

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

၂၀၁၈ ခုနှစ် ပြီလမှ စက်တင်ဘာလအထိ ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေကျပ် ၆၄၁ ဒသမ ၀ ၂၉ ဘီလီယံ ချေးယူရန်ကိစ္စ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

နေပြည်တော် မေ ၂၈

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ပချေးငွေများနှင့်စပ်လျဉ်း၍ ရှင်းလင်း

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးခန့်အပ်ရန် လွှတ်တော်သို့ တင်ပြ ခြင်း၊ ပြည်နယ်ဝန်ကြီး ခန့်အပ်ခြင်းကို လွှတ်တော်က မှတ်တမ်းတင်ခြင်း၊ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီအဖွဲ့ဝင် ပြောင်းလဲတာဝန်ပေးအပ်ခြင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၇ ခုနှစ်၊ နှစ်ပတ်လည် အစီရင်ခံစာကို မှတ်တမ်းတင်ခြင်း၊ ချေးငွေရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် ပြည်ပချေးငွေများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများ၏ စီမံကိန်းလုပ်ငန်းတစ်ခုချင်းအလိုက် လွှတ်တော်သို့ ရှင်းလင်း တင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။

အမည်စာရင်းတင်သွင်းနိုင်

ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက နိုင်ငံတော်သမ္မတတံဆိပ် ပေးပို့ထားသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးစီးဝင်းကို ခန့်အပ်စာမျက်နှာ ၇ ကော်လံ ၁ ၀



ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း

ဆော်ဒီအာရေဗျသို့ ရေထွက်ပစ္စည်းများ ပြန်တင်ပို့နိုင်ရေး စစ်ဆေးမည့်အချက်များကို လုပ်ငန်းရှင်များထံ ဖြန့်ဝေမည်

ရန်ကုန် မေ ၂၈

ပြီးခဲ့သည့် ပြီ ၁ ရက်မှစပြီး ဆော်ဒီအာရေဗျနိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှုကို ၎င်းနိုင်ငံမှ ကန့်သတ်ထားရာ ပြန်လည်တင်ပို့နိုင်ရေးအတွက် အဆိုပါနိုင်ငံမှ စစ်ဆေးရေးအဖွဲ့များသည် မြန်မာနိုင်ငံ

သို့ မကြာခင်လာရောက်မည်ဖြစ်သဖြင့် စစ်ဆေးဆောင်ရွက်မည့်အချက်များကို လုပ်ငန်းရှင်များထံ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ဆော်ဒီအာရေဗျနိုင်ငံသို့ တင်ပို့နေသည့် အအေးခန်းစက်ရုံ ၂၄ ရုံသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး

ကွင်းဆင်းစစ်ဆေးရာတွင် ၎င်းတို့၏ စံနှုန်းများအား လိုက်နာမှုရှိသော စက်ရုံများကို စာရင်းသွင်းကာ၊ မလိုက်နာသည့် စက်ရုံများကို စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ စာမျက်နှာ ၅ ကော်လံ ၅ *

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ဇွန် ၂ ရက်တွင် ထုတ်ပြန်မည်


နေပြည်တော် မေ ၂၈

၂၀၁၈ ခုနှစ် မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန် ၂ ရက် စနေနေ့ နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားမည်ဖြစ်သည်။

ထို့အပြင် အင်းစိန်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် သယ်နန်းကျွန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင်လည်း တိုင်းဒေသကြီး ပြည်နယ်များ၏ အောင်စာရင်းများကို ကပ်ထားမည် ဖြစ်သည်။

စာမျက်နှာ ၅ ကော်လံ ၅ □



လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာ မှန်တိုင်းငယ်အဖြစ် ရောက်ရှိလာနိုင်

နေပြည်တော် မေ ၂၈

ယနေ့ညနေ ၆ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက် ၁၈ နာရီအတွင်း မှန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် လေပေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာ့အလင်း



BEST BANK IN MYANMAR

Awarded by
World Finance

Awarded by
Euromoney

Awarded by
The FinanceAsia

ကုန်းတွင်းဆိပ်တို့၏ အကျိုးကျေးဇူး

ပြည်ပသို့တင်ပို့မည့် ကုန်ပစ္စည်းကွန်တိန်နာတို့ကိုလည်းကောင်း၊ ပြည်ပမှ တင်သွင်းလာသည့် ကုန်ပစ္စည်းကွန်တိန်နာတို့ကိုလည်းကောင်း၊ ဆိပ်ကမ်းမှ အတင်အချ၊ အထုတ်အသွင်း ပြုလုပ်သည့်အခါ စာရွက်စာတမ်းများစစ်ဆေး ဖြည့်ဆည်းခြင်း အပါအဝင် လိုအပ်သောကိစ္စအဝဝကို ဆောင်ရွက်ရသည် ဖြစ်၍ လုပ်ငန်းကြန့်ကြာခြင်းအပါအဝင် လုပ်ငန်းဆောင်တာ မနိုင်နင်းခြင်း တို့ ဖြစ်ပေါ်တတ်ပါသည်။ ဤကဲ့သို့သော အခက်အခဲများကို ကျော်လွှား နိုင်ရန်အတွက် ကုန်းတွင်းဆိပ် (Dry Port) တို့ကို တည်ဆောက်ကြ ပါသည်။

ကုန်းတွင်းဆိပ်သည် သက်ဆိုင်ရာနိုင်ငံအစိုးရ၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်လည်ပတ်သော ကုန်ပစ္စည်းကွန်တိန်နာများ ခရီးတစ်ထောက် နားရာစခန်းဖြစ်ပါသည်။ ကုန်းတွင်းဆိပ်၌ ပြည်ပပို့ကုန်အတွက်ဖြစ်စေ၊ ပြည်တွင်းသွင်းကုန်အတွက်ဖြစ်စေ၊ ကုန်ပစ္စည်းကွန်တိန်နာတို့ကို စာရွက် စာတမ်းများအပါအဝင် လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုအဝဝတို့ကို ပြုလုပ်ကြပါသည်။ ဤကဲ့သို့ ကြိုတင်ပြုလုပ်ထားသည့်အတွက် ကုန်ပစ္စည်း ကွန်တိန်နာတို့ အတင်အချပြုလုပ်မည့် ပင်လယ်ဆိပ်ကမ်း၌ ကြန့်ကြာ၍ လုပ်ငန်းတာဝန် ဖိစီးခြင်းကို လျော့ကျသက်သာစေပါသည်။ ကုန်းတွင်း ဆိပ်၏ တခြားသောအားသာချက်မှာ ကုန်းတွင်းဆိပ်တို့ကို ရထားလမ်း (သို့မဟုတ်) ကားလမ်း(သို့မဟုတ်) နှစ်မျိုးစလုံးဖြင့် တိုက်ရိုက်ချိတ်ဆက် ထားသည်ဖြစ်၍ လုပ်ငန်းဆောင်ရွက်မှုတို့ကို လျင်မြန်ချောမွေ့စေခြင်း နှင့်အတူ ကုန်ကျစရိတ်တို့ကို လျော့ပါးသက်သာစေခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့သော အကျိုးကျေးဇူးတို့ကို ဖန်တီးပေးနိုင်သည့် ကုန်းတွင်းဆိပ် (Dry Port)ကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရွာသကြီးတွင် ရန်ကုန်-မန္တလေး-သီလဝါဆိပ်ကမ်းတို့အကြား ကွန်တိန်နာ ရထားများ ချိတ်ဆက်ပြေးဆွဲနိုင်ရန် တည်ဆောက်လျက်ရှိပါသည်။ အဆိုပါ ကုန်းတွင်းဆိပ်၏ ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၅၂ သန်းခန့် ရှိမည်ဟု တွက်ချက်ခန့်မှန်းထားပါသည်။ လက်ရှိအချိန်၌ စီမံကိန်းတစ်ရပ် လုံး၏ ၅၀ ရာခိုင်နှုန်းခန့်အား တည်ဆောက်အကောင်အထည်ဖော်ပြီးဖြစ်၍ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ၌ စီမံကိန်းတစ်ရပ်လုံးကို အကောင်အထည်ဖော် ပြီးစီးမည်ဟု မှန်းဆထားပါသည်။

ရွာသကြီးတွင် တည်ဆောက်နေသည့် ကုန်းတွင်းဆိပ်ကို မြေအကျယ် ဧက ၄၀ ပေါ်တွင် တည်ဆောက်နေပြီး မန္တလေးတိုင်းဒေသကြီး၊ မြစ်ဝယ်ရှိ ကုန်းတွင်းဆိပ်ကိုလည်း မြေအကျယ်ဧက ၄၀ ပေါ်တွင် တည်ဆောက်လျက် ရှိပါသည်။ အဆိုပါကုန်းတွင်းဆိပ်တို့၌ ကွန်တိန်နာ သိုလှောင်ရုံကြီးများနှင့် ရထားလမ်းများပါဝင်မည်ဖြစ်ပြီး ကုန်းတွင်းဆိပ်တစ်ခုလျှင် ကွန်တိန်နာ အလုံးနှစ်သိန်းအထိ သိုလှောင်ထားရှိနိုင်မည်ဖြစ်ပါသည်။ ဤကုန်းတွင်း ဆိပ်တို့ ပြီးစီး၍ လုပ်ငန်းလည်ပတ်ပါက ရန်ကုန်မြို့နှင့် သီလဝါဆိပ်ကမ်း တို့တွင် ယာဉ်ကြောကျပ်တည်းမှုကို လျော့နည်းသက်သာစေမည် ဖြစ်ပါ သည်။ တစ်နိုင်ငံလုံးအတွက်ရရှိစေသည့် အကျိုးကျေးဇူးမှာ ကွန်တိန်နာ တို့ကို ရထားဖြင့် သယ်ယူပို့ဆောင်ခြင်းသည် ကားဖြင့်သယ်ယူပို့ဆောင် ခြင်းထက် ထက်ဝက်ခန့် လျော့နည်းသက်သာသည်ဖြစ်၍ ကုန်ကျစရိတ် သက်သာခြင်းနှင့်အတူ တိုင်းပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းတို့၏ လုပ်ငန်း လည်ပတ်မှုကို မြန်ဆန်သွက်လက်စေပါသည်။ သို့ဖြစ်ပါ၍ တည်ဆောက် အကောင်အထည်ဖော်လျက်ရှိသည့် ကုန်းတွင်းဆိပ် စီမံကိန်းကို ကြိုဆို ဂုဏ်ပြုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့ ဆုပေးပွဲကျင်းပ

ပေါင် မေ ၂၈ (၁၉) ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့ဆုပေးပွဲအခမ်းအနား ကို မေ ၂၇ ရက်က မွန်ပြည်နယ် ပေါင် မြို့နယ် ဇင်းကျိုက်မြို့ရှိ မရမ်းကျောင်း တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဇင်းကျိုက်မြို့ရွှေဒဂိုင်းကျောင်းတိုက် ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကော သလ္လက အမှာစကားမိန့်ကြားခဲ့ပြီး မွန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က မွန်စာပေနှင့် ယဉ်ကျေးမှုများကို ဆက်လက်ထိန်းသိမ်းထားသင့်ကြောင်း၊ စာပေနှင့် ယဉ်ကျေးမှု ဆက်လက်ထိန်း သိမ်းနိုင်ရေးအတွက် ယခုနှစ်မှစပြီး ဘတ်ဂျက်ဆွဲထားကာ တိုင်းရင်းသားများ အား ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

“သမီးက မြို့နယ်အဆင့်မှာလည်း ပထမဆုရခဲ့ပါတယ်၊ အခု ပြည်နယ် အဆင့်မှာလည်း ပထမဆုရတဲ့အတွက် အလွန်ပျော်တယ်၊ အားတဲ့အချိန်မှာ စာကိုပုံမှန်ကျက်မှတ် လေ့လာပါတယ်၊

ဆရာတော်တွေကလည်း သင်ကြား ပေးပါတယ်” ဟု သံဖြူဇရပ်မြို့နယ်မှ သုဝဏ္ဏဘူမိတန်းတွင် ပထမဆုရရှိသော မိအာနွန်ထောက ပြောသည်။

ယခုနှစ် မွန်ဒေသလုံးဆိုင်ရာ မွန် စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့စာမေးပွဲကို မေ ၂၁ ရက်က မော်လမြိုင်မြို့ရှိသာသနာ ၂၅၀၀ ကျောင်းတွင် ကျောင်းသားကျောင်းသူ

စုစုပေါင်း ၁၀၉၂ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ၁၀၃၂ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း၊ မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓ ဘာသာ ယဉ်ကျေးမှုသင်ကြားရေးအဖွဲ့ စာမေးပွဲတွင် မွန်သမိုင်းတန်းများဖြစ် သော သထုံသမိုင်း၊ မုတ္တမသမိုင်း၊ ဟံသာ ဝတီသမိုင်း၊ မွန်ယဉ်ကျေးမှုသမိုင်းနှင့် မွန်စာပေသမိုင်းစသည့် သမိုင်းဘာသာ ရပ် ခြောက်ဘာသာကိုသာ ဖြေဆိုခဲ့ကြ

ပြီး လာမည့်အကြိမ်(၂၀)မြောက် မွန်ဒေသ လုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်ကြားရေးအဖွဲ့ ဆုပေးပွဲ အခမ်းအနားကို ရေးမြို့နယ် အဘော် ကျေးရွာတွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါစာမေးပွဲနှင့် ဆုပေးပွဲအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်သိန်း ၅၀၀ ထောက်ပံ့ပေးခဲ့ကြောင်း တာဝန်ရှိ သူများထံမှ သိရသည်။ ကိုဟိန်း (ပေါင်)



အရာတော်ရေနံမြေသို့ပို့လွှတ်သော သဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါက်ထွက်မှုဖြစ်ပွား

ပခုက္ကူ မေ ၂၈ ပခုက္ကူမြို့နယ် ကမ္မမြို့၊ အမှတ် ၁၂ ရပ်ကွက် တောင်ဘက် သာကြီးတောင် ရေနံမြေက ကမ္မသဘာဝထိန်းဖြန့်ခွဲရေးမှ

တစ်ဆင့် အရာတော်ရေနံမြေသို့ ပို့လွှတ် သော ၁၀ လက်မ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း မေ ၂၈ ရက်က ပေါက်ထွက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုက်လိုင်းပေါက်သည် နေရာသို့ မြို့အုပ်ချုပ်ရေးမှူး၊ ဦးမင်း သက်ခိုင်နှင့်အဖွဲ့၊ သာကြီးတောင် စံပယ် ရေနံမြေမှ အထွေထွေမန်နေဂျာ

ဦးသက်ထွန်းနှင့်အဖွဲ့တို့ မီးသတ်ယာဉ် တစ်စီးနှင့်အတူရောက်ရှိပြီး ပေါက်ထွက် မှုဖြစ်သော သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကို ပြုပြင်ဖာထေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသည်။ ထိုပိုက်လိုင်း ပေါက်ကွဲမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီး ဆုံးရှုံးမှု မရှိကြောင်း သိရသည်။ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်း ဖြတ်သန်းသွားလာ သည့် နေရာအနီးရှိ ပြည်သူများအနေ ဖြင့် ပိုက်လိုင်းများ ယိုစိမ့်ပေါက်ထွက် မှု မြင်တွေ့ပါက အန္တရာယ်ဖြစ်စေ ရန် သက်ဆိုင်ရာသို့ သတင်းပို့သင့် ကြောင်း ဒေသခံပြည်သူတစ်ဦးက ပြော သည်။ ခရိုင်(ပြန်/ဆက်)



သက်ငယ်မုဒိမ်းမှုကာကွယ်ရေး အသိပညာပေး

ရန်ကုန် မေ ၂၈ ပြည်သူများအကြား သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေး မူဝင်းအသိပညာပေးခြင်းကို မေ ၂၇ ရက်က ဆိပ်ကမ်းမြို့နယ်ရဲတပ်ဖွဲ့ဦးစီး၍ ရန်ကုန်မြို့ ဆိပ်ကမ်း မြို့နယ် ရဲရိပ်သာရပ်ကွက် ဓမ္မာရုံ၌ ကျင်းပသည်။ အခမ်းအနား တွင် မြို့မရဲစခန်း ခေတ္တမြို့မစခန်းမှူး ရဲအုပ်ဟန်ထွန်းအောင်က သက်ငယ်မုဒိမ်း နှင့်ပတ်သက်သည့်ဖြစ်စဉ်များကို ချပြ ရှင်းလင်းခြင်း၊ မြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် မြို့နယ်အတွင်း လက်ကမ်းစာစောင်များဝေငှခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖြစ်ပေါ်လာမည့်လက္ခဏာများ၊ လူမှုပတ်ဝန်း ကျင်တွင် ဖြစ်ပေါ်လာမည့်အခက်အခဲများ၊ ငြိမ်မှုနှင့် ငြိမ်ဒဏ် များအား ရှင်းလင်းခဲ့သည်။ မင်းခေတ်

သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး



ရွှေကူ မေ ၂၈

ရွှေကူမြို့နယ် အမှတ်(၄)ရပ်ကွက်တွင် မြို့နယ်ပြည် သူကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာစိုင်းထွန်း ဦးဆောင်၍ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မိခင် နှင့်ကလေးစောင့်ရှောက်ရေးဌာနမှ သူနာပြုဆရာမ များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ တစ်အိမ်တက်ဆင်း သွေးလွန်တုပ်ကွေး ခြင်္သေ့ပေါက် ပွားအောင် ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ခြင်းမပေါက် ပွားအောင် ဆေးများခတ်ခြင်း၊ ဖုံး သွန် လဲ စစ် လက်တွေ့ပြုလုပ်ခြင်း၊ စဉ်းအိုးစဉ်းခွက်၊ တာယာများ

တွင် မိုးရေဝင်နေပါက ခြင်္သေ့ပေါက်ပွားတတ်ကြောင်း၊ ကြောင်အိမ်များအောက်ရှိ ရေခဲခွက်များမှလည်း ခြင်္သေ့ပေါက်ပွားတတ်ကြောင်း၊ သွေးလွန်တုပ်ကွေး ရောဂါသည် ကုသခြင်းထက် ကာကွယ်ခြင်းကသာ ထိရောက်မှုရှိပြီး ယခင်ကဤရောဂါသည်ကလေးငယ် များ၌သာ ဖြစ်ပွားသော်လည်း ယခု လူကြီးများတွင် ပါ ဖြစ်ပွားလျက်ရှိသောကြောင့် ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ရာနှုန်းပြည့် ကျန်းမာ ခြင်းကိုရမည်ဖြစ်ကြောင်း ဆရာမတစ်ဦးက ပြော သည်။ လဘန်အောင်(ကချင်မြေ)



နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် နေ့စပါးစံကွက်ရိတ်သိမ်းပွဲကို မေ ၂၈ ရက် က ဝက်စုကျေးရွာနေ တောင်သူဦးဝဏ္ဏ၏ စိုက်ခင်း၌ ကျင်းပရာ နေပြည်တော် ကောင်စီဝင် လယ်ယာကဏ္ဍ တာဝန်ခံ ဦးအေးမောင်စိန်၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ ဦးဝင်းဦးနှင့် မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး၊ ဦးမျိုးနိုင်နှင့် တောင်သူများ ရိတ်သိမ်းခြေလှေစက်ဖြင့် ရိတ်သိမ်းနေမှု ကို ကြည့်ရှုအားပေးစဉ်။ (စံနှုန်းသတ်မှတ် ချက်အရ တစ်ဧကလျှင် အစို ၁၇၄ တင်း၊ အခြောက် ၁၆၈ တင်း ထွက်ရှိကြောင်း သိရသည်။) မောင်ကျော်ကြီး

ဦးစားပေးကဏ္ဍအလိုက် ဖြေရှင်းဆောင်ရွက်သွားမည်

ကျွန်တော်တို့နိုင်ငံဟာ အဘက်ဘက်မှာ လိုအပ်ချက်တွေနဲ့ ဆင်းရဲနွမ်းပါးဆဲ ဖြစ်တာကြောင့် နေရာ၊ ကဏ္ဍအသီးသီးမှာ အများကြီး ဆက်လက်ရုန်းကန် ကြိုးပမ်းကြရဦးမှာဖြစ်ပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာလည်း ဖိအားပေးမှုတွေ၊ ဝေဖန်မှုတွေနဲ့ အထင်အမြင်လွဲမှားနေတာတွေလည်း ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ပြည်သူတွေ ဒီကနေ့ တွေ့ကြုံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကလည်း မနည်းလှပါဘူး။ အရာရာတိုင်းကို လွယ်လင့်တကူ ဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့်လည်း ကျွန်တော့်အနေနဲ့ အစွမ်းကုန်ကြိုးပမ်းအားထုတ်ပြီး ဦးစားပေးကဏ္ဍ အလိုက် ဖြေရှင်းဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်။

(နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၃၀-၃-၂၀၁၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပသည့် ကတိသစ္စာပြုပွဲအခမ်းအနား၌ ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်)

အောင်မြင်ခြင်းရဲ့ အဓိကအကြောင်းတရား

ဘယ်လိုစီမံကိန်းတွေပဲ ချမှတ်ချမှတ်၊ အကောင်အထည်ဖော်ရာမှာ စုပေါင်းလုပ်ဆောင်ခြင်းကသာ အောင်မြင်ခြင်းရဲ့ အဓိကအကြောင်းတရား ဖြစ်ပါလိမ့်မယ်။ အစုအဖွဲ့၊ ဂိုဏ်းဂဏစိတ်တွေကို ဖယ်ရှားပြီး၊ နိုင်ငံနဲ့ပြည်သူများ အကျိုးသယံပိုးရာမှာ၊ မည်သူ့ကိုမျှ လက်ညှိုးမထိုး၊ မိမိရဲ့စေတနာ၊ ပညာ၊ သတ္တိတွေကိုသာ လူတိုင်းလူတိုင်း အထွတ်အထိပ်ရောက်အောင် ကြိုးစားဆောင်ရွက်မယ် ဆိုရင် ဘယ်လိုကြီးမား၊ ခက်ခဲတဲ့ စိန်ခေါ်မှုပဲဖြစ်ပါစေ၊ ကျော်လွှားနိုင်မယ်လို့ ခိုင်မာစွာ ယုံကြည်ပါတယ်။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၁ - ၄ - ၂၀၁၈ ရက်နေ့က ပြောကြားသည့် နိုင်ငံတော်အစိုးရတာဝန်ထမ်းဆောင်မှု (၂) နှစ်ပြည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)

စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ်၊ ၂၆/၂၀၁၈

၁၃၈၀ပြည့်နှစ်၊ နယုန်လဆန်း ၁၄ ရက်

(၂၀၁၈ ခုနှစ်၊ မေလ ၂၈ ရက်)

စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေခြင်း

ပြည်ထောင်စုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုး ကို စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်သည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တရားမအထွေထွေလျှောက်ထားမှု(စာချွန်တော်) (၅)မှု စီရင်ချက်ချမှတ်၊ (၅)မှုကို ရုံးထိုင်ကြားနာ

နေပြည်တော် မေ ၂၈

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမြသိမ်းနှင့် ဦးခင်မောင်ကြည်တို့ပါဝင်သည့် အပြီးသတ်ကြားနာဆုံးဖြတ်ရေးအဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁)တွင် ရုံးထိုင်ပြီး တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅) မှုကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

နိုင်ငံသားဖြစ်မှုလုပ်ငန်းစဉ် လျင်မြန်စေရေးအတွက် ကြိုးစားဆောင်ရွက်ရာတွင် မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်ရာ၌ အခက်အခဲများ ဖြေရှင်းလျက်ရှိ

စစ်တွေ မေ ၂၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရုံး၌ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ရခိုင်ပြည်နယ် ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ (ယာဝု)

ထိုသို့တွေ့ဆုံရာတွင် ဂျပန် သံအမတ်ကြီးက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အစီအစဉ်သည် အမှန်တကယ် ခက်ခဲသည်ကို မိမိအနေဖြင့် နားလည်ပါကြောင်း၊ လူစိုးခေါင်ကြား စခန်းတွင် ပြန်လည်ဝင်ရောက်လာသည့် သူများနှင့် တွေ့ဆုံစကားပြောခွင့်ရခဲ့ပါကြောင်း၊ တွေ့ဆုံခဲ့ရာတွင် အဓိကအနေဖြင့် နိုင်ငံသားဖြစ်ခွင့်ကိစ္စ၊ လွတ်လပ်စွာ သွားလာခွင့်ကိစ္စ၊ ကျောင်းသားကျောင်းသူများ တက္ကသိုလ် တက်ရောက်ခွင့် ကိစ္စနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို မေးမြန်းဆွေးနွေးခဲ့ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံသားဖြစ်မှုအနေဖြင့် ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေနှင့်အညီ အဆင့်ဆင့်



ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်မှုလုပ်ငန်းစဉ် လျင်မြန်စေရေးအတွက် ကြိုးစားဆောင်ရွက်ရာတွင် မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်ရာ၌ ကြုံတွေ့နေရသော အခက်အခဲများ ဖြေရှင်းဆောင်ရွက်လျက်ရှိနေကြောင်း၊ လွတ်လပ်စွာသွားလာခွင့်အနေဖြင့် ဥပဒေနှင့်အညီ NV ကတ်ကိုင်ဆောင်ထားပါက မောင်တောခရိုင်အတွင်း လွတ်လပ်စွာသွားလာခွင့် ရှိမည်ဖြစ်ကြောင်း၊ အဆိုပါသွားလာခွင့်များနှင့် ပတ်သက်၍ မြေပြင်တွင် အဟန့်အတားအခက်အခဲမရှိစေရေးနှင့် တရားမဝင် ဆောင်ရွက်မှုများမရှိရစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

တက္ကသိုလ် တက်ရောက်ခွင့်များအနေဖြင့် ဥပဒေနှင့်အညီ NV ကတ် ကိုင်ဆောင်သူများသည် မိမိ၏အရည်အချင်းပေါ်မူတည်ပြီး တက်ရောက်ခွင့်ရရှိရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူရာတွင် ခွဲခြားထားမှုမရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုံခြုံရေးနှင့်လည်း တရားဥပဒေစိုးမိုးရေးကို အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအနေဖြင့် ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်းကာ ဆောင်ရွက်ချက်များကို နိုင်ငံတကာမှ

မှန်ကန်စွာမြင်စေလိုပါကြောင်း၊ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသူများအကြား လွဲမှားစွာ ပြောဆိုမှုများ ရှိနေပါကြောင်း၊ နိုင်ငံတကာက အမှန်မမြင်နိုင်ပါက ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များသည် ဆက်လက်ခက်ခဲနေမည် ဖြစ်ပါကြောင်း၊ ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုမှ ကင်းဝေးရန် လိုအပ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ်၊ ၂၇/၂၀၁၈

၁၃၈၀ပြည့်နှစ်၊ နယုန်လဆန်း ၁၄ ရက်

(၂၀၁၈ ခုနှစ်၊ မေလ ၂၈ ရက်)

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၄ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၇ တို့ပါ ပြဋ္ဌာန်းချက်များအရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်အောင်သူ ကို ပြည်ထောင်စုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

(ပုံ) ဝင်းမြင့်


နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မိုးအသင့်အတင့် ထစ်ချုန်းရွာမည်

နေပြည်တော် မေ ၂၈ - နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင် ယနေ့ နေရာကွက်ကျား မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် ယနေ့ မိုးပြတ်တောင်းရွာပြီး တစ်ခါတစ်ရံ သည်းထန်နိုင်သည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင် ယနေ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ မိုး/ဇလ

သဘာဝပိုဇီလန် ထုတ်လုပ်ရေးစက်ရုံ(ပုပ္ဖား)သို့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သွားရောက်ကြည့်ရှုစစ်ဆေး



နေပြည်တော် မေ ၂၈

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မေ ၂၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၏ သဘာဝပိုဇီလန်ထုတ်လုပ်ရေးစက်ရုံ (ပုပ္ဖား)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံ၏ ကုန်ကြမ်းကြိတ်ခွဲရာနေရာ၊ စက်ထိန်းချုပ်ခန်းနှင့် ကုန်ကြမ်းရယူရာနေရာများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ (ဝဲပုံ)

သဘာဝပိုဇီလန်ကို မန္တလေးတိုင်းဒေသကြီး ပုပ္ဖားဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်ဒေသများတွင် စူးစမ်းလေ့လာတိုင်းတာတွေ့ရှိခဲ့ပြီးနောက် လိုအပ်သည့် ဂုဏ်သတ္တိများနှင့်

ပြည့်စုံသော ပုပ္ဖားဒေသမှ ဦးစားပေးထုတ်လုပ်ရန် စီမံဆောင်ရွက်သည်။

ရဲရွာနှင့်အထက် ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံများ၏ RCC ကွန်ကရစ်ရေလျှောင့်တံများတွင် အဆိုပါသဘာဝပိုဇီလန်ကို အသုံးပြုတည်ဆောက်ထားခြင်းဖြစ်သည်။ သဘာဝပိုဇီလန်ကို တိလပ်မြေနှင့်ရော၍ RCC Dam များ၊ သံချောင်းပုံစံဆင်ခြင်းဖြင့် ဆောက်လုပ်ရခြင်းမဟုတ်သည့် တစ်ထပ်အဆောက်အအုံများတွင် အသုံးပြုနိုင်သကဲ့သို့ လမ်း၊ အုတ်တံတိုင်းနှင့် ရေကန် စသည့်အခြေခံလူမှု အဆောက်အအုံများတွင်လည်း အသုံးပြုတည်ဆောက်နိုင်ပြီး ကုန်ကျစရိတ်သက်သာခြင်း၊ တည်ဆောက်ချိန်ကာလတိုတောင်းခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကာတာသံအမတ်ကြီးအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ခံတွေ့ဆုံ


နေပြည်တော် မေ ၂၈
တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ သံအမတ်ကြီး H.E. Mr. Hassan Bin Mohamed Rafei AL-Emadi အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ကာတာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ကာတာနိုင်ငံက ကူညီဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာတာနိုင်ငံ သံအမတ်ကြီး H.E. Mr. Hassan Bin Mohamed Rafei AL-Emadi အား လက်ခံတွေ့ဆုံစဉ်။

သတင်းစဉ်



အရွယ်မရောက်သေးသူ ကလေးသူငယ်များအား လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်မှုမရှိစေရေး ဆွေးနွေး

နေပြည်တော် မေ ၂၈
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဂျိုးနီးယားဂမ်ဘာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ (ဝဲပုံ)

ထိုသို့တွေ့ဆုံရာတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်မှုမရှိစေရေး၊ ကုလသမဂ္ဂ၏ ငယ်ရွယ်သူ ကလေးစစ်သားများ အသုံးပြုသည့် နိုင်ငံစာရင်းမှ ပယ်ဖျက်မှုရရှိရန်အတွက် UNCTFMR (United Nations Country Task Force on Monitor-

ing and Reporting)ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Plan of Action အဆုံးသတ်နိုင်ရန် ဆောင်ရွက်ရန် ကျန်ကိစ္စရပ်များ၊ Plan of Action သဘောတူ စာချုပ်ချုပ်ဆိုပြီးသည့် အချိန်မှစတင်၍ Action Plan များအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ တပ်မတော်အနေဖြင့် ငယ်ရွယ်သူ ကလေးစစ်သားများ အသုံးပြုမှု ထပ်မံဖြစ်ပွားမှုမရှိရေး ပညာပေးကာကွယ်မှုနှင့် အကောင်အထည်ဖော်လေ့ကျင့်ပေးနေမှု၊ ကလေးသူငယ်များဆိုင်ရာ ပဋိပက္ခများနှင့် အသုံးချမှုများမှ ကာကွယ်တားဆီးပေးသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေတစ်ရပ် အမြန်ဆုံး ဖြစ်ထွန်းပေါ်ပေါက်လာရေး နိုင်ငံတော်အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ဆောင်ရွက်နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေး ကြသည်။

သတင်းစဉ်

မြန်မာအမျိုးသားလေကြောင်း၏ အစိမ်းရောင်ရာသီ ခရီးသွားပွဲတော်- ၂၀၁၈ ကျင်းပမည်

နေပြည်တော် မေ ၂၈
မြန်မာအမျိုးသားလေကြောင်း၏ အစိမ်းရောင်ရာသီ ခရီးသွားပွဲတော်-၂၀၁၈ (Green Season Travel Fair 2018) ကို ရန်ကုန်မြို့ရှိ မြန်မာပလာဇာတွင် ဇွန် ၉ ရက် နံနက် ၁၀ နာရီမှ ည ၇ နာရီအထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲတွင် မြန်မာအမျိုးသားလေကြောင်း ပြည်တွင်း၊ ပြည်ပ လက်မှတ်များအား ၂၀ ရာခိုင်နှုန်း လျော့စျေးဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းခရီးစဉ်များအတွက် ခရီးအိတ်အလေးချိန် ကီလို ၂၀ နှင့် ပြည်ပခရီးစဉ်များအတွက် ကီလို ၃၀ မှစ၍ ဝယ်ယူထားသည့် လက်မှတ်အမျိုးအစားအလိုက် သယ်ယူနိုင်မည်ဖြစ်ကြောင်းသိရပြီး မြန်မာအမျိုးသားလေကြောင်း၏ Green Season Travel Fair 2018 အတွင်း လက်မှတ် ဝယ်ယူသူများအနေဖြင့် လက်မှတ်ဝယ်ယူရာတွင် ငွေသား (သို့) ဘဏ်ကတ်များ အသုံးပြု၍ မြန်မာငွေကျပ်(သို့)

အမေရိကန်ဒေါ်လာဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။
ဇျော်ဖြေရေးအစီအစဉ်များနှင့် ကံစမ်းမဲအစီအစဉ်များအား ညနေ ၃ နာရီမှ ၅ နာရီအတွင်း ကျင်းပသွားမည်ဖြစ်ပြီး လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအတွက် လက်ဆောင်များလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းမှ Boeing 737-800 NG၊ Embraer 190၊ ATR 72 series၊ Caravan လေယာဉ်အသစ်များဖြင့် ခရီးစဉ်များ ပျံသန်းပြေးဆွဲလျက်ရှိပြီး စီးနင်းလိုက်ပါလာသော ခရီးသွားပြည်သူများအား လေယာဉ်၏ Business Class၊ Premium Economy Class နှင့် Economy Class များတွင် ခရီးစဉ်တစ်လျှောက် အကောင်းဆုံးဝန်ဆောင်မှုများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

ရခိုင်ပြည်နယ်ကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

နေပြည်တော် မေ ၂၈
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ အထူးကိုယ်စားလှယ် မစ္စတာဂျိုးနီးယားဂမ်ဘာအား ယနေ့ မွန်းတည့် ၁၂ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး

ဧည့်ခန်းမ၌ တွေ့ဆုံသည်။ (အပေါ်ပုံ)
ထိုသို့တွေ့ဆုံရာတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်မှုမရှိစေရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

နေရာ ကွက်၍ မိုးကြီးနိုင်

နေပြည်တော် မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကျကျ၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ် နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချွန်းရွာပြီး နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်သည်။

မိုး/ဇေ

သစ်အခြေခံစက်မှုလုပ်ငန်းများအနေဖြင့် တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်သွားနိုင်ရန် ကြိုးစားဆောင်ရွက်ရန်လိုအပ်

နေပြည်တော် မေ ၂၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မေ ၂၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ မြန်မာ့ကျောက်မျက်ရတနာပြပွဲခန်းမ အဆောက်အအုံသို့ရောက်ရှိပြီး မြေညီပင်တွင်ဖွင့်လှစ်ထားသည့် ကျောက်မျက်ရတနာအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက်တွင် ပထမထပ်ရှိ ကျောက်မျက်ရတနာပြပွဲခန်းမ၊ တတိယထပ်ရှိ သင်တန်းခန်းမနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းရုံးခန်းတို့အား စစ်ဆေးကြည့်ရှုခဲ့ပြီး အသင်းအစည်းအဝေးခန်းမတွင် တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးမှာကြားသည်။ (ယာပုံ)

ကြည့်ရှုစစ်ဆေး

ထို့နောက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကမ္ဘာအေးကျောက်မျက်ရတနာဝင်းအတွင်းရှိ အဆောက်အအုံများ၊ ဂိုဏ်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည်များအား မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန့်လျင်မြို့နယ် မြို့ဟောင်းအလယ်ရပ်ကွက် ညောင်သုံးပင်ကျေးရွာအနီး သစ်စက်လမ်းပေါ်တွင် အသစ်တည်ဆောက်ထားသည့် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးသို့ ရောက်ရှိစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်းများမှ စွန့်ပစ်ရေဆိုးများ စီမံခန့်ခွဲမှု၊ သီလဝါအထူးစီးပွားရေးဇုန်အတွင်း ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

ကြိုးစားဆောင်ရွက်

မွန်းလွဲပိုင်းတွင် သန့်လျင်မြို့နယ် ငပကျေးရွာအနီး မြန်မာ့သစ်လုပ်ငန်းပိုင် သစ်စက်များ၊ သစ်ကွင်းနှင့် ဆိပ်ခံတံတားတို့တည်ရှိရာ Timber Industry Complex သို့ ရောက်ရှိခဲ့ရာ အမှတ် ၁၀ ပြည်ပရောင်းသစ်စက် အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများမှ စက်ရုံလုပ်ငန်းဆောင်ရွက်ခဲ့မှု၊ သစ်ခွဲသားများ ခွဲစိတ်ထုတ်လုပ်နိုင်မှုနှင့် ခွဲစိတ်



ထွက်ရှိမှု ရာခိုင်နှုန်းများ၊ ကုန်ကြမ်းရရှိမှု၊ ဝင်ငွေနှင့် ကုန်ကျစရိတ်အမျိုးမျိုး၊ မီးဘေးကာကွယ်ထားရှိမှုနှင့် စက်ရုံဝန်ထမ်းများအတွက် ကျန်းမာရေးနှင့် လူမှုရေးဆောင်ရွက်ပေးမှုများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့သစ်လုပ်ငန်းအနေဖြင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ လုပ်ငန်းများဆောင်ရွက်ရာတွင် စီးပွားရေးဆန်ဆန် အကျိုးအမြတ်ရရှိရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သစ်တောသယံဇာတ ရေရှည်ထုတ်ယူသုံးစွဲနိုင်ရေးအတွက် သစ်ထုတ်လုပ်မှုကို လျော့ချဆောင်ရွက်လျက်ရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးလျော့နည်းလာသော သဘာဝတောများ ပြန်လည်ဖြစ်ထွန်းလာစေရေးအတွက် လိုအပ်ပါက သစ်ထုတ်မည့် မူဝါဒကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း၊ သစ်အခြေခံစက်မှုလုပ်ငန်းအနေဖြင့် ကုန်ကြမ်းနည်းနည်းဖြင့် တန်ဖိုးမြှင့်ကုန်ချောများထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် အမှတ် ၁၀ သစ်စက်အတွင်း သစ်ခွဲသားထုတ်လုပ်နေမှု၊ ပဲခူးမြစ်ကမ်းပါးဘေးရှိ သစ်ကွင်းများနှင့် သစ်ဆိပ်များ၊ အမှတ် ၁ ပုံဇော်စက်ရုံ၊ နောင်တုံကုမ္ပဏီမှ တည်ဆောက်အစားထိုး ပြန်လည်ဆောက်လုပ်ပေးသော ပရိဘောဂစက်ရုံ အမှတ်

၁၊ ၂ နှင့် ၃ ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ အမှတ် ၂ သစ်စက်အတွင်း သက်ကြီးစိုက်ခင်းသစ်များမှ ခွဲသားထွက်ရှိနိုင်မည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ပထမဆုံးဖွင့်လှစ်

ပြည်ထောင်စုဝန်ကြီးသည် မတ် ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမှော်ဘီမြို့နယ် ရေတွင်းကုန်းကျေးရွာ သစ်စေ့နှင့် ပျိုးပင်ထုတ်လုပ်ရေးဌာနဝင်းအတွင်း အာဆီယံ-ကိုရီးယား သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းတွင် ပထမဆုံးဖွင့်လှစ်ပို့ချသည့် နိုင်ငံအဆင့် သယံဇာတစာရင်းကောက်ယူခြင်းနှင့် ဆက်စပ်ပတ်သက်သည့် ကာဗွန်ထုတ်လုပ်မှု လျှော့ချရေး (REDD +) လုပ်ငန်းစဉ်များ သင်တန်းစဉ်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းကျောင်းအား စစ်ဆေးကြည့်ရှုသည်။

အဆိုပါသင်တန်းသို့ သင်တန်းသားများအဖြစ် မြန်မာနိုင်ငံမှ လေးဦးနှင့် အာဆီယံနိုင်ငံများမှ သင်တန်းသား ၁၆ ဦး စုစုပေါင်း သင်တန်းသား ၂၀ တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလ ငါးရက်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ **သတင်းစဉ်**

ပဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)အရာထမ်းလောင်း အခြေခံသင်တန်း ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွှန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၄) သင်တန်းဖွင့်

နေပြည်တော် မေ ၂၈

အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ပဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပြည်သူ့ဝန်ထမ်းအကယ်ဒမီ ပတ္တမြားခန်းမတွင် ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောပယ်လင်တိုင်း၊ ပဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများ၊ ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူ ၂၀၆ ဦး တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောပယ်လင်တိုင်းက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ပြန်တမ်းဝင်အရာရှိဝင်ပေါက် ရာထူးစာမေးပွဲများကို ဖြေဆိုအောင်မြင်ခဲ့သည့် ဌာနတွင်းနှင့် ပြင်ပမှ နိုင်ငံတာဝန် စတင်ထမ်းဆောင်ကြမည့် အရာထမ်းလောင်းများနှင့် နိုင်ငံသားပိုင် ပြင်ပပုဂ္ဂလိကကုမ္ပဏီ၊ အဖွဲ့အစည်းများမှ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား စွမ်းဆောင်ရည် ပိုမိုမြှင့်တင်ပေးနိုင်ရေး၊ အရည်အသွေး ပြည့်မီသော ဝန်ထမ်းကောင်းများ ဖြစ်လာစေရေး၊ နိုင်ငံတော်၏ စီးပွားရေး မူဝါဒရည်မှန်းချက်များကို အထောက်အကူဖြစ်စေရေးနှင့် ပြည်သူပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း။



သင်တန်းကာလအနေဖြင့်ရက်သတ္တ ၁၆ ပတ် ကြာမြင့်မည်ဖြစ်ပြီး ပြည်သူ့ဝန်ထမ်းအကယ်ဒမီ၏ ပညာဌာန ခုနစ်ခုနှင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ခေတ်စနစ်နှင့် လျော်ညီပြီး နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြုစုထားရှိသည့် သင်ရိုးညွှန်းတမ်း၊ သင်ရိုးဇယားများနှင့် ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပါကြောင်း။

အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၁) မှ (၃) ထိ ဖွင့်လှစ်လေ့ကျင့်ပေးခဲ့ပြီး စုစုပေါင်း ၇၆၄ ဦးကို ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာများ အပ်နှင်းပေးနိုင်ခဲ့ပြီဖြစ်၍ သင်တန်းဆင်းအရာရှိများသည်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် စိတ်အားထက်သန်တက်ကြွစွာဖြင့် နိုင်ငံတာဝန်များကို ထမ်းဆောင်နေကြပြီ ဖြစ်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး အောင်မြင်ရန် လူတိုင်းသည် မိမိတို့သက်ဆိုင်ရာ နယ်ပယ်နှင့် ကျွမ်းကျင်ရာ နယ်ပယ်

အသီးသီးတွင် မိမိတို့ကိုယ်တိုင် ခေါင်းဆောင်စိတ်ဓာတ် မွေးမြူလျက် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ပိုင်းဝန်းကြိုးစားဆောင်ရွက်ကြမှသာ နိုင်ငံနှင့် လူမျိုးတိုးတက်အောင်မြင်လာမည်ဖြစ်ပါကြောင်း။

ထိုကဲ့သို့ တိုးတက်အောင်မြင်ရန် ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်အစိုးရနှင့် ဝန်ထမ်းအဖွဲ့အစည်းများသာ ဆောင်ရွက်၍မရနိုင်ဘဲ နိုင်ငံတော်အစိုးရ ဝန်ထမ်းနှင့် ပြည်သူအတူ လက်တွဲ၍ တူညီသော ရည်မှန်းချက်ထားရှိပြီး ပိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အမျိုးသားစာဆိုတော်ကြီး ဆရာဇော်ဂျီက “**လယ်တွင်းသား၊ ပြည်တော်သား၊ အသည်သား၊ မင်းမူထမ်း၊ တစ်စိတ်ဝမ်း၊ တစ်လက်ညှိ၊ ပြည်ရေးကို ပြိုင်တူချီ**” ဟု ရေးဖွဲ့ထားသည်ကို မှတ်သားဖွယ် တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦးအပေါ် အဆိုးမြင်ခြင်း၊ အပြစ်တင်ခြင်း သံသယပွားနေခြင်း

များမလုပ်ဘဲ အားလုံး ယုံယုံကြည်ကြည်ဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွား ဖြစ်ထွန်းစေရန်အတွက် အပြုသဘောဆောင်သော ရလဒ်ကောင်းများ ထွက်ပေါ်လာစေရေးကို ဦးတည်သော နည်းလမ်းများဖြင့် ရှုမြင်အကောင်အထည်ဖော်ရန် လိုပါကြောင်း။

ထို့ကြောင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သိရှိထားပြီးဖြစ်သော ကျွမ်းကျင်မှုအလိုက် ရရှိထားသည့် အသိပညာ အတတ်ပညာများကို အခြေခံပြီး သင်တန်းက သင်ယူလေ့လာရရှိမှုများနှင့် ပေါင်းစပ်၍ မိမိ၏အတွေးအခေါ် အသိဉာဏ်ပညာ အရည်အချင်းများနှင့် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားရင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

အဆိုပါ သင်တန်းကို မေ ၂၈ ရက်မှ စက်တင်ဘာ ၁၄ ရက်အထိ ကြာမြင့်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ **သတင်းစဉ်**

📌 ရှေ့မှ

တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အောင်စာရင်းများအား သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးများတွင်လည်းကောင်း၊ ခရိုင်အလိုက် သိရှိလိုပါက သက်ဆိုင်ရာခရိုင်ပညာရေးမှူးရုံးများတွင် လည်းကောင်း၊ မြို့နယ်အလိုက်သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် လည်းကောင်း၊ ဇွန် ၂ ရက် နံနက် ၆ နာရီနောက်ပိုင်းတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

အောင်စာရင်းထုတ်ပြန်မည့် ဇွန် ၂ ရက် နံနက် ၆ နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

*** ရှေ့မှ**

ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်က ပြောသည်။

ထို့အပြင် ဆော်ဒီသို့တင်ပို့နေသည့် ကုန်ကြမ်းထုတ်လုပ်သည့် မွေးမြူရေးငါးကန်များကို လာရောက်စစ်ဆေးမည်ဖြစ်ပြီး အဆိုပါငါးကန်များအနေဖြင့် ရေရှည်တင်ပို့နိုင်ရန် Good Aquaculture Practice စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည်အချက်များကို ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော ရေချိုပစ္စုန်တွင် white tale disease ဟုခေါ်သည့် ရောဂါတွေ့ရှိရကြောင်း၊ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းက OIE ကမ္ဘာ့ကူးစက်ရောဂါထိန်းချုပ်ရေးအဖွဲ့သို့ တင်ပြခဲ့ဖူးပြီး အဆိုပါရောဂါမှာ လက်ရှိအချိန်တွင် မတွေ့ရှိရတော့သော်လည်း ယင်းတင်ပြချက်ကြောင့်ဟု အကြောင်းပြကာ ဆော်ဒီအာရေဗျတက်မှ ရပ်နားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နှစ်နိုင်ငံဆွေးနွေးမှုများကို ပြီးခဲ့သည့် မတ်လအတွင်း မှစပြီး ဆွေးနွေးမှုများ ပြုလုပ်လာခဲ့ရာ ယခုကဲ့သို့ လာရောက်စစ်ဆေးရန် ဆော်ဒီဘက်မှ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှထွက်ရှိသော ငါးမြစ်ချင်းတင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းနှင့် အခြားမွေးမြူရေး ငါးပုစွန်တင်ပို့မှု၏ ၃၀ ရာခိုင်နှုန်းကျော်သည် ဆော်ဒီအာရေဗျနိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။

“ဒီဈေးကွက်ရပ်သွားရင် ထုတ်လုပ်သူတွေလည်း အခက်အခဲဖြစ်နိုင်သလို ထုတ်လုပ်မှုလျော့သွားရင်လည်း ပြည်တွင်းစားသုံးသူဈေးကွက်ကိုလည်း ထိနိုင်တယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

ယင်းကဲ့သို့ ပိတ်ပင်ခြင်းသည် မြန်မာနိုင်ငံတစ်နိုင်ငံတည်းတင်မဟုတ်ဘဲ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများလည်း ပါဝင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေရခြင်းဖြစ်ပြီး အီးယူနှင့် အမေရိကန်နိုင်ငံများမှလည်း ဈေးကွက်အလားအလာကောင်းများနှင့် ဝယ်ယူလိုမှုများရှိနေသော်လည်း ယင်းနိုင်ငံများမှ မွေးမြူရေး ရေထွက်ကုန်များကိုမူ ၎င်းတို့၏ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိကို စိစစ်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် ငါးပုစွန်မွေးမြူရေးကန်ပေါင်း ၄ သိန်း ၈ သောင်းကျော်ရှိပြီး ပြီးခဲ့သည့်တစ်နှစ်တွင် ရေထွက်ပို့ကုန်တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၇၁၇ ဒသမ ၇၁၇ သန်း ရရှိခဲ့ကြောင်း သိရသည်။ **သတင်းစဉ်**

အမှိုက်ပုံပြဿနာ အဖြေရှာ

◆ ဝင်းချစ် (အမျိုးသားစာပေဆုရ) ◆

ကမ္ဘာပေါ်တွင်မြို့ပြကြီးများ အရှိန်အဟုန်ဖြင့် များပြားလာခြင်းနှင့်အတူ မြို့ပြလူနေမှုပုံစံ၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်သည့် စွန့်ပစ်အမှိုက်များ၏ ပမာဏသည်လည်း လျင်မြန်စွာများပြားလာလျက် ရှိပါသည်။ လွန်ခဲ့သည့် ၁၀ နှစ်က တစ်ကမ္ဘာလုံးရှိ မြို့ပြလူထုစွန့်ပစ်လိုက်သည့် အမှိုက်ပမာဏသည် တစ်နှစ်လျှင် မက်ထရစ်တန် ၂ ဒသမ ၉ ဘီလီယံခန့်သာရှိခဲ့သော်လည်း ယခုအခါတွင် မက်ထရစ်တန် ၃ ဘီလီယံခန့်ရှိနေသည်။ ၂၀၂၅ ခုနှစ်တွင် မက်ထရစ်တန် ၄ ဒသမ ၃ ဘီလီယံအထိ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

လူတစ်ဦးချင်းစွန့်ပစ်မှု

မြို့သူမြို့သားတစ်ဦးချင်း အမှိုက်စွန့်ပစ်မှုအနေဖြင့် လွန်ခဲ့သော ၁၀ နှစ်က တစ်ရက်လျှင် ၀ ဒသမ ၆၄ ကီလိုဂရမ် (၄၀ ကျပ်သားခန့်) ရှိခဲ့ပြီး ယခုအချိန်တွင် ၁ ဒသမ ၂ ကီလိုဂရမ်ရှိ နေကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ၁ ဒသမ ၄၂ ကီလိုဂရမ် ရှိလာနိုင်ကြောင်း မှတ်သားရသည်။ တစ်ဦးချင်း စွန့်ပစ်မှု ပမာဏများလာခြင်းသည် နိုင်ငံအများစွံ့မြို့းလာပြီး လူနေမှုအဆင့်မြင့်လာသောကြောင့်ဖြစ်ပါသည်။ ဝင်ငွေ များသော နိုင်ငံများတွင်ပျမ်းမျှ ၂ ဒသမ ၁ ကီလိုဂရမ်ရှိပြီး ဝင်ငွေနည်းသော နိုင်ငံများတွင် ပျမ်းမျှ ၀ ဒသမ ၆ ကီလို ဂရမ်သာရှိသည်။ အမှိုက်စွန့်ပစ်မှုများသည်နိုင်ငံသားအချို့ကိုဖော်ပြရလျှင် - ကူဝိတ် - ၅ ဒသမ ၇ ကီလိုဂရမ်၊ အမေရိကန် ၁ ဒသမ ၈ ကီလိုဂရမ်၊ ဂျာမနီနှင့် ယူအေအီး ၁ ဒသမ ၇ ကီလို ဂရမ်၊ ဆော်ဒီအာရေဗျနှင့် ကာတာ- ၁ ဒသမ ၃ ကီလိုဂရမ် အသီးသီးရှိကြသည်။

စီမံခန့်ခွဲမှု

အမှိုက်ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှုများသည် မြို့ပြစီမံခန့်ခွဲမှုတွင် အလွန်အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ဝင်ငွေနည်းသော နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်နိုင်ငံများ၏ မြို့ကြီးတစ်မြို့မှမြို့နီစီပယ် (စည်ပင်သာယာ) ၏ သုံးစွဲငွေအရပ်ရပ်အနက် အမှိုက်ဆိုင်ရာ သုံးစွဲငွေသည် အများဆုံးဖြစ်နေကြောင်း၊ ထိရောက်သော စီမံခန့်ခွဲမှုများဖြင့် ဆောင်ရွက်နေသည့် မြို့ကြီးများတွင် မြို့နီစီပယ်အသုံးစရိတ်အားလုံး၏ ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိရှိကြောင်း သိရှိရသည်။ အမှိုက်သိမ်းခြင်း၊ အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်ပုံခြင်းစသည့် လုပ်ငန်းများကို နိုင်နင်းစွာ မစီမံနိုင်သော၊ မကိုင်တွယ်နိုင်သော အုပ်ချုပ်ရေး အဖွဲ့တစ်ဖွဲ့အနေဖြင့် ပို၍နက်နဲသော ကျန်းမာရေး၊ ပညာရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန် ပို၍ပင် အခက်အခဲတွေ့မည်ဖြစ်ကြောင်း၊ အမှိုက်နှင့် သက်ဆိုင်သည့်လုပ်ငန်းများတွင် စီမံခန့်ခွဲမှုအားနည်းပါက မြို့လူထု၏ ကျန်းမာရေးနှင့် စီးပွားရေးများအား ထိခိုက်စေသည်သာမက ထိုဒေသ၏ ပတ်ဝန်းကျင်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ကိုပါထိခိုက်စေနိုင်ပြီး စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ကုစားဖြေရှင်းရန်အတွက် ကုန်ကျမည့်ငွေသည်လည်း အမှိုက်ဆိုင်ရာလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရာတွင် ကုန်ကျခဲ့မည့်ငွေထက်ပို၍ များနိုင်ကြောင်း လေ့လာသိရှိရသည်။

အမှိုက်ပုံများမှ ဓာတ်ငွေ့များ ထုတ်လွှတ်ခြင်း

အမှိုက်ပုံတွင် စွန့်ပစ်သည့် အစိုင်အခဲအမှိုက်များ (Municipal Solid Waste) တွင် ပစ္စည်းမျိုးစုံ ပါဝင်လျက်ရှိသည်။ ပလတ်စတစ်ဘူးများ၊ အိတ်များနှင့်ပလတ်စတစ်ပစ္စည်းမျိုးစုံ၊ ပုလင်းနှင့်ပုလင်းကွဲများ၊ မှန်ကွဲများ၊ ပရိဘောဂအဟောင်းများ၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်းများ၊ စားကြွင်းစားကျန်များ၊ ခွေးသေကောင်၊ ကြောင်သေကောင်များ စသည်တို့ ပါဝင်သည်။ ထို့ကြောင့် ယင်းတို့ပုပ်သိုး၊ ဆွေးမြည်သည့်အခါ ဓာတ်ငွေ့အများအပြားထွက်ရှိသည်။ ယင်းဓာတ်ငွေ့များတွင် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် မီသိန်းဓာတ်ငွေ့ ၅၀ ရာခိုင်နှုန်း၊ စီခန့်ပါဝင်ပြီး အခြားဓာတ်ငွေ့များလည်း အနည်းငယ်စီပါဝင်ကြသည်။ ကြည့်မှန်(Mirror) ကွဲများ၊ သာမိုမီတာအပျက်များနှင့် ပြဒါး (Mercury) ပါဝင်သည့် အခြားစွန့်ပစ်ပစ္စည်းများ၊ ခဲ(Lead) ပါဝင်သည့် ဘက်ထရီအိုးဟောင်းစသည်များမှလည်း လူများအား အဆိပ်အတောက်ဖြစ်စေသည့် ဓာတ်ငွေ့များ (အနည်းငယ်) ထုတ်လွှတ်သည်။

မီသိန်းဓာတ်ငွေ့သည် မှန်လုံအိမ်ဓာတ်ငွေ့များအနက် ဒုတိယအရေးပါဆုံး ဓာတ်ငွေ့ဖြစ်သည်။ အမှိုက်ပုံများမှ ထုတ်လွှတ်သည့် မီသိန်းပမာဏသည် တစ်ကမ္ဘာလုံးမှ ထုတ်လွှတ်သော မီသိန်းပမာဏစုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းခန့်ရှိပြီး အမှိုက်ပုံများ၏ အပေါ်ပိုင်းမှ ထုတ်လွှတ်ခြင်းဖြစ်သည်။ မီသိန်းဓာတ်ငွေ့သည်အပူ (လှိုင်း) များကိုစုပ်ယူရာ၌ ကာဗွန်ဒိုင်အောက်ဆိုက်၏ အဆ ၃၀ ခန့်ရှိသည်။ ထို့ကြောင့်ပင် အပူရှိန်ပြင်းသည့် နွေရာသီများတွင် အမှိုက်ပုံများ အလိုအလျောက် မီးလောင်ခြင်းဖြစ်သည်။ မီသိန်းဓာတ်ငွေ့ထွက်ရှိမှုသည်အမှိုက်အမျိုးအစား၊ အပူချိန်နှင့် မိုးရွာသွန်းမှုများပေါ်တွင် မူတည်ကြောင်း မှတ်သားရပါသည်။

ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များသည် အမှိုက်ပုံများ၏ အောက်ပိုင်းမှထွက်လေ့ရှိသည်။ အော်ဂဲနစ်ပစ္စည်းအများစုပါဝင်သည့် အမှိုက်များ ဆွေးမြည်သွားသည့်အခါ ကာဗွန်များကျန်ရစ်ပြီး အများစုမှာ အမှိုက်ပုံ၏ အောက်ခြေတွင် တည်ရှိနေသည်။ ယင်းတို့သည် ကာဗွန်ဒိုင်အောက်ဆိုက်များကို ထုတ်လွှတ်နေသော သစ်ဆွေးမြည်(Peatland) များကဲ့သို့ဖြစ်နေကြပြီး အပူ (လှိုင်း) များကိုစုပ်ယူနိုင်စွမ်းရှိခြင်းကြောင့်ပူပြင်းသည့်နေ့ရက်များတွင် အမှိုက်ပုံများ အလိုအလျောက်မီးစလောင်ပြီး မီးခိုးများအစဉ်လိုလိုထွက်နေသည်။ ထို့ပြင် ယင်းဓာတ်ငွေ့သည် လေထက် လေးသဖြင့် လေထဲသို့ အလွယ်တကူ မရောက်ရှိနိုင်ပါ။ (ကာဗွန်ဒိုင်အောက်ဆိုက်၏ သိပ်သည်းခြင်း -၁ ဒသမ ၈၄ kg m-³ လေ၏ သိပ်သည်းခြင်း - ၁ ဒသမ ၂၀၅ kg m-³)

အမှိုက်ပုံများ မီးလောင်ခြင်း

အထက်ဖော်ပြပါ အကြောင်းများကြောင့် ပူပြင်းသည့် နွေရာသီများတွင် အမှိုက်ပုံများအလိုအလျောက် မီးလောင်လေ့ရှိသည်။ အလျဉ်းသင့်၍ ကမ္ဘာပေါ်မှ ထင်ရှားသည့် အမှိုက်ပုံ မီးလောင်မှုများကို ဖော်ပြလိုပါသည်။ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလက အမေရိကန်ပြည်ထောင်စု ကွန်နက်တီးကတ်(Connecticut) ပြည်နယ်တွင် လောင်ခဲ့သည့်အမှိုက်ပုံမီးမှ ကြက်ဥပုပ်နံ့ကဲ့သို့

“ဖွံ့ဖြိုးပြီးနိုင်ငံအချို့သည် အမှိုက်ပုံများမှထွက်ရှိသည့် မီသိန်းဓာတ်ငွေ့များကို ပိုက်များဖြင့် စုဆောင်းပြီး လောင်စာအဖြစ် အသုံးချကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေကြပြီ ဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် Win - Win Situation ဖြစ်”

သော ဆိုးရွားသည့်အနံ့များထွက်ရှိခဲ့ရာ (ယင်းအနံ့သည် ဟိုက်ဒရိုဂျင်ဆာလ်ဖိုက် (H₂S) ဓာတ်ငွေ့များမှထွက်ခြင်းဖြစ်သည်) မြို့လူထုသည် ထိုအနံ့များကို သီတင်းပတ်ပေါင်းများစွာ ရှူရှိုက်ခဲ့ရခြင်းကြောင့် ပြန်လည်ကုစားရန်အတွက် ဒေါ်လာတစ်သန်းကျော်သုံးစွဲခဲ့ရကြောင်း မှတ်သားရပါသည်။ ၁၉၉၈ ခုနှစ် ဇန်နဝါရီလက ဟာဝိုင်ယီ၌ လောင်ခဲ့သော အမှိုက်ပုံမီးသည်အနက် ၁၅ ပေမှ ၆၀ ပေ အထိ လောင်ခဲ့ခြင်းကြောင့် ကာဗွန်ဒိုင် အောက်ဆိုဒ်အရည် (Liquid CO₂) ပေါင် ၁၀၀၀ ခန့်ဖြင့် သီတင်းပတ်ပေါင်းများစွာ ငြိမ်းသတ်ခဲ့ရပြီး ထိုအမှိုက်ပုံမှ လေးလကြာသည်အထိ မီးခိုးများထွက်နေကြောင်း သိရှိရသည်။ ၁၉၉၉ ခုနှစ် နိုဝင်ဘာလက ကနေဒါနိုင်ငံ ပြိတ်သူ့ကိုလံဘီယာပြည်နယ်တွင် လောင်ခဲ့သော အမှိုက်ပုံမီးသည် အနက် ၆၆ ပေမှ ၉၈ ပေအထိ လောင်ခဲ့ရာ အရေးပေါ်အခြေအနေ ကြေညာရသည်အထိ ဖြစ်ခဲ့ပြီး မီးငြိမ်းစေရန် နှစ်လကျော်ကြာခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာ သုံးသန်းကျော် ကုန်ကျခဲ့ကြောင်း သိရှိရသည်။ မီးလောင်နေသည့် အမှိုက်ပုံများကို မီးငြိမ်းသတ်ရာ၌ ရေများများနှင့် ခပ်ပြင်းပြင်းပက်နိုင်မှသာ မီးသေနိုင်ပြီး မဓိမိပို့ပက်ပါက ရေတွင်ပါဝင်သော အောက်ဆီဂျင်ကမီးလောင်မှုကို အားပေးရာ ရောက်သွားမည်ဖြစ်ကြောင်း မြေကြီးများ၊ သဲများဖြင့် ဖုံးအုပ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ပညာရှင်တစ်ဦး၏ ရေးသားထားချက်ကို ဖတ်ဖူးမှတ်ဖူးပါသည်။

သို့ရာတွင် ဖော်ပြပါဖြစ်ရပ်များသည် လွန်ခဲ့သော အနှစ် ၂၀ ကျော်ကသာဖြစ်သည်။ ယခုအခါ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ အမှိုက်ပုံများမီးလောင်သည့်သတင်းကို မကြားရတော့ပါ။ အမှိုက်သိမ်းသည့် နည်းစနစ်များ၊ အမှိုက်ပုံသည့် နည်းစနစ်များကို ကောင်းစွာ စီမံခန့်ခွဲနေကြသောကြောင့် ဖြစ်ပါသည်။

အမှိုက်ပုံသည်နည်းစနစ်များ

အမှိုက်ပုံများမှ အဓိကထွက်သည့် မီသိန်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များသည် အော်ဂဲနစ်အမှိုက်များ ဆွေးမြည်ခြင်း၊ ပုပ်သိုးခြင်းများမှ ထွက်ရှိခြင်းဖြစ်သည်။ ထို့ကြောင့် အမှိုက်များကို အမျိုးအစားအလိုက်စွန့်ပစ်စေခြင်းဖြင့် အော်ဂဲနစ်အမှိုက်များ နည်းအောင်ပြုလုပ်သည်။ အမှိုက်ပုံးများကို ပလတ်စတစ်ဘူးခွဲများ၊ အိတ်များနှင့်ပလတ်စတစ်ပစ္စည်းများ၊ သတ္တုဘူးခွဲများ၊ သတင်းစာများနှင့်စက္ကူများ၊ ဂျပ်ပုံးများ၊ အဝတ်အထည်ဟောင်းများ၊ မီးဖိုချောင်မှ စားကြွင်းစားကျန်

များဟူ၍ ခွဲခြားထားသည်။ ပြန်လည်ထုတ်လုပ်၍ရသော (Recycle) အမှိုက်များကို စက်ရုံများသို့ ပေးပို့သည်။ စားကြွင်းစားကျန်များကို စက်နှင့်ကြိတ်၍ အတောင့်များပြုလုပ်ကာ မြေဩဇာအဖြစ်အသုံးပြုသည့်ိုင်ငံများလည်းရှိသည်။ ထို့ကြောင့် အမှိုက်ပုံသို့ လာရောက်စွန့်ပစ်ရသည့် အမှိုက်အလွန်နည်းသွားသည်။ ရန်ကုန်မြို့တော်စည်ပင်ကရန်ကုန်မြို့မှ အမှိုက်များကို အမျိုးအစားခွဲခြားပြီး သိမ်းယူရန် ဩစတြေးလျမှ ကုမ္ပဏီတစ်ခုနှင့် ၂၀၁၅ ခုနှစ်က ညှိနှိုင်းခဲ့ဖူးကြောင်း၊ အမှိုက်သိမ်းခအဖြစ် တစ်အိမ်လျှင် တစ်လ - တစ်ထောင် (ကျပ်) ခန့်ကျမည်ဖြစ်ပြီး မြို့လူထု၏ဆန္ဒကိုကောက်ခံရာ ၂၀ ရာခိုင်နှုန်းခန့်သာ သဘောတူညီသဖြင့် ထိုအစီအစဉ်ရပ်တန့်သွားကြောင်း ကြားသိဖူးသည်။ အမှိုက်ပုံများကိုညနေဘက်တွင်ဘုဒိုဇာ (သို့) ဖိကြိတ်စက် (Compactors) များဖြင့် နင်းပစ်သည်။ အမှိုက်များ ကျစ်လျစ်သွားသဖြင့် အမှိုက်ပုံနေရာလိုအပ်မှုကို သိသာစွာ လျော့နည်းစေသည်။ ထို့နောက် အမှိုက်ပုံကို မြေကြီး၊ ဖုန်မှုန့် သို့မဟုတ် လွှစာမှုန့်ကဲ့သို့သော သေးငယ်သည့် အမှုန်များနှင့် ဖုံးအုပ်ပစ်သည်။ အနံ့ဆိုးများ မထွက်စေသည်သာမက ကြွက်များ၊ ယင်များ၏ အန္တရာယ်မှ ကင်းဝေးခြင်းကြောင့် ကူးစက်ရောဂါများ ပြန့်ပွားမှုကို တားဆီးပေးနိုင်သည်။ ထို့အပြင် အမှိုက်ပုံ၌ထွက်ရှိနေသော

မီသိန်း၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် အခြားဓာတ်ငွေ့အချို့၊ ပတ်ဝန်းကျင်လေထုအတွင်းသို့ ရောက်ရှိနိုင်မှု အလွန်နည်းသွားသည်။ မီသိန်းဓာတ်ငွေ့သည် လေထက်ပေါ့သဖြင့် ထွက်ပေါက်ရှိပါက လေထုထဲသို့ အလွယ်တကူ ရောက်ရှိမည်ဖြစ်သည်။ (မီသိန်း၏ သိပ်သည်းခြင်း - ၀ ဒသမ ၆၆၈ kg m-³)

အမှိုက်မှစွမ်းအင်ထုတ်လုပ်ခြင်း

တစ်ကမ္ဘာလုံးရှိ အမှိုက်ပုံများမှထုတ်လွှတ်သည့် မှန်လုံအိမ် ဓာတ်ငွေ့များ၏ ပမာဏစုစုပေါင်းသည် ကမ္ဘာ့မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏ စုစုပေါင်း၏ ၅ ရာခိုင်နှုန်းခန့်ရှိသည်။ ထို့ကြောင့်ပင် အမှိုက်ပုံများမှ ထုတ်လွှတ်မည့် သို့မဟုတ် ထုတ်လွှတ်လိုက်သည့် မှန်လုံအိမ်ဓာတ်ငွေ့များ လေထုထဲသို့ မရောက်ရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြသည်။ "Waste - to - Energy" - “**အမှိုက်မှစွမ်းအင်သို့**” ဟု ခေါ်ဝေါ်ကြသည်။ ဤသို့ ဆောင်ရွက်ရာတွင် နည်းလမ်းနှစ်သွယ်ရှိသည်။ ပထမနည်းမှာ အမှိုက်များကို လောင်စာအဖြစ် အသုံးပြုကာ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ခြင်းဖြစ်သည်။ ဒုတိယနည်းမှာ အမှိုက်ပုံမှထွက်ရှိလာသည့် မီသိန်းဓာတ်ငွေ့များကို စုဆောင်းပြီး အပူစွမ်းအင်သို့ပြောင်းလဲကာ ထိုမှတစ်ဆင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ခြင်းဖြစ်သည်။

ပထမနည်းသည် ရိုးရှင်းလွယ်ကူသည်။ အမှိုက်များကို စက်ရုံသို့ တိုက်ရိုက်ပေးပို့ခြင်းဖြင့် အမှိုက်ပုံအတွက် နေရာမလိုအပ်တော့သည်သာမက မှန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်ရန်လည်း အကြောင်းမရှိတော့ပါ။ သို့ရာတွင် အမှိုက်များကို မီးရှို့ရာမှ လူကိုအန္တရာယ်ဖြစ်စေသည့် ဓာတ်ငွေ့များနှင့် ပြာမှုန်များထွက်ရှိခြင်းကြောင့် ယင်းတို့ကို လျော့နည်းစေရန် ဆောင်ရွက်ရသည်။ ထိုအတွက် ကုန်ကျစရိတ်တက်လာသည်။ မီးဖို၏အောက်ခြေနှင့် ခေါင်းတိုင်မှ ထွက်လာသည့် ပြာများ၏ ပမာဏသည် မီးရှို့လိုက်သည့် အမှိုက်ပမာဏ၏ ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိရှိကြောင်း၊ ခေါင်းတိုင်မှ ပြာမှုန်ပမာဏသည် ပြာမှုန်အားလုံး၏ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်ရှိကြောင်း မှတ်သားရသည်။ ခေါင်းတိုင်မှထုတ်လွှတ်သည့် ပြာမှုန်များထဲတွင်၊ ကြေးနီ၊ ပြဒါး၊ သွပ်၊ ကက်ဒီမီယမ်(Cadmium) စသည့် အဆိပ်အတောက်ပစ္စည်းများအပြင် ဒိုင်အောက်စင် (Di-oxins) နှင့် ဖြူရန် (Furans) များ အနည်းငယ်စီပါဝင်သည်။ ဒိုင်အောက်စင်နှင့် ဖြူရန်သည် ကျန်းမာရေးကိုဆိုးရွားစွာ

အန္တရာယ်ပေးနိုင်သည်။ ယင်းတို့၏ ထုတ်လွှတ်မှုပမာဏသည် ကျောက်မီးသွေးလောင်စာမှ ထုတ်လွှတ်ခြင်းထက် လျော့နည်းသော်လည်း သဘာဝဓာတ်ငွေ့လောင်စာများထက် ပိုများသည်။ စာရေးသူတို့ လူသားများရှိနေသမျှကာလပတ်လုံး အမှိုက်များ ရှိနေမည်ဖြစ်ခြင်းကြောင့် အမှိုက်များသည် ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) ဖြစ်သည်။

ဖွံ့ဖြိုးပြီးနိုင်ငံအချို့သည် အမှိုက်ပုံများမှထွက်ရှိသည့် မီသိန်းဓာတ်ငွေ့များကို ပိုက်များဖြင့် စုဆောင်းပြီး လောင်စာအဖြစ် အသုံးချကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေကြပြီဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် Win - Win Situation ဖြစ်သည်။ လေထုအတွင်းရှိမှန်လုံအိမ်ဓာတ်ငွေ့များ၏ ပမာဏကိုလျော့နည်းစေသည်သာမက ကျောက်မီးသွေး၊ ဒီဇယ်၊ ဓာတ်ဆီစသည့် ပြန်၍ မပြည့်နိုင်သော စွမ်းအင် (Non – Renewable Energy) များ သုံးစွဲခြင်းမှလည်း ရှောင်ရှားပြီးဖြစ်သည်။ မီသိန်းဓာတ်ငွေ့ကို ထုတ်ယူ၍ မသုံးစွဲရသေးသည့်အမှိုက်ပုံ (ဟောင်း) အများအပြားကျန်ရှိနေသေးခြင်းကြောင့် လည်းကောင်း၊ အမှိုက်များကို ဆက်လက်၍ ပုံနေဦးမည်ဖြစ်ခြင်းကြောင့် လည်းကောင်း၊ အမှိုက်ပုံမှထွက်ရှိသည့် မီသိန်းဓာတ်ငွေ့သည် ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) ဖြစ်သည်။

မီသိန်းဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း

အမေရိကန်ပြည်ထောင်စုတွင် အမှိုက်ပုံပေါင်း ၅၀၀ မှထွက်သော မီသိန်းဓာတ်ငွေ့များဖြင့်လျှပ်စစ် ဓာတ်အားထုတ်လုပ်လျက်ရှိကြောင်း၊ အခြားအမှိုက်ပုံ ၅၀၀ သည်လည်း မီသိန်းမှလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် အခြေအနေကောင်းတွင်ရှိနေကြောင်း၊ အိမ်ထောင်စုပေါင်း ရစ်သိန်းခန့်အတွက် လျှပ်စစ်ဓာတ်အား လုံလောက်မည်ဖြစ်ကြောင်း ကြားသိရပါသည်။ မက္ကဆီကိုနိုင်ငံတွင် အမှိုက်ပုံကြီး သုံးပုံမှ ထွက်ရှိသည့် မီသိန်းမှ လျှပ်စစ်ဓာတ်အား ၄ ဒသမ ၈ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပြီး ယင်းလုပ်ငန်းစဉ်မှ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု တစ်နှစ်လျှင် မက်ထရစ်တန်ပေါင်း ၂၂၄,၆၂၉ CO₂e (CO₂e - Carbondioxide equivalent - ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့်ညီမျှသော) လျော့နည်းစေနိုင်မည်ဟု ခန့်မှန်းထားကြောင်း မှတ်သားရသည်။

အမှိုက်ကို လောင်စာအဖြစ်သုံးစွဲပြီး ရရှိသည့် လျှပ်စစ်ဓာတ်အား၏ တစ်ယူနစ်နှုန်းထားသည်လည်းကောင်း၊ အမှိုက်ပုံမှထွက်ရှိလာသော မီးသိန်းဓာတ်ငွေ့ကို သုံးစွဲပြီးရရှိသည့် လျှပ်စစ်ဓာတ်အား တစ်ယူနစ်နှုန်းထားသည် လည်းကောင်း၊ အခြားစွမ်းအင်အချို့ (ဥပမာ - ရေအားစွမ်းအင်) မှရရှိသည့် လျှပ်စစ်ဓာတ်အား တစ်ယူနစ်နှုန်းထားထက် ပို၍များကြောင်း သိရှိရပါသည်။ ရင်းနှီးမြှုပ်နှံမှုကြီးပြီး လည်ပတ်မှုစရိတ်များခြင်းကြောင့်ဖြစ်သည်ဟု သိရှိရသည်။ အခြားလျှပ်စစ်ဓာတ်အားမများနှင့်တန်းတူ ရောင်းချနိုင်ရန်အတွက်အစိုးရများက လိုအပ်ငွေ့ကိုဖြည့်ဆည်း (Subsidise) ပေးကြကြောင်း၊ အကြောင်းမှ - အမှိုက်နှင့်ဆက်နွှယ်သောအထက်ဖော်ပြပါ ပြဿနာမျိုးစုံ မပေါ်ပေါက်တော့ခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။ ပြည်သူလူထုနှင့်သက်ဆိုင်သည့်လုပ်ငန်းများတွင် ငွေကြေးအားဖြင့် တိုက်ရိုက်ဆုံးရှုံးမှုတစ်ခုတည်းကိုသာ အလေးမထားဘဲ ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများနှင့် သွယ်ဝိုက်၍ ရရှိလာနိုင်သော ကောင်းကျိုးများကိုပါထည့်သွင်းပြီး ဘက်ပေါင်းစုံမှစသချာစဉ်းစားရန်အလွန်အရေးကြီးပါသည်။ လျှပ်စစ်ဓာတ်အားခ ဈေးမြင့်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူမှုရေး၊ စီးပွားရေးအပြောင်းအလဲများကိုပါ ကြိုတင်ထည့်သွင်း တွက်ချက်ထားရမည်ဖြစ်သည်။

လုပ်ကိုင်ဆောင်ရွက်ရန်လို

ထို့အပြင် အမှိုက်ပုံများမှ ထွက်ရှိမည့်မှန်လုံအိမ်ဓာတ်ငွေ့များကို လေထုအတွင်းသို့မရောက်ရှိစေရန် လုပ်ဆောင်ပေးနိုင်ခြင်းကြောင့် “**သန့်ရှင်းမှုဖွံ့ဖြိုးရေးနည်းလမ်း**” (Clean Development Mechanism - CDM)အတိုင်း ကမ္ဘာ့လေထုအတွင်းသို့ရောက်ရှိမှု လျော့နည်းသွားသည့်မှန်လုံအိမ်ဓာတ်ငွေ့များ (ပမာဏ) ကို Certified Emission Reduction (CER) အရအဆက်အသွယ်ကောင်းများရှာပြီး ရောင်းစား၍ (Carbon Credit) ရနိုင်သည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change - UNFCCC) ၏ သတ်မှတ်ချက်များနှင့် ဘောင်ဝင်အောင် လုပ်ကိုင်ဆောင်ရွက်ပေးဖို့သာ လိုအပ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် အထက်တွင် ဖော်ပြခဲ့သော ဖြစ်ရပ်များနှင့် လုပ်ဆောင်ချက်များကို လေ့လာသုံးသပ်ခြင်းအားဖြင့် အမှိုက်ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် ခက်ခဲရှုပ်ထွေးသည့် နည်းလမ်းများ၊ နည်းပညာများ မလိုအပ်ကြောင်း သိသာမြင်သာပါသည်။ လိုအပ်လျှင်လည်း နိုင်ငံတကာအဖွဲ့အစည်းများမှ အကူအညီတောင်းခံ၍ ရရှိနိုင်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အဓိကရင်ဆိုင်နေရသည့်အခက်အခဲမှာ ငွေကြေးမတတ်နိုင်မှုသာဖြစ်ပါသည်။ ထို့ကြောင့်ငွေရေးကြေးရေးပြဿနာကို စတင်ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ပိုင်းဝန်းစဉ်းစားကြပြီး အဖြေရှာကြရန်ဖြစ်ပါသည်။ ။

○ *ရှေ့မှ*

တာဝန်ပေးလိုခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြပြီး ၎င်းအား သက်ဆိုင်ရာ အရည်အချင်းများနှင့် မပြည့်စုံကြောင်း သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

လွှတ်တော်က မှတ်တမ်းတင်

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးအဖြစ် ဦးစီးထက်အားခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ဆက်လက်၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးနေဝင်း အစား ဗိုလ်မှူးချုပ် ရဲနိုင်မျိုးအား ပြောင်းလဲတာဝန်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက် ရယူသည်။

ယင်းနောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၇ ခုနှစ်၊ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြန်လည်ရှင်းလင်းတင်ပြသည်။

ယင်းအစီရင်ခံစာ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်၏ ပြန်လည်ရှင်းလင်း တင်ပြချက်များကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ကော်မတီဝင် ဦးအောင်ကြည်ညွှန်က ဖတ်ကြားတင်ပြသည်။

အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ချေးငွေရယူရန်ကိစ္စဆွေးနွေး

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေကျပ် ၆၄၁ ဒသမ ၀၂၉ ဘီလီယံ ချေးငွေရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်းရှိ လိုငွေကို ဖြည့်ဆည်းရန် အစိုးရငွေတိုက်လက်မှတ်များကို ၅၀ ရာခိုင်နှုန်းနှင့် အစိုးရ ငွေတိုက်စာချုပ်ကို ၃၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ငွေချေးယူခြင်းကို ၂၀ ရာခိုင်နှုန်းဖြင့် လျော့ချ၍ ဖြည့်ဆည်းရန် လျာထားဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရပါကြောင်း၊ ဗဟိုဘဏ်မှ လက်ကျန်ငွေများဖြင့် ဖြည့်ဆည်းခြင်းအပြင် ငွေဝတ္တုအသစ်ထပ်မံရိုက်ထုတ်ခြင်း လျော့ကျသွားမည်ဖြစ်သောကြောင့် ပြည်တွင်း၌ ငွေဖောင်းပွမှုကို လျော့ကျစေမည်ဖြစ်သည့်အတွက် ကောင်းမွန်သော လျာထားချက် ဖြစ်ပါကြောင်း။

အသုံးစရိတ်များ လျော့ကျစေရေးနှင့် ပတ်သက်၍ ဆွေးနွေးလိုသည်မှာ နိုင်ငံတော်က တာဝန်ယူဆောင်ရွက်နေသည့် စီမံကိန်းများတွင်

အမှန်တကယ် ကုန်ကျမည့် အသုံးစရိတ်များကို တိတိကျကျ အနီးစပ်ဆုံး တွက်ချက်ခန့်မှန်းရန်နှင့် ထိုသို့တွက်ချက်ရာတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နိုင်ရန် အစီအစဉ်များလည်း ပြုလုပ်ပေးသင့်ပါကြောင်း၊ ထို့ပြင် ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိမည့် စီမံကိန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးများကိုသာ အဓိကထားဆောင်ရွက်သင့်ပြီး အကျိုးမရှိသည့် စီမံကိန်းများနှင့် အပိုကုန်ကျမည့် လုပ်ငန်းများကို သေချာစိစစ်ပြီး ဖြတ်တောက်ရပ်ဆိုင်းသင့်ပါကြောင်း။

လျော့ချဖြတ်တောက်ခြင်း

ထိုအတူ အသုံးစရိတ်များကို လျော့ချရန် ကြိုးပမ်းရာတွင် အမှန်တကယ် လိုအပ်သည့် လုပ်ငန်းစီမံချက်များကို လျော့ချဖြတ်တောက်ခြင်းထက် စီမံချက်တစ်ခုစီတွင် အမှန်တကယ် ကုန်ကျနိုင်မည့် ငွေပမာဏထက် ပိုမိုနေသည့် ငွေများကိုသာ လျော့ချဖြတ်တောက်သင့်ပါကြောင်း ဆွေးနွေးသည်။

အလားတူ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးနေကျော်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ)နှင့်

နေပါကြောင်း၊ ယခုငွေများသည် နိုင်ငံတော်အစိုးရမှ ချေးယူထားသည့် ငွေများဖြစ်သည့်အတွက် မိမိတို့နိုင်ငံအတွက် အကျိုးရှိထိရောက်သေချာစွာ သုံးစွဲသင့်ကြောင်းကို မှာကြားနေပါကြောင်း ရှင်းလင်းတင်ပြသည်။

ပြည်ပချေးငွေစီမံကိန်းများ

အလားတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်သည့် ပြည်ပချေးငွေ စီမံကိန်း ၆ ခုမှာ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုပြုပြင်ပြောင်းလဲရေးစီမံကိန်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအဆင့်-၁၊ သဘာဝဘေးပြန်လည်ထူထောင်ရေး စီမံကိန်း၊ မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့် နှစ်ဆင့် ချေးငွေ စီမံကိန်း၊ ဖွံ့ဖြိုးမှု မူဝါဒချေးငွေတို့ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်သည့် စီမံကိန်းနှစ်ခုမှာ ရန်ကုန်မြို့တော် ရေပေးဝေမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအဆင့်-၁၊ ရန်ကုန်မြို့တော်ရေပေးဝေမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အဆင့်-၂ အပိုင်း ၁ ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ

“ပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်နှင့် ADB တို့မှ ငွေချေးယူခဲ့၊ အဆိုပါငွေများကို ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် အဓိကထား၍ အသုံးပြု ၊ ပြည်သူ့ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရန် မိမိတို့အနေဖြင့် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၁၀၀ နှင့် ADB မှ ဒေါ်လာ ၁၂ သန်း ချေးယူခဲ့၊ လတ်တလောတွင် ငွေကျပ် ၆၈ ဘီလီယံ အသုံးပြုထား”

“ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် - ၃) တည်ဆောက်ရေးစီမံကိန်းအား ဂျပန်ယန်း ၃၁၀၅၁ သန်းဖြင့် ဆောင်ရွက်သွားမည်၊ ကိုရီးယား - မြန်မာချစ်ကြည်ရေး(ဒလ)တည်ဆောက်ရေးစီမံကိန်းအား ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေမှ ချေးငွေ အမေရိကန်ဒါ်လာ ၁၃၇ ဒသမ ၈၃၃သန်းဖြင့် အကောင်အထည်ဖော်တည်ဆောက်သွားရန် လက်မှတ်ရေးထိုးခဲ့”

လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုတို့က ဆက်လက် ဆွေးနွေးကြသည်။

ယင်းနောက် ၂၀၁၇ ခုနှစ် မတ် ၃၁ရက်အထိ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ရယူထားသည့် ပြည်ပချေးငွေများနှင့် စပ်လျဉ်း၍ စီမံကိန်းလုပ်ငန်း တစ်ခုချင်းအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်နှင့် ADB တို့မှ ငွေချေးယူခဲ့ပါကြောင်း၊ အဆိုပါငွေများကို ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် အဓိကထား၍ အသုံးပြုပါကြောင်း၊ သို့မှသာ ပြည်သူများကျန်းမာ၍ ရောဂါဖြစ်ပွားသည့် လူနာများ ကျဆင်းမည် ဖြစ်သည့်အတွက် ပြည်သူ့ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရန် သုံးစွဲခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၁၀၀ နှင့် ADB မှ ဒေါ်လာ ၁၂ သန်း ချေးယူခဲ့ပါကြောင်း၊ လတ်တလောတွင် ငွေကျပ် ၆၈ ဘီလီယံ အသုံးပြုထားပြီး ဖြစ်ပါကြောင်း။

ကမ္ဘာ့ဘဏ်မှ ချေးသည့်ငွေကို မရှိမဖြစ် လိုအပ်သော ကျန်းမာရေး ဝန်ဆောင်မှုများနှင့် လူတိုင်းလက်လှမ်းမီရရှိစေရေး စီမံချက်တွင် အသုံးပြုခြင်း ဖြစ်ပါကြောင်း၊ ငွေကြေးသုံးစွဲမှုကို ပိုမိုထိရောက်ပီပြင်၍ အလေအလွင့် တတ်နိုင်သမျှ နည်းစေရန်အတွက် အဆင့်လိုက် အမြဲသုံးသပ်

မှ မန္တလေးမြို့ပြဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (ADB)နှင့် မန္တလေးမြို့ပြဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(AFD) စီမံကိန်းတို့ဖြစ်ပါကြောင်း။

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု

ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေပမာဏမှာ SDR ၁၉ ဒသမ ၆ သန်းနှင့် ညီမျှသော အမေရိကန်ဒေါ်လာသန်း ၃၀ ချေးယူဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကာလမှာ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဖြစ်ပါကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော်သည့် အဖွဲ့အစည်းမှာ မြန်မာ့စီးပွားရေးဘဏ်ဖြစ်ပြီး ဂျပန်ယန်း ၅ ဒသမ ၀၃၃ ဘီလီယံ ချေးယူဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကာလမှာ ၂၀၁၅ - ၂၀၁၆ ခုနှစ်မှ ၂၀၁၇ - ၂၀၁၈ ခုနှစ်အထိ ဖြစ်ပါကြောင်း၊ သဘာဝဘေးပြန်လည်ထူထောင်ရေး စီမံကိန်း အကောင်အထည်ဖော်သည့် အဖွဲ့အစည်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဓွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ဖြစ်ပြီး ချေးငွေပေးအပ်သည့် အဖွဲ့အစည်းမှာ ကမ္ဘာ့ဘဏ် (IDA) ဖြစ်ပါကြောင်း၊ ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၂၀၀ ဖြစ်ပြီး စီမံကိန်းကာလမှာ ငါးနှစ် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အကောင်အထည်ဖော်သည့်အဖွဲ့အစည်းမှာ စီမံကိန်းနှင့်ဘဏ္ဍာ

ရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ဖြစ်ပြီး ချေးငွေ SDR ၇၁ ဒသမ ၇ သန်းနှင့်ညီမျှသော အမေရိကန်ဒေါ်လာ သန်း ၁၀၀ နှင့် စီမံကိန်းကာလမှာ ၂၀၁၇ - ၂၀၁၈ ခုနှစ်မှ ၂၀၂၀ - ၂၀၂၁ ခုနှစ်အထိ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့် နှစ်ဆင့် ချေးငွေစီမံကိန်း အကောင်အထည်ဖော်သည့် အဖွဲ့အစည်းမှာ မြန်မာ့့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဖြစ်ပြီး ချေးငွေ ပမာဏမှာ ဂျပန်ယန်း ၁၅ ဒသမ ၁၃၅ ဘီလီယံနှင့် စီမံကိန်းကာလမှာ သုံးနှစ်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှု မူဝါဒချေးငွေအတွက် ချေးငွေရယူမည့် အဖွဲ့အစည်းမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဖြစ်ပြီး ချေးငွေ SDR ၁၄၇ ဒသမ ၈ သန်းနှင့်ညီမျှသော အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖြစ်ပြီး စီမံကိန်းကာလမှာတစ်နှစ်ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော် ရေပေးဝေမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အဆင့်-၁ အကောင်အထည်ဖော်ရန်အတွက်ချေးငွေ ဂျပန်ယန်း ၂၃ ဒသမ ၆၈၃ ဘီလီယံဖြစ်ပြီး စီမံကိန်းကာလမှာ ငါးနှစ်ဖြစ်ပါကြောင်း။

ရန်ကုန်မြို့တော် ရေပေးဝေမှု ဖွံ့ဖြိုးရေး စီမံကိန်း အဆင့် - ၂၊ အပိုင်း ၁ စီမံကိန်း

သွင်းကုန်ဘဏ်မှ ယွမ် ဘီလီယံ ၃၀ မှ ပထမ အသုတ်ချေးငွေတွင် ပါဝင်သည့် အမေရိကန်ဒေါ်လာ ၃၇၃ ဒသမ ၁၇၁ သန်းဖြင့် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး အဆင့်မြှင့်တင်ရန် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သော်လည်း ငွေချေးယူမှု ကိစ္စရပ်များ ညှိနှိုင်းရာတွင် ပြေလည်မှုမရှိပါသဖြင့် ချေးငွေစာချုပ်များ ချုပ်ဆိုဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း၊ Asian Development Bank (ADB) ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ ဖြင့် မအူပင် - ကျိုက်လတ် - ဖျာပုံလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းသည် ၉၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ADB ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ဖြင့် အိန္ဒူ- ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ၁၉ ရာခိုင်နှုန်း ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ World Bank မှ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် သံတွဲ - ဝှလမ်း အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း။

တည်ဆောက်ရေးနှင့် ပြုပြင်ရေး

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ဆင်းရဲမှုလျော့ချရေးကို အထောက်အကူပြုမည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် ပြုပြင်ရေးလုပ်ငန်းများအတွက် ချေးငွေ ဂျပန်ယန်း ၁၇ ဘီလီယံအောက်မှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် သက်ဆိုင်သော လမ်းတံတားလုပ်ငန်းများအတွက် ၉ ဒသမ ၅၄၃ ဘီလီယံဖြင့် မကျီးကန် - ငှက်အော်စန်းလမ်း၊ ကော့မူး၊ - ဝါးဘလောက်သောက် - သရက်တောလမ်း၊ ကြိမ်ပင်ဆည် - စက္ကော့ - နေဖြူ-ဇလွန်လမ်း၊ တရနာ - ဘုရား ကုန်းလမ်း၊ သရက် - မင်းလှလမ်း၊ ဒိုက်ဦး - စစ်တောင်းလမ်း၊ မုံရွာ - အရာတော် - ရွှေဘိုလမ်း၊ မန္တလေး - မိုးကုတ်လမ်း၊ ရန်ကုန် - ကျောက်ဖြူလမ်း၊ တောင်ငူ - မော်ချီး - လွိုင်ကော်လမ်း၊ ဟန်မြင့်မိုရ် - မြို့ကြီး - ရွာငံ - အောင်ပန်းလမ်း၊ ကလေး - ဖလမ်း - ဟားခါးလမ်း၊ ဟားခါး - ဂန့်ဂေါလမ်း၊ သိုင်းဝင်း - တီးတိန်လမ်း စုစုပေါင်းလမ်း ၁၄ လမ်းနှင့် သမရိုးတံတား တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တံတားဦးစီးဌာနမှ ပြည်ပချေးငွေ သုံးခုဖြင့် ဂျိုင်း (ကော့ကရိတ်)တံတား၊ ဂျိုင်း (ဇာသပြင်)တံတားနှင့် အတ္ထရိတ်တား အဆင့်မြှင့်တည်ဆောက်ခြင်းစီမံကိန်းကို ဂျပန်ယန်း ၃၃၈၆၉ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

သန်လျင်တံတားအမှတ် - ၃ ကိစ္စ

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် - ၃) တည်ဆောက်ရေးစီမံကိန်းအား ဂျပန်ယန်း ၃၁၀၅၁ သန်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကိုရီးယား - မြန်မာချစ်ကြည်ရေး(ဒလ)တည်ဆောက်ရေး စီမံကိန်းအား ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေမှ ချေးငွေ အမေရိကန်ဒါ်လာ ၁၃၇ ဒသမ ၈၃၃သန်းဖြင့် အကောင်အထည်ဖော်တည်ဆောက်သွားရန် ပြည်ထောင်စုလွှတ်တော်၏ ချေးငွေသဘောတူညီချက် စာချုပ်အား လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ၎င်းစီမံကိန်းအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံတော်သမ္မတရုံး၊ စီးပွားရေးရာဌာနကြီးသို့တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံးမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့အား ပြန်လည်သုံးသပ်တင်ပြရန် ညွှန်ကြားချက်အရ ပြန်လည်ဆန်းစစ်လျက်ရှိပါကြောင်း။

ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀ ဖြင့် တိုင်းဒေသကြီး ငါးခုရှိ မြို့နယ် ၄၁ မြို့နယ်တွင် လမ်းပေါင်း ၃၅ လမ်း၊ လမ်းအရှည် ၂၄၀ ကီလိုမီတာနှင့် အရှည် ၄၅၀ မီတာရှိ တံတားပေါင်း ၂၉၀၆ ပြင်ဆင်မွမ်းမံခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို မေ ၃၁ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးမြင်း အောင်ရဲသွင်(သတင်းစဉ်)

ရေနံဓာတ်ငွေ့ရည် (LPG) အား ကျေးလက်နေပြည်သူများအထိ သုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၂၈

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည် မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးမြင့်ဇော်နှင့်အတူ မေ ၂၇ ရက် နံနက်ပိုင်းတွင် အမှတ်(၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး) သို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမ ၌ စက်ရုံမှူးမှ ဘဏ္ဍာရေးနှစ်အလိုက် ရေနံဓာတ်ငွေ့ရည်ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စက်ရုံအား စီးပွားရေးတွက်ခြေကိုက်သည့် စက်ရုံ တစ်ရုံအဖြစ်ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အတတ်ပညာ၊ အတွေ့အကြုံများဖြင့် စုပေါင်းကာ ဝိုင်းဝန်းကြိုးပမ်းကြိုးစားဆောင်ရွက်သွားရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အထူးဂရုပြု

ဆောင်ရွက်သွားရန် မှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

စီမံဆောင်ရွက်လျက်ရှိ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေနံဓာတ်ငွေ့ရည် (LPG) အား ကျေးလက်ဒေသနေပြည်သူများအထိကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေးနှင့် မီးဖိုချောင်သုံးအခန်းကဏ္ဍအပြင် သယ်ယူပို့ဆောင်ရေးကဏ္ဍကိုပါ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းလှမြို့နယ်ရှိ ရေနံဓာတ်ငွေ့စက်ရုံစု(သံပရာကန်) သို့ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရေနံဓာတ်ငွေ့လုပ်ငန်းသည် နိုင်ငံတော်၏ မဟာဗျူဟာကျသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ မြန်မာ့ရေနံဓာတ်ငွေ့လုပ်ငန်းလက်အောက်ရှိ အရုံးပေါ်နေသော စက်ရုံများအား အမြတ်အစွန်းရရှိ



သည့်ဈေးကွက်ဝင် အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားရန်နှင့်ဝန်ထမ်းများအနေဖြင့် မိမိတို့ရရှိထားသောအတွေ့အကြုံ၊ ဗဟုသုတ၊

ပညာရပ်များနှင့် ကုန်ထုတ်လုပ်မှုစွမ်းအားတိုးတက်အောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြရန်၊ ထုတ်လုပ်မှုနည်းစဉ်အရ လုပ်ငန်းခွင်ဘေး

အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များအလေအလွင့်မရှိစေရေး၊ ပြည်သူလူထုအကျိုးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးထားမှာကြားခဲ့

ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ စက်ရုံအနေဖြင့် ယခုအခါ အဆင့်မြင့်ဓာတ်ဆီ (92 RON) အား ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန မကွေးပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး Switchyard အတွင်း ထရန်စဖော်မာအစားထိုးတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လျှပ်စစ်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ ဖြန့်ဖြူးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်နိုင်သည့် အခြေအနေတို့မှ ကာကွယ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်



တရုတ်-မြန်မာနှစ်နိုင်ငံကြား အနာဂတ်ဆက်ဆံရေးအတွက် မြန်မာ့ကဏ္ဍစုံမှထင်ရှားသူများနှင့် တရုတ်ပညာရှင်များဆွေးနွေး

ရန်ကုန် မေ ၂၈

အစဉ်ပြောင်းလဲနေသော ကမ္ဘာ့အလယ်တွင် နှစ်နိုင်ငံကြား အနာဂတ်ဆက်ဆံရေးနှင့် သက်ဆိုင်သည့်အမြင်များဖလှယ်ကြရန် တရုတ်ခေါင်းဆောင်များက တင်သွင်းထားသော တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းနှင့် ဆက်စပ်သည့် ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့တွင် ရန်ကုန်မြို့ရှိ LOTTE ဟိုတယ်၌ ကျင်းပခဲ့သည်။

တစ်ရက်တာကျင်းပခဲ့သော ယင်းဆွေးနွေးပွဲတွင် ဆက်သွယ်ရေး၊ စွမ်းအင်နှင့် ပြည်သူ့ချင်းဆက်ဆံရေးဆိုင်ရာ ခေါင်းစဉ်များနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည့် နှစ်နိုင်ငံကြားအရေးကြီးသော ကဏ္ဍများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပီကင်းတက္ကသိုလ်မှ ပါမောက္ခဇွန်၊ ယူနန်တက္ကသိုလ် မြန်မာ့အရေး လေ့လာမှုဆိုင်ရာအဖွဲ့ ဦးဆောင်သူ ပါမောက္ခလီချန်းယန်း၊ Hehai တက္ကသိုလ်မှရှိကြောင်း၊ ဒေါက်တာ သန့်မြင့်ဦး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦး၊Eco Dev မှ ညွှန်ကြားရေးမှူးချုပ်ဦးဝင်းမျိုးသူ၊ ဒေါက်တာသန့်သော်ကောင်း (ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း) နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြီးကေသီနိုင်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ဒေါက်တာသန့်မြင့်ဦးက “မြန်မာနိုင်ငံအတွက် အကြီးမားဆုံးနဲ့ ရေရှည်စိန်ခေါ်မှုဟာ ဥတုရာသီပြောင်းလဲမှုအပြင်တရုတ်နိုင်ငံနဲ့ဆက်ဆံရေးကိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မှုဖြစ်ပါတယ်။ ဒါဟာနည်းပညာပိုင်းဆိုင်ရာအခက်အခဲမဟုတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အလယ်မှာ စီးပွားရေးအရ နိုင်ငံရေးအရ ယဉ်ကျေးမှုအရ တဖြည်းဖြည်းအင်အားကြီးလာတဲ့နိုင်ငံရဲ့ အိမ်နီးချင်းအဖြစ် အကောင်းဆုံးဘယ်လိုအကျိုးအမြတ်ရရှိနိုင်မလဲဆိုတဲ့ မျှော်မှန်းချက်ရှိတာမို့ လိုအပ်ပါတယ်” ဟုပြောသည်။

ဆွေးနွေးပွဲသို့ ပေကျင်းမြို့ ကူမင်းမြို့တို့မှ တရုတ်ပညာရှင် ၁၄ ဦးနှင့်အတူ မြန်မာနိုင်ငံမှ ပညာရှင်များ၊ စီးပွားရေးကဏ္ဍ

တွင် ဦးဆောင်နေကြသူများ၊ အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ဆွေးနွေးသူ ၃၅ ဦးနှင့် တက်ရောက် ခဲ့ကြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီသည် ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံကြားအကျိုးအမြတ်တိုးမြှင့်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတို့ကို အထောက်အကူပြုရန် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း အဆိုကိုတင်သွင်းခဲ့သည်။

ယင်းစင်္ကြံလမ်းကိုတရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် အစပြုကာ မြန်မာနိုင်ငံအလယ်ပိုင်းမန္တလေးမြို့သို့ တိုးချဲ့ ပြီးနောက် အရှေ့ဘက် ရန်ကုန်မြို့နှင့် အနောက်ဘက် ရခိုင်ပြည်နယ်ရှိ အထူးစီးပွားရေးဇုန်များသို့ ဆက်သွယ်ထားသည့် မဏ္ဍိုင် ၃ ရပ်ပါ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအဖြစ် တရုတ်ခေါင်းဆောင်များက ရည်ရွယ်ထားသည်။

ယနေ့ ကျင်းပသည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းနှင့်ဆက်စပ်သည့် ဆွေးနွေးပွဲကို ဦးသန့်နေအိမ်နှင့် ယူနန်တက္ကသိုလ်ရှိ မြန်မာ့အရေးလေ့လာမှုဆိုင်ရာအဖွဲ့တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။ လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း ကမ္ဘာ့ခေါင်းဆောင်များ ပညာရှင်များ၏ ဟောပြောပွဲများနှင့် ဆွေးနွေးပွဲများကို ဦးသန့်နေအိမ်တွင် လက်ခံကျင်းပခဲ့သည်။ ကမ္ဘာ့သမိုင်းကြောင်း၊ ကမ္ဘာ့လုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ယင်းတို့၏ ဆက်စပ်မှုများအကြောင်း လေ့လာဆွေးနွေးသင်ယူကြရာ ဗဟိုဌာနတစ်ခုဖြစ်သည့်အညီ ယနေ့ မြန်မာနိုင်ငံကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ဆက်စပ်သော ကမ္ဘာလုံးဆိုင်ရာအရေးကိစ္စများနှင့် ပတ်သက်ပြီး ဟောပြောပွဲများနှင့် ဆွေးနွေးပွဲများ ထပ်မံစီစဉ်ကျင်းပနိုင်ရန်လည်း ဦးသန့်နေအိမ်စောင့်ရှောက်ရေးအဖွဲ့က ရည်မှန်းထားကြောင်း ဦးသန့်နေအိမ် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

နန္ဒာဝင်း

တရားမဝင်လုပ်ကိုင်နေသောလုပ်ငန်းများကို ပိုမိုထိရောက်စွာ အရေးယူရန် တိုက်တွန်းကြောင်းအဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ တင်သွင်း

ရန်ကုန် မေ ၂၈

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေ ချိုးဖောက်ပြီး တရားမဝင်လုပ်ကိုင်နေသော လုပ်ငန်းများကို ယခင်ကထက် ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးနိုင်ပါရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့သည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင်ရှိန်က ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုက်ကြီးမြို့နယ်၊ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်၊ ထန်းတပင်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များတွင် အုတ်ဖုတ်လုပ်ငန်းနှင့် ငါးကန်တူးသောလုပ်ငန်းများ တရားမဝင်လုပ်ကိုင်နေသည်မှာ အများအပြားပင်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို လွှတ်တော်မှတစ်ဆင့်မေးခွန်းများ မေးခဲ့ပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း ရပ်တန့်မသွားဘဲ ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဤဆောင်ရွက်ချက်များကို ကြည့်ခြင်းအားဖြင့် လုပ်ငန်းရှင်များသည် ငွေလုံးငွေရင်းမြောက်မြားစွာဖြင့် လုပ်ကိုင်နေသည်ကို တွေ့ရပါကြောင်း၊ အဆိုပါငွေလုံးငွေရင်းမြောက်မြားစွာကို မည်သည့် နေရာမှရသလဲဆိုသည့် အချက်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ တရားဝင်ငွေဖြစ် မဖြစ်၊ တရားမဝင်ငွေဟုတ်မဟုတ်နှင့် မည်သည့်နေရာမှ ရသည့်ငွေများဖြင့် ကန်များတူးဖော်သနည်း၊ အုတ်များဖုတ်သနည်း၊ အဆိုပါလုပ်ငန်းမှ ရငွေများကို အစိုးရသို့ အခွန်ဆောင်၊ မဆောင် စသည်တို့ကို စစ်ဆေးသင့်ကြောင်း၊ အဆိုပါငွေများနှင့် ပတ်သက်၍ ငွေဖြူ၊ ငွေမည်းကိစ္စကိုလည်း သိနိုင်မည်မဟုတ်ကြောင်း၊ စစ်ဆေးခြင်းများမရှိသည့်အတွက် သိနိုင်

မည်မဟုတ်ကြောင်း၊ ထန်းတပင်မြို့နယ်ရှိ စားကျက်မြေများပေါ်တွင် ငါးကန်တူးခွင့်၊ လုပ်ပိုင်ခွင့်များပေးအပ်ခဲ့ပါကြောင်း၊ သို့သော် စာချုပ်ပါအတိုင်း ငါးကန်များတူးဖော်ခြင်းမရှိဘဲ သစ်ပင်များစိုက်ပျိုးခြင်း၊ အဆိုပါနေရာရှိ စားကျက်မြေများကို တစ်နှစ်လျှင်ငွေကျပ် ၆ သိန်းနှုန်းဖြင့် ငှားစားကြောင်းကို ရေးရာကော်မတီမှ စစ်ဆေးရာတွင် ပေါ်ပေါက်ခဲ့ပါကြောင်း၊ ထိုသို့ ပေါ်ပေါက်မှုအပေါ် ဥက္ကဋ္ဌကြီးမှ တစ်ဆင့် စာချုပ်တော်ဖြင့်ပေးပြီး တင်ပြသော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပါကြောင်း၊ အချို့ငါးကန်များသည် မြေလွတ်မြေရိုင်းရေကန်ကွင်းများတွင် ငါးကန်တူးခွင့်လိုင်စင်များ ထုတ်ပေးခဲ့သော်လည်း ငါးမွေးမြူခြင်းမလုပ်ဘဲ သဘာဝငါးဖမ်းစားခြင်းများကိုလည်း ဥပဒေခွဲတွေနေရပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဆွေးနွေးကြည့်ရာတွင် နိုင်ငံတော်မှပိုင်သော ငါးသယ်ဇာတကို ခိုးစားနေသည်ဆိုသည့် အဖြေထုတ်ပါကြောင်း၊ ထိုသို့ ငါးခိုးနေသော ငါးကန်ရှင်ကြီးများကိုလည်း အရေးယူဆောင်ရွက်မှုမလုပ်နိုင်ခဲ့ပါကြောင်း တင်ပြခဲ့သည်။

တရားစွဲရန် စီစဉ်လျက်ရှိ

ငင်းက ဖြစ်သံကျောက်စုပ်လုပ်ငန်းများနှင့် ပတ်သက်၍ ဆက်လက်ပြောကြားရာတွင် အဆိုပါလုပ်ငန်းများကို လွှတ်တော်သို့တင်ပြရာတွင် အကြောင်းမထူးသည့်အတွက် ပြည်သူလူထုပူးပေါင်း

ပြီး ဖမ်းဆီးခဲ့ပါကြောင်း၊ ဖမ်းဆီးရမိသည့်အတွက် တရားရုံးတင်ခဲ့ပါကြောင်း၊ ယခုအခါ မော်တော်သုံးစီးကို ဖမ်းဆီးရမိပြီး တရားရုံးတင်ရန်အတွက် စီစဉ်ရာတွင် သက်ဆိုင်ရာဌာနမှ ဖမ်းဆီးသည့် အဖွဲ့ထဲတွင် ငင်းတို့ပါဝင်ခြင်းမရှိသည့်အတွက် ဖမ်းသည့် အရပ်သားများကိုယ်တိုင် တရားရုံးသို့ တရားလိုပြုလုပ်ပြီးတရားစွဲရန် အကြောင်းပြန်ကြားလာခဲ့ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် တရားဥပဒေစိုးမိုးရေးကို လိုချင်သည့်အတွက် တရားလို ပြုလုပ်ပြီး တရားစွဲရန် စီစဉ်လျက်ရှိပါကြောင်း တင်ပြခဲ့ပြီး သစ်တောမြေများတွင် မြေတူးသည့်ကိစ္စနှင့်ပတ်သက်၍ ဆက်လက်တင်ပြသည်။

ဆွေးနွေးမည်

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင်ရှိန်ကတင်သွင်းသောအဆိုကို ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းမှ ထောက်ခံဆွေးနွေးပြီး ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီးဦးဟိတ္တန်းက ဆွေးနွေးရန်သဘောတူသည့်အတွက် ဆက်လက်ကျင်းပမည့် အစည်းအဝေးများတွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ထင်ပေါင်း(ကမာရွတ်)

အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာ

နေပြည်တော် မေ ၂၈

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဖွဲ့မပုံမှန်အစည်းအဝေး သတ္တမနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် ၄၀/၂၀၁၈ မှ သင်တန်းသားသင်တန်းသူ ၁၅၅ ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်

(၁၁)၏ မိတ်ဆွေ သုံးဦး စုစုပေါင်း ၁၅၈ ဦးတို့သည် အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာကြောင်း သိရသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးစတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်သည့်ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၁၄၀၅၄ ဦးနှင့် ပြည်ပဧည့်သည် ၁၅၇၆ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

ကျောစုံမှ

ထိုနေ့က မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ကင်းစခန်းအတွင်းမှ မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်အခြေအနေများကို ကြည့်ရှုလေ့လာသည်။

သတင်းအချက်အလက်မေးမြန်း

ယင်းနေ့က ဂျပန်သံအမတ်ကြီးသည် မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် နယ်နိမိတ်မျဉ်းအနီးနေထိုင်လျက်ရှိနေကြသူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်နိုင်မည့် အခြေအနေများနှင့် NV Card ထုတ်ယူရရှိနိုင်ရေးဆိုင်ရာ အကြောင်းအရာ သတင်းအချက်အလက်များကို သိရှိခြင်း ရှိ၊ မရှိ မေးမြန်းသည်။

ထိုမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ကြိမ်ချောင်း (မြောက်) ရွာအခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ရခိုင်တိုင်းရင်းသားများ၊ မရမာကြီးတိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် မောင်တောခရိုင်အုပ်ချုပ်ရေးမှူးဦးရဲထွဋ်က ကြိမ်ချောင်းကျေးရွာအတွင်း တည်ဆောက်လျက်ရှိသည့် လူနေအိမ်အခြေအနေများ၊ ကြိမ်ချောင်းကျေးရွာဆိုင်ရာ အချက်အလက်များနှင့် နှစ်ဖက်အသိုက်အဝန်း သဟဇာတဖြစ်စွာ နေထိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

လွတ်လပ်ပွင့်လင်းစွာ ပြောဆို

ထိုနေ့က ဂျပန်သံအမတ်ကြီးက မောင်တောဒေသအခြေအနေများကို သိရှိနိုင်ရန်လာရောက်ရခြင်း ဖြစ်ပါကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များအတွင်း ကြုံတွေ့ခံစားခဲ့ကြရသည်များနှင့် အတွေ့အကြုံများကို လွတ်လပ်ပွင့်လင်းစွာပြောဆို ဆွေးနွေးနိုင်ပါကြောင်း ပြောကြားသည်။

ယင်းနေ့က ကြိမ်ချောင်းကျေးရွာဒေသခံပြည်သူများက ရှင်သန်ရပ်တည်နေထိုင်နိုင်ရေးဆိုင်ရာ လိုအပ်ချက်များ



ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ဦးစီးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr. Ichiro MARUYAMA တို့ ဦးဆောင်သောအဖွဲ့ ပန်းတောပြင်ကျေးရွာ ရှင်းလင်းဆောင်၌ အစွဲလမ်းဘာသာဝင်များနှင့် တွေ့ဆုံစဉ်။

နှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ဂျပန်သံအမတ်ကြီးက သိရှိလိုသည်များကို မေးမြန်းသည်။

လေ့လာကြည့်ရှု

ဆက်လက်၍ ကြိမ်ချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းအတွင်း ဂျပန်-မြန်မာချစ်ကြည်ရေးအဖြစ် တည်ဆောက်လျှင်အားသည့် နှစ်ထပ်ကျောင်းဆောင်အား လေ့လာကြည့်ရှုသည်။

ထိုနေ့က ကြိမ်ချောင်း(တောင်)ရွာနေအိမ်များတည်ဆောက်ခြင်း စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးဦးရဲထွဋ်နှင့် CITF စီမံကိန်းအင်ဂျင်နီယာ ဦးတင်စိုးတို့က နေအိမ်များတည်ဆောက်

ခြင်းဆိုင်ရာ အချက်အလက်များနှင့် တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနေ့က ကြိမ်ချောင်း (တောင်) ရွာရှိ နေအိမ်ဆောက်လုပ်မှုလုပ်ငန်း

ရေးအခြေအနေ၊ နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ကူညီမှု၊ နှစ်ဖက်အသိုက်အဝန်းသဟဇာတဖြစ်စွာ နေထိုင်နိုင်မည့် အကြောင်းအရာများကို မေးမြန်းပြီး ကျေးရွာနေအိမ်ဆောက်လုပ်မှုများကို

ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနေ့က လူဖိုးခေါင်ကြားစခန်းရှင်းလင်းဆောင်တွင် မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် စီမံကိန်းအင်ဂျင်နီယာဦးတင်စိုးတို့က လူဖိုးခေါင်

စွန့်ခွာသူများနှင့် တွေ့ဆုံပြီးတစ်ဖက်နိုင်ငံအတွင်း ရှင်သန်ရပ်တည်နေထိုင်ခဲ့ရသည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ လက်ခံကြိုဆိုနေရာချထားမှု အစီအစဉ်များ၊ စခန်းတွင်းလုံခြုံရေးနှင့် ကျန်းမာရေး



ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူများကို တွေ့ရစဉ်။ (သတင်းစဉ်)



ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr. Ichiro MARUYAMA တို့ ဦးဆောင်သောအဖွဲ့ အား ကြိမ်ချောင်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများက နေအိမ်တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြစဉ်။

အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ပန်းတောပြင်ကျေးရွာ ရှင်းလင်းဆောင်သို့ ရောက်ရှိကာ ပန်းတောပြင်ကျေးရွာတွင် နေထိုင်ကြသည့် အစွဲလမ်းဘာသာဝင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဂျပန်သံအမတ်ကြီးက ကျေးရွာလုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာ

လှည့်လည်ကြည့်ရှုသည်။ ထိုနေ့က ဒုတိယဝန်ကြီးများနှင့် ဂျပန်သံအမတ်ကြီးဦးဆောင်သည့်အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်ဖြင့် လူဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိရာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်တင်နှင့် တာဝန်

ကြားစခန်း တည်ဆောက်မှုဆိုင်ရာ အချက်အလက်များ၊ ကြားစခန်းအတွင်း ဆက်လက်တည်ဆောက်သွားမည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ ထိုနေ့က ဂျပန်သံအမတ်ကြီးသည် လူဖိုးခေါင်ကြားစခန်းအတွင်း မိမိဆန္ဒဖြင့် ပြန်လည် ဝင်ရောက်လာကြသည့် နေရပ်

ဆိုင်ရာများကို မေးမြန်းပြီး လိုအပ်သည်များကိုညှိနှိုင်းဆောင်ရွက်ပေးကြသည်။ ညနေပိုင်းတွင် ဒုတိယဝန်ကြီးများနှင့် ဂျပန်သံအမတ်ကြီးဦးဆောင်သည့်အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်ဖြင့် မောင်တောမြို့မှ စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကြသည်။ သတင်းစဉ်



မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr. Ichiro MARUYAMA လူဖိုးခေါင်ကြားစခန်းအတွင်း မိမိဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာသူများနှင့်တွေ့ဆုံစဉ်။ (သတင်းစဉ်)



ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr. Ichiro MARUYAMA တို့ လူဖိုးခေါင်ကြားစခန်းအတွင်း ကြည့်ရှုစဉ်။

လူကုန်ကူးခံရသူများအား စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် မေ ၂၈

လူကုန်ကူးခံရသူများအား စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် တွေ့ဆုံဆွေးနွေးပွဲအား ယနေ့နံနက် ၉ နာရီတွင် Royal Nay Pyi Taw Hotel နေပြည်တော်၌ ပြုလုပ်ခဲ့ရာ(ယာပုံ) တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံခြားကျော် မှုခင်းဌာနကြီးမှ ဌာနကြီးမှူး၊ ရဲမှူးချုပ်အောင်ဌေးမြင့်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး၊ ရဲမှူးချုပ်မြင့်ထူးနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ လူကုန်ကူးခံရပြီး နေရပ်ထံ ပြန်လာသူ ၃၄ ဦး World Vision (Myanmar) မှ Program Quality & Development Director, Sarah Carrie, UN-ACT, IOM, Save the Chil-



dren မှ တာဝန်ရှိသူများနှင့် မီဒီယာများ တက်ရောက်ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံခြားကျော် မှုခင်းဌာနကြီးမှ ဌာနကြီးမှူး၊ ရဲမှူးချုပ်

အောင်ဌေးမြင့်က အမှာစကား ပြောကြားပြီး World Vision (Myanmar) မှ Program Quality & Development Director, Sarah Carrie က တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏

ရည်ရွယ်ချက်များနှင့် မျှော်မှန်းချက်များအား ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲကို မေ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တံတားနည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ထွက်ခွာ

နေပြည်တော် မေ ၂၈

တရုတ်နိုင်ငံ၌ မေ ၂၆ ရက်မှ ဇွန် ၃ ရက်အထိ ကျင်းပလျက်ရှိသည့် တံတားနည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(အငြိမ်းစား) ဦးတင်ဆွေနှင့် အဖွဲ့သည် မေ ၂၆ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်တို့က လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။

တံတားပညာများနှီးနှောဖလှယ်ပွဲ

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ၁၉၉၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ရန်ကုန်-သန်လျင် အမှတ်(၁) တံတားကိုအတူတကွ ပူးပေါင်းတည်ဆောက်ခဲ့ကြသော မြန်မာတံတားအင်ဂျင်နီယာပညာရှင်များနှင့် တရုတ်နိုင်ငံတံတားပညာရှင်များ ပြန်လည်တွေ့ဆုံ၍ တံတားပညာများ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် မြန်မာကိုယ်စားလှယ် ၂၀ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်



မြန်မာသံရုံးနှင့် MPC တို့က ထိုင်း၌ ဖိနှိပ်ခံ MoU အလုပ်သမားများအား ပြန်လည်ခေါ်ယူခဲ့

ထုံးစောင်(ထိုင်း) မေ ၂၈

ထိုင်းနိုင်ငံ နန္ဒနီခရိုင် ထုံးစောင်မြို့ရှိ S&b parawood သစ်စက်မှ MoU အလုပ်သမား ၅၁ ဦး လုပ်ငန်းအဆင်မပြေမှု၊ တစ်ဖက်သတ်ဖိနှိပ်ပြီး အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာအလုပ်သမားသံအရာရှိနှင့် ဥပဒေအကြံပေးတို့ နှစ်ကြိမ် သွားရောက်ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှုများကို အကြိမ်ကြိမ်ချိုးဖောက်မှု ပြုလုပ်သဖြင့် MoU အလုပ်သမားများ ပြန်ခေါ်ယူခဲ့ပြီး ကျန်ရှိသော ရွှေ့ပြောင်းအလုပ်သမား ၄၁ ဦးအတွက်လည်း အနီးကပ်စောင့်ကြည့်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံရုံးက မြန်မာနိုင်ငံ အလုပ်သမား စောင့်ရှောက်ရေး ကော်မတီ(MPC)သို့ ညွှန်ကြားခဲ့သည်။

ညွှန်ကြားချက်အရ ထိုင်းတောင်ပိုင်းဒေသ တာဝန်ခံအလုပ်သမားသံအရာရှိ ဦးဇော်မင်းအောင်၊ မြန်မာသံရုံး ဥပဒေအကြံပေး(Legal Adviser) ရှေ့နေ ဦးအောင်မျိုးသန်း MPC အထွေထွေတာဝန်ခံ ဦးမျိုးသိန်းလွင်၊ MPC သတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးလေးလေးဇော်၊ MPC နယ်မြေတာဝန်ခံ ကိုရဲသွေးနှင့်အတူ စတားပိုင်အိုးနီးယားအေဂျင်စီမှ ကိုယ်စားလှယ်များ လိုက်ပါလျက် မေ ၂၆ ရက် ည ၈ နာရီတွင် နန္ဒနီခရိုင် ထုံးစောင်မြို့ရှိ S&b parawood ရော်ဘာသစ်ခွဲစက်သို့ သွားရောက်ရှိပြီး မြန်မာအလုပ်သမားများနှင့် တွေ့ဆုံခဲ့သည်။ (အပေါ်ပုံ)

S&b parawood သစ်ခွဲစက်ရုံ၌ အဆင်မပြေမှုများကြောင့် ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိဘဲ နေရပ်ပြန်ရန် တောင်းဆိုကြသော MoU အလုပ်သမားများ၏ အထောက်အထား စာရွက်စာတမ်းများကို အကြောင်းအမျိုးမျိုးပြ သိမ်းဆည်းပြီး နယ်မြေခံရဲတပ်ဖွဲ့နှင့် မြိမ်းခြောက်မှုများရှိနေသဖြင့် ထိုင်းတောင်ပိုင်း အလုပ်သမားသံအရာရှိနှင့် ပူးပေါင်းအဖွဲ့တို့မှ အလုပ်သမားများကို သွားရောက်ကြိုဆိုခေါ်ထုတ်လာရခြင်းဖြစ်ကြောင်း စက်ရုံဧည့်ခန်းတွင် တာဝန်ရှိသူများနှင့် နှစ်နာရီကြာ ဆွေးနွေးကြပြီးနောက် ည ၁၀ နာရီ၌ ပြေလည်မှုများရရှိကာ အလုပ်သမားများ ပျော်ရွှင်စွာ စက်ရုံမှ ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်း မြန်မာအလုပ်သမားစောင့်ရှောက်ရေးကော်မတီမှ သိရသည်။

နန္ဒကျော်စွာ၊ လေးလေးဇော်

အလုပ်သမားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ၁၉၄၉၄ ဦး ချုပ်ဆိုခဲ့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများကို မြို့နယ်များ၌ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ ဖွဲ့စည်းထား

နေပြည်တော် မေ ၂၈

အလုပ်သမားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပုံစံဖြင့် အမျိုးသား ၇၄၅၃ ဦး၊ အမျိုးသမီး ၁၂၀၄၁ ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း ၁၉၄၉၄ ဦး ချုပ်ဆိုခဲ့သည်။ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းထားရှိဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ် ဧပြီလအတွင်း လက်ခံရရှိမှု ၉၄ မှုတွင် ကျေအေးမှု ၂၁ မှု၊ ပြည်နယ်နှင့် တိုင်းခွဲသမာဓိအဖွဲ့သို့ လွှဲပြောင်းမှု ၂၁ မှု၊ ငွေကြေး အကျိုးခံစားခွင့် ၅၂ မှု တို့ဖြစ်ပြီး အလုပ်သမား ၆၀၅ ဦးအတွက် ငွေကျပ် ၁၆၀၈၅၄၁၃ ကို ခံစားစေခဲ့သည်။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခ ကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဘူးခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များ ရရှိအောင်ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့်

ငွေကျပ်သိန်းပေါင်း ၂၂၀၀၀ ကျော် ခံစားခွင့်ပေးနိုင်ခဲ့ပြီး စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အသိပညာရရှိစေရန်အတွက် မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးရေး အရာရှိများက စက်ရုံ၊ အလုပ်ရုံ၊ ၄၆၁ ရုံမှ အလုပ်ရှင်၊ အလုပ်သမားများအား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာနှင့် ဥပဒေရေးရာ သိမှတ်ဖွယ်ရာများအား ပညာပေးဟောပြောပို့ချမှု (၂၅၇) ကြိမ် ဆောင်ရွက်ခဲ့သည်။ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန အနေဖြင့် ခုံသမာဓိကောင်စီမှ အလုပ်သမားရေးရာ အငြင်းပွားမှု ခုနှစ်မှုကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ရာ အလုပ်သမား ၂၈၉ ဦးအတွက် ငွေကြေးအကျိုး ခံစားခွင့် ငွေကျပ်သိန်းပေါင်း ၉၀ ကျော်ရရှိစေခဲ့ပြီး ခုံသမာဓိအဖွဲ့အနေဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှု ၀၆ မှုကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ရာ အလုပ်သမား ၂၄ ဦးအတွက် ငွေကျပ်သိန်း ၂၀ ကျော်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျိုးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများ

အား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ်သိန်းပေါင်း ၆၀၀၀ ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံအလုပ်သမား ၄၉၉ ဦးအတွက် ဆေးဖုန်ကုကျ ငွေကျပ်သိန်း ၅၇၀ ကျော် ပြန်လည်ထုတ်ပေးခဲ့သည်။ အာမခံအလုပ်သမားများအား ၂၀၁၈ ခုနှစ် ဧပြီလအတွင်း အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများ၌ ဆေးကုသပေးမှုအခြေအနေဖြင့် အလုပ်သမားဆေးရုံကြီး သုံးရုံ (ပြင်ပလူနာ ၆၅၈၀ ၊ အတွင်းလူနာ ၅၈၁ ဦး) ပေါင်း ၇၁၆၁ ဦး၊ လူမှုဖူလုံရေးဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၅၅ ခန်းနှင့် လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းတို့မှ ဆေးကုသပေးမှု ၅၉၁၁၇ ဦး၊ အလုပ်သမား ဆေးရုံကြီးသုံးရုံမှ ဆရာဝန်များကွင်းဆင်းဆေးကုသပေးမှု ၀၆ ကြိမ်မှ ၁၄၈၀၊ လူမှုဖူလုံရေးဆေးခန်းများမှ ဆရာဝန်များကွင်းဆင်းဆေးကုသမှု ၈၂ ကြိမ်မှ ၁၆၀၈ ဦးတို့ ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

မြင်းမှု၌ အိမ်ခြေ ၇၆၉၅ အိမ် တောထိုင်ဓလေ့ပျောက် ယင်လုံအိမ်သာဆောက်

မြင်းမှု မေ ၂၈

Unicef အကူအညီဖြင့် ပြည်သူ့ကျန်းမာရေးစွန့်ဦးစွမ်းဆောင်သူများ အဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော အလုံးစုံသန့်ရှင်းရေးစီမံချက် (CLTS)ဖြင့် တောထိုင်ဓလေ့ပျောက်ရေးဆောင်ရွက်မှု အောင်ပွဲကို မေ ၂၈ ရက်က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြင်းမူမြို့ ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့သည်။ (အောက်ပုံ)

ရှေးဦးစွာ မြင်းမူမြို့နယ်အတွင်း တောထိုင်ဓလေ့ပျောက်ရေး လှုပ်ရှားမှု

ပြည်သူ့ကျန်းမာရေး စွန့်ဦးစွမ်းဆောင်သူများအဖွဲ့ ခေါင်းဆောင် ဦးမြင့်နိုင်က ယင်လုံအိမ်သာသုံးစွဲရေးအတွက် Unicef အကူအညီဖြင့် ဆောင်ရွက်နေမှုများနှင့် ရည်မှန်းချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုတိယဦးစီးမှူး ဦးမျိုးမြင့်ဦး၊ ကျန်းမာရေးဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါ်မေသက်ခိုင်ဝင်းနှင့် Unicef ကိုယ်စားလှယ် ဦးသန်းကျော်စိုးတို့က လုပ်ငန်းဆောင်ရွက်မှုများ

ပြည်သူများ ပူးပေါင်းပါဝင်လာမှုနှင့် အောင်မြင်မှုတို့အား အသီးသီးရှင်းလင်းပြောကြားကြသည်။

ယခုလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အဖွဲ့ခေါင်းဆောင် ဦးမြင့်နိုင်က “မြင်းမူမြို့နယ်အတွင်း ကျွန်တော်တို့အဖွဲ့က တာဝန်ယူလုပ်ဆောင်တဲ့ ၂၉ ရွာအနက် အခု ၂၄ ရွာမှာ တောထိုင်ဓလေ့တွေ ပပျောက်ပြီး ယင်လုံအိမ်သာတွေ သုံးစွဲလာကြပြီဖြစ်ပါတယ်။ ကျန်တဲ့ ၀၆ ရွာကလည်း မကြာခင် တောထိုင်ဓလေ့ ပပျောက်

တောမှာ ဖြစ်တဲ့အတွက်မစင်မှတစ်ဆင့် ဖြစ်ပွားတတ်တဲ့ ကူးစက်ရောဂါတွေကင်းစင်တော့မှာဖြစ်ပြီး ပြည်သူတွေရဲ့ ကျန်းမာရေးတွေ ကောင်းမွန်လာမှာသေချာပါတယ်” ဟု ပြောသည်။

ယင်းနောက် ပြည်သူလူထုဦးဆောင်မှုဖြင့် မြို့နယ်အတွင်း တောထိုင်ဓလေ့ပျောက်ရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သော ကျေးရွာ အုပ်ချုပ်ရေးမှူးများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ခဲ့ကြရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ကိုယ်စားကုလားပျံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြင်းမူမြို့နယ်အတွင်း တောထိုင်ဓလေ့ပျောက်ရေးအတွက် ပြည်သူလူထုဦးဆောင်မှုဖြင့် အလုံးစုံသန့်ရှင်းရေးစီမံချက်ကို ၃၀.၆.၂၀၁၇ ရက်နေ့မှစတင်၍ ၂၉ ရွာအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုတွင် ၂၄ ရွာမှာ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီး အိမ်ခြေပေါင်း ၇၆၉၅ အိမ်မှာ တောထိုင်ဓလေ့လုံးဝပျောက်သွားပြီဖြစ်ကြောင်း သိရှိရသည်။

အောင်စိုးဇော်(မြင်းမူ)



အငြင်းပွားမှုများကြောင့် ရေစကြိုတွင် ဗိုလ်ချုပ်ကြေးရုပ် နေရာအတည်တကျမထားနိုင်သေး

ရေစကြို မေ ၂၈

ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိရန် ဒေသခံများကြား နေရာအငြင်းပွားမှုများဖြစ်နေသောကြောင့် ဗိုလ်ချုပ်ကြေးရုပ်ကြီး ပြီးစီးသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သော်လည်း ယနေ့တိုင် ဗိုလ်ချုပ်ကြေးရုပ်အား နေရာအတည်တကျထားရှိနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ရေစကြိုမြို့မှ မှာယူထားသည့် ဗိုလ်ချုပ်ကြေးရုပ်ကြီးမှာ ထုလုပ်မှုပြီးစီး ပြီဖြစ်သော်လည်း ရေစကြိုမြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိရမည့် နေရာအား အတည်မပြုနိုင်သေးသောကြောင့် လတ်တလောအချိန်တွင် မန္တလေးမြို့ဆင်တဲဘုန်းတော်ကြီးကျောင်းအတွင်း ထားရှိထားသည်။

“ဗိုလ်ချုပ်ကြေးရုပ် ပြီးနေတာက လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက ပြီးနေတာ၊ ဗိုလ်ချုပ်အောင်ဆန်း ၁၀၁ နှစ်ပြည့်မွေးနေ့ကနေပြီးတော့ ကြေးရုပ်

ဖြစ်မြောက်ရေးဆိုပြီးတော့ သိန်း ၆၀ ကို မတည်လှူဒါန်းငွေ ပေးအပ်ခဲ့တာပါ။ ၂၀၁၆ ဗိုလ်ချုပ်မွေးနေ့တုန်းက လှူခဲ့တာပေါ့၊ ဗိုလ်ချုပ်က ခုဆိုရင် ၁၀၃ နှစ်နဲ့ အထက်ရောက်ရှိသွားပြီဖြစ်တဲ့အတွက် လှူဒါန်းခဲ့တာဟာ နှစ်နှစ်ခွဲလောက်ရှိသွားပြီ။ ရုပ်တုတည်ဆောက်ရေးကာလက ၄ လနဲ့ ၆ လကြားပဲကြာတာဆိုတော့ ရုပ်တုပြီးစီးတာ နှစ်နှစ်ဝန်းကျင်လောက်ရှိပြီ၊ ပြဿနာတွေကရှိနေဆဲပဲ၊ အငြင်းပွားမှုတွေကလည်း ရှိနေဆဲပါပဲ။” ဟု ဗိုလ်ချုပ်ကြေးရုပ် မတည်အလှူရှင်

ကိုကျော်သူသူက ပြောသည်။

ရေစကြိုမြို့တွင် ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်ကြီးသည် ကြေးပိဿာချိန်ပေါင်း ၂၅၀ ဖြင့် ထုလုပ်ထားပြီး ဂျပန်ခေတ် ဝတ်စုံ၊ ဗိုလ်ချုပ် ဓားထောက်ရုပ် အမြင့် ၁၁ ပေ ရှိသည်ဟု သိရသည်။ မတည်အလှူရှင်က လှူဒါန်းငွေကျပ် သိန်း ၆၀ နှင့် ဒေသခံများ၏ စုပေါင်းလှူဒါန်းငွေတို့ဖြင့် ထုလုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ရုပ်တုတန်ဖိုးမှာ ငွေကျပ်သိန်း ၁၁၀ ဖြစ်သည်ဟု သိရသည်။

“ကျွန်တော် အနေနဲ့ကတော့ ဗိုလ်ချုပ်ကြေးရုပ်ကို ဘယ်နေရာမှာ ထားချင်သလဲဆိုလို့ရှိရင် လွန်ခဲ့တဲ့ နှစ်နှစ်ကျွန်တော် လှူဒါန်းခဲ့ချိန်ကတည်းက ဘယ်နေရာမှာထားမယ်လို့ သီးခြားဆန္ဒမရှိဘူး။ ဒီမြို့မှာရှိတဲ့ အများဆန္ဒ

အရပေါ့၊ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တစ်ဦးတစ်ယောက်တည်း ပိုင်တာမဟုတ်ဘူး၊ အလှူရှင်လည်းမပိုင်ဘူး၊ ဘယ်သူတစ်ဦးတစ်ယောက်ကမှ မပိုင်ဆိုင်ပါဘူး။ အဲ့ဒါကြောင့် ထားရှိရေးဟာ အများရဲ့အပေါ်မှာပဲ မူတည်တယ်၊ အများဆန္ဒအတိုင်း ဆုံးဖြတ်ပါ” ဟု ဗိုလ်ချုပ်ကြေးရုပ် မတည်အလှူရှင်က ပြောသည်။

ရေစကြိုမြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ကြီးအား မြို့အဝင်လမ်းဆုံတွင်ထားရှိလိုသောအဖွဲ့နှင့် ရုံးပေါင်းစုံဝင်းအတွင်းထားရှိလိုသောအဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲပြားနေပြီး ညှိနှိုင်းအစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ပြေလည်ခြင်းမရှိသေးကြောင်း သိရသည်။

အိမ်နွဲ့ဆွေ(ရေစကြို)

လေပြင်းရုတ်တရက် တိုက်ခတ်မှုကြောင့် ခရီးသည်တင်ရေယာဉ်တစ်စင်း ကျောက်တန်းပေါ်တင်

ဟိုင်းကြီးကျွန်း မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ဟိုင်းကြီးကျွန်းမြို့ ကျောက်ငူကျေးရွာအနီး ပုသိမ်မြို့မှ ဟိုင်းကြီးကျွန်းမြို့ ခမောက်မော်ရွာသို့ ထွက်ခွာလာသည့် စိုးလင်းကျော် (၅)ရေယာဉ်သည် မေ ၂၈ နံနက်ပိုင်းက လေပြင်းရုတ်တရက် တိုက်ခတ်မှုကြောင့် ကျောက်ငူကျေးရွာဆိပ်ကမ်းသို့ အရေးပေါ်ဆိုက်ကပ်စဉ် ရေအောက်ရှိ ကျောက်တန်းပေါ်သို့ တင်သွားခဲ့ရာ မြို့သစ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံများက ရေယာဉ်ပေါ်ပါခရီးသည်များကို ဆိပ်ကမ်းပေါ်သို့ ရောက်ရှိရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။

ထိခိုက်ဒဏ်ရာရရှိမှု မရှိ

စိုးလင်းကျော် (၅)ရေယာဉ်ပေါ်တွင် ခရီးသည် ၇၀ လိုက်ပါစီးနင်းလာခဲ့ကြပြီး ကျောက်ငူကျေးရွာဘုန်းကြီးကျောင်း၌ ၃၇ ဦးကို လည်းကောင်း၊ ကျောက်ငူကျေးရွာအတွင်းရှိ အသိမိတ်တွေများ၏နေအိမ်များတွင် ၃၃ဦး



ကို လည်းကောင်း ခေတ္တနားခိုရန် စီစဉ်ပေးထားကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

ပြန်လည်ထွက်ခွာမည်

အဆိုပါရေယာဉ်မှာ ရေတက်ချိန်၌

ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး လှိုင်းလေတည်ငြိမ်သည့်အချိန်တွင် ခရီးစဉ်အတိုင်း ပြန်လည်ထွက်ခွာရန် စီစဉ်ထားသော်လည်း ကျောက်တန်းပေါ်မှ ရေယာဉ်ကိုပြန်ချရန် အခက်အခဲ

ရှိနေသောကြောင့် ခရီးသည်များမှာ ကုန်းလမ်းခရီးမှနေ၍ မိမိတို့နေထိုင်ရာဒေသများသို့ ကား၊ ဆိုင်ကယ်များဖြင့် ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရသည်။ ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)

တောဆင်ရိုင်း သတ်ဖြတ်သူများအား အထူးအဖွဲ့ ဖွဲ့၍ ဖော်ထုတ်အရေးယူလျက်ရှိ

နေပြည်တော် မေ ၂၈

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံနယ်မြေရဲစခန်းမှ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က) အမှုများမှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံများအနက် မှော်ဘီမြို့နယ် တပ်ကြီးကုန်းကျေးရွာနေ မောင်ကြာ(ခ)ကြာလုံ(၄၅ နှစ်)အား မေ ၂၇ ရက် နံနက် ၁ နာရီက ဖမ်းဆီးရမိသဖြင့် စစ်ဆေးရာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် မောင်ကြာ(ခ)ကြာလုံ၊ မင်းတုန်းမြို့နေ ထွန်းနိုင်၊ မောင်မြင့် (၃၀ နှစ်)၊ ကျော်ကျော်(၃၀ နှစ်)နှင့် မောင်ငယ်(၄၀ နှစ်)(စိစစ်ဆဲ)တို့ ငါးဦးအဖွဲ့သည် တောဆင်ရိုင်းပစ်ရန် တူမီးသေနတ်လေးလက်ဖြင့် ဥက္ကံမြို့သစ်တောကြီးပိုင်း အမှတ် ၇၆ သို့ ရောက်ရှိခဲ့ပြီး ဗွတ်မြောင်သို့ သွားရောက်ခဲ့ကြောင်း။

ယင်းနောက် တောဆင်ရိုင်း အမတစ်ကောင်အား အဆိပ်ပါသောမြားဖြင့် ပစ်သတ်ခဲ့ပြီး ဆင်သေအား ၎င်းနေရာတွင် နှာမောင်းဖြတ်ခြင်း၊ အရေခွံခွာခြင်း၊ မီးခိုးကျပ်တိုက်ခြင်းများ ပြုလုပ်၍ ရန်ကုန်မြို့တွင်နေထိုင်သူ အမျိုးသားတစ်ဦးထံသို့ တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀၀ ဖြင့် ပိဿာ ၄၀ ရောင်းချခဲ့ရာ မောင်ကြာ (ခ)ကြာလုံမှ ဝေစု ငွေကျပ် ၂၀၀၀၀၀ ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်အောက်တိုဘာလတွင် ၎င်းတို့ငါးဦးသည် ဥက္ကံမြို့ သစ်တောကြီးပိုင်း အမှတ် ၇၄ သို့ သွားရောက်၍တောဆင်ရိုင်းတစ်ကောင်အား တူမီးသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး အဆိုပါနေရာ

တွင် အရေခွံခွာခြင်း၊ မီးခိုး ကျပ်တိုက်ခြင်းများ ပြုလုပ်၍ ရန်ကုန်မြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦးထံသို့ ရောင်းချခဲ့ရာ မောင်ကြာ (ခ)ကြာလုံမှ ဝေစု ငွေကျပ် ၂၅၀၀၀၀ ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မတ်လတွင် ၎င်းတို့ ငါးဦးသည် ဥက္ကံမြို့ သစ်တောကြီးပိုင်း အမှတ် ၇၄ သို့ ထပ်မံသွားရောက်ခဲ့ပြီး အသက်ငါးနှစ်ခန့်ရှိ တောဆင်ရိုင်းတစ်ကောင်အား တူမီးသေနတ်ဖြင့် အဆိပ်လူးမြားထည့်၍ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အရေခွံခွာခြင်း၊ မီးခိုးကျပ်တိုက်ခြင်းများပြုလုပ်၍ ရန်ကုန်မြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦးထံသို့



ရောင်းချခဲ့ရာ မောင်ကြာ (ခ)ကြာလုံမှ ဝေစု ငွေကျပ် ၁၅၀၀၀၀ ရရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

မင်းတုန်းမြို့ ၃ ရပ်ကွက် (ချင်းကုန်း)၌ ထွန်းနိုင် (၄၅ နှစ်) နှင့်

ညီဖြစ်သူ မောင်မြင့်(၄၂ နှစ်) တို့ နှစ်ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့သုံးဦးအား (အပေါ်ပုံ) မေ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် အမှုဖြင့် ဆက်လက် စစ်ဆေးလျက်ရှိပြီး ၂၀၁၇-၂၀၁၈ ခုနှစ်

မော်တင်စွန်း အရံစေတီတစ်ဆူ လေပြင်းကြောင့် စိန်ဖူးတော်မြေခ

ဟိုင်းကြီးကျွန်း မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင်ကျေးရွာအုပ်စုတွင် မေ ၂၈ ရက် ညနေပိုင်းက လေပြင်းများတိုက်ခတ်ခြင်းကြောင့် ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီရင်ပြင်ပေါ်ရှိ အင်္ဂါထောင့်မှ အရံစေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခသွားခဲ့ကြောင်း သိရသည်။

မေ ၂၇ ရက် ညပိုင်းက စတင်တိုက်ခတ်ခဲ့သောလေပြင်းများကြောင့် ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် သစ်ပင်များကျိုးပဲ့ခြင်း၊ နေအိမ်အမိုးလန်ခြင်းများဖြစ်ပေါ်ခဲ့သည်။ မေ ၂၈ ရက်အထိ လေပြင်းများ ဆက်လက်တိုက်ခတ်နေပြီး မြေခသွားသော စိန်ဖူးတော်ကို သက်ဆိုင်ရာဂေါပကအဖွဲ့က ထိန်းသိမ်းထားရှိကြောင်း သိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)

ဈာပုံ၌ လေပြင်းတိုက်မှုကြောင့် စက်လှေနှစ်မြှပ် ၁၄ ဦး ရှာဖွေတွေ့ရှိ၊ ခြောက်ဦးပျောက်ဆုံးနေ

ဈာပုံ မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး ဈာပုံခရိုင် ဘိုကလေးမြို့နယ် အေးရာကျေးရွာအုပ်စု အေရာကျေးရွာ အမှတ် ၂ ရပ်ကွက်နေ ဦးဇော်မင်းထွဋ်ပိုင် ရဲမင်းဟန်အမည်ရှိ ငါးဖမ်းစက်လှေသည် ဈာပုံမြို့နယ် နောက်မီးကျေးရွာအုပ်စု မင်္ဂလာသောင်တန်းကျေးရွာ ဂရက်ကြီးကျွန်း ရေမိုင် တစ်မိုင် ရေလဲ ဆယ်လံအကွာတွင် မေ ၂၈ ရက် နံနက်ပိုင်းက လေပြင်း တိုက်ခတ်သဖြင့် နစ်မြုပ်သွားရာ ရေလုပ်သားခြောက်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

“ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ နောက်မီးကျေးရွာအုပ်စု မင်္ဂလာသောင်တန်းကျေးရွာ ကမ်းစပ်မှာ ရေလုပ်သား ၁၃ ဦး မျောပါလာလို့ ကူညီကယ်ဆယ်ထားပါတယ်၊ ဒီရေလုပ်သားတွေက ဂရက်ကြီးကျွန်းအနီးပင်လယ်ပြင်မှာ ငါးဖမ်းရေယာဉ်နှစ်မြှပ်လို့ မျောပါလာကြသူတွေ ဖြစ်ပါတယ်၊ အားလုံး ကျန်းမာပါတယ်၊ ပိုင်ရှင်တွေထံ ဆက်သွယ်ထားပါတယ်၊ မင်္ဂလာသောင်တန်းကျေးရွာမှာရှိတဲ့ နေအိမ်တစ်လုံးမှာ နေရာချထားပြီး ကူညီစောင့်ရှောက်ထားပါတယ်”ဟု နောက်မီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရင်စိန်က ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ဘိုကလေးမြို့နယ် အေးရာကျေးရွာအုပ်စု အေရာကျေးရွာ၊ အမှတ် ၂ ရပ်ကွက်နေ ဦးဇော်သူဇနွယ် (ဈာပုံ)

မင်းထွဋ်ပိုင်ဆိုင်သော ရဲမင်းဟန်အမည်ရှိ ငါးဖမ်းရေယာဉ်သည် ဈာပုံမြို့နယ် နောက်မီးကျေးရွာအုပ်စု မင်္ဂလာသောင်တန်းကျေးရွာ ဂရက်ကြီးကျွန်းအနီး၌ မေ ၂၈ ရက် နံနက်၌နာရီခွဲခန့်က ရုတ်တရက် ရာသီဥတုဆိုးရွားလာ၍ ကျောက်ချထားစဉ် မိုးသက်လေပြင်းအရှိန်ကြောင့် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ငါးဖမ်းရေယာဉ်ပေါ်တွင် ရေလုပ်သား ၂၀ ပါရှိပြီး လက်ရှိအချိန်၌ ရေယာဉ်ပါရေလုပ်သား ၁၄ ဦးကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ကာ ကျန်ခြောက်ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

သူဇနွယ် (ဈာပုံ)

အတွင်း တောဆင်ရိုင်းများ တရားမဝင်သတ်ဖြတ်မှု အရေအတွက် တိုးပွားလာခြင်းကြောင့် တောဆင်ရိုင်းများ သတ်ဖြတ်မှု လျော့နည်းကျဆင်းရေးအတွက် တောဆင်ရိုင်းများ သတ်ဖြတ်ခံရသည့် ဒေသများနှင့် တောဆင်ရိုင်းများမှ ထွက်ရှိသော ဆက်စပ်ပစ္စည်းများ

သယ်ဆောင်ရာ လမ်းကြောင်းများကို ပိတ်ဆို့ရှာဖွေဖမ်းဆီး ဖော်ထုတ်နိုင်ရေးအတွက် ပူးပေါင်းအထူးအဖွဲ့အား ဖွဲ့စည်း၍ အလေးထား စုံစမ်းဖမ်းဆီး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်



ဆင်အရေခွံခြောက်များအား တွေ့ရစဉ်။

စီးပွားရေးနှင့် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး

နေပြည်တော် မေ ၂၈

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် IMF Staff Visit Mission အဖွဲ့မှ Mission Chief , Mr. Shanaka Jayanath Peirisနှင့် အဖွဲ့အား မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား အကြံပြုဆွေးနွေးရန် ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကွဲကော်ခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလားအလာများ၊ ငွေကြေးမူဝါဒနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မူဝါဒဆိုင်ရာ ကိစ္စရပ်များ၊ ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး



တိုးတက်ရေးနှင့် တည်ငြိမ်စေရေး အတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို

ဆွေးနွေးကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်

ကျောစုံးမှ

ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ မြန်မာအသင်းသည် အုပ်စု (ခ)တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စု (က)တွင် လက်ရှိချန်ပီယံ ထိုင်း၊ မလေးရှား၊ ဩစတြေးလျ၊ တီမောနှင့် ကမ္ဘောဒီးယားတို့ ပါဝင်နေသည်။

ကျင်းပမည်

ပွဲစဉ်ရေးဆွဲ ထားမှုအရ မြန်မာအမျိုးသမီးအသင်းသည် ဇူလိုင် ၁ ရက်တွင် ဖိလစ်ပိုင်၊ ဇူလိုင် ၅ ရက်တွင် အင်ဒိုနီးရှား၊ ဇူလိုင် ၇ ရက်တွင် စင်ကာပူအသင်း၊ ဇူလိုင် ၉ ရက်တွင် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုပွဲများကို ဇွန် ၃၀ ရက်မှ ဇူလိုင် ၉ ရက် အထိ ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲများကို ဇူလိုင် ၁၁ ရက်၊ ဖိုလ်လုပွဲနှင့် တတိယလုပွဲကို ဇူလိုင် ၁၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးခြေစမ်းပွဲ

မြန်မာအမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် ပဏာမကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး လက်ရှိအချိန်တွင်ပြည်တွင်းခြေစမ်း ခရီးစဉ် အဖြစ်တောင်ကြီးနှင့် မန္တလေး၌ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိသည်။ မြန်မာအမျိုးသမီးအသင်းသည် မန္တလေးမြို့သို့ ရောက်ရှိနေပြီးတောင်ကြီးနှင့် မန္တလေးခရီးစဉ်တွင် ခြေစမ်းပွဲငါးပွဲကစားထားရာ ငါးပွဲစလုံးအနိုင်ရထားသည်။ မြန်မာ အမျိုးသမီးအသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် မေ ၂၉ ရက် (ယနေ့) တွင် မန္တလေးနည်းပြများအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရ

မြန်မာအမျိုးသမီးအသင်းသည် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဇွန်လ ဒုတိယပတ်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့သွား ရောက်မည်ဖြစ်ပြီး ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ၊ ထိုင်းကလပ်အသင်းနှင့် တစ်ပွဲ၊ စုစုပေါင်း ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအမျိုး သမီးအသင်းသည် ၂၀၀၄ နှင့် ၂၀၀၇ ပြိုင်ပွဲတွင်ချန်ပီယံဆုရယူနိုင်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် အောင်မြင်မှုမရတော့ဘဲ အမြင့်ဆုံး ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။ ယင်းပြိုင်ပွဲကို ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့ခြင်းမရှိဘဲ နောက်ဆုံးကျင်းပမည့် ၂၀၁၆ ပြိုင်ပွဲတွင် ထိုင်းအသင်းက ဖိုလ်လုပွဲထားသည်။

ညီမြတ်သော်တာ

ကျောစုံးမှ

နှင့် ဇွဲကပင်အသင်း၊ သုဝဏ္ဏကွင်း၌ ရခိုင် အသင်းနှင့် Mountain Lion အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ရုံး၊ ထွက်ပြိုင်ပွဲ ဖြစ်သောကြောင့် အသင်းကြီးများ ပေါ်ဆ၍ မရဘဲ အာရုံစိုက် ကစားနိုင်ရန် လိုအပ်နေသည်။ ဒုတိယအဆင့်တွင် MNL ကလပ် ကိုးသင်း၊ MNL-2 (ပထမတန်း)တလပ် သုံးသင်းတက်ရောက်လာပြီး ယခုတစ်ပတ်တွင် ကစားမည့်ပွဲများအနက် Southern နှင့် GFA အသင်းပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်ဖွယ်ရှိနေသည်။

အကြိတ်အနယ်ဖြစ်ဖွယ်ရှိနေ

လာမည့် တစ်ပတ်တွင်မူ ရတနာပုံနှင့် စစ်ကိုင်း၊ ဟံသာဝတီနှင့် ဇွဲကပင် အသင်းပွဲများမှာ အကြိတ်အနယ်ဖြစ်ဖွယ်ရှိနေသည်။ Southern အသင်းနှင့် GFA အသင်းသည် ပြီးခဲ့သည့်တစ်ပတ်ကမှ အမှတ်ပေးပွဲအဖြစ် သုဝဏ္ဏကွင်း၌တွေ့ဆုံခဲ့ပြီး Southern အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရထားသည်။

ကွာတားဖိုင်နယ်အဆင့်

ပြီးခဲ့သည့် ၂၀၁၇ ပြိုင်ပွဲတွင် ဖိုလ်လုပွဲတက်ရောက်ခဲ့သည့် ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းမှာမူ ကွာတားဖိုင်နယ်အဆင့်မှ စတင်ကစားရမည်ဖြစ်သည်။ ရုံး၊ ထွက်ပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်မှစ၍ ကျင်းပခဲ့ပြီး ၂၀၁၃ ခုနှစ်မှလွဲ၍ နှစ်စဉ် ကျင်းပခဲ့ကာ ရှစ်ကြိမ်မြောက် ကျင်းပနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ခုနှစ်ကြိမ်တွင် ဧရာဝတီအသင်းက သုံးကြိမ်၊ ဟံသာဝတီ၊ ရန်ကုန်၊ မကွေးနှင့် ရှမ်းယူနိုက်တက် အသင်းတို့က တစ်ကြိမ်စီဖိုလ်လုထားသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်

မြေပုံမြို့၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ အခမ်းအနားကျင်းပ

မြေပုံ မေ ၂၈

၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မေ ၂၅ ရက်မှ ၃၁ ရက်ထိကို ကျောင်းအပ်နှံရေးနေ့ သတင်းပတ်သတ်မှတ်သည့်အတိုင်းကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိရာ မြေပုံမြို့၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၈ ရက် နံနက် ၉ နာရီတွင် သဲတန်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဇာနည်ကျော်က အမှာစကားပြောကြားရာ၌ ကျောင်းအပ်နှံ ရာတွင် သူငယ်တန်း (KG) အပါအဝင် မူလတန်း ကျောင်းသားကျောင်းသူများအားလုံး အတွက် ကျောင်းဝတ်စုံတစ်စုံစီ၊ ပထမတန်းမှစတင်ကာတန်းအထိ ကျောင်းဝတ်စုံအပြင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တစ်စုံနှင့်ဗလာစာအုပ်ခြောက်အုပ်စီ၊ ပဉ္စမတန်းမှ ဒသမတန်းထိ ကျောင်းသားကျောင်းသူများအားလုံးအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံစီ အခမဲ့ဖြန့်ဝေပေးမည် ဖြစ်ကြောင်းနှင့် မည်သည့်အခကြေးငွေ

ကိုမျှမကောက်ခံကြောင်း “ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့်ကျောင်းထွက်သူ ပပျောက်ရေး ပြည်သူ့အားလုံး ပူးပေါင်းဆောင်ရွက်ပေး”ဆောင်ပုဒ်အတိုင်းအလေးထားဆောင်ရွက်ရန် ပြောကြားသည်။

ယင်းနောက် မြို့ပေါ်ရှိ အခြေခံပညာ

မူလတန်းအဆင့် ကျောင်းသားကျောင်းသူ လေးများအား အလှူရှင်များမှ လှူဒါန်းသော မူလတန်းအဆင့် ကျောင်းသုံးပုံနှိပ်စာအုပ် ၇၅ စုံ၊ ဗလာစာအုပ် ၇၅ ဒါဗေါ ကျောင်းဝတ်စုံ ၇၅ စုံ၊ ကျောပိုးအိတ်အလုံး ၃၀၊ ထီး ၄၅ လက် စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း ၆၀ ခန့်ကို ပညာရေးဌာနနှင့်အလှူရှင်များက ပေးအပ်လှူဒါန်းပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)



မေ ၂၈ ရက်က မြစ်ကြီးနားမြို့၌ နိုင်ငံတစ်ဝန်းနှင့် ပြည်နယ်အတွင်း ငြိမ်းချမ်းရေးအတွက် ကက်သလစ်ဘာသာဝင်များ စီတန်းလှည့်လည် ဆုတောင်းပွဲ ပြုလုပ်ကြစဉ်။

ခရိုင် (ပြန်/ဆက်)

စလင်းတွင် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

စလင်း မေ ၂၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို မေ ၂၈ ရက်က ရေဘေးကြောင့် ကမ်းပြိုနှင့် လေဘေးသင့်၍ နေအိမ်အမိုးလန့် ပြိုလဲ၊ ဒဏ်ရာရအိမ်ထောင်စုများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်ပွဲ ကျင်းပခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဟိန်းဆက်က ထောက်ပံ့ပေးအပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်း၊

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကိုယ်စား ကျောက်ရဲကျွန်းအုပ်စု ကျောက်ရဲကျွန်းကျေးရွာမှ အိမ်ခြေ ရှစ်အိမ်၊ အိမ်ထောင်စုရှစ်စု၊ ဆင်မကျွန်းကျေးရွာအုပ်စု ရေလယ်ရွာမှ ကျေးရွာမှ အိမ်ခြေလေးအိမ်၊အိမ်ထောင်စု လေးစုနှင့် တောကြီးကျေးရွာအုပ်စု ကူတိုပေါက်ကျေးရွာမှအိမ်ခြေ ၂၁ အိမ်အိမ်ထောင်စု ၂၁ စုတို့အား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ ကမ်းပြိုအိမ် ထောင်စုတစ်စုလျှင်ငွေကျပ် ၁၀၀၀၀၀၊ အမိုးလန့်အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀နှင့် ပစ္စည်းကိုးမျိုး၊ ပြိုလဲအိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅၀၀၀၀ နှင့် ပစ္စည်း ၁၆ မျိုး၊ ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးကိုငွေကျပ် ၅၀၀၀၀



နှင့် လူတစ်ဦးလျှင် ဆန်ဖိုးငွေကျပ် ၂၁၀၀၀တို့အား တာဝန်ရှိသူများက ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ

နှင့် မိသားစုဝင်များက လက်ခံယူခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)

လေပြင်းများကျ လှိုင်းကြီးမည်

နေပြည်တော် မေ ၂၈

မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည်တစ်နာရီလျှင် မိုင်၄၀ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရှစ်ပေမှ ၁၄ ပေခန့် ရှိနိုင်သည်။

မိုး/လေ

မြန်မာ့ရုပ်မြင်သံကြား	
၂၉-၅-၂၀၁၈ (အင်္ဂါနေ့)	
နံနက်ပိုင်း	
၆း၀၀	- တောင်တန်းသာသနာပြု ဆရာတော်ကြီး၏ ပရိတ်တရားတော်
၇း၀၀	- Breakfast News
၇း၃၅	- နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ်ညောင်တန်းကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တဝရာဘိဝံသ ဟောကြားတော် မူအပ်သော မြန်မာ့ငြိမ်းချမ်းညီညွတ်ရေးတရားတော်
၉း၁၀	- ဘဒ္ဒန္တတ္ထမဉ္ဇာဏ ဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဒုတိယဥက္ကဋ္ဌဆရာတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ မိုးကောင်းကျောင်းတိုက်၊ ရေဦးမြို့ စစ်ကိုင်းတိုင်းဒေသကြီးထံမှ နဝဂိုဠာပေါသထသီလခံယူဆောက်တည်ခြင်း
၁၀း၄၅	- မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ ဘာသာတရားကို အလေးထားဖို့
၁၁း၀၀	- သီတဂူဆရာတော် အရှင်ဉာဏိသာရ၏ နယုန်လပြည့် မဟာသမယကြီးကျယ်ထူးမြတ်သည့်အခါတော်နေ့
ညပိုင်း	
၁၆း၃၅	- YTN(Science) စားနပ်ရိက္ခာ ပြဿနာကို ဖြေရှင်းပေးမည့် အပင်စက်ရုံ
၁၇း၃၀	- မြန်မာ့ငွေကြေးဈေးကွက်ဆိုင်ရာစကားပိုင်း
၁၉း၁၅	- နိုင်ငံခြားဇာတ်လမ်းတွဲ “မဟာကာလီ” (အပိုင်း-၁၂)
၂၀း၀၀	- ပြည်တွင်းသတင်း၊ မိုးလေဝသအခြေအနေ
၂၀း၃၅	- မူပိုင်ခွင့်အကြောင်း သိကောင်းစရာ (စက်မှုဒီဇိုင်း မူပိုင်ခွင့်အကြောင်း သိကောင်းစရာများ)
	- နိုင်ငံခြား ဇာတ်လမ်းတွဲ “ချစ်ကြွေးရာဝေင” (အပိုင်း-၃၉)
	- အနုပညာခန်းရိပ်သာ “ဦးရွှေနန်းတင်နှင့် တွေ့ဆုံခြင်း”
	- နိုင်ငံခြားဇာတ်လမ်းတွဲ “မျဉ်းဖြောင့်တစ်ကြောင်းရဲ့မှတ်တမ်း” (အပိုင်း-၁၆)



ချမ်းအေးသာစံမြို့နယ်ရှိ ကစားကွင်းတစ်ခုတွင် စားရှည်များဖြင့် ခြိမ်းခြောက်၍ ငွေနှင့်ဖုန်းများ ယူဆောင်သွားသူများကို နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်

မန္တလေး မေ ၂၈
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကလေးကစားကွင်းတစ်ခုတွင် နာခေါင်းစည်းများ တပ်ထားသည့် လူများက စားရှည်များဖြင့် ခြိမ်းခြောက်ကာ ငွေနှင့် ဖုန်းများ ယူဆောင်သွားမှု မေ ၂၇ ရက် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန် သူများကို ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

မေ ၂၇ ရက် ည ၉ နာရီခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၃၂× ၃၃လမ်းကြား ၇၇× ၇၈လမ်းကြားရှိ ကလေးကစားကွင်းတစ်ခုတွင် နာခေါင်းစည်းများ တပ်ထားသည့် အမျိုးသားလေးဦးက စားရှည်နှစ်ချောင်းဖြင့် ကစားကွင်း ဝန်ထမ်းများအား ခြိမ်းခြောက်၍ ကောင်တာအတွင်းမှ ငွေကျပ် ၇၅၀၀၀နှင့် ဖုန်းရစ်လုံးတို့အား ယူဆောင်

ကာ ဆိုင်ကယ်နှစ်စီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်မန်နေဂျာက အမှတ် ၈ မြို့မရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ အမှတ် ၈ မြို့မရဲစခန်းက စုံစမ်းဆောင်ရွက်နေစဉ် ပြစ်မှုကျူးလွန်ခဲ့သူများသည် ပြည်ကြီးတံခွန်မြို့နယ် (ခ)ရပ်ကွက် ၇၆ လမ်းနှင့် ပျူစောထီးလမ်းထောင့်တွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်၏ ကြီးကြပ်မှုဖြင့် ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်၊ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်တို့ ဦးစီးသော တပ်ဖွဲ့ဝင်များ သွားရောက်ဖမ်းဆီးရာ အေးသောင်းပြုံး (ခ) ဖိုက်တာ (၃၄ နှစ်) မဟာအောင်မြေ မြို့နယ်၊ အာကာကျော် (ခ) တရုတ်ကြီး (၂၈ နှစ်) မဟာအောင်မြေမြို့နယ်၊ ရဲဝင်းနိုင် (ခ)

ရဲကြီး (၂၄ နှစ်) ချမ်းအေးသာစံမြို့နယ်၊ နေလင်းထက် (၃၀ နှစ်) ချမ်းအေးသာစံမြို့နယ်နေသူတို့ လေးဦးကို သက်သေခံပစ္စည်းများနှင့်အတူ ယင်းနေ့ ည ၁၁ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများကို စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းတို့နှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများဖြစ်သည့် ပြည်စုံ(၁၈ နှစ်) ချမ်းအေးသာစံမြို့နယ်၊ ဇော်လှိုင်း (၂၆ နှစ်) ချမ်းအေးသာစံမြို့နယ်၊ ဟိန်းထက်မဟာအောင်မြေမြို့နယ်နေသူတို့ သုံးဦးကို ည ၁၁ နာရီ ၁၅ မိနစ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်အပေါ် ဆိုင်မန်နေဂျာက တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ဖမ်းဆီးရမိသူများဖြစ်သည့် အေးသောင်းပြုံး(ခ) ဖိုက်တာပါခုနစ်ဦးအား အမှတ် ၈ မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ **တင်မောင်(မန္တလေး)**



မန္တလေးမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် စားကိုင်ခြိမ်းခြောက်ငွေကျပ် ၆၃ သိန်း ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ လုယက်ခံရ

မန္တလေး မေ ၂၈
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက် ၅၀၇ ကျောက်ဆစ်တန်း စစ်ကိုင်း-မန္တလေး ကားလမ်းပေါ်ရှိ ရွှေစင်မြင့်မိုရ်ရွှေဆိုင်တွင် (အောက်ယာပုံ) မေ ၂၈ ရက် နံနက် ၁၀ နာရီခွဲခန့်က အမျိုးသားတစ်ဦးက စားဖြင့်ခြိမ်းခြောက်၍ ငွေကျပ် ၆၃ သိန်း ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ “ရွှေစင်မြင့်မိုရ်” ရွှေဆိုင်သို့ နံနက် ၁၀ နာရီခွဲခန့်က ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး တစ်ဦးမှာ ဆိုင်ကယ်အနီးမှ စောင့်နေပြီး ကျန်တစ်ဦးမှာ ဆိုင်အတွင်းသို့ဝင်ရောက်၍ ၎င်း၏အမျိုးသမီးအတွက် ရွှေလက်ကောက် ဝယ်ပေးလိုကြောင်း ပြောဆိုကာ လက်ကောက်များ ပြုခိုင်းသဖြင့် ပြသခဲ့သည်။

ယင်းသို့ ပြသနေစဉ် အဆိုပါ အမျိုးသားက အသင့်ပါလာသော ဓား

မြှောင်ဖြင့် ခြိမ်းခြောက်ပြီး ရွှေလက်ကောက်များ ထည့်ထားသည့် မှန်ကောင်တာအား ရိုက်ခွဲကာ အလေးချိန် နှစ်ကျပ် သားခန့်ရှိ ဖွေးဖွေး လက်ကောက်နှစ်ကွင်း (တန်ဖိုးငွေကျပ် ၃၆ သိန်း)၊ အလေးချိန် ငါးမူးသားခန့်ရှိ ပိုက်လုံးလက်ကောက် နှစ်ကွင်း (တန်ဖိုးငွေကျပ် ကိုးသိန်း)၊ အလေးချိန် တစ်ကွင်းလျှင် ခြောက်ပဲသားခန့်ရှိ ပိုက်စက်ဖြတ်ပုံ လက်ကောက် ခြောက်ကွင်း (တန်ဖိုး ငွေကျပ် ၁၈ သိန်း)

စုစုပေါင်း ရွှေထည်ပစ္စည်း အလေးချိန် ခုနစ်ကျပ်သားခန့် ကာလတန်ဖိုးငွေကျပ် ၆၃ သိန်းကျော်ကို ယူဆောင်ပြီး မောင်းနှင်ထွက်ပြေးသွားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ချမ်းမြသာစည်မြို့နယ် မြို့မရဲစခန်းမှ အမှုဖွင့်ထားရှိပြီး ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်စံမောင်



မြိတ်မြို့ ကမ်းသာယာရွာ၌ မူးယစ်ဆေးဝါးသတင်းအရရှာဖွေရာမှ ကျည်ဆန် ၄၇ တောင် သိမ်းဆည်းရမိ

မြိတ် မေ ၂၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ကမ်းသာယာကျေးရွာ မြိတ်စီးပွားရေးဇုန်အိမ်ရာဝင်း ၃ လမ်းရှိ နေအိမ်တစ်အိမ်၌ မေ ၂၇ ရက် ညနေ ၅ နာရီခန့်က မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်းသတင်းအရ ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများမတွေ့ရှိရဘဲ ထိုင်းနိုင်ငံထုတ် ကျည်ဆန်များ သိမ်းဆည်းရမိခဲ့သည်။

မြိတ်မြို့ ကမ်းသာယာကျေးရွာ မြိတ်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးစီးပွားရေးဇုန်အိမ်ရာဝင်း ၃ လမ်း အမှတ် ၃ နေဇော်ဇော်အောင်(ခ) ဇော်အောင်၏နေအိမ်ကို သတင်းအရ

မြိတ်ခရိုင်မူခင်း အကူအဖွဲ့မှ ရဲအုပ်ခင်မောင်အေး ဦးစီး တပ်ဖွဲ့ဝင်များဖြင့် မေ ၂၇ ရက် ညနေ ၅ နာရီခန့်က သွားရောက်ရှာဖွေရာ ၎င်းအား နေအိမ်၌ တွေ့ရှိရပြီး မူးယစ်ဆေးဝါးများအား မတွေ့

ရှိရဘဲ ၎င်း၏အိပ်ခန်းအတွင်းမှ ကော်ဘူးဖြင့် ထည့်ထားသည့် ထိုင်းနိုင်ငံထုတ် ၉ မမကျည် ၄၇ တောင့်အား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ ဇော်ဇော်အောင်(ခ)ဇော်အောင်(၂၇ နှစ်) (ပုံပုံ) အား မြိတ်မြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်ဦး(မြိတ်)

မယ်စဲ့၊ တီးတိန်၊ စလင်း၊ မြစ်ကြီးနားတို့၌ မီးလောင်မှုများဖြစ်ပွား

မယ်စဲ့
ကယားပြည်နယ် မယ်စဲ့မြို့နယ်တောင်ပိုင်းရပ်ကွက်ရှိ ဦးစိုင်းရွှေ၏ နေအိမ်အနောက်ဘက်ရှိ ဆန်စက်တစ်လုံး မေ ၂၈ ရက် ည ၁၂ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်ခေတ္တရဲတပ်ဖွဲ့မှူး ဒုရဲမှူးမြင့်ဌေး၊ မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ည ၁ နာရီ ၄၅ မိနစ်ခန့် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့်ဦးစိုင်းရွှေပိုင်၂၂ ကောင်အင်ဂျင်တစ်လုံး၊ ဆန်ကြိတ်ခွဲစက်တစ်လုံး၊ (၄×၃)ပေသွပ်မိုးပျဉ်ကာအဆောက်အအုံတစ်လုံး၊ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့် ပတ်သက်၍ပိုင်ရှင် ဦးစိုင်းရွှေအား မေးမြန်းရာ ဆန်စက်တွင်အစောင့်တစ်ဦးတစ်ယောက်မျှ မထားရှိခြင်း၊ အခင်းဖြစ်ပွားချိန်တွင် လျှပ်စစ်မီးပြတ်တောက်လျက်ရှိကြောင်းသိရ၍ မယ်စဲ့မြို့မရဲစခန်းက ဆက်လက် စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ **ဝတ်ရည်(ပြန်/ဆက်)**

တီးတိန်
ချင်းပြည်နယ် တီးတိန်မြို့နယ် ဆဲဇော်ကျေးရွာ၌ မေ ၂၇ ရက် ည ၁၀ နာရီ ၁၅ မိနစ်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့်နေအိမ်သည် ဆဲဇော်ကျေးရွာနေ ဒေါ်မန်းငိုက်လွန်း၏ သွပ်မိုး၊ ပျဉ်ကာ၊ နှစ်ထပ်နေအိမ်ဖြစ်ပြီး မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုကြောင့် နေအိမ်တစ်ခုလုံး မီးလောင်ခဲ့ကြောင်း၊ အခြားလူနေအိမ်များနှင့် တိရစ္ဆာန်များထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ မီးပေါဆစ္စာသုံးစွဲသူ ဒေါ်မန်းငိုက်လွန်းအား တီးတိန် မြို့နယ်ရဲစခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ **မြို့နယ် (ပြန်/ဆက်)**

စလင်း
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဇရပ်လှကျေးရွာအုပ်စု ဇရပ်လှကျေးရွာတွင် မေ ၂၈ ရက် နံနက် ၈ နာရီခွဲခန့်တွင် မီးလောင်မှုဖြစ်၍ နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့သည်။ (အောက်ပုံ) ဇရပ်လှကျေးရွာနေ ဒေါ်ခင်စိန်၏နေအိမ်မှစတင်မီးလောင်ရာ စလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဌေးမော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်သုံးစီးဖြင့် ငြိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် လေးပင်အုတ်ခံနေအိမ်တစ်လုံး၊ စပါးကျိုတစ်လုံးမီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်နေချိန်တွင် အိမ်ရှင်ဒေါ်ခင်စိန်သည် နေအိမ်၌မရှိကြောင်း၊ စလင်းမြို့နှင့်ဆယ်မိုင်ခန့်ဝေးသော ငါးမျက်နှာဘုရားပွဲသို့ သွားနေကြောင်းနှင့် ယင်းမီးလောင်မှုကြောင့် အိမ်ရှင်အား အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ **စစ်ကြည်(စလင်း)**



မြစ်ကြီးနား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တပ်ကုန်းရပ်ကွက်တွင် မေ ၂၈ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်မီးဖိုချောင်တစ်လုံး မီးကူးစက်လောင်ကျွမ်းခဲ့သည်။

မြစ်ကြီးနားမြို့တပ်ကုန်းရပ်ကွက် နယ်မြေ ၅ ရွှေလမ်းမလမ်းသွယ် ၁ နေဦးအောင်မိုင်(၃၅ နှစ်) ၏နေအိမ်၌ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိထရုံ သို့မီးကူးစက်လောင်သဖြင့် အလျား ၂၇ ပေ၊ အနံ ၁၈ ပေရှိ မီးဖိုချောင်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်ရာသို့ မြစ်ကြီးနားမြို့ မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်မောင်တိုးနှင့် တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ငြိမ်းသတ်ရာ နံနက် ၁၀ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်၍ ဦးအောင်မိုင်အား မြစ်ကြီးနားမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ **ဝင်းနိုင် (ကချင်မြေ)**

အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်စစ်သင်္ဘောနှစ်စင်း ဝင်ရောက်

ပေကျင်း မေ ၂၈

အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းတစ်ခုအနီး အမေရိကန်စစ်သင်္ဘော နှစ်စင်း ခုတ်မောင်းပြီးနောက် တရုတ်က အဆိုပါ ကိစ္စအပေါ် မကျေနပ်ကြောင်း ပြောခဲ့သည်ဟု အေအက်စ်ပီသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ ထို့အပြင် မဟာဗျူဟာ မြောက်ရေလမ်းကြောင်းသွားလာမှုနှင့် ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်လာကြောင်းလည်း သိရသည်။

မေ ၂၇ ရက်က အမေရိကန်စစ်သင်္ဘောများ အငြင်းပွား ပါရာဆယ်ကျွန်းအနီး ခုတ်မောင်းခြင်းအပေါ် လုံးဝသဘောမတူ ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

အမေရိကန်စစ်ဘက်ဆိုင်ရာက လွတ်လပ်သော ရေကြောင်း သွားလာမှုတစ်ခုအဖြစ် ပြောဆိုခဲ့ပြီး တရုတ်တို့ထင်သလို ရေကြောင်းပိုင်ဆိုင်မှုကိစ္စကြောင့် မဟုတ်ကြောင်း ပြောခဲ့သည်။ ထို့အတူ အငြင်းပွားကျွန်းဆွယ်အတွင်း ၎င်း၏ ပိုင်ဆိုင်မှုတစ်စုံတစ်ရာကို ပြသလိုခြင်းမဟုတ်ကြောင်းလည်း ပြောခဲ့သည်။

အမေရိကန်ရေတပ်မှ ဟစ်ဝင်းစ်နှင့် အန်တီတန် စစ်သင်္ဘောနှစ်စင်းသည် တရုတ်နိုင်ငံ၏ အငြင်းပွားကျွန်းဆွယ်အတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့သောကြောင့် တရုတ်ရေတပ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တရုတ်ရေတပ်သင်္ဘောများက ၎င်းတို့ကို ထွက်ခွာသွားရန် သတိပေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါ ခွင့်ပြုချက်မရဘဲ ဝင်ရောက်လာခဲ့သည့် အမေရိကန် စစ်သင်္ဘောနှစ်စင်းကို ပြန်လည်ထွက်ခွာသွားရန် ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီတစ်ခု ဖြစ်သည့် ဆင်ဟွာ သတင်းတွင်လည်း ဖော်ပြခဲ့သည်။

အေအက်စ်ပီ



အသက် ၉၃ နှစ်ရှိ အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ် ဆေးရုံတက်နေရ

ဝါရှင်တန် မေ ၂၈

သွေးပေါင်ကျခြင်းနှင့် မူးဝေခြင်း ရကြောင်း မိသားစုပြောရေးဆိုခွင့် ဝေဒနာများကြောင့် အမေရိကန်နိုင်ငံ ရှိသူ ဂျင်မက်ဂရက်သ်က ပြောခဲ့သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်အား သည်။

မေ ၂၇ ရက်က ဆေးရုံတင်လိုက် ရကြောင်း မိသားစုပြောရေးဆိုခွင့် ဝေဒနာများကြောင့် အမေရိကန်နိုင်ငံ ရှိသူ ဂျင်မက်ဂရက်သ်က ပြောခဲ့သည်။

သမ္မတဟောင်း စီနီယာဘုရှ်ကို ဆောင့်သမ်းမိန်း ကျန်းမာရေးဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါရှာဖွေရေးအတွက် ရက်အနည်းငယ် ဆေးရုံ

တင်ထားရဦးမည်ဖြစ်ကြောင်း မက်ဂရက်သ်၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် မကြာသေးမီက ရေးသားဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ၏ ၄၁ ဦးမြောက် သမ္မတသည် နီးနီးကြားကြားရှိနေပြီး မည်သည့်ကြီးမားသည့် ဝေဒနာမျှ ခံစားရခြင်းမရှိကြောင်းလည်း မက်ဂရက်သ်က ပြောသည်။ အသက် ၉၃ နှစ်ရှိ သမ္မတဟောင်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်က မိန်းပြည်နယ်ရှိ ၎င်း၏ မိသားစုနေအိမ် ခြံဝင်းသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ဇနီးဖြစ်သူ ဘာဘရာသည် ပြီးခဲ့သည့် လက ကွယ်လွန်ခဲ့ကြောင်း သိရသည်။

စီနီယာဘုရှ်သည် ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီးကွယ်လွန်ပြီးနောက် ရုတ်တရက် သွေးတိုးရောဂါကြောင့် ဆေးရုံတက်ခဲ့ရသေးကြောင်း သိရသည်။

ဆင်ဟွာ

တရားသူကြီးချုပ်ဟောင်းကို ခေတ္တဝန်ကြီးချုပ်အဖြစ် ပါကစ္စတန်ခန့်အပ်

အစ္စလာမာဘတ် မေ ၂၈

ပါကစ္စတန်လက်ရှိအာဏာရပါတီများနှင့် အတိုက်အခံပါတီများသည် အမြင့်ဆုံး တရားရုံးအကြီးအကဲဟောင်းကို ပါကစ္စတန်၏ ခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း တနင်္လာနေ့တွင် ကြေညာခဲ့သည်။

ပါကစ္စတန်သမ္မတက ပါကစ္စတန်၏ ဒုတိယမြောက် ဒီမိုကရေစီနည်းအရ အာဏာ လွှဲပြောင်းမှုဖြစ်လာမည်ဟု ပြောကြားခဲ့သည့် အထွေထွေရွေးကောက်ပွဲများကို လာမည့်ဇူလိုင် ၂၅ ရက်တွင် ကျင်းပသွားမည်ဟု ကြေညာလိုက်ပြီးနောက် ရက်အနည်းငယ်အကြာတွင် နာဆာအာလ်မာ့လ်စ်အား ခေတ္တဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့သည် ပါကစ္စတန်နိုင်ငံ၏ ဒီမိုကရေစီသမိုင်းတွင် အရေးပါသည့် နေ့ရက်တစ်ရက်ဖြစ်ကြောင်း၊ ဘုံသဘောတူညီမှုအဆင့် ရောက်ရှိပြီးနောက်တွင် ၎င်းအား ခန့်အပ်ရန် ရွေးချယ်ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ရှာဟစ် ခါကန်အဘာစီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နောက်ကြောင်းကင်းရှင်းသည့် ပုဂ္ဂိုလ်တစ်ဦးကို ကျွန်ုပ်တို့ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ အတိုက်အခံခေါင်းဆောင် ခါရိုဒ်ရှားက ဆယ်စုနှစ်တစ်နှစ်နီးပါးကြာအောင် ထိပ်တန်းတရားရုံး၌ တာဝန်ထမ်းဆောင်ခဲ့သည့် မာ့လ်စ်သည် ၂၀၁၄ ခုနှစ် ဇူလိုင်မှ ၂၀၁၅ ဩဂုတ်လအထိ တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံရေးဖြစ်စဉ်တစ်လျှောက် ကူညီပံ့ပိုးပေးခဲ့သူဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ လက်ရှိအစိုးရ၏ ရာထူးသက်တမ်းသည် လာမည့်မေ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

အေအက်စ်ပီ

တရုတ်နိုင်ငံ ကျီလင်၌ ပြင်းအား ၅ ဒဿမ ၇ ရှိ မြေငလျင်လှုပ်ခတ်မှုဖြစ်

ချမ်ချမ်း မေ ၂၈

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ဆောင်ဂျွမ်မြို့ရှိ နှစ်ကျန်းခရိုင်တွင် တနင်္လာနေ့ ပေကျင်းစံတော်ချိန် နံနက် ၁ နာရီ မိနစ်၅၀ ၌ ပြင်းအား ၅ ဒဿမ ၇ ရှိ ချိတ်တာစကေရိုသည့် မြေငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ငလျင်ကြောင့် သေကျေပျက်စီးမှုများမရှိကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သို့သော်လည်း ဆောင်ဂျွမ်မြို့နေ ဒေသခံပြည်သူများက ပြင်းထန်သည့် ငလျင်တုန်ခါမှုများကို ခံစားလိုက်ရကြောင်းနှင့် လူအများအပြားသည် ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် လမ်းများပေါ်သို့ အလျင်အမြန် ပြေးထွက်သွားခဲ့ကြကြောင်း ပြောကြားခဲ့သည်။

အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုယန္တရားကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ မိုးတိုင်းဖုန်းဆက်သွယ်ရေးလိုင်းအချို့ ပြတ်တောက်မှုများ ဖြစ်ပွားခဲ့သော်လည်း မီးပြတ်တောက်မှုများ ပုံမှန်အခြေအနေအတိုင်း ပြန်လည်ကောင်းမွန်သွားပြီဖြစ်ကြောင်း သိရသည်။ ငလျင်ဗဟိုချက်မရှိ မြောက်လတ္တီကျု ၄၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၂၄ ဒဿမ ၇၁ ဒီဂရီ၌ ဖမ်းယူစောင့်ကြည့်မှတ်သားခဲ့ကြောင်း သိရသည်။

မြေငလျင်လှုပ်ခတ်မှုသည် အနက်အားဖြင့် ၁၃ ကီလိုမီတာရှိကြောင်း သိရသည်။

ဆင်ဟွာ



ကိုလံဘီယာသမ္မတရွေးကောက်ပွဲ ထပ်ဆင့်ရွေးကောက်ယှဉ်ပြိုင်မှု ပြုလုပ်မည်

ဘိုဂိုတာ မေ ၂၈- ကိုလံဘီယာ သမ္မတရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးစာချုပ်ကို ပြင်ဆင်လိုသည့် ကိုယ်စားလှယ်လောင်းတစ်ဦးနှင့် ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ထောက်ခံသည့် သူပုန်ဟောင်းတစ်ဦးတို့အကြား မဲရလဒ်ချင်းတူညီနေသည့်အတွက် နောက်ထပ်ရွေးကောက်ယှဉ်ပြိုင်မှု ထပ်မံပြုလုပ်ရမည့် အခြေအနေသို့ ဦးတည်လာခဲ့ကြောင်း သိရသည်။

တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲသည် ၂၀၁၆ ခုနှစ်တွင် အစိုးရနှင့် ကိုလံဘီယာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဝင် အင်အားစုများဖြစ်သည့် FARC အဖွဲ့ကြား ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ပထမဆုံးကျင်းပသည့် သမ္မတရွေးကောက်ပွဲဖြစ်သည်။

နှစ်ပေါင်း ၅၀ ကျော်ကြာအောင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း၌ လူနှစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ရသည်။ ဗ့ာက်အုပ်စုသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် နိုင်ငံရေးပါတီတစ်ခု ဖြစ်လာခဲ့သည်။

အင်န်အိတ်ချ်ကေ

နိုင်ငံတကာ

သတင်းတိုထွာ

အသက် ၉၀ အရွယ်

ကားမောင်းသမားအဘွားအို

ယာဉ်တိုက်မှုဖြစ်

တိုကျို၊ မေ ၂၈

ဂျပန်နိုင်ငံအရှေ့ပိုင်းတွင် အသက် ၉၀ အရွယ် ကားမောင်းသမားအဘွားအိုသည် လူအုပ်ကြားထဲသို့ အရှိန်ဖြင့် ဝင်တိုက်မိရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ အဘွားအိုမောင်းလာသည့် ကားသည် ဂျပန်နိုင်ငံ တိုကျိုမြို့အနောက်တောင်ဘက်ရှိ ချီကာဆာကီမြို့ရှိ လူအုပ်ကြားထဲအရှိန်ဖြင့် ဝင်မတိုက်မီ လမ်းဘေးပလက်ဖောင်းသို့ ဝင်ရောက်တိုက်မိပြီးနောက် လမ်းလျှောက်နေသည့် လူလေးဦးကို ဆက်တိုက်မိခဲ့ကြောင်း၊ တိုက်မိသူများအနက် အမျိုးသမီးမှာ သေဆုံးသွားပြီး အခြားသုံးဦးမှာ ဒဏ်ရာများ ရရှိသွားကြောင်း ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ကားမောင်းလာခဲ့သည့် အဘွားအိုမှာ အသက် ၉၀ ရှိပြီဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့သည်။

ရဲများက မတော်တဆဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ကားမောင်းသမားမှာလည်း ဒဏ်ရာ အနည်းငယ်ရရှိသွားကြောင်း ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

အေအက်စ်ပီ

ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့်

တောင်အာဖရိကနိုင်ငံများသို့

ဝမ်ယံသွားရောက်မည်

ပေကျင်း၊ မေ ၂၈

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယံသည် ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် တောင်အာဖရိကနိုင်ငံများသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်သို့ ရှစ်ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ အဆင့်မြင့်အရာရှိများ မဟာဗျူဟာမြောက် ဆွေးနွေးပွဲ တက်ရောက်ရန် သွားရောက်မည်ဖြစ်ပြီး လာမည့်ဗုဒ္ဓဟူးနေ့မှ နောက်တစ်ပတ် အင်္ဂါနေ့အထိ ကျင်းပမည့် BRICS နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်ရန် တောင်အာဖရိကသို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချောင်ရင်က တနင်္လာနေ့က ကြေညာခဲ့သည်။

ဝမ်ယံသည် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟီကိုမာအက်စ်၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးကိုယ်စားလှယ်နှင့် လုံခြုံရေးမူဝါဒဆိုင်ရာကိုယ်စားလှယ် မိုဟီရီနီနှင့် နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တောင်အာဖရိကဝန်ကြီး လင်ဒီဝီစီဂူလူတို့၏ ဖိတ်ခေါ်ခြင်းကိုခံခဲ့ရကြောင်း ဟွာချောင်ရင်က ပြောသည်။

အင်န်အိတ်ချ်ကေ

ထရန်၏ အမေရိကန်သည်သာ ပထမဟူသည့် မူဝါဒ အလုပ်ဖြစ်ဆဲလား

တင်လင်းအောင်



၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစောပိုင်းမှာ အမေရိကန်နိုင်ငံရဲ့လွတ်လပ်တဲ့ အရင်းရှင်ဝါဒဟာ စီးပွားရေးဆိုင်ရာ ချဲ့ထွင်မှုတွေကို အလျင်အမြန် ဖြစ်စေခဲ့ပါတယ်။ အဲဒီလိုဖြစ်စေခြင်းက လူတန်းစားကွဲပြားခြားနားမှုတွေ ဖြစ်စေခဲ့ပြီး ဆင်းရဲသားတွေကြား စီးပွားရေးဆိုင်ရာ မလုံခြုံမှုတွေ အကြီးအကျယ်ဖြစ်စေခဲ့ပါတယ်။ ထို့နောက်မှာတော့ စီးပွားရေး ယျက်ကပ်ကို ဦးတည်တဲ့ ပုံစံတွေ ဖြစ်လာပါတော့တယ်။ သို့သော်လည်း အမြဲတမ်း ဒီလိုကြီးပဲတော့ မဟုတ်ပါဘူး။

ရန်ပုံငွေများ လျော့နည်းလာ

ပြည်စုံကြွယ်ဝတဲ့နိုင်ငံဟာ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းကာလရဲ့စီးပွားရေးဖွံ့ဖြိုးမှုကို အရှိန်ကောင်းအောင် လောင်စာထည့်လိုက်သလိုပါပဲ။ အလုပ်သမားနဲ့ အလယ်အလတ်လူတန်းစားတွေလက်ထဲ လုပ်ကိုင်နိုင်မှုတွေ၊ ငွေအရင်းအမြစ်တွေ ရောက်လာပါတယ်။ ထို့အတူပါပဲ ပညာရေးပိုင်းဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ လုံခြုံတိုးတက်မှုတွေဟာလည်း ဒီရေအလား တရိုက်ရိပ်နဲ့ တက်လာပါတော့တယ်။ သို့သော်လည်း အမေရိကန်နိုင်ငံရဲ့ အနေအထားဟာ ဒီရေလိုပါပဲ။ အမြဲတမ်း တက်လိုက်ကျလိုက်ဖြစ်နေတာပါပဲ။ ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက သက်သာချောင်ချိရေးကွန်ရက်တွေဟာ သိသိသာသာကဲ့ပဲ လျော့နည်းလာပါတယ်။ အလုပ်သမားတွေကို ကာကွယ်ပေးတဲ့ အလုပ်သမားစည်းကမ်းတွေ၊ လုပ်ထုံးအလုပ်နှည်းတွေဟာလည်း လျော့ရဲလာပါတယ်။ ပညာရေးနဲ့ ပြည်သူ့အစီအစဉ်တွေအတွက် ထည့်ဝင်ခဲ့တဲ့ ရန်ပုံငွေတွေဟာလည်း တဖြည်းဖြည်း လျော့နည်းကျဆင်းလာပါတယ်။ ဆင်းရဲမှုတွေနဲ့ အလုံးစုံသော အကျပ်အတည်းတွေဟာ အမေရိကန်ပြည်ထောင်စုကြီးဆီသို့ နောက်တစ်ဖန် ရောက်ရှိလိုလာခဲ့ပြီလားဆိုတာတော့ အတိအကျပြောလိုတော့ မရသေးပါဘူး။

၁၉၉၆ ခုနှစ် သက်သာချောင်ချိရေး ပြုပြင်ပြောင်းလဲမှုအရ ကလေးရိုတဲ့ ခင်ပွန်းသည်မရှိ၊ ဇနီးမရှိတဲ့ တစ်ဦးတည်းမိဘတွေဟာ အရင်လိုမဟုတ်ဘဲ အကူအညီ ဝါးနှစ်သာရရှိတော့မှာဖြစ်ပြီး စည်းမျဉ်း၊ စည်းကမ်းပြဋ္ဌာန်းချက်အရ

အလုပ် မဖြစ်မနေလုပ်ရတော့မှာ ဖြစ်ပါတယ်။ သက်သာချောင်ချိရေး အကျိုးခံစားတဲ့ မိသားစုတွေဟာ ၁၉၉၆ ခုနှစ်မှာ ၄ ဒသမ ၆ သန်းရှိခဲ့ပြီး ယခုနှစ်မှာတော့ ၁ ဒသမ ၁ သန်းသာ ရှိတော့ပါတယ်။ သက်သာချောင်ချိရေး အကျိုးခံစားတဲ့ မိသားစုဝင်အရေအတွက် ကျဆင်းလာခြင်းဟာ ဆင်းရဲမွဲတေမှုတွေ လျော့နည်းသွားတယ်လို့တော့ မဆိုလိုပါဘူး။ နိုင်မာမှုမရှိတော့တဲ့ သက်သာချောင်ချိရေးကွန်ရက်တွေဟာ နောက်တစ်ဖန် ဆင်းရဲနွမ်းမြင့်တက်မှုဆီကို ဦးတည်လို့ လာခဲ့ပါပြီ။

အမေရိကန် သန်း ၄၀ ဆင်းရဲမှုတွေနဲ့နေနေရ

အမေရိကန် သန်း ၄၀ ဟာ ဆင်းရဲမွဲတေမှုတွေနဲ့ နေနေရပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကလေးဆင်းရဲမှုနှုန်းအမြင့်ဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂ စစ်တမ်းကောက်ယူသူတွေက ဆိုပါတယ်။ ထို့အတူ အလွန်အမင်းဆင်းရဲတဲ့ တစ်နေ့အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာအောက် နည်းပြီးရတဲ့ လူတွေလည်း ရှိပြီးတော့ အခြေခံ လူနေထိုင်မှု အဆင့်အတန်းတွေ ဖြစ်တဲ့ ရေဆိုးနုတ်စနစ်၊ နေရာထိုင်ခင်း၊ ပညာရေးနဲ့ ကျန်းမာရေးအစီအမံ စတာတွေကို ရရှိခံစားမှုလည်း မရှိကြပါဘူး။

သမ္မတသက်တမ်း တစ်နှစ်ကျော်လာပြီ

နောက်အဆက်ဆက် တက်လာတဲ့ အမေရိကန်သမ္မတလက်ထက်မှာ အမေရိကန်နိုင်ငံကြီးဟာ အထူးသဖြင့် အမေရိကန်နိုင်ငံရဲ့ ၄၅ ယောက်မြောက် သမ္မတ ဒေါ်နယ်ထရန်နဲ့ လက်ထက်မှာ အမေရိကန်နိုင်ငံဟာ အတက်အကျတွေ လျင်လျင်မြန်မြန် ဖြစ်ပေါ်လိုလာခဲ့တယ်လို့ပဲ ပြောရမလား မသိတော့ပါဘူး။ အခုဆိုရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန် တာဝန်ယူလာတဲ့ တစ်နှစ်ကျော်အတွင်း အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ ဆိုလို နောက်တစ်ဖန် ရောက်ရှိလိုလာခဲ့ပြီလားဆိုတာတော့ အတိအကျပြောလိုတော့ မရသေးပါဘူး။

၁၉၉၆ ခုနှစ် သက်သာချောင်ချိရေး ပြုပြင်ပြောင်းလဲမှုအရ ကလေးရိုတဲ့ ခင်ပွန်းသည်မရှိ၊ ဇနီးမရှိတဲ့ တစ်ဦးတည်းမိဘတွေဟာ အရင်လိုမဟုတ်ဘဲ အကူအညီ ဝါးနှစ်သာရရှိတော့မှာဖြစ်ပြီး စည်းမျဉ်း၊ စည်းကမ်းပြဋ္ဌာန်းချက်အရ

ပထမဆိုတဲ့ မူဝါဒဟာ တဖြည်းဖြည်း အရှိန်မြှင့်တက်လာပြီး ရုပ်လုံးပေါ်လာပြီ ဖြစ်ရကား အဆိုပါ မူဝါဒကြောင့် အမေရိကန်အစိုးရရဲ့ ဆောင်ရွက်မှုတွေဟာ မတည်ငြိမ်မှုတွေ၊ မသေချာမှုတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။ ထို့အတူ အမေရိကန်သမ္မတဟာ လူမှုရေးကွန်ရက် ဖြစ်တဲ့ တွစ်တာမှာ မထိခလုတ်ထိခလုတ်၊ ထိကပါး ရိုကပါး ပြောဆိုချက်တွေဟာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို ထိခိုက်လျက်ရှိတယ်ဆိုရင် မှားမယ် မထင်ပါဘူး။ မကြာသေးမီကမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရန်ဟာ လန်ဒန်ခရီးစဉ်ဖျက်သိမ်းခြင်းအပါအဝင် အာရှတိုက်နိုင်ငံတွေနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်ဖြစ်တဲ့ ပစိဖိတ် ဖြတ်ကျော် ကုန်သွယ်မှုသဘောတူညီချက်မှ အမေရိကန်ပြည်ထောင်စုကို ဆွဲထုတ်ခဲ့ပါတယ်။ ပြီးတော့လည်း ပါရီရာသီဥတုပြောင်းလဲရေးဆိုင်ရာ သဘောတူညီချက်မှလည်း နောက်ပြန်ဆုတ်ခဲ့ပါတယ်။ ထို့အတူ အီရန်နဲ့ အနောက်နိုင်ငံကြား သဘောတူခဲ့တဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို လျော့ချဖြတ်တောက်နိုင်ရေးအတွက် ခြိမ်းခြောက်မှုတွေလည်း လုပ်ခဲ့သလို အီရန်နျူကလီးယား သဘောတူညီချက်ကနေ ထွက်ခွာလာခဲ့ပါပြီ။

ကိုရီးယားကျွန်းဆွယ် နျူအရေးအတွက် သို့လောသို့လော

ထို့အပြင် အမေရိကန်သမ္မတ ထရန်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တွေ့ဆုံဆွေးနွေးပြီး ကိုရီးယား ကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးအတွက် ကြိုးစားမှာလား၊ မကြိုးစားဘူးလားဆိုတာလည်း မသေချာသေးပါဘူး။ ဒါပေမယ့် ဖြစ်နိုင်တုန်းလို့တော့ ပြောခဲ့ပါတယ်။ အဲဒီကိစ္စဟာလည်း ကမ္ဘာက စိတ်ဝင်စားတဲ့ ကိစ္စတစ်ခုဖြစ်ပြီးတော့ အကယ်၍ အမေရိကန်ကသာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမယ်ဆိုလို့ကတော့ တရုတ်ကလည်း ကူညီဖို့အသင့်ပါပဲ။

ကမ္ဘာ့အသိုင်းအဝိုင်းမှ ကျောခိုင်းလာ

ထို့အပြင် အမေရိကန်နိုင်ငံရဲ့လူဝင်မှုကုန်သွယ်တာတွေ၊ အမေရိကန်-ကျူးဘားဆက်ဆံရေးကို ပြောင်းလဲခြင်းတွေ၊ ဂျေရှုဆလင်းအစွဲရေရဲ့ မြို့တော်အဖြစ်

လက်ခံကြောင်း ကြေညာတာတွေ၊ ပါကစ္စတန်နိုင်ငံရဲ့အကြမ်းဖက်နှိမ်နင်းရေးအပေါ် စကားလုံးတွေနဲ့ တိုက်ခိုက်မှုတွေအပါအဝင် အီရန်နိုင်ငံရေးအသိုင်းအဝိုင်းအား ဝင်ရောက်စွက်ဖက်တဲ့၊ တင်းမာတဲ့ အပြောအဆိုမှတစ်ဆင့် ပါကစ္စတန်နိုင်ငံအပေါ် ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းခြင်း စတာတွေကို လုပ်ကိုင်ဆောင်ရွက်လာတာကို ကြည့်ခြင်းအားဖြင့် အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အရှိန်ကောင်းကောင်းနဲ့ ဆက်လက်ပေါ်ပေါက်လာတယ်ဆိုတာကို ငြင်းလို့မရပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန်ရဲ့ တစ်နှစ်တာဆောင်ရွက်မှုတွေဟာ အပြုသဘောထက် အနုတ်သဘောဆောင်နေသလားဆိုတာတော့ နိုင်ငံရေးကျွမ်းကျင်သူတွေရဲ့ အလုပ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျိန်းသေတာတစ်ခုကတော့ ကမ္ဘာ့အသိုင်းအဝိုင်းမှ ကျောခိုင်းလာတဲ့အချက်ကတော့ ငြင်းမရပါဘူး။

မေးခွန်းထုတ်စရာဖြစ်ခဲ့

ဒါတင်မကပါဘူး။ ပစိဖိတ်သမုဒ္ဒရာ ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်မှ နုတ်ထွက်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပါရီသဘောတူညီချက်မှ နုတ်ထွက်ခြင်း၊ ကုလသမဂ္ဂယူနက်စကိုအဖွဲ့မှ နုတ်ထွက်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး သဘောတူညီချက်မှ နုတ်ထွက်ခြင်း စတဲ့ အချက်တွေကို ကြည့်ရင် အမေရိကန်နိုင်ငံဟာ သူ့နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်လိုတဲ့အပြင် သီးခြားနေထိုင်လိုတဲ့သဘောကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေတွေက ကာလရှည်ကြာ မဟာမိတ်ဖြစ်ခဲ့တဲ့ နိုင်ငံတွေကို ဆောက်တည်ရာမရဖြစ်စေခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အမေရိကန်နိုင်ငံအပေါ် သူ့ရဲ့ဦးဆောင်နိုင်မှုနဲ့ ပတ်သက်ပြီး ပြန်လည်မေးခွန်းထုတ်စရာတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ရွေးကောက်ပွဲကြွေးကြော်သံအတိုင်း ဆောင်ရွက်နေသလား

ဒေါ်နယ်ထရန်ရဲ့ သမ္မတရွေးကောက်ပွဲကြွေးကြော်သံအတိုင်း နိုင်ငံတစ်နိုင်ငံအနေဖြင့် ပုံမှန်လမ်းရိုးမှ ခွဲထွက်ပြီး တစ်မှုထူးခြားသော ဆောင်ရွက်ချက်တွေကို ဆောင်ရွက်နိုင်ခဲ့တဲ့ အနေအထားကို တွေ့မြင်ရသော်လည်း ဒါဟာ

နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ ထီးထီးကြီးဖြစ်စေပါတယ်။ ခေတ်အဆက်ဆက် အမေရိကန်အစိုးရတွေနဲ့ ဒေါ်နယ်ထရန်ရဲ့ ကွာခြားချက်ဟာ ဒေါ်နယ်ထရန်ဟာ နိုင်ငံတကာစည်းကမ်းတွေကို သတ်မှတ်ထိန်းသိမ်းတဲ့နေရာမှာ ချိန်ညှိမှုအားနည်းပြီး အများအကျိုးဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေမျှဝေခြင်းနဲ့ ဒေသတွင်း မူဝါဒလမ်းစဉ်တွေအပေါ် ဗဟုဝါဒဖြင့် မချဉ်းကပ်နိုင်ခြင်းစတဲ့ ကျင့်သုံးနေကျ နိုင်ငံခြားရေးရာ ဆောင်ရွက်ချက်တွေကို ဆောင်ရွက်ပြီး အမေရိကန်သည်သာ ပထမဟူသည့် မူဝါဒကို နိုင်ငံတကာမှဘောင်တွေထက် ပိုမိုအလေးပေးထားကြောင်း တွေ့ရမှာဖြစ်ပါတယ်။

အမေရိကန်တစ်နိုင်ငံတည်းကိုသာ ကြည့်ပြီး ဦးတည်ဆောင်ရွက်တဲ့ နိုင်ငံခြားရေးမူဝါဒဟာ နိုင်ငံတကာဆိုင်ရာ မဟာဗျူဟာဖြစ်ဖို့ဆိုတာ လွန်စွာမှခက်ခဲ့တဲ့ အနေအထားမှာ ရှိပါတယ်။ အမေရိကန်နိုင်ငံဟာ ၎င်းတစ်နိုင်ငံတည်းလမ်းကြောင်းပေါ် လျှောက်လှမ်းတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ တဖြည်းဖြည်း ဝေးကွာလာမလားဆိုတာ မပြောတတ်အောင်ပင် ဖြစ်ရပါတယ်။ အဲဒီလိုအချိန်မှာ ကန့်ကွက်မှုတွေလည်း အဆက်မပြတ်ဖြစ်ပေါ်လာခဲ့ပါတယ်။

အဲဒီလို အလုံးစုံသော အခြေအနေတွေကို သုံးသပ်ကြည့်မယ်ဆိုရင် အမေရိကန်နိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ယုံကြည်လေးစားမှုရရှိဖို့ ခက်ခဲ့တဲ့ အနေအထားကို တဖြည်းဖြည်းနဲ့ ရောက်လာမလားတောင် မပြောတတ်ပါဘူး။ ထို့အတူပဲ အမေရိကန်နိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် ဩဇာလွှမ်းမိုးမှုလည်း ရရှိနိုင်တော့မည်မဟုတ်သလို အလိုရှိတဲ့ တောင်းဆိုမှုတွေလည်း အကောင်အထည် ပေါ်လာမလားဆိုတာ အတိအကျပြောဖို့ ခက်ခဲ့လာပါတယ်။

လက်ရှိကမ္ဘာကြီးဟာ အလုံးစုံရောနှောပေါင်းဖက် ပူးပေါင်းနေထိုင်တဲ့ ကံကြမ္မာအကျိုးတူ ကမ္ဘာကြီးတစ်ခု ဖြစ်လာတာနဲ့အညီ အမေရိကန်သည်သာ ပထမဟူသည့် မူဝါဒဟာ လက်ရှိအခြေအနေနဲ့ ကိုက်ညီနိုင်တော့မှာ မဟုတ်ပါဘူး။ လက်ရှိကမ္ဘာကြီးဟာ အားလုံးအတူတကွ ယှက်တင်ရောထွေးနေထိုင်လာတဲ့ ကမ္ဘာကြီးဖြစ်တာကြောင့် လူသားအသိုင်းအဝိုင်းအပေါ် နားလည်လက်ခံမှုပေးပြီး ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်ဖို့ ကမ္ဘာကြီးမှာ မှီတင်းနေထိုင်တဲ့ ကမ္ဘာ့နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ အကူအညီတွေ ပေးသွားရမှာဖြစ်သလို အဲဒီလို ဆောင်ရွက်မှပဲ ကမ္ဘာ့နိုင်ငံအားလုံးအကျိုးကျေးဇူးတွေရရှိမှာ ဖြစ်ပါတယ်။ အဲလိုမှသာ အမေရိကန်သည်သာ ပထမဆိုတဲ့ မူဝါဒဟာလည်း အကောင်အထည် ပေါ်လာမှာဖြစ်ပါတယ်။ အကယ်၍ အားလုံးကို ကျောခိုင်းလိုက်မယ်ဆိုပါက အမေရိကန်သည်သာ ပထမဟူသည့် မူဝါဒဟာ အကောင်အထည်ပေါ်ရန် အလှမ်းကွာဝေးနေဦးမည် ဖြစ်ပါကြောင်း။ ။

ကိုးကား- သည်ဝါရင်တန်ပို့စ်

မန္တလေးတိုင်းဒေသကြီးအတွင်း အရည်အသွေးကောင်းသည့် စပါးများ ကျပ်ခြောက်သိန်းဈေးရရန် တောင်သူများမျှော်လင့်

မန္တလေး၊ မေ ၂၀
မန္တလေးတိုင်းဒေသကြီးအတွင်း ယခုနှစ်ထွက်ရှိသည့် မိုးစပါးများမှာ အထွက်နှုန်းကောင်းသလို အရည်အသွေးလည်းကောင်းမွန်ခြင်းကြောင့် တင်းတစ်ရာလျှင် အနည်းဆုံး ငွေကျပ်ခြောက်သိန်းနှုန်း ရရှိနိုင်ရန် တောင်သူများအနေဖြင့် မျှော်လင့်လျက်ရှိကြောင်း စပါးစိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။

“ဒီနှစ် မိုးစပါးက စထွက်နေပါပြီ ရာသီဥတုကလည်း ဆိုးဆိုးရွားရွားမရှိတဲ့အတွက် ထွက်ရှိမှုနှုန်း ကောင်းမှာဖြစ်တယ်၊ အခုလည်း စတင်ရိတ်သိမ်းနေပါပြီ အရည်အသွေးကလည်း ကောင်းတာကြောင့် နိုင်ငံတော်က တင်း ၁၀၀ ကို ငါးသိန်း သတ်မှတ်ထားပေမယ့် အနိမ့်ဆုံးဈေး ကျပ်ခြောက်သိန်းဝန်းကျင်လောက်နဲ့ ရောင်းချရမယ်လို့ မျှော်လင့်ပါတယ်” ဟု ပုသိမ်ကြီးမြို့နယ်မှ တောင်သူ ဦးသိန်းက ပြောသည်။

ပုသိမ်ကြီးမြို့နယ်တွင် ရွှေသွယ်ရင်၊ မီးတောက်နှင့် ပုလဲသွယ်စပါးမျိုးများကို အဓိက စိုက်ပျိုးထားရှိပြီး ဇွန်လဒုတိယပတ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ သက်ကြီးစပါးများ မှလွဲ၍ ကျန်သောစပါးမျိုးပေါင်းစုံ ထွက်ရှိလာတော့မည်ဖြစ်သောကြောင့် ယခုကဲ့သို့ မျှော်လင့်နေကြခြင်းဖြစ်သည်။

သို့ရာတွင် လက်ရှိအခြေအနေမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှဆန်များကို ဈေးချယ်ယူနေခြင်းနှင့် နယ်ပေါင်းစုံမှ စပါးများ ထွက်ရှိလာတော့မည်ဖြစ်ခြင်းကြောင့် ဈေးနှုန်းကောင်းရရှိနိုင်ရန် မလွယ်ကူကြောင်း မန္တလေးတိုင်းဒေသကြီး ဆန်စပါးကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်က ပြောသည်။ “ဧရာဝတီတိုင်းက မိုးစပါးတွေ ထွက်ရှိခဲ့ပြီးပေမယ့် ဈေးကွက်ထဲမှာ ငါးသိန်းဝန်းကျင်လောက်နဲ့ပဲ ရောင်းချနေရတယ်၊ ဝယ်သူလည်း သိပ်မရှိဘူး၊ တရုတ်နိုင်ငံဘက်ကို တင်ပို့ရာမှာ သူတို့ ပေးတဲ့ဈေးနဲ့ မရောင်းနိုင်တော့ တင်ပို့မှုနည်းနေတယ်၊ ဒါကြောင့် ဒီနှစ်စပါးဈေးက သိပ်မကောင်းနိုင်ဘူး” ဟု ၎င်းက ပြောသည်။

သင်္ကြန်မတိုင်ခင်အချိန်က ဆန်ဈေးနှုန်းများမှာ ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၂၅၀၀၀ ခန့်ရှိခဲ့ပြီး သင်္ကြန်ပြီးချိန်တွင် ကျပ် ၂၄၀၀၀ အထိ ကျဆင်းလာခဲ့ကြောင်း၊ ယခု မေလစတုတ္ထပတ်တွင် ကျပ် ၂၃၀၀၀ ဝန်းကျင်ခန့်အထိ ဈေးနှုန်းဆက်လက်ကျဆင်းလျက်ရှိကြောင်း၊ လက်ရှိအနေအထားအရ နယ်ပေါင်းစုံမှ စပါးများလည်း ထွက်ရှိလာတော့မည်ဖြစ်သောကြောင့် စပါးဈေးမှာ လတ်တလောတွင် အကျဘက်သို့သာ ဦးတည်နိုင်ကြောင်း ဆန်စပါးကုန်သည်များက သုံးသပ်ထားကြသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)



ပုဂံ ဘုရားစေတီပုထိုးများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ညောင်ဦး၊ မေ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ အရာထမ်း၊ အမှုထမ်းများနှင့် မီးမလောင်ကျောင်းအနီးတွင် ယာယီဈေးရောင်းချလျက်ရှိသော ဈေးသည်

များ ပူးပေါင်း၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ သန့်ရှင်းသာယာလှပစေရေးအတွက် ဘုရားစေတီပုထိုးများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ မေ ၂၆ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ အရာထမ်း၊

အမှုထမ်းများနှင့် မီးမလောင်ကျောင်းအနီး ယာယီဈေးရောင်းချလျက်ရှိသော ဈေးသည်များက ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ဘုရားအမှတ် ၁၆၀၄၊ ၁၆၀၅၊ ၁၆၀၇၊ ၁၆၀၈၊ ၁၆၀၉၊ ၁၆၁၁နှင့် ၁၆၁၁ - က တို့၌ ဘုရားပရိပုဏ်အတွင်း၊ အပြင်နှင့် အနီးဝန်းကျင်

ရှိ ချွန်နွယ်ပိတ်ပေါင်းများကို ရှင်းလင်းခြင်း၊ မြက်များ ရှင်းလင်းခြင်းနှင့် အမှိုက်လှဲခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်နှင့် တာဝန်ရှိသူများအဖွဲ့က ကြည့်ရှုအားပေးခဲ့သည်။

ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသသည် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များ စိတ်ဝင်တစားဖြင့် အမြဲဝင်ရောက်လည်ပတ်လျက်ရှိသည့် နေရာတစ်ခုဖြစ်၍ ထိုသို့ ဝင်ရောက်လည်ပတ်ရာတွင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသရှိ ဘုရားစေတီပုထိုးများ သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ဖူးမြော်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ပုဂံ ညောင်ဦးမြို့ဝေါ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် အခြားသော ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များက စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)

နမ့်ဆန်မြို့မှ လက်ဖက်တောင်သူများအား သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း ပို့ချ

နမ့်ဆန်၊ မေ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းတို့ ပူးပေါင်း၍ လက်ဖက်တောင်သူများအား သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း သင်တန်းကို မေ ၂၇ ရက်က ဖွင့်လှစ်ပို့ချခဲ့သည်။

နမ့်ဆန်မြို့ မြို့မရိုဏ်းချပ်ကျောင်းတိုက်၌ ဖွင့်လှစ်သည့် သင်တန်းဖွင့်ပွဲတွင် လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း နာယက ဦးစိုးမောင်က ဓာတ်မြေဩဇာသုံးစွဲရန်အတွက် နည်းလမ်းကောင်းများ၊ ဓာတုဆေးဝါးပစ္စည်းများ အသုံးပြုခြင်းဖြင့် ယခုလတ်တလောအချိန်တွင် အန္တရာယ်မဖြစ်သော်လည်း အချိန်ကာလ ကြာမြင့်လာလျှင် ကင်ဆာရောဂါများ ဖြစ်ပွားလာနိုင်ကြောင်းနှင့် မိမိတို့စိုက်ပျိုးထားသည့် လက်ဖက်ပင်များ ကောင်းမွန်လာစေရန် သဘာဝမြေဩဇာသုံးစွဲမှုသည် လွန်စွာအရေးပါကြောင်း မှာကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးမန်နေဂျာ ဦးစိုင်းတိုးတိုးက သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်၊ သဘာဝမြေဩဇာ သုံးစွဲခြင်းဖြင့် စိုက်ပျိုးသည့်သီးနှံများ ပိုမိုကောင်းမွန်လာပြီး မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးနိုင်ပုံနှင့် လက်ဖက်အထွက်နှုန်း တိုးလာနိုင်ပုံများကို ပညာပေးပြောကြားသည်။

အဆိုပါသင်တန်းသို့ နမ့်ဆန်မြို့နယ်အတွင်း ကျေးရွာများမှ လက်ဖက်တောင်သူများ

တက်ရောက်ပြီး သင်တန်းတွင် လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ တာဝန်ရှိသူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)



ရမည်းသင်းမြို့နယ်၌ ကျေးရွာချင်းဆက်လမ်းဖွင့်

ရမည်းသင်း၊ မေ ၂၀

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်မှ ကျေးရွာချင်းဆက် မိစာလမ်းဖွင့်ပွဲကို မေ ၂၇ ရက်က ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် မြို့နယ် လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ ဦးမျိုးမြင့်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ ကျေးရွာချင်းဆက်လမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်းမှ ပံ့ပိုးငွေ ကျပ်သိန်း ၁၄၀ အကုန်ကျခံ ဆောင်ရွက်ခဲ့ပြီး လမ်းအရှည် ၁၀၉၃၇ ပေ၊ အကျယ် ၁၄ ပေရှိကြောင်း၊ ထိုလမ်းကြောင့် ရမည်းသင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုချောမွေ့အဆင်ပြေစေကြောင်း သိရသည်။

ဘိုဘို(မလှိုင်)

ကင်းထောက်အဖွဲ့ချုပ်၏ အရေးပေါ်အသက်ကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခြေခံသင်တန်းဆင်း

ရန်ကုန် မေ ၂၀

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အရေးပေါ်အသက်ကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု (အခြေခံ)သင်တန်းဆင်းပွဲကို မေ ၂၅ ရက်က ရန်ကုန်ပညာရေးတက္ကသိုလ် ပင်မခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံ ကင်းထောက်ကော်မတီဥက္ကဋ္ဌ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညိုနှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ် (YRO) အနောက်ပိုင်းခရိုင်မှူး ဦးလွင်မောင်တို့က အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်အေးအေးမြင့်နှင့် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဒေါ်ပြုံးပြုံးအောင်၊ ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်မှ ခရိုင်မှူးများက သင်တန်းနည်းပြများနှင့် သင်တန်းထူးချွန်ဆုရ သင်တန်းသားများအား တစ်ဦးချင်းနှင့် အဖွဲ့လိုက်ဆုများ ပေးအပ်ချီးမြှင့်ပြီးနောက် သင်တန်းသား သင်တန်းသူများက အရေးပေါ် အသက်ကယ်ဆယ်နည်းများ လက်တွေ့သရုပ်ပြကြသည်။

အဆိုပါသင်တန်းသို့ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်နှင့် ကောလိပ်များမှ တက္ကသိုလ်ကင်းထောက်အဖွဲ့ဝင် ကျောင်းသားကျောင်းသူ ၇၀ တက်ရောက်ခဲ့ပြီး သင်တန်းကာလ ငါးရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်မှ သင်တန်းနည်းပြများက အရေးပေါ် အသက်ကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခြေခံနည်းစနစ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

(မြန်မာ့အလင်း)

မန္တလေး မဟာအောင်မြေမြို့နယ် ရပ်ကွက်ပေါင်းစုံအသက် ၂၁ အောက် ဘောလုံးပြိုင်ပွဲဖွင့်

မန္တလေး၊ မေ ၂၀

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးမဟာအောင်မြေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဗလား ရပ်ကွက်ပေါင်းစုံ အသက် ၂၁ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို မေ ၂၆ ရက်က မဟာအောင်မြေမြို့နယ် အားကစားကွင်း၌ ကျင်းပခဲ့သည်။

ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် လွှတ်တော်ကိုယ်စားလှယ်များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား ဝန်ကြီး ဦးမျိုးသစ်က အမှာစကားပြောကြားကာ ဘောလုံးအသင်းများမှ အားကစားသမားများက အားကစားအဓိဋ္ဌာန်များ ရွတ်ဆိုသည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက အားကစားသမားများအား လိုက်လံနုတ်ဆက်ခဲ့သည်။

ထို့နောက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်ခဲ့သည့် ၁၆ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဝင်းဝင်းအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ အလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို တာဝန်ရှိသူများက လက်ခံရယူခြင်း အစီအစဉ်များ ဆက်လက်ပြုလုပ်ပြီးနောက် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် တိုင်းဒေသကြီး ဂူရှူးအဖွဲ့က အားကစားသရုပ်ပြခြင်း၊ တိုင်းဒေသကြီး မြန်မာ့သိုင်းအဖွဲ့က အားကစားသရုပ်ပြခြင်းနှင့် အဆိုတော် မေခလားနှင့် အခြားအဆိုတော်များက တေးဂီတများနှင့် ဖျော်ဖြေခြင်း အစီအစဉ်များကို ဆက်လက်ပြုလုပ်ခဲ့သည်။ ဖွင့်ပွဲသို့ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အားကစားသမားများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များအသင်းနှင့် သုခုမအနုပညာရှင် FC အသင်းတို့ ယှဉ်ပြိုင်ကစားရာ သုခုမအနုပညာရှင်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ခင်ခင်ဝင်း(ပညာရေး)

မြန် မာ့ ရိုး ရာ အား က စား

ဒုတိယအကြိမ် နေပြည်တော်မှာ ယှဉ်ပြိုင်ထိုးသတ်မယ့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံ (WLC)ခါးပတ်လှပွဲ ဘယ်သူတွေ အပြန်လမ်းလှကြမလဲ

သတင်းဆောင်းပါး - မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ - မင်းထက်

မြန်မာ့ရိုးရာလက်ဝှေ့ကို ပုံစံသစ်၊ အသွင်သစ်၊ အမြင်သစ်များနဲ့ သူမတူတဲ့ထွက်ကာ မှတ်တမ်းသစ်ရေးထိုးနေသော မြန်မာလက်ခမောင်းရဲ့ World Lethwei Championship (WLC) ပဉ္စမမြောက် ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ပြိုင်ပွဲကြီး ကျင်းပတော့မှာဖြစ်ပါတယ်။ မြန်မာလက်ခမောင်းအဖွဲ့အနေနဲ့ ပြိုင်ပွဲကြီးကို WLC-5 (KNOCKOUT WAR) လို့ အမည်ပေးပြီး လာမယ့်ဇွန် ၂ ရက် (စနေနေ့) ညနေ ၅ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)မှာ ဒုတိယအကြိမ်ကျင်းပတော့မှာပါ။ ယခုအကြိမ်ဟာ မြန်မာလက်ခမောင်းအနေနဲ့ နေပြည်တော်မှာ ကျင်းပတာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ဇေဇာတ်ဝါရီ ၁၇ ရက်က အဆိုပါ အားကစားရုံကြီးမှာ မြန်မာလက်ခမောင်းအဖွဲ့ရဲ့လေးကြိမ်မြောက် WLC-4 ပြိုင်ပွဲကြီးကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ ယခု နေပြည်တော်မှာ ဒုတိယအကြိမ် ကျင်းပမယ့် မြန်မာလက်ခမောင်းရဲ့ ငါးကြိမ်မြောက် WLC-5 ပြိုင်ပွဲမှာတော့ စုစုပေါင်း တွဲဆိုင်ခန့်ခွဲဆိုင် ထည့်သွင်းထားပြီး ချန်ပီယံခါးပတ်လှပွဲနဲ့ပွဲ ပါဝင်လာတာကြောင့် ဘယ်သူတွေ အပြန်လမ်းလှမယ်ဆိုတာကို ရိုးရာလက်ဝှေ့ချစ်ပရိသတ်တွေအနေနဲ့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။



ကမ္ဘာ့လက်ဝှေ့ချန်ပီယံခါးပတ်လှပွဲ မစ်ဒယ်ဝိတ်တန်းတွင် ထိုးသတ်မည့် စောဘဦး(မြန်မာ)နှင့် အာသာဆာလာဒိုက်(ပိုလန်)

မြန်မာလက်ခမောင်းအဖွဲ့ ပဉ္စမအကြိမ်ကျင်းပမယ့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရစ် (WLC-5) ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်တန်း ၆၇-၇၁ ကီလိုတန်း ကမ္ဘာ့ချန်ပီယံခါးပတ်လှပွဲအဖြစ် ပိုလန်နိုင်ငံသား အာသာဆာလာဒိုက်နဲ့ မြန်မာနိုင်ငံမှ စောဘဦး (တောင်ကလေး) တို့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်သလို ဒုတိယချန်ပီယံခါးပတ်လှပွဲကတော့ လိုက်ဝယ်တာဝိတ်တန်း၆၀-၆၃ ဒဿမ ၅ ကီလိုတန်းမှာ ပြည်တွင်းလက်ဝှေ့ကျော်များဖြစ်တဲ့ စောဒါဝိတ် (တောင်ကလေး)နဲ့ ကျော်ဇင်လတ်(သထုံ)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမှာပါ။ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလှမယ့် ပိုလန်နိုင်ငံသား အာသာဆာလာဒိုက်ဟာ မြန်မာလက်ခမောင်းရဲ့ပထမဆုံးကျင်းပတဲ့ WLC-1 မှာ စိုးလင်းဦးနဲ့ ထိုးသတ်ရာမှာ အမှတ်နဲ့ခဲ့ပြီး WLC-3 ပြိုင်ပွဲမှာတော့ အဲလက်စ်ဘာဘီရယ် (ရိုမေးနီးယား)ကို အမှတ်နဲ့ ထပ်မံအနိုင်ရခဲ့လို့ အခုလိုချန်ပီယံခါးပတ်လှပွဲကို တက်ရောက်လာတာဖြစ်ပါတယ်။

ဆာလာဒိုက်ဟာ ကြားကာလမှာ စိုးလင်းဦးနဲ့ ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံမှာ မကျေပွဲ ပြန်ခဲ့ပါသေးတယ်။ အဲဒီပွဲမှာလည်း စိုးလင်းဦးကို အသာစီးသရေ ထိုးသတ်နိုင်ခဲ့တဲ့သူပါ။ ဆာလာဟာ အရပ်အမောင်းကောင်းပြီး ဒူး၊ တံတောင်ရိုက်ချက်တွေကလည်း သူမတူကောင်းမွန်သလို ပွဲချိန်တွင်းမှာ တစ်ဖက်ပြိုင်ဘက် ပေါ်မူတည်ပြီး ကောင်တာ၊ ဖိုက်တာပြောင်းလဲယှဉ်ပြိုင်ကစား အိမ်ရှင်ပြိုင်ဘက်ဖြစ်ပါတယ်။ ကောင်တာပိုင်း ကောင်းမွန်သလို၊ ဖိုက်တာဘက် ပြောင်းလဲကစားရာမှာလည်း လျင်မြန်ဖျတ်လတ်မှုရှိသော လက်ဝှေ့ကျော်တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာ့ရိုးရာလက်ဝှေ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ သုံးပွဲစလုံးမှာ အသာစီးရထားတာဖြစ်ပြီး ဒီခါးပတ်လှပွဲမှာလည်း အိမ်ရှင်ပြိုင်ဘက် စောဘဦးကို နောက်ကောက်နဲ့ အနိုင်ယူကာ ချန်ပီယံဆုကို ရင်ဝယ်ပိုက် ပြန်မယ်လို့ ကြိုးဝါးနေပါတယ်။

မှတ်တမ်းတစ်ခုရေးထိုးနိုင်ဖို့ ကြိုးပမ်း

“လက်ဝှေ့သမားတစ်ယောက်အနေနဲ့ လေ့ကျင့်မှုကတော့ အမြဲမပြတ် ရှိပါတယ်။ ဒါပေမယ့် ဒီပွဲအတွက်ကတော့ ခါးပတ်လှပွဲဖြစ်တော့ ပိုပြီးအပြင်းအထန် လေ့ကျင့်ဖြစ်ပါတယ်။ ဒီပွဲဟာ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံခါးပတ်ကို လုရမှာဖြစ်တော့ ကြံ့ခိုင်မှု၊ သက်လုံပိုင်းဆိုင်ရာနဲ့ မြန်နှုန်းကအစ အကောင်းမွန်ဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ကို လာကစားတဲ့ ပြည်ပနိုင်ငံသားတစ်ဦးအနေနဲ့ သမိုင်းဝင်တဲ့

မှတ်တမ်းသစ်ကို ရေးထိုးချင်တာကြောင့် ဒီပွဲမှာရာနဲ့နဲ့ပြည့်အောင်နိုင်မှုရကာ ချန်ပီယံခါးပတ်ပိုင်ဆိုင်ပြီး အပြန်လမ်းလှအောင်တော့ ကြိုးစားယှဉ်ပြိုင်ထိုးသတ်သွားမှာပါ။ ဒီပွဲမှာ နောက်ကောက်နဲ့ အနိုင်ရအောင် အထူးပြင်ဆင်ထားပါတယ်။ လက်ဝှေ့ပွဲတိုင်းကို မထိုးခင် တစ်ဖက်ပြိုင်ဘက်ကို အမြဲလေ့လာဖြစ်ပါတယ်။ ဒါကြောင့် စောဘဦးရဲ့ပြိုင်ပွဲတော်များများကို ကြည့်ပြီးပြင်ဆင်ထားပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ဟာ တခြားလက်ဝှေ့တွေနဲ့မတူတဲ့ တိုက်ခိုက်ရေးတစ်ခုဖြစ်တာကြောင့် မှတ်တမ်းတစ်ခုရေးထိုးနိုင်ဖို့ ကြိုးပမ်းသွားမှာပါ”ဟု ပွဲကြိုပြင်ဆင်ထားမှုတွေကို မီဒီယာများနဲ့ တွေ့ဆုံစဉ်မှာ ဆာလာဒိုက်က ပြောကြားခဲ့ပါတယ်။

ပြည်ပပါမသွားအောင် အထူးကြိုးစားယှဉ်ပြိုင်သွား

ဆာလာဒိုက်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ပြည်တွင်းလက်ဝှေ့ကျော် တောင်ကလေးကလပ်မှ စောဘဦးကတော့ WLC- 1 မှာ သွေးသစ်ဝင်းလှိုင်ကို အမှတ်နဲ့ ရှုံးနိမ့်ထားပြီး WLC- 4 မှာတော့ သပြေညိုကို အမှတ်နဲ့ အနိုင်ယူထားတဲ့ လက်ဝှေ့ကျော်တစ်ဦးဖြစ်ပါတယ်။ စောဘဦး(တောင်ကလေး)ဟာ အထူးသဖြင့် လက်သီးနဲ့ တစ်ဖက်ပြိုင်ဘက်တွေကို စိုးမိုးနိုင်မှုများခဲ့သလို သူ့ရဲ့ညာလက်သီးပါဝါဟာ ပြိုင်ဘက်တိုင်း သတိထားရတဲ့ လက်ဝှေ့ကျော်တစ်ဦးဖြစ်ပါတယ်။ လက်ဝှေ့အားကစားအပေါ် ကြိုးစားအားထုတ်မှု ကောင်းမွန်သလို ကောင်တာထက် ဖိုက်တာကို အားသန်တဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီပွဲမှာတော့ တစ်ဖက်ပြိုင်ဘက် အာသာ ဆာလာဒိုက်ရဲ့ အရပ်အမောင်းကောင်းမှုကို အခွင့်ကောင်းယူပြီး အောက်ပိုင်းမြှိုနိုင်ဖို့ ခြေကန်ချက်ကို အထူးပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဒီကမ္ဘာ့ချန်ပီယံခါးပတ်လှပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံခါးပတ်ကို ပြည်ပပါမသွားအောင် အထူး ကြိုးစားယှဉ်ပြိုင်သွားမယ်လို့လည်း ကြိုးဝါးနေသူတစ်ဦးဖြစ်ပါတယ်။

အလဲထိုးသွားဖို့ ပြင်ဆင်ထား

ပွဲကြိုစာနယ်ဇင်း ရှင်းလင်းပွဲမှာတော့ စောဘဦး (တောင်ကလေး)က “ဒီပွဲမှာမြန်မာ့ဂုဏ်ဆောင်နိုင်အောင်နဲ့ ခါးပတ်ရအောင် ကြိုးစားယှဉ်ပြိုင်ထိုးသတ်သွားမှာပါ။ ပိုင်ဆိုင်ခွင့်ရမယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားပါတယ်။ ဆာလာဒိုက်ပွဲတွေ အတော်တော်များများ လေ့လာထားပါတယ်။ ကိုစိုးလင်းဦးနဲ့ ထိုးတုန်းကဆိုရင် သူက ဖိုက်တာရော၊ ကောင်တာရော ပြောင်းလဲကစားသွားတာတွေရတယ်။ ကိုစိုးလင်းဦး

ကလည်း ဖိုက်တာပဲအားသန်တာဆိုတော့ သူ့အတွက် အဲဒီပွဲမှာ အကြိုက်ဖြစ်သွားတယ်။ ကျွန်တော်ကတော့ အလဲထိုးပြီး သူ့ကိုအနိုင်ယူဖို့ ပြင်ဆင်ထားပါတယ်။ သူက လက်တံလည်း ရှည်တယ်။ အရပ်အမောင်းလည်းကောင်းတယ်။ တံတောင်တိုက်ကွက်တွေလည်း ကောင်းတော့ ကျွန်တော်က အရပ်နိမ့်တဲ့အတွက် အဓိက အောက်ပိုင်းမြှိုပြီးတော့ အလဲထိုးသွားဖို့ ပြင်ဆင်ထားပါတယ်။ သက်လုံပိုင်းဆိုင်ရာကအစ အကောင်းဆုံးဖြစ်အောင်တော့ ကြိုတင်ပြင်ဆင်ထားပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံခါးပတ်ကို ပြည်ပနိုင်ငံခြားသားလက်ထဲကို လွယ်လင့်တကူတော့ ထည့်ပေးလိုက်မှာ မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

သတိလုံးသတ်ပေါက်စုံလင်သော လက်ဝှေ့ကျော်

ဒုတိယချန်ပီယံခါးပတ်လှပွဲဖြစ်တဲ့ လိုက်ဝယ်တာဝိတ်တန်း ချန်ပီယံခါးပတ်လှပွဲမှာ ယှဉ်ပြိုင်ထိုးသတ်မယ့် စောဒါဝိတ် (တောင်ကလေး)ကတော့ WLC-4 ဆီမီးဖိုင်နယ်မှာ ပြည်တွင်း လက်ဝှေ့ကျော် ပတ်ကျော်လင်းနိုင်ကို ပထမအချိန်မှာပဲ အလဲထိုးနဲ့ အနိုင်ရခဲ့တဲ့ လက်ဝှေ့ကျော်တစ်ဦးပါ။ စောဒါဝိတ်ဟာ အရပ်အမောင်း အနည်းငယ်ပုသော်လည်း သတိလုံး သတ်ပေါက်စုံလင်သော လက်ဝှေ့ကျော်တစ်ဦးဖြစ်သလို အထူးသဖြင့် သူ့ရဲ့တောင်ရိုက်ချက်များဟာ ပြိုင်ဘက်တိုင်း ဂရုစိုက်ရတဲ့ လက်ဝှေ့ကျော်တစ်ဦးဖြစ်ပါတယ်။ ကပ်တံတောင်ရိုက်ချက်များကောင်းသလို လက်သီးပါဝါဟာလည်း ပြိုင်ဘက်တိုင်းရဲ့မျက်နှာနဲ့ လက်ဝှေ့ကြိုးပိုင်းကြမ်းပြင် ထိစပ်စေခဲ့တာ ဒုန့်ဒေးပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် စောဒါဝိတ်ကတော့ ပြိုင်ပွဲအတွက် ရင်ခန့်နေရပြီး အထူးသဖြင့် WLC ခါးပတ်ပိုင်ရှင်ဖြစ်ဖို့ကို ကြိုတင်ရင်ခန့်နေပါတယ်လို့ ရင်တွင်းခံစားမှုကို ထုတ်ဖော်ပြောထားပါတယ်။

တယ်။

သထုံကလပ်မှာပဲ လေ့ကျင့်နေ

စောဒါဝိတ်နဲ့ ချန်ပီယံခါးပတ်ကို ယှဉ်ပြိုင်ထိုးသတ်လုမယ့် ကျော်ဇင်လတ်(သထုံ)ကတော့ ပြီးခဲ့တဲ့ WLC-4 မှာ ဗထူးမောင် (ရတနာပုံ)ကို တတိယအချိန်မှာ အလဲထိုးနဲ့ အနိုင်ရခဲ့တဲ့ လက်ဝှေ့ကျော်တစ်ဦး ဖြစ်ပါတယ်။ ကျော်ဇင်လတ်ဟာ အရပ်အမောင်းမြင့်သလို တံတောင်ရိုက်ချက်မှာလည်း အံ့မခန်းကောင်းမွန်သေသပ်သော လက်ဝှေ့ကျော်တစ်ဦးပါ။ မြန်မာနိုင်ငံ အလွတ်တန်းချန်ပီယံဟောင်း ရွှေဝါထွန်းရဲ့ တူအရင်းတစ်ဦးဖြစ်သလို လတ်တလောမှာလည်း ဦးလေးဖြစ်သူရဲ့ သထုံကလပ်မှာပဲ လေ့ကျင့်နေသူတစ်ဦးဖြစ်ပါတယ်။ ဒီပွဲမှာတော့ WLC ချန်ပီယံခါးပတ်ကိုပိုက်ပြီး သထုံကို ပြန်ဖို့ ကြွေးကြော်နေပါတယ်။

ဘက်ပေါင်းစုံ ပြင်ဆင်ထား

ပွဲကြိုပြင်ဆင်ထားမှုနဲ့ ပတ်သက်ပြီး ကျော်ဇင်လတ်(သထုံ)က “ဒီပွဲအတွက် အချိန်ယူပြင်ဆင်ထားပါတယ်။ ပြိုင်ဘက်ကို အလေးထားရမှာက လက်သီး၊ တံတောင်ကိုပါ။ အခုလို WLC ခါးပတ်လှပွဲ ရုတ်တရက်ထိုးရမယ်ဆိုတော့ အတော်လေးပျော်ပါတယ်။ ပြင်ဆင်ချိန် တစ်လကျော်ပဲ ရှိခဲ့ပေမယ့် သထုံကို ခါးပတ်ယူပြီး ပြန်မှာပါ။ ဒီပွဲမှာ အလဲထိုးလို့ မပြတ်ရင် အမှတ်ပေးပွဲဖြစ်တော့ ထိန်းထိုးပြီး အမှတ်ယူသွားမှာပါ။ ကြိုတင်ပြင်ဆင်မှုအနေနဲ့ကတော့ လက်သီး၊ ခြေထောက်၊ တံတောင်အပါအဝင် သက်လုံပိုင်းဆိုင်ရာကအစ ဘက်ပေါင်းစုံ ပြင်ဆင်ထားပါတယ်။ တစ်ကွက်ကောင်း လေ့ကျင့်တာတော့ မလုပ်ပါဘူး”ဟု မီဒီယာများအား ရင်ဖွင့်ခဲ့သည်။

မြန်မာလက်ခမောင်းရဲ့ ပဉ္စမမြောက် ခြေလှမ်းဖြစ်တဲ့ WLC- 5 ပြိုင်ပွဲမှာ အခြားပွဲစဉ်တွေကတော့ စူပါမစ်ဒယ်



မြန်မာပြည်ချန်ပီယံခါးပတ်လှပွဲ လိုက်ဝယ်တာဝိတ်တန်းတွင် ယှဉ်ပြိုင်ထိုးသတ်မည့် စောဒါဝိတ်နှင့် ကျော်ဇင်လတ်

အထင်သေးလို့မရ

“ဒီပွဲအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်ထားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံယုံကြည်ကြည်နဲ့ အနိုင်ထိုးမယ်လို့လည်း ရည်ရွယ်ထားပါတယ်။ ကျွန်တော်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ကျော်ဇင်လတ်ကလည်း ပြိုင်ဘက်ကောင်းတစ်ဦးပါ။ သူ့ကို အထင်သေးလို့မရပါဘူး။ ဒီချန်ပီယံခါးပတ်လှပွဲက တိုအရင်က ခါးပတ်ပွဲတွေထက် ပိုရင်ခန့်ရပါတယ်။ ကြိုတင်ပြင်ဆင်ချိန်လည်းရတော့ ဒီပွဲမှာ တိုက်စစ်ဖွင့်ကစားသွားမှာပါ။ အရင်စိန်ခေါ်ပွဲတွေလို ပုံမှန်ထိုးသွားမှာတော့ မဟုတ်ပါဘူး။ ဒီပွဲမှာ ဖိုက်တာတစ်ဦးအနေနဲ့ပဲ ယှဉ်ပြိုင်ထိုးသတ်ပြီး အနိုင်ယူဖို့ စိတ်ကူးထားပါတယ်။ အထူးသဖြင့် လက်သီးပိုင်းဆိုင်ရာကို အထူးပြင်ဆင်ခဲ့ပါတယ်”လို့ မီဒီယာများအား ရင်ဖွင့်ခဲ့ပါ

ဝိတ်တန်းမှာ စောဇမန်း(မြန်မာ)နဲ့ မိုက်ကယ်ဘာဒါတို့ (ဩစတြေးလျ)၊ ဝယ်တာဝိတ်တန်းမှာ သပြေညို (Adventure) နဲ့ ဖိုးလပြည့် (ရွှေဇွဲ)၊ လိုက်ဝိတ်တန်းမှာ အန်တိုနီယို အယ်ဘာတိုဇာရီရာနဲ့ မိုက်ရိုင်း၊ ဖယ်သာဝိတ်တန်းမှာရွှေနဒီ (မြန်မာ)နဲ့ နီဆရီပေါ (ကမ္ဘောဒီးယား)၊ လိုက်ဝယ်တာဝိတ်တန်းမှာ ဘောထူးအောင် (တော်ဝင်ရိုးရာ)နှင့် လက်သီးမိုးတို့ ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်သလို ပြိုင်ဆိုင်မှုပြင်းထန်ပြီး ရေကုန်ရေခန်း ယှဉ်ပြိုင်ထိုးသတ်ကြမယ့် အဓိက ချန်ပီယံခါးပတ်လှပွဲနစ်ပွဲမှာလည်း ဘယ်သူတွေ အပြန်လမ်းလှမည်ကို ရိုးရာလက်ဝှေ့ချစ်ပရိသတ်များ မင်းနေပြည်တော်အောင်မြေ၌ စောင့်မျှော်ကြည့်ရှုကြရတော့မည်ဖြစ်ပါကြောင်း။ ။

အဖျောက်မြို့နှင့် ပိဋကတ်ကျောက်စာများ

မောင်သာ(ရှေးဟောင်းသုတေသန)

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက်မြို့ရှိ အင်းဝ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ ဦးစီး ထူထောင်သည့် ပဏ္ဍိတဓမ္မ စာကြည့်တိုက်ဖွင့်ပွဲသို့ တက်ရောက်ရန် အဖျောက်မြို့သို့ ရောက်ရှိခဲ့ပါသည်။

အဖျောက်မြို့ အမှတ်(၁)ရပ်ကွက်တွင် တည်ရှိသည့် အင်းဝ ကျောင်းတိုက်ကို မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ် (ခရစ်နှစ် ၁၈၇၄ ခုနှစ်)တွင် တည်ထောင်ခဲ့ပြီး ကျောင်းတိုက်အတွင်း တည်ဆောက်ထားသည့် နှစ်ထပ် အုတ်တိုက်ကြီးသည် သက်တမ်း ၁၄၄ နှစ် ကျော်လွန်ခဲ့ပြီဖြစ်သည်။ ဆဋ္ဌသင်္ဂါယနာတင်ပွဲ၏ ဆဋ္ဌသံဂီတိ ဩဝါဒစရိယဆရာတော် တစ်ပါးဖြစ်ကာ ဟိတောပဒေသကျမ်းကို မြန်မာပြန်ဆိုခဲ့သည့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာစာရသည် အင်းဝကျောင်းတိုက်ကြီးတွင် ပျံလွန်တော်မူချိန်အထိ သီတင်းသုံးခဲ့သည်။ ယခုအချိန်တွင် အင်းဝရှေးဟောင်းကျောင်းတော်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ထားပြီး ဆရာတော်ဦးပဏ္ဍိတက စီမံအုပ်ချုပ်လျက်ရှိသည်။ ကျောင်းတိုက်ဝင်းအတွင်း၌ ဖွင့်လှစ်ထားသည့် ပဏ္ဍိတဓမ္မစာကြည့်တိုက်ကို ဆရာတော်၏ ဦးဆောင်မှုဖြင့် ဒေါ်အေးကြည်၊ ဒေါ်ထွေးကြည်နှင့် တူ၊ တူမများက လှူဒါန်းတည်ဆောက်ခဲ့သည်။

တိုက်ကြီးနှင့် အဖျောက်

တိုက်ကြီးမြို့သည် မြန်မာ့သမိုင်းတွင်ထင်ရှားသည့် အင်းဝ-ဟံသာဝတီ နှစ်၄ဝ ကြာစစ်ပွဲအတွင်းက မွန်ခံတပ်မြို့တစ်မြို့ဖြစ်ခဲ့ပြီး ဗြိတိသျှတို့ မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးချိန်တွင် အုပ်ချုပ်ရေးရုံးစိုက်သည့် စီရင်စုတစ်ခုအဖြစ် တည်ရှိခဲ့သည်။ ရန်ကုန်-ပြည် မီးရထားလမ်းကို ၁၈၇၆ ခုနှစ်တွင် ဖောက်လုပ်ခဲ့စဉ် တိုက်ကြီးကုန်းရွာ၌ မီးရထားဘူတာ ဖွင့်လှစ်ခဲ့ကာ နောက်ပိုင်းတွင် မီးရထားဘူတာရုံကို တိုက်ကြီးကုန်းမှ မြောက်ဘက် နှစ်မိုင်အကွာရှိ ရှမ်းစုရွာသို့ ပြောင်းရွှေ့ခဲ့၍ တိုက်ကြီးဘူတာဟု အမည်ပေးခဲ့သည်။ ၁၈၉၆ ခုနှစ်တွင် တိုက်ကြီးဘူတာရှိသည့် ရှမ်းစုသို့ မြို့ပိုင်ရုံးကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာမှ တိုက်ကြီးမြို့အဖြစ်သို့ ပြောင်းလဲခဲ့သည်။

တိုက်ကြီးမြို့နယ်ကို မြို့သုံးခု၊ ရပ်ကွက် ၂ဝ နှင့် ကျေးရွာအုပ်စု ၇၄ အုပ်စု(ကျေးရွာ ၄၆၂ ရွာ)ဖြင့် ဖွဲ့စည်းထားရာ တိုက်ကြီးမြို့နှင့် ဥက္ကမြို့တို့သည် ရန်ကုန်-ပြည် ကားလမ်းမပေါ်တွင် တည်ရှိနေကြပြီး အဖျောက်မြို့သည် တိုက်ကြီးမြို့မှ အနောက်မြောက်ဘက် ၂၄ မိုင် ကွာဝေးလျက် ရန်ကုန်-ပြည်ကားလမ်း ဥတိုလမ်းခွဲမှ အနောက်ဘက်သို့ တိုက်ကြီး၊ ဥတို၊ ချောင်းသုံးခွ၊ အဖျောက် မော်တော်ကားလမ်းအတိုင်း ၁၅ မိုင် ၅ စာလုံ အကွာတွင် တည်ရှိသည်။ အဖျောက်မြို့သည် ဧရိယာ ၄ဝ ဒသမ ၇၁ စတုရန်းမိုင် ကျယ်ဝန်းကာ သဘာဝဓာတ်ငွေ့ရေနံမြေနှင့် ပိဋကတ်ကျောက်စာများကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ထင်ရှားသည့် နေရာဒေသတစ်ခုဖြစ်သည်။ (အဖျောက်သည် ယခင်က ဇလွန်မြို့နယ်တွင် ပါဝင်ခဲ့သော်လည်း ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်တွင် တိုက်ကြီးမြို့နယ်အောက်မှ မြို့တစ်မြို့ဖြစ်လာခဲ့သည်)

တစ်ချိန်က မွန် ၃၂ မြို့ ဒေသအတွင်း ပါဝင်ခဲ့သည့် အဖျောက်မြို့သည် ရေလမ်းအတိုင်း ဓနုဖြူမြို့မှ အထက်သို့ ၁၄ မိုင်နှင့် ဇလွန်မြို့မှ အောက်သို့ ၁၄ မိုင်အကွာ ဧရာဝတီမြစ်ကမ်းပေါ်တွင် တည်ရှိသည်။ ဧရာဝတီမြစ်သည် အဖျောက်မြို့နှင့် ရေပေါ်သောင်ကျေးရွာအနီးမှ ဖြတ်သန်းကာ မြောက်မှတောင်သို့ စီးဆင်းနေသည်။ ဧရာဝတီ မြစ်ရေကြီးချိန်တွင် အဖျောက်သည် ရေလွှမ်းမိုးခံရသည့်အန္တရာယ်များနှင့် ကြုံတွေ့ရသဖြင့် မြို့ကို မြေသားတစ်တည်ဆောက်ကာ ကာရံထားခဲ့ရပေသည်။

အဖျောက်၏ မူလအမည်သည် ငါးပိဆိပ်ဟုအဓိပ္ပာယ်ရသည့် မွန်ဘာသာစကား အော့ဖဧရာဖြစ်ကာ အဖလောက်ဟု ခေါ်တွင်ခဲ့ရာမှ ကာလရွေ့လျောလာချိန်တွင် အဖျောက်ဟု ပြောင်းလဲခဲ့သည်။ အင်းအိုင်ချောင်းမြောင်းများ ပေါများသည့် နေရာဒေသဖြစ်သောကြောင့် ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ထွက်ရှိသည့်မြို့ဖြစ်ရာ အဖျောက်ငါးရုံခြောက်များသည် လူကြိုက်များသော ရေထွက်ပစ္စည်းတစ်မျိုးဖြစ်ပေသည်။

အဖျောက်မြို့ကို ရပ်ကွက်လေးခုဖြင့် ဖွဲ့စည်းထားပြီး အမှတ်(၄)ရပ်ကွက်ရှိ ပန်းတုံးပိတ်ကျောင်း၊ သီမကျောင်းမှတ်တမ်းအရ ကိုလိုနီခေတ်တွင် တိုက်သူကြီးဦးလူမောင်က အဖျောက်၊ ရင်ဇ၊ အထွဋ်နှင့် ပိုင်ကျုံ တိုက်နယ်လေးခုကို အုပ်ချုပ်ခဲ့သည်။ အဖျောက်သူကြီး ဦးကျော်လှိုင်လက်ထက်တွင် အဖျောက်ကို မြို့ကွက်ရိုက်ခွဲကာ တော်လှန်ရေးကောင်စီခေတ်တွင် အဖျောက်သည် လက်ထောက်မြို့ပိုင်အုပ်ချုပ်သည့်အဆင့် ဖြစ်လာခဲ့သည်။

ယခုအခါတွင် အဖျောက်၌ ၁၆ ခုတင်ဆွဲ တိုက်နယ်ဆေးရုံတစ်ရုံ၊ ရေပေါ်သောင်း၊ လက်ထုတ်ကုန်း၊ ကြွေပုဂံချောင်း၊ အုန်းပင်ကွင်းနှင့်မိုးကုလားကျေးလက်ကျန်းမာရေးဌာနခွဲများ၊ ကျောင်းသားကျောင်းသူ ၁၅၁၅ ဦး ပညာသင်ယူနေသည့် အထက်တန်းကျောင်းတစ်ကျောင်း၊ ပိတုန်းပိတ်အလယ်တန်း



အဖျောက်မြို့ ပိဋကတ်ကျောက်စာတိုက်မှ ကျောက်စာချပ်များ။

ကျောင်းနှင့် ဆိုင်ခန်း ၄၇၅ ခန်းပါရှိသည့် ဈေးရုံတစ်ရုံတို့ကို တည်ဆောက် ဖွင့်လှစ်ထားကာ စည်ကားသာယာသော မြို့တစ်မြို့အဖြစ် တည်ရှိနေပေသည်။

အဖျောက်မြို့၏ ထင်ရှားသော ဘာသာရေးဆိုင်ရာ အဆောက်အအုံတစ်ခုဖြစ်သည့် လောကမာရ်အောင်ဘုရားကြီးနှင့် သံတန်ဆောင်းကြီးတို့သည် အမှတ်(၃)ရပ်ကွက်တွင် တည်ရှိကာ သက်တမ်း နှစ် ၁ဝဝ ကျော်ခဲ့ပြီဖြစ်သည်။

ဝေနေယျသုခလောကမာရ်အောင်ပြည်လုံးကျက်သရေဟု ဘွဲ့အမည်တွင်သည့် ဉာဏ်တော် ကိုးတောင်မြင့်သော ဗုဒ္ဓဆင်းတုရုပ်ပွားတော် သီတင်းသုံးလျက်ရှိသည့် တန်ဆောင်းတော်ကြီး၏ အကျယ်အဝန်းသည် အလျား ပေ ၁၅ဝ နှင့် အနံ ၉၅ ပေဖြစ်သည်။ ယင်းစံကျောင်းတော်ကို မြန်မာမူလက်ရာ စုလစ်မွန်းချွန်များဖြင့် မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ် တော်သလင်းလပြည့်ကျော် ၃ ရက်တွင် စတင်တည်ထားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် နှစ် ၁ဝဝ ပြည့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

စံကျောင်းအတွင်း သီတင်းသုံးနေသည့် ထိုင်တော်မူ စကျင်ကျောက်ဗုဒ္ဓရုပ်ပွားတော်ကို မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ် တန်ခူးလပြည့်ကျော် ၃ ရက်၊ (ခရစ်နှစ် ၁၉၁၆ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်)တွင် စတင်ထုလုပ်ခဲ့သည်။ ရုပ်ပွားတော်ကြီးကို အလှူရှင်ဦးပွကြီး၏ မတည်ငွေ ကျပ် ၁ဝဝဝ အပါအဝင် ကျန်အလှူရှင် ၁၃ဝ ဦးတို့၏ စုပေါင်းအလှူတော် ၄၅၄၄ ကျပ်ဖြင့် ထုလုပ်ပူဇော်ခဲ့သည်။

အဖျောက်မြို့သား အလှူရှင်ဦးပွကြီးကို ၁၈၆၆ ခုနှစ် ဧပြီလ ၂ဝ ရက်က မွေးဖွားခဲ့ပြီး ငယ်စဉ်အခါက ဧရာဝတီမြစ်ရိုးတစ်လျှောက် လှေတစ်စင်းဖြင့် ကုန်စည်ရောင်းဝယ်ဖောက်ကားခြင်းဖြင့် အသက်မွေးခဲ့သည်။ ကျုံတလင်းရွာသူ ဒေါ်မမနှင့် အိမ်ထောင်ပြုကာ ကုန်ရောင်းကုန်ဝယ်လုပ်ငန်းများဖြင့် ကြီးပွားချမ်းသာခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ဗြဟ္မဏကြီးအမည်ရှိ တစ်ထပ်သင်္ဘောကိုတည်ဆောက်ကာ ရန်ကုန်မှ အဖျောက်သို့ ပြေးခွဲခဲ့သည်။

မဟာသံတန်ဆောင်း

အလှူရှင် ဦးပွကြီးနှင့် ဒေါ်မမတို့သည် ဗုဒ္ဓရုပ်ပွားတော် သီတင်းသုံးရန် သံများကို အသုံးပြုထားသည့် ဂန္ဓကုဋ်တိုက်ကို တည်ဆောက်လှူဒါန်းခဲ့ရာ မဟာသံတန်ဆောင်းဟု ထင်ရှားခဲ့သည်။ တန်ဆောင်းကြီးကို သံများဖြင့်သာ တည်ဆောက်ရန် ရည်ရွယ်ခဲ့သဖြင့် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ကိုးထပ်ကြီးဘုရားတန်ဆောင်းကို ဦးစွာလေ့လာခဲ့ပြီး ၁၉၁၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။ သံတန်ဆောင်းအတွင်း ရုပ်ပွားတော်မြတ် ကိန်းဝပ်စံပယ်လျက်ရှိသည့် ဂန္ဓကုဋ်တိုက်သည် အလျား ၇၈ ပေ၊ အနံ ပေ ၃ဝ ရှိသည်။ အတွင်းဂန္ဓကုဋ်တိုက်အမိုး၏ အလယ်တွင် စေတီတော်တစ်ဆူကို တည်ထားခဲ့ရာ လောကမာန်အောင်စေတီတော်ဟုပင် ထင်ရှားခဲ့သည်။

ဦးပွကြီးသည် သံတန်ဆောင်းတော်ကြီး တည်ဆောက်ရာတွင် သံထည်ပစ္စည်းများ တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းကို တရုတ်လူမျိုး ဦးအရူးအားလည်းကောင်း၊ ပန်းရန်ပိုင်းဆိုင်ရာ လုပ်ငန်းများကို အိန္ဒိယလူမျိုး အဒူလာမစ် ခေါ် ဦးမဲဇီအားလည်းကောင်း အပ်နှံခဲ့သည်။

တန်ဆောင်းတော်ကြီးသို့သွားသည့် နတ်လမ်းစောင်းတန်းသည် ၁၂ ဒသမ ၅ ပေကျယ်သည့် ခန်းပွင့် ၃၄ ခု ပါရှိကာ ၄၂၅ ပေရှည်လျားသည်။ ကြမ်းခင်းကို အင်္ဂတေလောင်း၍ သစ်သားမပါဘဲ သံတိုင်၊ သံထောက်၊ သံတန်းများဖြင့်သာ တည်ဆောက်ခဲ့သည့် စောင်းတန်းသည် ကြမ်းခင်းများကို ပြန်လည်ပြုပြင်၍ ကြွေပြားများခင်းထားခြင်းနှင့် အမိုးများ လဲထားခြင်းမှလွဲ၍ မူလလက်ရာအတိုင်း တည်ရှိနေပေသည်။ စောင်းတန်းမှစဉ်ဦးအဝင် အမိုးပေါ်တွင် ပြာသာဒ်သုံးဆင့်ခံလျက် စေတီငယ်တစ်ဆူကိုလည်း တည်ထားခဲ့သည်။

ကုန်းဘောင်မင်းဆက် နဝမမြောက်ဘုရင် မင်းတုန်းမင်း (ခရစ်နှစ် ၁၈၅၃-၁၈၇၈)သည် ခရစ်နှစ် ၁၈၇၁ ခုနှစ်တွင်

ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာ ပိဋကတ်သုံးပုံနှင့် နေတ္တိ၊ မိလိန္ဒပဏ္ဍနှင့် ပေဋကောပဒေသ သုတ်သုံးကျမ်းတို့ကို ရေးထွင်းထားသည့် ကျောက်စာ ၇၂၉ ချပ်ကို မန္တလေးတောင်ခြေရှိ ကုသိုလ်တော်ဘုရားဟု လူသိများသည့် မဟာလောကမာရဇိန်စေတီဝင်းအတွင်း၌ စိုက်ထူခဲ့ရာ ကမ္ဘာပေါ်တွင် အကြီးဆုံးစာအုပ်ဟု ထင်ရှားခဲ့ရုံသာမက မြန်မာနိုင်ငံ၏ပထမဆုံး ကမ္ဘာ့မှတ်တမ်း အမွေအနှစ်(Memory of the World)အဖြစ် ယူနက်စ်ကိုအဖွဲ့က ၂ဝ၁၃ ခုနှစ် ဇွန်လတွင် အသိအမှတ်ပြုခဲ့သည်။

ကျောက်စာများအလှူရှင်

ကုသိုလ်တော်ဘုရားကျောက်စာများကို ရေးထိုးပြီးနောက် ပိုင်းတွင် မြန်မာနိုင်ငံအတွင်း ဒေသအသီးသီး၌ ပိဋကတ်ကျောက်စာများကို ရေးထိုးစိုက်ထူခဲ့ရာ ထင်ရှားသော ပိဋကတ်သုံးပုံကျောက်စာတိုက် ၁၁ တိုက်၊ ပိဋကတ်တော်အဋ္ဌကထာကျောက်စာတိုက် နှစ်တိုက်နှင့် ဋီကာကျော်ကျောက်စာတိုက်တစ်တိုက် ပေါ်ထွက်ခဲ့သည်။ ယင်းကျောက်စာတိုက်များအနက် အဖျောက်မြို့ ပိဋကတ်သုံးပုံကျောက်စာတိုက်များကို မြန်မာသက္ကရာဇ် ၁၂၈၆ ခုနှစ်တွင် စတင်တည်ထောင်ကာ ကျောက်စာချပ်များ စိုက်ထူခဲ့သည်။ အဖျောက် ပိဋကတ်ကျောက်စာများနှင့် ကျောက်စာတိုက်များ၏ အလှူရှင်သည် အဖျောက်မြို့ လောကမာရ်အောင်ဘုရားကြီးနှင့် သံတန်ဆောင်းကြီးဒါယိကာ ဦးပွကြီးနှင့် ဇနီးဒေါ်မမတို့ ဖြစ်ကြသည်။

မင်းတုန်းမင်းကြီး၏ အလှူတော် ပိဋကတ်ကျောက်စာများကဲ့သို့ပင် အောက်မြန်မာနိုင်ငံတွင်လည်း ပိဋကတ်များရှိသင့်သည်ဟု ယူဆခဲ့သည့် ဦးပွကြီး ဇနီးမောင်နှံသည် အဖျောက်ကျောက်စာတိုက်တွင် ထားရှိရန် ပိဋကတ်ကျောက်စာများကို မြန်မာသက္ကရာဇ် ၁၂၈၃ ခုနှစ် ဝါခေါင်လဆုတ် ၁၄ ရက် (ခရစ်နှစ် ၁၉၁၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်)တွင် မန္တလေးမြို့ ကျောက်ဆစ်တန်းမှ နိဗ္ဗာန်ကုန်သည် ဦးအောင်ဘနှင့် သားမောင်ကျော်စိန်တို့ထံ စာချုပ်ချုပ်ဆို၍ လုပ်ငန်းအပ်နှံခဲ့သည်။

အဖျောက်ကျောက်စာရုံများတွင်ထားရှိရန် ထွင်းထုခဲ့သည့် ပိဋကတ်တော်များသည် သုတ္တန်ပိဋကတ်တော် ၄ဝ၃ ချပ်၊ ဝိနည်းပိဋကတ်တော် ၁၁၂ ချပ်၊ အဘိဓမ္မာပိဋကတ်တော် ၂ဝ၅ ချပ်၊ စုစုပေါင်း အချပ်ရေ ၇၂ဝ ဖြစ်သည်။ နိကာယ်ငါးရပ် ပိဋကတ်တော်အဖြစ် ရေတွက်ပါက ဒီယနိကာယ ၄၅ ချပ်၊ မဇ္ဈိမနိကာယ ၆၉ ချပ်၊ သံယုတ္တနိကာယ ၅၅ ချပ်၊ အင်္ဂုတ္တရနိကာယ ၆၅ ချပ်နှင့် ခုဒ္ဒကနိကာယ ၄၈၆ ချပ် ဖြစ်ပေသည်။

ပိဋကတ်ကျောက်စာတော်များကို ကျောက်စာတိုက်ငါးခုတွင် ထည့်သွင်းစိုက်ထူထားရာ ဝိနည်းပိဋကတ်တော်များ ထားရှိသည့် အဆောင်အမှတ်(၁)သည် အလျား ၆၅ ပေ၊ အနံ ၃၄ ပေရှိသည့် အုတ်အဆောက်အအုံဖြစ်သည်။ ယင်းကျောက်စာတိုက်အတွင်း ဝိနည်းတော်ကျောက်စာချပ် ၅၈ ချပ်စိုက်ထူထားပြီး ကျောက်စာချပ်များသည် အမြင့် ၅ ပေ၂ လက်မနှင့် အောက်ပိုင်းပြက် ၃ ပေ ၄ လက်မ၊ အပေါ်ပြက် ၃ ပေ ၁ဝ လက်မနှင့် အထူ ၅ လက်မဖြစ်ကာ မြေဝင် ၁ ပေ ၈ လက်မဖြစ်သည်။

အဆောင်အမှတ်(၂)သည် အလျား ၉၇ ပေ၊ အနံ ၄၇ ပေရှိသည့် အုတ်အဆောက်အအုံဖြစ်သည်။ ယင်းကျောက်စာတိုက်အတွင်း ဝိနည်းတော် ကျောက်စာချပ် ၅၄ ချပ် စိုက်ထူထားသည်။ ကျောက်စာချပ်များ၏ အရွယ်သည် အမှတ်(၁) ကျောက်စာတိုက်တွင် စိုက်ထားသည့် ကျောက်စာချပ်များနှင့် အတူတူဖြစ်သည်။

အဆောင်အမှတ်(၃)သည် အလျား ၇၈ ပေ၊ အနံ ၇၈ ပေရှိသည့် အုတ်အဆောက်အအုံဖြစ်ပြီး ကျောက်စာတိုက်အတွင်း အဘိဓမ္မာကျောက်စာချပ် ၂၁ဝ စိုက်ထူထားသည်။ ကျောက်စာချပ်များသည် အမြင့် ငါးပေ၊ အောက်ပိုင်းဖျက် ၃ ပေ ၄ လက်မ၊ အပေါ်ပြက် ၃ ပေ ၁ဝ လက်မနှင့် အထူ ၅ လက်မခွဲဖြစ်ကာ မြေဝင် ၁ ပေ ၈ လက်မဖြစ်သည်။

အဆောင်အမှတ်(၄)သည် အလျား အနံ ၆၃ ပေ ပတ်လည်ရှိသည့် အုတ်အဆောက်အအုံဖြစ်သည်။ ယင်းကျောက်

စာတိုက်အတွင်း သုတ္တန်ပိဋကတ်ကျောက်စာချပ် ၁၄ဝ စိုက်ထူထားသည်။

အဆောင်အမှတ်(၅)သည် ပေ ၈ဝ ပတ်လည် အုတ်အဆောက်အအုံဖြစ်ပြီး ယင်းကျောက်စာတိုက်အတွင်း သုတ္တန်ပိဋကတ်ကျောက်စာချပ် ၂၆၃ ချပ် စိုက်ထူထားသည်။ အဆောင်အမှတ် (၄)နှင့် (၅)တွင် စိုက်ထူထားသည့် သုတ္တန်ပိဋကတ်ကျောက်စာများသည် အမြင့် ၅ ပေ ၅ လက်မနှင့် အောက်ပိုင်းပြက် ၃ ပေ ၃ လက်မ၊ အပေါ်ပြက် ၃ ပေ ၈ လက်မနှင့် အထူ ၅ လက်မဖြစ်ကာ မြေဝင် ၁ ပေ ၈ လက်မ ဖြစ်သည်။

အဆောင်အမှတ်(၄) နှင့် (၅) အဆောက်အအုံနှစ်ခု၏ အမိုးထောင့်စွန်းများတွင် စေတီငယ်လေးဆူစီ တည်ထားပြီး အဆောက်အအုံအပေါ်ပိုင်း နံရံလေးဖက်အလယ်တွင် ကဒေါင်းများဖြင့် အလှဆင်ထားသည်။

အဖျောက်မြို့တွင် ထားရှိပူဇော်မည့် ပိဋကတ်ကျောက်စာချပ် အချပ် ၇၂ဝ ကို မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်ရွာတွင် ဦးအောင်ဘနှင့် သားမောင်ကျော်စိန်တို့က ဦးစီးထုလုပ်ခဲ့သည်။ ကျောက်စာပါ ပိဋကတ်တော်များသည် မင်းတုန်းမင်းတရားကြီး ပဉ္စမသင်္ဂါယနာတင်ခဲ့သည့် ကုသိုလ်တော်ဘုရားကျောက်စာများကို ပုံနှိပ်ထားသည့် ဟံသာဝတီတိုက်ထုတ်စာအုပ်တွင် ဖော်ပြထားသည့် မူအတိုင်း ဖြစ်သည်။

ကျောက်ထက်အက္ခရာမတင်မီ ကျောက်ပြားများကို ချောမွေ့စေရန် ရွှေဘော်ဖြင့်ထိုးပြီး ကျောက်သားပေါ်တွင် မင်ဖြင့် စာသားများကို ရေးသားသည်။ ရေးသားထားသည့် စာသားများ အမှားအယွင်း လုံးဝမပါရှိစေရန် စာပြင်ဆရာများက စာအုပ်ဖြင့် တိုက်ဆိုင်စစ်ဆေးကြရသည်။ အမှားအယွင်းကင်းစင်သောစာသားများ ရရှိလျှင် ရေးထားသည့် စာလုံးများအတိုင်း ကျောက်သားပေါ်တွင် ထွင်းထုကြပြီး ထွင်းထားသည့် စာလုံးအရာများအတိုင်း မင်သွင်းကြရသည်။

ပဉ္စမသင်္ဂါယနာတင်မှု ပိဋကတ်တော်စာအုပ်ပါ စာကြောင်းသုံးကြောင်းကို ကျောက်ပြားပေါ်တွင် စာကြောင်းတစ်ကြောင်း ရေးသွင်းသဖြင့် စာကြောင်း ၃ဝ ပါရှိသည့် စာမျက်နှာ ရှစ်မျက်နှာ (စာရွက် လေးရွက်)သည် ကျောက်စာတစ်ချပ်ဖြစ်သည်။ ကျောက်စာချပ် ရှေ့နောက်နှစ်ဖက်လုံးတွင် ပိဋကတ်တော်များ ထွင်းထုသဖြင့် ယေဘုယျအားဖြင့် ပုံနှိပ်စာရွက်ရှစ်ရွက်သည် ကျောက်စာတစ်ချပ်ဖြစ်ပေသည်။ ကျောက်စာအရွယ်အပေါ် မူတည်လျက် ကျောက်စာတစ်ချပ်တွင် စာကြောင်း ၈ဝ မှ ၉ဝ အကြားရှိသည်။

ပူးပေါင်းဆောင်ရွက်ခဲ့

ဝိနည်းပိဋကတ် ကျောက်စာချပ်များကို စကျင်ရွာတွင် ရေးထွင်းပြီးမှ အဖျောက်သို့ ယူဆောင်လာခဲ့သော်လည်း သုတ္တန်နှင့် အဘိဓမ္မာကျောက်စာများကိုမူ ကျောက်ပြားချပ်များကို အဖျောက်မြို့သို့ ယူဆောင်လာပြီးမှ ရေးထွင်းခဲ့ကြသည်။ စကျင်ရွာတွင်ရေးထွင်းခဲ့သည့် ကျောက်စာများကို ဦးဝဏ္ဏ၊ ဦးစံလှနှင့် ဦးဘခိုင်တို့က ကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။ အဖျောက်မြို့တွင်ရေးထွင်းခဲ့သည့် ကျောက်စာများကို စကျင်ရွာမှ လိုက်ပါလာခဲ့ကြသည့် ပညာရှင်များဖြစ်ကြသည့် ဦးကျော်အေး၊ ဆရာဩကြီးနှင့် ဆရာတော်ကြီး ညီအစ်ကိုနှစ်ဦး၊ ဓနုဖြူဦးဘခိုင်နှင့် ထုံးတပို့ရွာမှ ဦးကျော်ဖေတို့နှင့် အဖျောက်မြို့ခံများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကျောက်စာများတွင် စာသားများရေးသားစဉ်ကတစ်ကြိမ်၊ မင်သွင်းပြီးချိန်တွင်တစ်ကြိမ် အဖျောက်မြို့ တောရကျောင်းတိုက်ဆရာတော် ဦးမေဓင်ရနှင့် မတ္တရာမြို့နယ် စကျင်ရွာဇာတိ လူပြန်တော်ပညာရှိ ဆရာကြီးဦးပိုးတို့က မူရင်း ကျမ်းစာအုပ်နှင့် တိုက်ဆိုင်စစ်ဆေးပြီးမှ ကျောက်စာများကို သူဌေးဦးပွကြီးက လက်ခံယူခဲ့သဖြင့် သန့်စင်သော ပိဋကတ်တော်ကျောက်စာများကို ရရှိခဲ့သည်။

အဖျောက်မြို့မှ သူဌေးဦးပွကြီးနှင့် ဇနီးဒေါ်မမတို့၏ ကုသိုလ်တော်စာရင်း ကျောက်စာမော်ကွန်းသံပိုင်းလွှာကို မဟာသံတန်ဆောင်းကြီးအတွင်း စက်တော်ရာပါဒစေတီတော်တည်ရှိသည့် အဆောင်တွင် စိုက်ထူထားရာ ယင်းကျောက်စာကို ဆရာကြီး ဒဂုန်ဦးထွန်းမြင့်က ရေးသားစီကုံးခဲ့သည်။

ဗုဒ္ဓဘုရားရှင်၏ ပဉ္စမသင်္ဂါယနာမှု ပိဋကတ်တော်များကို ကျောက်စာထွင်းထု မှတ်တမ်းတင်ခဲ့သည့် သူဌေးဦးပွကြီး၏ အလှူတော်သည် နှစ်ကာလရှည်ကြာလာချိန်တွင် အဖျောက်မြို့၏ဂုဏ်ဆောင် မှတ်တိုင်တစ်ခုဖြစ်လာခဲ့ကာ ယင်း ကျောက်စာများနှင့် သံတန်ဆောင်းတော်ကြီးကို အလှူရှင်များ၏ အမွေခံများက ၁၉၈၁ ခုနှစ် ဧပြီလ ၂ ရက်တွင် အဖျောက်မြို့ သုဓမ္မာဂိုဏ်းလုံးဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့သို့ လွှဲပြောင်း ဆက်ကပ်ခဲ့သည်။

ယခုအခါတွင် အဖျောက်မြို့ရှိ လောကမာရ်အောင်ဘုရားသံတန်ဆောင်းကြီးနှင့် ပိဋကတ်ကျောက်စာများသည် သံဃိကပိုင် ရှေးဟောင်းအဆောက်အအုံများအဖြစ် တည်ရှိနေကာ အရှည်တည်တံ့စေရန် ဆရာတော် သံဃာတော်များ၊ ဂေါပကအဖွဲ့နှင့် မြို့သူမြို့သားများက ပိုင်းဝန်းစောင့်ရှောက်လျက်ရှိနေကြပေသည်။ ။

သရက်သီးဈေးကျနေ၍ ခြံရှင်အချို့ မခူးဘဲထား

ကျောက်ပန်းတောင်း မေ ၂၀

ယခုနှစ်တွင် သရက်သီးဈေးနှုန်းများ အလွန်အမင်း ကျဆင်းနေသောကြောင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် လဲဂွရွာနှင့် လက်ပံအိုင်ကျေးရွာရှိ အချို့သော သရက်ခြံပိုင်ရှင်များအနေဖြင့် သရက်သီးများကို မခူးတော့ဘဲနေသည်အထိ ဖြစ်နေကြောင်း လက်ပံအိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဆန်းထံမှ သိရသည်။

အဆိုပါ ကျေးရွာများသည် သရက်သီးပေါ်ချိန်တွင် ခြံပြတ်ရောင်းချခြင်း၊ အပင်လိုက်ရောင်းချခြင်းနှင့် ကိုယ်တိုင်ခူးဆွတ်ရောင်းချခြင်းများဖြင့် နှစ်တိုင်း ဝင်ငွေကောင်းခဲ့သော်လည်း ယခုနှစ်တွင် သရက်သီးများမှာ တစ်နိုင်ငံလုံး အထွက်များပြီး ဈေးနှုန်းအဆမတန်ကျဆင်းသလို နှစ်စဉ် လာရောက်ဝယ်ယူကြသည့် ပွဲစားများလည်း ယခုနှစ်တွင် လာမဝယ်တော့ကြောင်း သိရသည်။

လက်ပံအိုင်ကျေးရွာမှ သရက်ခြံပိုင်ရှင် ဦးမြမောင်က “နှစ်တိုင်း ရှစ်သိန်းလောက်ရနေကျ သရက်ခြံက ဒီနှစ် ရှစ်သောင်းတောင်မရဘူး၊ တစ်ပင် ငါးသောင်းပေးနေကျ သရက်ပင်က အလုံးလည်းကြီးတယ်၊ အသားလည်းများတယ်၊ အဲဒီအပင်ကို ကျပ်နှစ်ထောင်တောင် မပေးချင်တော့ မရောင်းတော့ဘူး၊ ကျွန်တော်ကတော့ ကိုယ်တိုင်ခူးပြီး ကျောက်ပန်းတောင်း သရက်သီးပွဲစားတွေဆီ သွားရောင်းသေးတယ်၊ တစ်တင်းမှ ကျပ် ၁၅၀၀ ပဲ ပေးတယ်၊ တစ်တင်းကို နှစ်ဆယ့်လေးပိသာရှိတယ်၊ ဆွတ်ခူးခရယ် ကားခရယ် သရက်သီးဖိုးရတာရယ် ချိန်ကြည့်တာ အိတ်ထဲကစိုက်ရတော့ မကိုက်တော့ဘူး၊ ဒါကြောင့် ဒီနှစ်တော့ သရက်သီးများ ခူးမရောင်းတော့ဘဲ ဒီအတိုင်းထားတော့မယ်”ဟု ပြောသည်။

ငါးသရက်မြို့(အောင်နီ) သရက်ချဉ်လုပ်ငန်းမှ ဦးအောင်ကလည်း “ဒီနှစ်က သရက်သီး အတော်ပေါတယ်၊ ဘယ်လောက် သရက်သီး အလုံးလှလှ တစ်တင်းကို တစ်ထောင်ငါးရာ၊ နှစ်ထောင်ထက် မပိုဘူး၊ သရက်သီးလာရောက်ရောင်းချတဲ့ မကွေးဘက်ကလူတွေဆို တွက်ခြေမကိုက်လို့ လာတောင်မရောင်းတော့ဘူး”ဟု ပြောပြသည်။

ကိုထိန် (ငါးသရက်)

ရေးမြို့ ကျုံးတော်ကြီးဘေးတစ်လျှောက်၌ သစ်ပင် ၂၄၀၀ ကျော် စိုက်ပျိုး

ရေး မေ ၂၀

မွန်ပြည်နယ် ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးတစ်လျှောက်၌ သစ်ပင်ပျိုးပင်ပေါင်း ၂၄၀၀ ကျော်ကို မေ ၂၇ ရက် နံနက်က သစ်တောဝန်ထမ်းများက စိုက်ပျိုးသွားခဲ့ကြောင်း သိရသည်။

“ဒီနှစ်က ကျုံးကရေတွေပါ ခန်းခြောက်လာတဲ့အခါ ရေတွေကိုထိန်းသိမ်းဖို့ဖြစ်သလို ပြည်သူတွေ နားခိုအပန်းဖြေနိုင်တဲ့ နေရာလေးတစ်ခုဖြစ်ဖို့နဲ့ ကျုံးကြီးသာယာလှပစေရေးအတွက် ကျုံးတော်ကြီးဘေးတစ်လျှောက်လုံးမှာ သစ်ပင်စိုက်ပျိုးရခြင်းဖြစ်ပါတယ်”ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျုံးကြီးဘေးတစ်လျှောက်တွင် စိန်ပန်းပုနှင့် ငှေ့ဝါ ပျိုးပင်စုစုပေါင်း ၂၄၀၀ ကျော်ခန့် စိုက်ပျိုးသွားရန်ရှိသလို ယခုနှစ် မိုးရာသီကာလအတွင်း မာန်အောင် သစ်တောကြီးပိုင်းရှိ ဧကပေါင်း ၂၀၀ တွင် သစ်မာ၊ သင်္ကန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ သစ်ပင်ပျိုးပင်များ စိုက်ပျိုးသွားရန်လည်းရှိကြောင်း သစ်တောဦးစီးဌာနမှသိရသည်။

ထို့အပြင် မြို့နယ်အတွင်းရှိ အိမ်ကျေးရွာမှ ဧက ၂၀ အတွင်း၌လည်း သဲခဲပင်၊ ဗျူးရွှေဝါပင် စသည့် ဒီရေတောသစ်ပင်ပေါင်း ၂၄၀၀၀ ကျော် ထပ်မံစိုက်ပျိုးသွားရန် ရှိနေပြီး သဘာဝတော တန်ဖိုးမြှင့်စိုက်ပျိုးခြင်းကိုလည်း ရေးချောင်းသစ်တောကြီးပိုင်းအတွင်း ဧက ၅၀ ၌ ဆောင်ရွက်ကာ ပျဉ်းကတိုးနှင့် သင်္ကန်း ပျိုးပင်ပေါင်း ၃၅၀၀ ခန့် စိုက်ပျိုးပေးသွားမည်ဟု သိရသည်။ ပြည်သူလူထုထံသို့ သစ်ပင်ပျိုးပင်များ ဖြန့်ဝေပေးခြင်း အစီအစဉ်အရလည်း ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ယူကလစ်၊ မဟော်ဂနီ၊ ခရေစသည့် ပျိုးပင်ပေါင်း ၂၅၀၀၀ ကျော်ခန့်ကို မြို့နယ်သစ်တောဦးစီးဌာနက ထပ်မံဖြန့်ဝေပေးသွားမည်ဟု သိရသည်။

နေမျိုးထွဋ်(ရေး)

မယ်စဲမြို့နယ်အတွင်း ကျေးရွာများသို့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မယ်စဲ မေ ၂၀

ကယားပြည်နယ် မယ်စဲမြို့နယ်အတွင်းရှိ ဝေးလံခေါင်ဖျားသည့် ကျေးရွာများမှ ပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့်ဆက်သွယ်၍ ရုံးလုပ်ငန်းဆောင်ရွက်ရန်ရှိသည့်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရေးအတွက် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)တွင် ပါဝင်သော ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ အစွန်အဖျားကျေးရွာတစ်ရွာဖြစ်သော ဟိုဂျစ်ကျေးရွာသို့ မေ ၂၀ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက မိမိတို့ဌာနများအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ကျေးရွာနေပြည်သူများ၏ ရုံးလုပ်ငန်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျေးရွာတွင် ဆောင်ရွက်ပေး၍မရသည့် လုပ်ငန်းများကို မြို့နယ်ရုံးသို့ ဆက်သွယ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်က ကျေးရွာစာကြည့်တိုက် ဖြစ်ပေါ်လာရေး၊ နယ်စပ်ဒေသဖြစ်သည့်အတွက် လူကုန်ကူးမှုအန္တရာယ်ကို သတိပြုကြရန်နှင့် စာအုပ်စာပေများကို လေ့လာဖတ်ရှုကြရန် စသည်တို့ကို အသိပညာပေးဟောပြောပြီး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲပြသခြင်း၊ စာဖတ်ပိုင်းပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကာ ဌာနဆိုင်ရာအသီးသီးကလည်း ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ဝတ်ရည်(ပြန်/ဆက်)

အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးမှုများ တိုးမြှင့်ဆောင်ရွက်မည်

ရန်ကုန် မေ ၂၀

အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်ရေးအတွက် အများပြည်သူအား အသိပညာပေးမှုမှာ များစွာလိုအပ်နေသေးသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့တွင် အမှိုက်စနစ်တကျခွဲခြားစွန့်ပစ်ရန် စာသင်ကျောင်းများနှင့် အများပြည်သူ အသိပညာပေးရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဌာနအနေနဲ့ school awareness အဖြစ် ကျောင်းတွေကို အဓိကထားပြီး ဆောင်ရွက်နေပါတယ်၊ community awareness ဆိုတဲ့ ကဏ္ဍကိုလည်း ဆောင်ရွက်နေပါတယ်၊ အလားတူပဲ Clean Campaign ကဲ့သို့ အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်တာ အများကြီး ထိရောက်မှုရှိတယ်၊ လှည်းတန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း စတဲ့ လူစည်ကားတဲ့ နေရာများမှာ တစ်နှစ်ပတ်လုံး ဆောင်ရွက်ခဲ့ပါတယ်၊ အမှိုက်က စနစ်တကျ ခွဲခြားစွန့်ပစ်မှုကိုရမယ်၊ ဒါကို တဖြည်းဖြည်းနဲ့ အသိပညာပေးတွေလုပ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်၊ ရေရှည်မှာလည်း ဒီတိုင်းစွန့်ပစ်နေလိုက် အဆင်မပြေပါဘူး၊ စနစ်တကျ စွန့်ပစ်စေချင်ပါတယ်၊ သတ်မှတ်ထားတဲ့ အမျိုးအစား ခွဲခြားစွန့်ပစ်စေချင်ပါတယ်”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးအောင်ထိုက်က ပြောသည်။

Clean Yangon Campaign အသိပညာပေးပွဲများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြို့တွင်း ခြောက်မြို့နယ်အတွင်း ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့ မဟာပန္နလပန်းခြံတွင် နှစ်ပတ်လည်အဖြစ် မေ ၂၇ ရက်က ကျင်းပခဲ့သည့် ‘အမှိုက်လျှော့ချရေး’ အသိပညာပေးပွဲတွင် အဖွဲ့အစည်း ၅၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြောင်းလည်း သိရသည်။

အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းများကို CCTV



မြို့တော်ခန်းမရှေ့၌ ကျင်းပသည့် အသိပညာပေးပွဲတွင် လူငယ်တစ်ဦးက သရုပ်ပြနေစဉ်။ ဓာတ်ပုံ-သန့်ဇင်ဝင်း

များဖြင့်လည်းကောင်း၊ မြို့နယ်တစ်မြို့နယ်လျှင် ဝန်ထမ်း ၁၀ ဦးစီဖြင့်လည်းကောင်း စောင့်ကြည့်ကာ စည်းကမ်းမဲ့ အမှိုက်ပစ်သူများအား အပြစ်ပေးနိုင်ရန်အတွက်လည်း ဆောင်ရွက်နေပြီး ပြည်သူလူထုအနေဖြင့် စည်းကမ်းမဲ့ အမှိုက်ပစ်မှုများကို တွေ့ရှိပါက သတင်းပေးနိုင်သလို ဆုပေးစနစ်ကိုလည်း ကျင့်သုံးသွားမည်ဟုသိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရေးဆွဲလျက်ရှိသည့် စည်ပင်ဥပဒေသစ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများအား ဒဏ်ငွေပမာဏတိုးမြှင့်ကာ အရေးယူသွားရန်လည်း ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

သန့်ဇင်မင်း

သာစည်မြို့တွင် ပါမောက္ခများနှင့် အထူးကုဆရာဝန်ကြီးများ အခမဲ့ ရောဂါများစစ်ဆေးကုသပေး

သာစည် မေ ၂၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့မှ ပြည်သူများအား ကျန်းမာရေးပညာပေးဟောပြောခြင်းနှင့် အခမဲ့ ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို ပါမောက္ခများနှင့် အထူးကုဆရာဝန်ကြီးများအဖွဲ့က မေ ၂၇ ရက်က သာစည်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကွင်းဆင်း၍ လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆရာဝန်များအသင်း (မန္တလေး)မှ ပါမောက္ခ ဒေါက်တာမာလာဝင်း ဦးဆောင်ပြီး ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)မှ သားဖွားမီးယပ်ပါမောက္ခ ဒေါက်တာသက်သက်မြင့်၊ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာလီလီဝင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသီတာဝင်း၊ မိတ္ထီလာပြည်သူ့ဆေးရုံကြီးမှ အရိုးအထူးကုဆရာဝန် ဒေါက်တာနေလင်းအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ပညာပေးဟောပြောရာတွင် မိခင်သေဆုံးနှုန်းကျဆင်းရေးအတွက် သားဆက်ခြားခြင်းဆိုင်ရာ ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ကာ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးပေးခြင်း၊ သားဆက်ခြားအတွက် သားအိမ်ခေါင်းနှင့် လက်မောင်းအတွင်း ပိုက်ထည့်ပေးခြင်း၊ ကလေးလူနာများနှင့် အရိုးရောဂါလူနာများအား စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ရာ သားဆက်ခြား၊ သားဖွားနှင့် မီးယပ်ဆိုင်ရာ လူနာ ၁၈၆ ဦးနှင့် ကလေးလူနာ ၂၈ ဦး၊ အရိုးလူနာ ၁၀၃ ဦး စုစုပေါင်း ၃၀၇ ဦးတို့အား စစ်ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်း(ပြန်/ဆက်)

ဂန့်ဂေါမြို့မှဈေးမှ ပိတ်သိမ်းထားသည့်ဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် လေလံစနစ်ဖြင့် ရောင်းချ

ဂန့်ဂေါ မေ ၂၀

ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ မြို့မှဈေးကို ၁၉၉၂ ခုနှစ်က ဆိုင်ခန်းပေါင်း ၂၈၇ ခန်းဖြင့် ဆောက်လုပ်ဖွင့်လှစ်ခဲ့ပြီးနောက် ယခုအခါတွင် ဖွင့်လှစ်ရောင်းချခြင်းမရှိသည့် ဆိုင်ခန်းများ ရှိနေရာ ထိုဆိုင်ခန်းနေရာများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆိုင်ခန်းဖွင့်လှစ်ရောင်းချလိုသူများထံသို့ မေလလယ်ခန့်က လေလံစနစ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

ထိုသို့ လေလံတင်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ “လုပ်ထုံးလုပ်နည်းနှင့်အညီ ကြမ်းခင်းဈေးသတ်မှတ်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ကြေညာခဲ့ပါတယ်၊ မေ ၁၈ ရက်က ဈေးပြင်စနစ်ဖြင့် ရောင်းချရာမှာ ဆိုင်ခန်း ၂၉ ခန်းကို လေလံတင် ရောင်းချနိုင်ခဲ့ပါတယ်၊ စုစုပေါင်း လေလံကြေးငွေ ကျပ် ၂၆၅ သိန်းရရှိပါတယ်”ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဂန့်ဂေါမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးမှာ အဆိုပါ မြို့မှဈေး တစ်ခုသာရှိရာ ဈေးအတွင်း အိမ်သုံး၊ ကျောင်းသုံးပစ္စည်းများ၊ အဝတ်အထည်များ၊ စားသောက်ကုန်များစသည့် ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချနေကြပြီး ဒေသနေ ပြည်သူများ၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသည့် ဈေးကြီးဖြစ်ကြောင်း သိရသည်။

၁၀၁



ပန်းပျိုးဥယျာဉ်မှူးများ ဘဝ

အေးအေးသန်း (ခရမ်း)

စာရေးသူသည် “အလှဂုဏ်ပုဒ်၊ ဆရာလုပ်ရင်း ကျွန်ုပ်ဆင်းရဲ ခဲ့ပါသည်” ဟူသော ဆောင်းပါးလေးကို ဖတ်မိပါသည်။ ဆောင်းပါးရှင်က မင်းချမ်းမွန်ပါ။ ထိုဆောင်းပါးလေးမှာ ဆရာတွေရဲ့ဘဝအလှဂုဏ်ပြည့်သော်လည်း စားဝတ်နေရေး ဆင်းရဲခဲ့သည်ဟု ဖော်ပြထားပါသည်။ ဆရာဘဝဆိုတာ တပည့်မရှား တစ်ပြားမရှိ ဆင်းရဲခြင်းအပြည့်ဟု ဆိုလိုဟန် ရှိပါသည်။ ဆောင်းပါးရှင်က ဆရာများ၏ ဘဝဆင်းရဲပုံကို စာဆို စလင်း ခင်မောင်ရည်၏ “ဆရာနာတာရှည်” ဟူသော ကဗျာလေးကို ကိုးကားထားပါသည်။ ကဗျာလေးမှာ-

ဆရာနာတာရှည်
“ နာသုံးနာနှင့်
ဆရာဘဝရောက်ခဲ့တယ်။
အနာစုံလို့
ဆရာတစ်ဂုဏ်ရခဲ့တယ်။
အနာကြီးလို့ ဆရာကြီးလည်း ဖြစ်ခဲ့ပြီ။
ကျောင်းမှာ ဆရာ၊ အိမ်မှာ ဈေးရောင်း
ဆီးပေါင်းကွာစိ ကြမိကြရာ
ဈေးဖိုးဖာဖာ၊ ကွမ်းဖိုးကာကာ
လကုန်ဖို့ရာ ကြာလိုက်တာ။
သေရာပါအကြွေးတစ်ထုပ်နှင့်
စေတနာဆရာလေး ကျွန်ုပ်
ဖြေစရာကဗျာတေးလေးတစ်ပုဒ်ကတော့
နှုတ်တစ်လှည့်၊ တုတ်တစ်လှည့်
မှုတ်ခဲ့မန်းဒုံသမျှ
မန္တမ်းမယ့်လန်းခဲ့တဲ့
ဟုတ်ကဲ့ ကျွန်ုပ်တပည့်ပန်းကလေးများ” တဲ့။
တစ်ဖန်ဆောင်းပါးရှင်က- ဆရာမြတ်ခေါင်၏ “ဆရာဖွဲ့” လေးကိုလည်း ဖော်ပြသက်သေထူထားပါသေးတယ်။ ကဗျာလေးမှာ-
“ တပည့်မရှား ငိုခွန်အားနှင့်
တစ်ပြားမရှိ၊ နေနိုင်ဘိလည်း
မြတ်သည့်ဂုဏ်ပုဒ်၊ စေတနာထုပ်နှင့်
ကျွန်ုပ်ဆင်းရဲခဲ့ပါသည်။
ပီတိကိုစား တပည့်များနှင့်
ကြိုးစားသင်ပြ ဆင်ခြင်တတ်ကြစေဖို့
အလှဂုဏ်ပုဒ်၊ ဆရာလုပ်ရင်း ကျွန်ုပ်ဆင်းရဲခဲ့ပါသည်။” တဲ့။
မှန်ပါသည်။ ဆရာလုပ်ရင်း အလှဂုဏ်ပုဒ်ပိုင်ဆိုင်သော်လည်း ဆရာဘဝ ဆင်းရဲခဲ့ပုံကို ဖွဲ့ဆိုထားခြင်းပါ။ စာရေးသူ ထောက်ခံပါသည်။ တစ်ဖန် မောင်ရိုးဂုဏ် (တောင်တွင်း) ၏ “ကျောင်းဆရာ” ကဗျာလေးလည်း ပါရှိပါသေးသည်။

ကဗျာလေးမှာ-
“ ကျောင်းဆရာ ”
“တပည့်မရှား တစ်ပြားမရှိ
ပီတိကိုစား အားပြည့်ပါ၏” တဲ့။
ထိုကဗျာလေးအရ ဆရာဘဝ တစ်ပြားမရှိ ဆင်းရဲခြင်း အပြည့်ဖြစ်ကြောင်း စာရေးသူ ဝန်ခံပါသည်။
ဆရာဘဝ
စာရေးသူ ပင်စင်မယူခင် အထက်တန်းပြဆရာမလုပ်ခဲ့ စဉ်က စားဝတ်နေရေးအတွက် ဘေးဝင်ငွေမရှိလို့ ကျောင်းချိန် ပြင်ပတွင် နွားနို့ရောင်းရသည်။ နွားမွေးထား၍ နွားနို့ပို့ရခြင်းပါ။ မြို့ရွာ၏ ဘုရားပွဲများတွင် ဈေးရောင်းရပါသည်။ ဟင်းလျာ

ဝယ်ပါသည်။ ထို့ကြောင့် ထိုဆရာမက “ကျွန်မက ကျောက်ထွက်တယ်” ဟု ပြောခြင်းပါ။ ဆရာတွေရဲ့ဘဝ ဆင်းရဲကြပုံကားလယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပါသည်။

စာရေးသူရေးချင်သည်မှာ “ဆရာအလုပ်၊ အလှဂုဏ်ပုဒ်မို့ အဟုတ်ကျွန်မပျော်ပါသည်” ဟု ရေးလိုခြင်းပါ။ ဆရာဘဝ ဘယ်လိုပင် ဆင်းရဲသော်လည်း စေတနာမမဲ့၍ စိတ်တော့ ချမ်းသာပါသည်။ ပျော်ပါသည်။ ကျေနပ်ပါသည်။ ဂုဏ်ယူပါသည်။

စာရေးသူ ယခု ပင်စင်စား ဆရာမဟောင်းတစ်ဦး ဖြစ်နေပါပြီ။ ကန်တော့ခံဆရာမကြီးလည်း မှန်ပါသည်။ ပင်စင်လစာလည်း တိုးနေပါသည်။ ပင်စင်စရရှိစဉ်က ရရှိသည့် လစာမှာ

- ဆရာ ဆရာမတွေရဲ့ဘဝ ငွေမလျှံသော်လည်း ဂုဏ်လျှံသည်၊ ငွေမကျန်သော်လည်း ဂုဏ်ကျန်သည်၊ ငွေအိတ်မဖောင်းသော်လည်း ဂုဏ်ဟိတ်ဖောင်းသည်ဟု ဂုဏ်ယူဝင့်ကြွား ပီတိပွားမိ
- ဆရာဟူသည် တပည့်တို့ကို ပစ္စုပ္ပန်သံသရာ နှစ်ဖြာအကျိုးပွားတိုးစေခဲ့သူ၊ ပန်းပုဆရာကောင်းများ၊ အိုးကောင်းလုပ်သည့် အိုးဖုတ်သမားများ၊ ပန်းပျိုးဥယျာဉ်မှူးများအဖြစ် စာရေးသူ ခံစားပျော်ရွှင် အပြုံးတွေ ဆင်နိုင်ခဲ့

ဖိုးလေးမှ ခုမိခုမိဟု အားပြုရုန်းကန်ခဲ့ရပါသည်။ ဆရာဘဝ ဆင်းရဲသည်ဆိုသည်မှာ သွေးထွက်အောင်မှန်သည်ဟု ထောက်ခံပါရစေ။ အသုံးငွေလိုသည်အခါ ငွေ ၁၀၀ ကျပ်ကို ၃ ကျပ်တိုးဖြင့် ချေးယူသုံးစွဲခဲ့ရပါသည်။ အပေါင်မပါ ဗလာ ချေးခြင်းဖြစ်၍ ငွေရှင်ကို ခုထိ ကျေးဇူးတင်နေရတုန်းပါ။

ဘဝလုပ်ဖော်ကိုင်ဖက် ကျောင်းဆရာတစ်ဦး၏ဘဝကို တင်ပြလိုပါသည်။ ဆရာက အိမ်ထောင်ဦးစီးဖြစ်ပါသည်။ ကလေးတွေက များပါသည်။ အိမ်စရိတ်မလောက်လျှင် ပါလာသော ရွှေကို ထုတ်ရောင်းရပါသည်။ ထို့ကြောင့် ထိုဆရာက ပြောပါသည်။ “ဆရာလုပ်ရတာ မဆိုးဘူးဗျာ ရွှေထွက်တယ်” တဲ့။ ရွှေတွေက သူ့ရဲ့ ဇနီးဘက်က အမွေရလို့ ပါခဲ့တာတွေပါ။ ထိုဆရာ အခြားမြို့သို့ ပြောင်းသွားသောအခါ မူလလာစဉ်က ပါခဲ့သော ရွှေ ၃၀ ကျပ်သား ကုန်သွားခဲ့ပါသည်။

အခြားဆရာမတစ်ဦးကတော့ ထိုဆရာကို အားကျမခံ ပြောပြန်ပါသည်။ “ကျွန်မကိုလည်း အထင်မသေးနဲ့နော်၊ ကျွန်မလည်း ကျောက်ထွက်တယ်” တဲ့။ ထိုဆရာမက ငွေလိုတဲ့အခါ ဆွဲကြိုး၊ ဘယက စသည်တို့ကို ပန်းထိမ်ဆိုင်မှာ သွားရောင်းပါသည်။ ကျောက်တွေ ကလော်ထုတ်ပြီး ရွှေကိုချည်းသာ

ငွေကျပ် ၁၃၀၀ ဖြင့် ယခုအခါ လစာတိုး၍ ငွေကျပ် ၇၀၀၀၀ ရရှိနေပါသည်။ ဝမ်းသာရသည် အမှန်ပါ။ ဆိုက်ကားစီး၍ ပင်စင်လစာထုတ်ရင်း ဆေးဆိုင်တွင် ဆေးဝင်ဝယ်ပါသည်။ ဆရာမလေးတစ်ဦးက မုန့်ထုပ်ကလေးတစ်ထုပ်လာပေးကာ “ကျွန်မ ဆရာမကြီးရဲ့ တပည့်ပါ” တဲ့။ “ဆရာမကြီးကို ဤမှန်ထုပ်ကလေးနဲ့ ကန်တော့ပါတယ်” တဲ့။ “သာဓု သာဓု သာဓုပါ တပည့်ရယ်”။

ကန်တော့လိုက်ပါသည်

စာရေးသူက ရောဂါသည်မို့ ခြေအိတ်သုံးပါသည်။ ခြေအိတ်ဆိုင်ရှေ့ ဆိုက်ကားရပ်စေကာ ဆိုက်ကားသမားလေးကို ခြေအိတ်ဝယ်ခိုင်းလိုက်ပါသည်။ “ဆိုင်ရှင်က ဆရာမကြီးရဲ့ တပည့်မို့ ခြေအိတ်ဖိုး မယူလိုက်ပါ။ ကန်တော့လိုက်ပါသည်” တဲ့။ ဩော် “သာဓု သာဓု သာဓုပါကွယ်”။

နောက်- ခြောက်လခန့်ကြာသော် ခြေအိတ်လိုပြန်၍ ဆိုက်ကားကို တော်ရာတွင်ရပ်ကာ ဆိုက်ကားသမားလေးကို ဝယ်ခိုင်းပြန်ပါသည်။ ဆိုက်ကားသမားလေးက ဝယ်ဟန်နှင့် ဝယ်ပါဟု မှာလိုက်သော်လည်း “ဆရာမကြီးဖို့ မဟုတ်လား၊ ဝိုက်ဆံမယူဘူး၊ ကန်တော့လိုက်ပါတယ်” ဟု တပည့်က

ပြောလိုက်ပါသည် တဲ့။

“ဩော် ဖြစ်မှဖြစ်ရလေ ဈေးထဲသွားဖို့၊ ကိုယ်တိုင် ဈေးဝယ်ဖို့တောင် ခက်နေပါရော တပည့်တို့ရယ်” ဟု ဆိုမိပါသည်။ ဤမျှ တပည့်လေးများ ကျေးဇူးသိတတ်၊ ကျေးဇူးဆပ်နေကြပါပြီ။ ပစ္စည်းကို လောဘဖြင့် ခံယူခြင်းမဟုတ်သော်လည်း တပည့်လေးများ၏ ဆရာများအပေါ် တုံ့ပြန်ထားရှိသော မေတ္တာစေတနာတို့မှာ အံ့ဩစရာပါ။ ဆရာဘဝ ရရှိခံစားရသော ပီတိချမ်းသာခြင်းတွေပါ။

ကမ္ဘာကြီးအတွက် ပညာဆိုတာ ရတနာ

ခုတော့ ပြောင်းလဲခြင်းများနှင့်အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပညာရေးဝန်ကြီးဌာန ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲတွင် “အနာဂတ်ကာလ ကောင်းမွန်ရေးသည် ပညာရေးအပေါ် မူတည်နေပြီး ထိုပညာရေး ကောင်းမွန်ရေးသည် ဆရာဆရာမများအပေါ် မူတည်နေကြောင်း” ထောက်ပြခဲ့သည်။ ပညာရေးကို အကောင်အထည်ဖော်နေသူ ဆရာ ဆရာမများ၏ အခန်းကဏ္ဍကြီးမားလှသည်ဟု ခံစားလာမိပါသည်။ ဆရာဘဝ အရ တော်စွဟု အားတက်လာမိပါသည်။

ယနေ့ခေတ်ကြီးတွင် “ကမ္ဘာကြီးက ရွာကြီးတစ်ရွာ၊ ကမ္ဘာကြီးအတွက် ပညာဆိုတာ ရတနာ၊ ပညာကို ပေးဝေသည့် ဆရာတို့မှာ အခရာ” ဟု ခံယူချက်၊ သတ်မှတ်ချက်တွေ ပေါ်ထွက်လာပါပြီ။ ထို့ကြောင့် ဆရာတို့၏ ရပ်တည်မှုဂုဏ်ဒြပ်ကို စာဆိုစလင်း ခင်မောင်ရည်က ဤသို့ စပ်ဆိုထားပြန်သည်။

အခရာ

“ ဆရာမ ဆရာ
ကမ္ဘာ့ရတနာ
ထာဝရ အခရာ”။

ကမ္ဘာ့ဆရာများနေ့ဟု အမြို့မြို့အရွာရွာမှာ ကျင်းပကြပါသည်။ မြန်မာတစ်ပြည်လုံး အုံးအုံးကျက်ကျက် ပူဇော်ပွဲတွေ ဆက်ခဲ့ပါသည်။ သစ်သီးတစ်လုံး ပန်းတစ်ကုံး၊ ပေစာတစ်အုပ်၊ ဆေးတစ်ထုပ်၊ ပုဆိုးတစ်မည်၊ စောင်တစ်ထည်၊ ဆန်တစ်အိတ် နှုန့်၊ ဆီတစ်ပုံး ပြုံးရွှင်ကြည်မြဲ ပူဇော်ကြပါသည်။ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ ဖွဲ့၍ မကျန်းမာသူ ဆရာ ဆရာမများကို ထောက်ပံ့ပေးခြင်း၊ စေတနာဆေးကုခန်းများ ထားပေးခြင်း၊ စေတနာဆေးလှူဒါန်းမှုများ ဆောင်ရွက်ခြင်း စသည်တို့ဖြင့် ကျေးဇူးရှင် ဆရာ ဆရာမအိုများ၏ နေညီချိန်ကို အလေးဂရုထား မအားတမ်း၊ မနားတမ်း ကြိုးပမ်းပြုစုကြသည်။ ကုသပေးကြသည်။ ဆရာကျေးဇူး အထူးသိတတ် ကျေးဇူးဆပ်နေကြပြီ။ အားလုံးမြင်သာထင်ရှားစွာ ကုသိုလ်တွေ ပွားနေကြပါပြီ။ ထို့ကြောင့် စာရေးသူခံစားနားလည်လိုက်ပါသည်။ ဆရာဆရာမတွေရဲ့ဘဝ ငွေမလျှံသော်လည်း ဂုဏ်လျှံသည်။ ငွေမကျန်သော်လည်း ဂုဏ်ကျန်သည်။ ငွေအိတ်မဖောင်းသော်လည်း ဂုဏ်ဟိတ်ဖောင်းသည်ဟု ဂုဏ်ယူဝင့်ကြွား ပီတိပွားမိပါသည်။

ဆရာဟူသည် တပည့်တို့ကို ပစ္စုပ္ပန်သံသရာ နှစ်ဖြာအကျိုးပွားတိုးစေခဲ့သူ၊ ပန်းပုဆရာကောင်းများ၊ အိုးကောင်းလုပ်သည့် အိုးဖုတ်သမားများ၊ ပန်းပျိုးဥယျာဉ်မှူးများအဖြစ် စာရေးသူ ခံစားပျော်ရွှင် အပြုံးတွေ ဆင်နိုင်ခဲ့ပါသည်။

သို့ဖြစ်၍ စာရေးသူက “ဆရာအလုပ် အလှဂုဏ်ပုဒ်၊ အဟုတ် ကျွန်မပျော်ပါသည်” ဟု စာတစ်ဖွဲ့ ပေတစ်စောင် စကားလက်ဆောင် ကမ်းလိုက်ရပါသတည်း။ ။

လူကုန်ကူးမှုဖြစ်ပွားပြီး လွတ်မြောက်လာသူများအား အသိပညာပေး

မူဆယ် မေ ၂၈

မူဆယ်မြို့စွမ်းစော်ရပ်ကွက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ(မူဆယ်)၌ စောင့်ရှောက်ခံနေသော လူကုန်ကူးမှုဖြစ်ပွားပြီး လွတ်မြောက်လာသူ အမျိုးသမီး ၂၅ ဦးအား အသိပညာပေး နှစ်သိမ့်ဆွေးနွေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန်းစန်ကြူ ဦးဆောင်သောအဖွဲ့မှ မေလစတုတ္ထပတ်က ဆောင်ရွက်ခဲ့သည်။

အဆိုပါဂေဟာတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း အမျိုးသမီး ၇၅ ဦးအား လက်ခံစောင့်ရှောက်ခဲ့ရပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အရောက်ပို့ဆောင်ပေးခဲ့ရကြောင်းနှင့် ယခုလက်ခံစောင့်ရှောက်ထားရှိသော အမျိုးသမီး ၂၅ ဦးမှာ အသက် ၄၅ နှစ်မှ ၁၉ နှစ်အရွယ်ထိ ပါဝင်ခဲ့ပြီး သားသည်အမေပါ ရောင်းစားရန် ကြံရွယ်မှုမျိုးများရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး ၂၅ ဦးသည် အနယ်နယ်အရပ်ရပ်မှ လူကုန်ကူးခြင်းကို ခံခဲ့ရသူရှိသကဲ့သို့ လူကုန်ကူးမည့်ဘေးမှ လွတ်မြောက်ထွက်ပြေးလာသူများလည်း ရှိသည်။ ထိုအမျိုးသမီးများအား မိမိဒေသသို့ ရောက်ရှိကာ အလုပ်အကိုင်အခွင့်အလမ်းများ ရယူနိုင်ရေး၊ မိမိတို့၏ ဖြစ်စဉ်များအား အချင်းချင်းပြန်လည်မျှဝေပေးခြင်းမှတစ်ဆင့် လူကုန်ကူးမည့်သူများကို အလွယ်တကူသိရှိနိုင်ရေး စသည်တို့ကို ဒုတိယဦးစီးမှူးနှင့်အဖွဲ့က ပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)

သီပေါ သီတဂူစကျွဒါနဆေးရုံ၌ မျက်စိဝေဒနာရှင်များအား ၄၁ ကြိမ်မြောက် အခမဲ့ခွဲစိတ်ကုသ

သီပေါ မေ ၂၈

ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်စီစဉ်မှုနှင့် သီပေါမဟာ မြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပညာသီရိကြီးကြပ်မှုဖြင့် မေ ၂၂ ရက်မှ ၂၆ ရက်အထိ (၄၁)ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား အဆိုပါဆေးရုံ၌ အခမဲ့ခွဲစိတ်ကုသပေးခဲ့သည်။

သီတဂူစကျွဒါန ဆေးရုံကြီးသို့ ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းရှိ မြို့နယ်များသာမက အခြားသောမြို့နယ်များမှလာရောက်ကုသသော မျက်စိဝေဒနာရှင်များအား မန္တလေး၊ ရန်ကုန်၊ ပုသိမ်၊ ပြင်ဦးလွင်၊ စစ်ကိုင်းတို့မှ မျက်စိအထူးကုဆရာဝန်ကြီးများက ခွဲစိတ်ရန် လိုအပ်သည့် ဝေဒနာရှင်များကို နံနက် ၈



နာရီမှ စတင်ကာ ခွဲစိတ်ကုသပေးသည်။

ယခု (၄၁)ကြိမ်မြောက် သီတဂူစကျွဒါနဆေးရုံကြီး၌ မျက်စိဝေဒနာရှင် ၁၀၄၂

ဦးကို စမ်းသပ်စစ်ဆေးပြီး ခွဲစိတ်ရန် လိုအပ်သည့် မျက်စိဝေဒနာရှင် ၂၆၂ ဦးကိုလည်းကောင်း၊ ကျန်လူနာ ၇၈၀ ကို လိုအပ်သော ဆေးဝါး၊ မျက်စဉ်းနှင့်

မျက်မှန်တပ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခိုင်း(သီပေါ)

ပုဏ္ဏားကျွန်း၌ ကျောင်းအပ်နှံရေးနှင့် ကျောင်းသုံးပစ္စည်းများ အခမဲ့ပေးအပ်ပွဲကျင်းပ

ပုဏ္ဏားကျွန်း၊ မေ ၂၈

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ပုဏ္ဏားကျွန်းမြို့မလွန်စံပြ(၂)ကျောင်း၌ ကျင်းပရာ ပြည်နယ်ပညာရေးမှူး ဦးအောင်သန်းမြင့်၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးထွန်းရွှေနှင့် အခြေခံပညာ ထက်-လယ်-မူကျောင်းအုပ်ဆရာကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

“ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူပပျောက်ရေးပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး”ဟူသော ပညာရေးဝန်ကြီးဌာန၏ဆောင်ပုဒ်နှင့်အညီ မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်မှ စတင်ပြီး ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် နှစ်အလိုက် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လာခဲ့ရာ ယခုအစိုးရသစ်လက်ထက် အမျိုးသား ပညာရေးဥပဒေအရ အခမဲ့မသင်မနေရမူလတန်းပညာရေးကို ဦးတည်ပြီး အဆင့်ဆင့်တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများ

ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ကျောင်းအပ်နှံရာတွင် ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာဖိုးစသည့် မည်သည့်အခအတွက်မျှ ငွေကြေးပေးသွင်းစရာမလိုဘဲ ကျောင်းဝင်လာသော ကျောင်းသား ကျောင်းသူတိုင်းကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်နှင့် ပလာစတစ်အုပ်များ အခမဲ့ထုတ်ပေးပြီး Grade 1မှ Grade 5 အထိ ကျောင်းသုံးစာအုပ်များအပြင် ကျောင်းဝတ်စုံများပါ အခမဲ့ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာ ထက်-လယ်-မူ ကျောင်းများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်နှင့် ပလာစတစ်အုပ်ဖိုးငွေကျပ် ၅၅၁၄ ဒသမ ၀၆၄ သန်းအကုန်အကျခံထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးက ပြောသည်။

ထို့နောက် မြို့နယ်ပညာရေးမှူးက ကျောင်းအပ်နှံရေးနေ့ ကျင်းပရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းအခြေခံပညာထက်-လယ်-မူ ကျောင်း ၁၉၇ ကျောင်းရှိပြီး ကျောင်းသားကျောင်းသူများကို ကျောင်းသုံးသုံးပြဋ္ဌာန်းစာအုပ်၊ ပလာစတစ်အုပ်နှင့် မူလတန်းအဆင့်ကို ကျောင်းဝတ်စုံများပါ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

ဟားခါးမြို့ပေါ်၌ ယာဉ်များ သတ်မှတ်မိုင်နှုန်းထက်ကျော်လွန်မောင်းနှင်ခြင်းမရှိစေရေး သရုပ်ပြ

ဟားခါး၊ မေ ၂၈

ဟားခါးမြို့ပေါ်၌ မော်တော်ယာဉ်များ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်၍ မောင်းနှင်ခွင့် မရှိခြင်းနှင့် ဆိုင်ကယ်စီး

လျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရမည့် အသိပညာပေးသရုပ်ပြပွဲ ဆောင်ရွက်မှုကို မေလ ၂၅ ရက်က ဟားခါး၌ ကျင်းပသည်။

သရုပ်ပြပွဲတွင် အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(ချင်း) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ဘင်နီဖိုင်းက ဟားခါးမြို့တွင်း၌ မော်တော်ယာဉ်များကို တစ်နာရီလျှင်

မိုင် ၂၀ ထက် ကျော်လွန်၍ မောင်းနှင်ခွင့် မရှိကြောင်းနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် မော်တော်ဆိုင်ကယ်စီးနှင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျဆောင်း၍ မောင်းနှင်ရန် အများပြည်သူသိရှိစေရေးအတွက် သရုပ်ပြပွဲဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆိုင်ကယ်မောင်းနှင်သူ ၅၀ ပါဝင်သောအဖွဲ့ဖြင့် “ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းကြခို့” စာတန်းထိုးထားသောအင်္ကျီများ တူညီဝတ်ဆင်ကာ ဟားခါးမြို့တွင်း၌ အများပြည်သူ သိရှိစေရန် သရုပ်ပြမောင်းနှင် ခဲ့ကြသည်။ ယင်းအင်္ကျီအထည် ၅၀၀နှင့် ဆိုင်ကယ်စီးဦးထုပ် အလုံး ၅၀ ကို အရုဏ်ဦး (Social Development Association) မှ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)



ညောင်ဦး၌ အခြေခံပညာကျောင်းပေါင်း ၆၀ အဆင့်တိုးမြှင့်ဖွင့်

ညောင်ဦး၊ မေ ၂၈

၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိသည့် အခြေခံပညာကျောင်းပေါင်း ၆၀ ခန့် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်း ညောင်ဦးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယခုပညာသင်နှစ်အတွက် ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိခဲ့သည့် ကျောင်းများမှာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ အခြေခံပညာအထက်တန်းကျောင်းအဆင့် ၃ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းမှ အခြေခံပညာအထက်တန်းကျောင်းခွဲအဆင့် ၁၅ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ အခြေခံပညာအလယ်တန်းကျောင်းအဆင့် ၁၈ ကျောင်း၊ အခြေခံပညာမူလနှင့်ကျောင်းမှ အခြေခံပညာအလယ်တန်းကျောင်းခွဲ အဆင့် ၁၂ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းမှ အခြေခံပညာမူလနှင့်ကျောင်းအဆင့် ၁၁ ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းခွဲမှ အခြေခံပညာမူလတန်းကျောင်းအဆင့်တစ်ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ပေါင်း ၆၀ အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းသားကျောင်းသူများအားကျောင်းပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်းနှင့် ထိုသို့ ကျောင်းသားကျောင်းသူများ ကျောင်းပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်လက်ခံရာတွင် အခမဲ့ကျောင်းအပ်လက်ခံခြင်းစနစ်ဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး KG တန်းမှ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများအားကျောင်းဝတ်စုံ၊ ကျောင်းပုံနှိပ်စာအုပ်များ၊ ပလာစတစ်အုပ်များနှင့် အခြေခံပညာမူလတန်းလွန်မှ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကျောင်းပုံနှိပ်စာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)

စာပေမြင့်မှ လူမျိုးတင့်မည်

ရန်ကုန်ဆေးရုံကြီး၌ ကျန်းမာရေးထောက်ပံ့စရိတ်နှင့် အမှိုက်ပုံးများ လှူဒါန်း

ရန်ကုန်၊ မေ ၂၈

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် လမ်းမတော်လမ်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ငါးထပ်ဆေးကုသဆောင်အသစ်နှင့် ခွဲစိတ်ဆေးကုသဆောင် အမှတ် ၁၊ ၂၊ ၃ တို့၌ ဆေးရုံတက်ရောက်၍ ဆေးကုသခံယူနေကြသော လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် သက်ဆိုင်ရာဆရာဝန်ကြီးများနှင့် ဆေးဝန်ထမ်းများ၏ စိစစ်ထောက်ခံချက်တို့ဖြင့် ရန်ကုန်မြို့ကောက်ရုံးနယ် လူမှုအကျိုးပြုအဖွဲ့မှ ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုများအဖြစ် ခွဲစိတ်ဆေးကုသစရိတ်ထောက်ပံ့ လှူဒါန်းခြင်းနှင့် သန့်ရှင်းရေး၊ စွန့်ပစ်၊ အဖုံးပါ အမှိုက်ပုံးများ ပေးအပ်လှူဒါန်းပွဲကို မေ ၂၆ ရက်က ရန်ကုန်မြို့ ဆေးရုံသစ်ကြီး ခွဲစိတ်ဆောင် ၁၊ ၂၊ ၃ တို့၌ ကျင်းပခဲ့ကြသည်။

ငါးသလောက်ဈေးမြင့်မားလွန်း၍ အခြေခံလူတန်းစားများဝယ်ယူစားသုံးရန် လက်လှမ်းမမီ

ဈာပုံ၊ မေ ၂၈

ရေချိုရေငန်မှဖမ်းဆီးရရှိသည့် ငါးမျိုးစုံတို့အနက် ငါးသလောက်ငါးကို ပင်လယ်ပြင်၌ ဖမ်းဆီးရနိုင်သလို ပင်လယ်နှင့်တစ်ဆက်တစ်စပ်တည်း ဖြစ်နေသည့် မြစ်ချောင်း(ရေချို)တွင်လည်း ဖမ်းဆီးရရှိနိုင်သည်။ ပင်လယ်ငါးသလောက်ကို ငါးမျိုးစွာ ဖမ်းဆီးရရှိနိုင်သော်လည်း မြစ်ချောင်းများတွင် ရေချိုငါးသလောက်ကို ဒေသခံတို့စားသုံးရန်သာ ဖမ်းဆီးရရှိနိုင်ကြောင်း သိရသည်။

ရေချိုတွင် ဖမ်းဆီးရရှိသည့် ငါးသလောက်ကို စားသုံးသူများ အထူးနှစ်သက်ကြပြီး ဈေးကွက်တွင်လည်း ပင်လယ်ငါးသလောက်ထက် ဈေးမြင့်ကာ မုန့်ဟင်းခါး ဟင်းရည်ချက်ရာတွင် အလွန်ကောင်းကြောင်း သိရသည်။

ဈာပုံဈေးကွက်တွင် မေ ၂၄ ရက်နံနက်က ရေချိုငါးသလောက် တစ်ပိဿာ ငွေကျပ် ၂၀၀၀၀ ဖြစ်နေကြောင်း သိရသည်။

ငါးမှာငါးသလောက်ဟု ဆိုသော်လည်း အခြေခံလူတန်းစားများ စားသောက်ရန် လက်လှမ်းမမီဖြစ်နေကြောင်း၊ ရေချိုငါးသလောက်ကဲ့သို့ပင် ပင်လယ်မှဖမ်းဆီးရရှိသည့် ငါးသလောက်များမှာလည်း ငါးတစ်ကောင် ၄၀ ကျပ်သားမှအထက်သည် ပြည်ပဈေးကွက်ဝင်နေသဖြင့် ငါးသလောက်အသေးများကိုသာ တစ်ပိဿာ ငွေကျပ် ၈၀၀၀ ခန့်ဖြင့် ဝယ်ယူစားသုံးနေရသဖြင့် အခြေခံလူတန်းစားများ ဝယ်ယူစားသုံးရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။

အောင်ဝင်း(ဈာပုံ)



ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် သတင်းစာဆရာအသင်း သက်ကြီးသတင်းစာဆရာကြီးများအား ကန်တော့

ရန်ကုန်၊ မေ ၂၈

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် သတင်းစာဆရာအသင်း သက်ကြီးသတင်းစာ ဆရာကြီးများ ပူဇော်ကန်တော့ပွဲကို မေ ၂၇ ရက်က ဒဂုံမြို့သစ် မြောက်ပိုင်းရှိ တိုဘိုမင်းဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် သဘာပတိဦးသန်းအောင်(သန်းအောင်နိုင်)က အမှာစကားပြောကြားပြီး မြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးစိုးမြင့်(ခရမ်းစိုးမြင့်)က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် အသင်းအတွင်းရေးမှူး ဦးအောင်မော်၊ အောင်ကျော်မြင်းမိုရ်(စိန်ဂျွန်း)က ကန်တော့၌ဖြစ်ပေါ်လာပုံနှင့် အလှူငွေထည့်ဝင်ကြသူများ စာရင်းကို ဖတ်ကြားသည်။

ယင်းနောက် အသင်းဝင်သတင်းစာဆရာများက ကန်တော့ခံပစ္စည်းများ ပေးအပ်ကြပြီး ကန်တော့ခံသတင်းစာ ဆရာကြီးများကိုယ်စား ဦးမြသိန်း (မြသိန်း)နှင့် တက္ကသိုလ် စိန်တင်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခရမ်းစိုးမြင့်

ကျောက်မဲမြို့နယ်၌ စာဖတ်စွမ်းရည်နှင့် ပန်းချီသင်တန်းဆင်း

ကျောက်မဲ၊ မေ ၂၈

အနာဂတ်လူငယ်များ၊ ဒေသခံလူငယ်များရရှိသည့်အချိန်၌ အလဟဿမဖြစ်စေရေး၊ စာဖတ်သည့်အလေ့ကျင့်ကောင်းများ ရရှိစေရေးအတွက် စာဖတ်စွမ်းရည်နှင့် စိတ်ကြိုက်ပန်းချီ၊ ရေဆေးပန်းချီသင်တန်းများ ပို့ချပေးလျက်ရှိရာ သင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၂၄ ရက်က ကျောက်မဲ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးစာကြည့်တိုက်ခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ကေသွယ်ဟန်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာဖတ်စွမ်းရည်နှင့် စိတ်ကြိုက်ပန်းချီ၊ ရေဆေးပန်းချီသင်တန်းသို့ တက်ရောက်ခဲ့သည်။ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၅၀ တို့ကို တာဝန်ရှိသူတို့က ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ စိုးဝင်း(နောင်ချို)

ရေးဦးစွာ ကောက်ရိုးနွယ် လူမှုအကျိုးပြုအဖွဲ့မှ ဦးသောင်းစိန်ခေါင်းဆောင်သော အဖွဲ့ဝင်အလှူရှင်များက ခွဲစိတ်ကုသဆောင် ၂ ခန်းမ၌ ကျန်းမာရေးဝန်ထမ်းတာဝန်ရှိသူ sister ဒေါ်အမာကြည်နှင့် ဝန်ထမ်းများအား ကျန်းမာရေးအထောက်အကူအဖြစ် အမှိုက်ပုံးကြီး ၁၅ ပုံးကို ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ခွဲစိတ်ဆေးကုသဆောင် ၁၊ ၂ ခု ဆောင်တို့၌ ဆင်းရဲနွမ်းပါးခွဲစိတ်လူနာ ၂၄ ဦးတို့အား တစ်ဦးလျှင် ကျန်းမာရေးထောက်ပံ့စရိတ်ငွေကျပ် ၅၀၀၀၀ ဖြင့် စုစုပေါင်း ငွေကျပ် ၁၂ သိန်းနှင့် အာဟာရပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

တင်ကြည်(သယံဇာတကျွန်း)



ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အစိုးရနည်းပညာအထက်တန်းကျောင်းများအတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူမည့်ရက်ကို တိုးမြှင့်သတ်မှတ်ခြင်း ၁။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အစိုးရနည်းပညာအထက်တန်းကျောင်း (၃၅)ကျောင်း၌ ပထမနှစ် သင်တန်းတက်ရောက်လိုသူများအတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူခဲ့ပြီး အခြေခံပညာအလယ်တန်း(အဋ္ဌမတန်း)အောင်မြင်သူများအား မိမိတက်ရောက်လိုသည့်ကျောင်းများတွင် ၇-၅-၂၀၁၈ ရက်မှ ၂၂-၅-၂၀၁၈ ရက်အထိ လျှောက်လွှာတင်သွင်းရန် ကြေညာခဲ့ပါသည်။ ၂။ အဆိုပါကျောင်းများအောက် အစိုးရနည်းပညာအထက်တန်းကျောင်း (ဗန်းမော်၊ ပုတာအို၊ တီးတိန်၊ မင်းတပ်၊ ကလေး၊ ခန္တီး၊ ထားဝယ်၊ ပခုက္ကူ၊ မိတ္ထီလာ၊ မြင်းခြံ၊ မော်လမြိုင်၊ ပုသိမ်၊ လားရှိုး၊ တောင်ကြီး၊ ပင်လုံ၊ ကျိုင်းတုံ၊ ပင်းပက်) စုစုပေါင်း(၁၇)ကျောင်းတွင် ဝင်ခွင့်လျှောက်လွှာတင်သွင်းခြင်းကို ၁၀-၆-၂၀၁၈ ရက်အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာအပ်ပါသည်။ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲသည် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုစီမံချက်များမှ လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ၊ စက်ပစ္စည်းများဝယ်ယူရန်နှင့် ကျန်းမာရေးစာအုပ်များရိုက်နှိပ်ရန်အတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူအပ်ပါသည်။

တင်ဒါစည်းမျဉ်း၊ စည်းကမ်းများကို ညွှန်ကြားရေးမှူး(ဝယ်ယူဖြန့်ဖြူးရေး)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် ၄၊ နေပြည်တော်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဈေးနှုန်းတင်သွင်းလွှာပုံစံများ	- ၂၉-၅-၂၀၁၈ ရက်
စတင်ရောင်းချမည့်ရက်	
တင်ဒါပိတ်မည့်ရက်နှင့်အချိန်	- ၂၂-၆-၂၀၁၈ရက် မွန်းလွှဲ:၀၀နာရီ
ဆက်သွယ်ရန်ဖုန်း	- ၀၆၇-၄၁၁၅၀၁၊ ၀၆၇-၄၁၁၅၄၄
	ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲ
	ပြည်သူ့ကျန်းမာရေးဦးစီးဌာန

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီး အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ၁။ ကုသရေးဦးစီးဌာန၊ ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော လူနာများအား ကုသပေးရန်လိုအပ်သော FDA အသိအမှတ်ပြု ဆေးဝါးများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူမည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါပေးသွင်းရန် ခေါ်ယူအပ်ပါသည်။ ၂။ ဈေးနှုန်းတင်သွင်းလွှာပုံစံများ - ၂၉-၅-၂၀၁၈ရက် စတင်ရောင်းချမည့်ရက် (အင်္ဂါနေ့) တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၂၈-၆-၂၀၁၈ ရက် ညနေ ၄:၀၀ နာရီ ၃။ တင်ဒါစည်းမျဉ်းစည်းကမ်းချက်များနှင့် ဆေးပစ္စည်းများစာစုရင်း အသေးစိတ်ကိုသိရှိလိုပါက နေ့စဉ်ရုံးချိန်အတွင်း အောက်ပါလိပ်စာတွင် လာရောက် စုံစမ်းနိုင်ပါသည်။ ဆေးရုံအုပ်ကြီးရုံး ပြည်သူ့ဆေးရုံကြီး၊ ဖျာပုံမြို့၊ ရေဝတ်တိုင်းဒေသကြီး ဖုန်း-၀၉-၂၆၂၁၁၃၅၆၊ ၀၄၅-၄၀၀၂၅

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနပိုင် အောက်ဖော်ပြပါသို့လှောင်ရုံ(၁)လုံးအား အိတ်ဖွင့်တင်ဒါနေ့စီဖြင့် (၃)နှစ်သက်တမ်း (၁)နှစ်တစ်ကြိမ်စာချုပ်ဖြင့် ၄ားရမ်းပေးသွားမည်ဖြစ်ပါသည်- (က) ရန်ကုန်တိုင်းဒေသကြီးမှ သို့လှောင်ရုံ(၁)လုံး Lot(1) (၁) သိရှိ ၁၉/၁၀ (၂)လုံးတွဲ (၁)လုံး (၁၂၀'x၆၀'x၁၅') (သွပ်၊ သွပ်၊ ကွန်)၊ အုပ်စု(၁)၊ နာဂလှိုင်ဂဝင်း၊ မရမ်းကုန်းမြို့နယ် (ခ) တင်ဒါပုံစံရောင်းချမည့်ရက် - ၂၉-၅-၂၀၁၈ မှ ၂၇-၆-၂၀၁၈ အထိ အချိန် - နံနက် ၉:၃၀နာရီမှ ၁၆:၃၀နာရီအထိ (ဂ) တင်ဒါစည်းကမ်းချက်များ - ၂၈-၆-၂၀၁၈ ရက် ၁၂:၀၀နာရီ ရှင်းလင်းခြင်း (ဃ) တင်ဒါပိတ်မည့်ရက်/အချိန် - ၂၈-၆-၂၀၁၈ ရက် မွန်းလွဲ ၁:၀၀နာရီ (င) တင်ဒါပုံစံရောင်းချမည့်နေရာ - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးစီးဖူးရုံးမှ၊ စီမံရေးရာဌာနခွဲ၊ အမှတ် ၂၂၈/၄၄၀၊ ဒုတိယထပ်၊ ကမ်းနားလမ်းနှင့်ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့ (စ) Deposit ပေးသွင်နိုင်သည့် ဘဏ်များ - တင်ဒါစည်းကမ်းသတ်မှတ်ချက်ပုံစံတွင် ဖော်ပြထားပြီးဖြစ်ပါသည်။ (ဈ) စာရင်းပေးသွင်းရမည့်နေရာ - ရုံးအမှတ် ၅၂၊ နေပြည်တော် (ည) တင်ဒါတင်သွင်းရမည့်နေရာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၅၂၊ နေပြည်တော် ၂။ အဆိုပါသို့လှောင်ရုံ(၁)လုံး၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာမြို့နယ်သို့ သွားရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ ဖုန်း-၀၁-၂၅၀၄၃၂သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ တင်ဒါစီစစ်ရေးအဖွဲ့

ကန်ကွက်နိုင်ကြောင်းကြော်ငြာ ဒဂုံမြောက်မြို့နယ်မြေတိုင်းရပ်ကွက်အမှတ်(၁၉/ဘီ)၊မြေကွက်အမှတ်(၁၉)၊မြေကွက်တည်နေရာအမှတ်(၃၀)၊ရာဇာဓိရာဇ်လမ်းမကြို၊(၁၉/ဘီ)ရပ်ကွက်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ဦးလွင်ရုံး(၁)၊/ဗဟန(နိုင်)၀၃၈၀၇၅၊ခေါ်မြည်တင်(၁)၊/ဗဟန(နိုင်)၀၇၈၀၇၃၃၊အမည်ပေါက်နံရံ(၆၀)ဂရုမီမြေအားအမည်ပေါက်ဦးလွင်ရုံး+၁မှ(၃၀-၃-၂၀၁၈)ရက်နေ့တွင်ဘဏ်မျေးမြန်မြေပြိုကူးလျှောက်ထားလာပါသည်။မြေစာရင်းမမှတ်ချက်ရှိ(၁၉၉၇)ခုနှစ်အရဦးလွင်ရုံးခေါ်မြည်တင်ဟုသတ်မှတ်ရန်မြေပြိုကူးလျှောက်ထားခဲ့သောဘဏ်မျေးမြန်မြေပြာစာဝင်မှရင်းမှပေးသည့်ဘဏ်တွင်မျှအာမခံပစ္စည်းထားရှိကာဘဏ်ငွေချေးယူခဲ့ရခြင်းလုံစံမရှိဘဲပျောက်ဆုံးသွားခဲ့သည့်ဟုနယ်ကန်ကြောင်းမဂ်လာတောင်ညွှန်မြို့နယ်တရားရုံး၏ကျွန်းကျိန်သုအရာရှိနေ့တွင်ပြုလုပ်ထားသည့်(၁၇-၅-၂၀၁၈)ရက်စွဲပါကျွန်းကျိန်လွှာအမှတ်စဉ်-၅/၁၂၄၆၇၆၇၆ရှင်းလင်းမှုပါသဖြင့်ဦးလွင်ရုံး(၁)၊/ဗဟန(နိုင်)၀၃၈၀၇၅၊ခေါ်မြည်တင်(၁)၊/ဗဟန(နိုင်)၀၇၈၀၇၃၃တို့၏ဘဏ်ချေးမြေပြိုကူးလျှောက်ထားလာခြင်းအားတရားဝင်နိုင်ငံသောအထောက်အထားများဖြင့်ဤကြော်ငြာပါသည့်နေ့မှစ၍(၇)ရက်အတွင်းကန်ကွက်နိုင်ပါကြောင်းနှင့်ကန်ကွက်မှုမရှိပါကလူထံမှလွန်နည်းအတိုင်းဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။ ဌာနမှူး၊ မြို့ပိုင်ကမ်းရိုးတန်းမိန့်ခွဲဌာန၊ရန်ကုန်မြို့တော်စည်သာယာရေးကော်မတီ
--

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ခရိုင်(၄)ခရိုင်အတွင်းရှိ လမ်းမီးများ တပ်ဆင်ထွန်းညှိရန်အတွက် လိုအပ်သောပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်။ တင်ဒါပုံစံစတင်ရောင်းမည့်ရက် - ၂၉-၅-၂၀၁၈ ရက် တင်ဒါပိတ်မည့်ရက် - ၁၂-၆-၂၀၁၈ ရက် တင်ဒါပိတ်မည့်အချိန် - ၁၄:၀၀ နာရီ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာတွင် ရုံးချိန်အတွင်း လာရောက်စုံစမ်းဝယ်ယူနိုင်ပါသည်- လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တင်ဒါခေါ်ယူရေးလုပ်ငန်းကော်မတီ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ပစ္စည်းစီမံရေးဌာန၊ ရန်ကုန်မြို့ အမှတ်(၁၉၇/၁၉၉)၊ အောက်ကြည့်မြင်တိုင်လမ်း၊ အလုံမြို့နယ် ဖုန်း-၀၁-၂၂၀၈၁၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန ခုတင်(၁၀၀)ဆံ့၊ အထူးကုဆေးရုံ(သာကေတ) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ၁။ ၂၀၁၈ခုနှစ် (ဧပြီလမှ စက်တင်ဘာလ)အတွက် ခုတင်(၁၀၀)ဆံ့ အထူးကုဆေးရုံ (သာကေတ)တွင် တက်ရောက်ကုသကြသည့် လူနာများအား ကုသပေးရန်လိုအပ်သည့် အောက်ဖော်ပြပါတို့အား ဝယ်ယူမည်ဖြစ်ပါသဖြင့် အစိုးရအသိအမှတ်ပြု ကုမ္ပဏီများထံမှ အိတ်ဖွင့်တင်ဒါခေါ်ယူအပ်ပါသည်။ (က) ဆေးဝါးများ (FDA အသိအမှတ်ပြု) (ခ) ဓာတ်ခွဲခန်းသုံးဓာတ်ဆေးပစ္စည်းများ (ဂ) ဓာတ်မှန်ဖလင်များ (ဃ) ဆေးရုံသုံးပစ္စည်းများ(Consumables)နှင့် အောက်ဆီကျင် ၂။ ဈေးနှုန်းတင်သွင်းလွှာပုံစံများ - ၂၈-၅-၂၀၁၈ ရက် စတင်ရောင်းချမည့်ရက် (တနင်္လာနေ့) တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၂၇-၆-၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) ၃။ တင်ဒါစည်းမျဉ်းစည်းကမ်းများ၊ ဆေးပစ္စည်းများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ခုတင်(၁၀၀)ဆံ့ အထူးကုဆေးရုံ(သာကေတ) ဆေးရုံအုပ်ကြီးရုံးနှင့် ဖုန်း-၀၁-၄၅၀၇၉၁ သို့, လာရောက်စုံစမ်းနိုင်ပါသည်။ ခုတင်(၁၀၀)ဆံ့ အထူးကုဆေးရုံ(သာကေတ)
--

ငြင်းချက်ထုတ်ရန်သမ္မန်စာ (တရားမကျင့်ထုံး ဥပဒေအမိန့်-၅၊ နည်းဥပဒေ-၂၀) ဇမ္ဗူသီရိမြို့နယ်တရားရုံးတော် ၂၀၁၈ခုနှစ် တရားမကြီးမှုအမှတ်-၈ ဒေါ်အိမ့်နီဝင်း တရားလို ရှန်ကုန်တိုင်းဒေသကြီး၊ နော်ဘီမြို့၊ တပ်ကြီးကျွန်းကျေးရွာအုပ်စု၊ သီရိရတနာရပ်ကွက်၊ နီလာလမ်းနေသူ ဦးနိုင်လင်းအေး(ခ)ဦးချစ်နိုင် သီစေရမည်။ သင့်အပေါ်၌ တရားလို ဒေါ်အိမ့်နီဝင်းက လင်မယားကွာရှင်းပြတ်စဲပေးစေလိုမှုအား လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ သင်ကိုယ်စားလှယ်ရုံးအခွင့်အမိန့်ရ ရှေ့နေဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်ဆိုင်သည့်အချက်များကို ချေပပြောဆိုနိုင်သူ တစ်ဦးတစ်ယောက် ၎င်းရှေ့နေနှင့်ပါစေ၍ဖြစ်စေ ၂၀၁၈ခုနှစ် ဇွန် ၆ ရက် (၁၃၈၀ ပြည့်နှစ် နယုန်လပြည့်ကျော် ၈ ရက်) မွန်းမတည့်မီ ၁၀နာရီတွင် အထက်က အမည်ရေးသားပါရှိသူ တရားလို၏စွဲဆိုချက်ကို ထုချေရှင်းလင်းရန် ရုံးတော်သို့လာရောက်ရမည်။ ၎င်းအပြင် သင်သီစေရမည်မှာ အထက်ကဆိုခဲ့သည့်နေ့ရက်တွင် သင်မလာရောက်ပျက်ကွက်ခဲ့လျှင် သင်၏ကွယ်ရာတွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းအပြင် တရားလိုကကြည့်ရှုလိုသည့် စာရွက်စာတမ်းများနှင့် သင်ကထုချေတင်ပြအမိဖြလိုသည့် စာချုပ်စာတမ်း အစရှိသည်တို့ကို သင်နှင့်အတူ ယူဆောင်လာရမည်။ သို့တည်းမဟုတ် သင်ကိုယ်စားလှယ်ရှေ့နေလက်တွင် ထည့်အပ်ပို့လိုက်ရမည်။ သင်ကထုချေလွှာ တင်သွင်းလိုလျှင် အမှုမဆိုင်မီလေးရက်က တင်သွင်းရမည်။ ၂၀၁၈ ခုနှစ် မေ ၂၄ ရက်တွင် ဤရုံးတော်တံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။ (စော်ဝင်းထူး) မြို့နယ်တရားသူကြီး ဇမ္ဗူသီရိမြို့နယ်တရားရုံး

အထူးကိုယ်စားလှယ်လွှဲစာရုပ်သိမ်းခြင်း တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ပုလဲလမ်းနေ ဦးထွန်းရွှေမှ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ် ၁၀/၆ ဝန်ထမ်းအိမ်ရာနေ ဒေါ်ဖြူဖြူသင်း ၁၃/တကန (နိုင်) ၀၅၈၉၈၆ဝံထံသို့ ၅-၅-၂၀၁၇ရက်စွဲပါ အထူးကိုယ်စားလှယ်လွှဲစာအမှတ် ၉၀/၂၀၁၇အား ပြန်လည်ရုပ်သိမ်းပြီးဖြစ်ပါကြောင်း။ ဦးထွန်းရွှေ ၁၃/တကန(နိုင်)၀၁၇၉၇၉

ကန်ကွက်ရန်ကြော်ငြာ အောက်ပါလျှောက်ထားသူအား (၂'၇)စက်ရေတွင်း တစ်တွင်း တူးဖော်ခွင့်လိုင်စင်ထုတ်ပေးခြင်းကို မည်သူမဆိုကန်ကွက်လိုပါက ကြော်ငြာပါသည့်ရက်မှစ၍ ၁၄ရက် ရုံးချိန်အတွင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြေအောက်ရေကြီးကြပ်မှုအရာရှိရုံးသို့ လူကိုယ်တိုင် လာရောက်ကန်ကွက်နိုင်ပါသည်။ လျှောက်ထားသူအမည် - ဦးအောင်ထက်ဝင်း၊ မန်နေဂျင်းဒါရိုက်တာ MOON SUN CO.,LTD တူးဖော်မည့်နေရာ - အမှတ် ၁/A/T၊ သံသုမာလမ်းနှင့် ပဒုံမာလမ်းထောင့်၊ သုဝဏ္ဏ၊ (၂၄)ရပ်ကွက်၊ သယံဇာ်ကျွန်းမြို့နယ် မြေအောက်ရေကြီးကြပ်မှုအရာရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဗဟိုကောင်စီရွေးချယ်ပွဲကော်မရှင် နှီးဆော်ဖိတ်ကြားလွှာ		
မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ ရွေးချယ်တင်မြှောက်ရန် ဟိန္ဒူဗဟိုကောင်စီ နှစ်ပတ်လည်စုံညီအစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ မြို့နယ် ဟိန္ဒူကောင်စီကိုယ်စားလှယ်များ မပျက်မကွက်တက်ရောက်ကြပါရန် လေးစားစွာ အသိပေးဖိတ်ကြား အပ်ပါသည်။ နေ့ရက် - ၂၀၁၈ ခုနှစ် ဇူလိုင် ၂၇၊ ၂၈ နှင့် ၂၉ ရက်များ အချိန် - နံနက် ၈:၀၀နာရီတိတိ နေရာ - သျှရီ ဘူသ်နာသ် မဟာဒေဝဘုရားကျောင်း(ခန်းမဆောင်) အမှတ် ၇၆/၈၀၊ ဗညားဒလလမ်း(သီပေါမြို့တင်းနစ်ကွင်းရှေ့)၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့ မြို့နယ်ဟိန္ဒူကောင်စီကိုယ်စားလှယ်စာရင်း ပေးပို့ရန်ကျန်ရှိသော မြို့နယ်ဟိန္ဒူကောင်စီများ သည် ၂၇-၆-၂၀၁၈ရက် နောက်ဆုံးထားပြီး ရွေးချယ်ပွဲကော်မရှင် ယာယီရုံးခန်းဖြစ်သော ဗိုလ်တထောင်မြို့နယ်၊ အနော်ရထာလမ်း (၄၆လမ်းထောင့်)ရှိ အာရိယဆမ္မာဂျီဘုရားကျောင်းသို့ နေ့စဉ် ညနေ ၅:၀၀နာရီမှ ည ၇:၀၀နာရီအတွင်း ဆက်သွယ်လျှောက်ထားပေးပို့နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။ ဆက်သွယ်ရန်ဖုန်း ၀၉-၅၀၃၉၂၀၅၊ ၀၉-၇၉၄၀၈၀၇၄၊ ၀၉-၄၂၀၀၁၂၉၄၆ ဦးမောင်ရွှေ ဥက္ကဋ္ဌ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဗဟိုကောင်စီရွေးချယ်ပွဲကော်မရှင်		
အမည်ပြောင်း ကြောညိုမြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အမက ရေတံခွန်ပထမတန်းမှ (ဘ)ဦးစိုးမိုးဝင်း ၁၄/ရကန(နိုင်)၀၀၀၉၀၁၏သား မောင်သူရိန်ပိုင်အား မောင်ရွှေမိုးသွန်းဟု ပြောင်းလဲခေါ်ဆိုပါရန်။ မောင်ရွှေမိုးသွန်း	အမည်ပြောင်း ကချင်ပြည်နယ်၊ ရွှေကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (၂၀၁၇-၂၀၁၈) ပညာသင်နှစ် တတိယတန်းအောင်မြင်သော (ဘ)ဦးနိုင်သွန်း ၁/ရကန(နိုင်)၀၅၄၈၈၄၏သား မောင်ကောင်းမြတ်ဟိန်းအား မောင်ညီညီနိုင်ဟုပြောင်းလဲခေါ်ဆိုပါရန်၊မောင်ညီညီနိုင်	တစ်ဦးတည်းဖြစ်ပါကြောင်း မိုးမောက်မြို့နယ် ပန်ချီးပိုင်ကျေးရွာနေ ဦးစိုင်းစိုင်း(ခ)ဦးပေါက်ကျိုင်း၁/မမန(နိုင်)၀၁၁၃၂၈သည် တစ်ဦးတည်း ဖြစ်ပါသည်။ ဦးစိုင်းစိုင်း(ခ)ဦးပေါက်ကျိုင်း
ဒီကရီကိုအတည်ပြုလုပ်ရန်အမိန့်မထုတ်သင့်ကြောင်းထုချေစေရန် အကြောင်းကြားစာ (တရားမကျင့်ထုံး ဥပဒေအမိန့်-၂၁၊ နည်းဥပဒေ-၂၂) ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ၂၀၁၁ခုနှစ် တရားမကြီးမှုအမှတ်-၅၀ နှင့်ဆက်နွယ်သည့် ၂၀၁၈ခုနှစ် တရားမဖော်ရိမှုအမှတ်-၅၀ ၁။ ဦးသောင်းထွန်းဦး နှင့် ၁။ ဒေါ်မာမာသက် ၂။ ဦးသန်းထွန်း ၂။ ဦးခိုင်သက် (ကွယ်လွန်သူဒေါ်နီနီ၏ တရားဝင်ကိုယ်စားလှယ်များ) တရားရုံးများ ဒီကရီအနိုင်ရသူများ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ လမ်း၅၀ (အထက်) အမှတ် ၁၇၀/၁၇၂၊ ငါးညှာ(ဘက်)အနီးနေ တရားရုံးများဖြစ်ကြသော (၁)ဒေါ်မာမာသက်၊ (၂)ဦးခိုင်သက် (အတူနေသူများ) ယခုနေ့ရပ်လိပ်စာမသိသူများ သီစေရမည်။ သင်တို့သည် ၂၀၁၁ခုနှစ် တရားမကြီးမှုအမှတ်-၅၀အတွက် အယူခံမှုတွင် ရရှိသည့် ဒီကရီကို အတည်ပြုလုပ်ရန် ဤရုံးတော်တွင် တရားနိုင် ဦးသောင်းထွန်းဦး ပါ(၂)ဦးက လျှောက်ထားသည့်ဖြစ်၍ မည်သည့်အကြောင်းကြောင့် အတည်ပြုလုပ်စေရန် အမိန့်ကိုမထုတ်သင့်ကြောင်း၊ အကြောင်းတစ်ခုခုရှိလျှင် ပြု၍ချေဆိုရန် သင်ကိုယ်တိုင်ဖြစ်စေ၊ ရုံးတော်၏အခွင့်အမိန့်အရ ရှေ့နေဖြစ်စေ၊ အကြောင်းပြချေဆိုနိုင်သူ အခွင့်ရကိုယ်စားလှယ်ဖြစ်စေ ၂၀၁၈ခုနှစ် ဇွန် ၂၀ ရက် (၁၃၈၀ပြည့်နှစ် ပထမပါဆုံလဆန်း ၈ရက်) မွန်းမတည့်မီ ၁၀နာရီတွင် ဤရုံးတော်ရှေ့ လာရောက်စေ။ ၂၀၁၈ခုနှစ် မေ ၂၅ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုးပေးလိုက်သည်။ (ထွန်းထွန်းဦး) ထွဲဖက်ခရိုင်တရားသူကြီး(၄) ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး		
အမည်မှန်နှင့်မွေးသက္ကရာဇ်အမှန် ကန်ပက်လက်မြို့နယ်၊ ခါရိုင်းကျေးရွာနေ ဦးအိုက်ဟုန်း၏သမီး ဆေဆွဟုန်း၏အမည်မှန်မှာ မရှိဟုန်း ၄/ကပလ(နိုင်)၀၁၃၁၉၇ဖြစ်ပြီး မွေးသက္ကရာဇ်အမှန်မှာ ၃၀-၉-၁၉၉၂ ဖြစ်ပါကြောင်း။ မရှိဟုန်း		
မိဘအမည်မှန် နုန့်ခမ်းမြို့၊ အထက(၂)၊ သတ္တမတန်းမှ မောင်ထွယ်ရှောင်၏ မိဘအမည်မှန်မှာ ဦးဖော်ဂုန်ခမ်းနှင့် ဒေါ်ဘောမိဆောင် ဖြစ်ပါကြောင်း။		
ဖခင်အမည်မှန် နုန့်ခမ်းမြို့၊ အထက(၁)၊ ဆဋ္ဌမတန်း(C)မှ နန်းမိုးလင်း၏ ဖခင်အမည်မှန်မှာ ဦးသာဌေး(ခ)ဦးဆုပညာ ဖြစ်ပါကြောင်း။		
ဖခင်အမည်မှန် မြဝတီမြို့နယ်၊ မင်းလက်ပဲကျေးရွာအလယ်က အဋ္ဌမတန်းမှ မမိဌေးယုယုလှိုင်၏ဖခင်အမည်မှန်မှာ ဦးမင်းမြထွန်း ၃/ဘအန(နိုင်)၀၉၃၁၀၇ ဖြစ်ပါသည်။ ဦးမင်းမြထွန်း		

ငြင်းချက်ထုတ်ရန်သမ္မန်စာ (တရားမကျင့်ထုံး ကိုဓဥပဒေအမိန့်-၅၊ နည်းဥပဒေ-၂၀) ကျောက်မဲခရိုင်တရားမရုံးတော်၌ ၂၀၁၈ ခုနှစ် တရားမကြီးမှုအမှတ်-၂ ဦးလှဖုန်း နှင့် ၁။ ဗိုလ်ကြီးကျော်လင်းသန့် ၂။ ဒေါ်ဇူးအိမ့်သက်မှူး၊ ၃။ ဥဉ္ဇာအောင် ၄။ မအိမ်မြတ်နိုးသူ တရားပြင်များ တရားလို ဗိုလ်ကြီးကျော်လင်းသန့်၊ ဒေါ်ဇူးအိမ့်သက်မှူး(အတူနေမိသားစု)၊ အကွက်(၅)၊ နယ်မြေ(၂)၊ ဘူတာရပ်ကွက်၊ နောင်ချိုမြို့နေ(ယခုနေ့ရပ်လိပ်စာမသိ) သီစေရမည်။ သင်တို့အပေါ်၌ တရားလို ဦးလှဖုန်းက ချေးငွေ သိန်း၁၅၀နှင့် နှစ်နာကြေးငွေ သိန်း၅၀ စုစုပေါင်းငွေကျပ်သိန်း ၂၀၀၀လိုမှု ရလိုကြောင်းနှင့် လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ သင်ကိုယ်စားလှယ်ရုံး အခွင့်အမိန့်ရ ရှေ့နေဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်ဆိုင်သည့်အချက်များကို ချေပပြောဆိုနိုင်သူ တစ်ဦးတစ်ယောက် ၎င်းရှေ့နေနှင့် ပါစေ၍ဖြစ်စေ ၂၀၁၈ခုနှစ် ဇွန် ၁၈ ရက် (၁၃၈၀ ပြည့်နှစ် ပထမပါဆုံလဆန်း ၆ ရက်) မွန်းမတည့်မီ ၁၀နာရီတွင် အထက်ကအမည်ရေးသားပါရှိသူ တရားလိုစွဲဆိုချက်ကို ထုချေရှင်းလင်းရန် ရုံးသို့လာရောက်ရမည်။ ၎င်းပြင် သင်သီစေရမည်မှာ အထက်ကဆိုခဲ့သည့်ရက်တွင် သင်မလာရောက် ပျက်ကွက်ခဲ့လျှင် သင့်ကွယ်ရာတွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းပြင် တရားလိုကကြည့်ရှုလိုသည့် စာရွက်စာတမ်းအထောက်အထားများနှင့် သင်ကထုချေတင်ပြ အမီပြုလိုသည့် စာချုပ်စာတမ်း အစရှိသည်တို့ကို သင်နှင့်အတူ ယူဆောင်လာရမည်။ သို့တည်းမဟုတ် သင်ကိုယ်စားလှယ်ရှေ့နေလက်တွင် ထည့်အပ်ပို့လိုက်ရမည်။ သင်ကထုချေလွှာတင်သွင်းလိုလျှင် အမှုမဆိုင်မီ လေးရက်က တင်သွင်းရမည်။ ၂၀၁၈ ခုနှစ် မေ ၁၆ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။ (စေဝေလွင်) ဒုတိယခရိုင်တရားသူကြီး ကျောက်မဲခရိုင်တရားရုံး
--

ဖခင်အမည်မှန် ဆောမြို့နယ်၊ လောင်းရှည် အထက နဝမတန်းမှ မမျိုးသန္တာထွန်း၏ ဖခင်အမည်မှန်မှာ ဦးအောင်တင် ၈/ဆမန(နိုင်)၀၁၇၀၁၆ ဖြစ်ပါကြောင်း။
--

အမည်ပြောင်း ကန်ဂေါခရိုင် ဆောမြို့နယ် ဇေယျာရပ်ကွက်နေ ဦးဝင်းဦး ၈/၀တရ(နိုင်) ၀၃၂၆၇၃၏သမီး မရုပ်နာမ်ဦးအား မရွှေရည်ဝင်းဟု ပြောင်းလဲခေါ်ဆိုပါရန်။

အမည်ပြောင်း မြဝတီမြို့နယ် အထက(ခွဲ) မေတ္တာလင်းမြိုင်ကျောင်းနေ အဋ္ဌမတန်းကျောင်းသူ (ဘ)ဦးသီဟစိုကြည်၏ သမီး မပိုင်းချစ်အား မကြယ်စင်သင်းဟု ခေါ်ပါရန်။ မကြယ်စင်သင်း
--

ယာဉ်ဖက်ပုံစံစာရပ် ပိတ္တုလျှောက်ထားခြင်း ယာဉ်အမှတ် TN1/7329 HONDA ZOOMER X ဆိုင်ကယ်ယာဉ် လက်ဝယ်ရှိသူ ဒေါ်တင်မိုးခိုင် ၆/သရခ(နိုင်) ၀၃၉၃၇၉က (ကမ-၃)ပျောက်ဆုံး၍ ပိတ္တုထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန်ကွက်နိုင်ပါသည်။ ကဏ္ဍ၊ တိုင်းဒေသကြီးစီးဖူးရုံး (ထားဝယ်)

ကျေးဇူးတင်လွှာ

Dr.အောင်ပိုင်စိုး- Dr.ဆုလွင်လွင်သော်

အမှတ်-၁၃၊ ပထမထပ်၊ ပန်းဆိုးတန်းလမ်း၊
ကျောက်တားမြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း-၀၉-၅၁၈၄၀၄၊ ၀၉-၇၃၁၁၅၁၀၅၊ ၀၉-၄၂၁၁၀၈၅၁၊
၀၉-၄၂၂၂၈၇၃၄

ဖောင်းကြွပျောက်လျှောက်ထားခြင်း
ယာဉ်အမှတ် 1H/1437 ၏ဖောင်းကြွန်ပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွန်ပါတ်ပြားပျက်ပြယ်ပါကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။
ကညန(မုံရွာ)

ဖောင်းကြွပျောက်လျှောက်ထားခြင်း
ယာဉ်အမှတ် 1H/1436 ၏ဖောင်းကြွန်ပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွန်ပါတ်ပြားပျက်ပြယ်ပါကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။
ကညန(မုံရွာ)

ဖောင်းကြွပျောက်လျှောက်ထားခြင်း
ယာဉ်အမှတ် ၂၉ယ/၃၄၇၃ ၏ဖောင်းကြွန်ပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွန်ပါတ်ပြားပျက်ပြယ်ပါကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။
ကညန(မုံရွာ)

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြ်း
ယာဉ်အမှတ် 2L/3429 ယာဉ်လက်ဝယ်ရှိသူ ဦးမြင့်ဆွေ ၉/မခန(နိုင်)၁၆၅၀၆ က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန်လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။
ကညန၊ ခရိုင်ရုံး (မြင်းခြံမြို့)

ဖောင်းကြွပျောက်လျှောက်ထားခြင်း
ယာဉ်အမှတ် 9C/7621 ၏ဖောင်းကြွန်ပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ထုတ်ပေးခဲ့သည့်ဖောင်းကြွန်ပါတ်ပြား ပျက်ပြယ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။
ကညန၊ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း)

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ
တာမွေမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၃၄/အီး၊ မြေကွက်အမှတ် ၃၃မ၊ မြေကွက်တည်နေရာအမှတ် ၆၊ ၁၆၃လမ်း၊ တာမွေကြီး (က+ဂ)ရပ်ကွက်၊ တာမွေမြို့နယ်၊ မောင်းထွန်းစိန်နှင့် မကွဲခေါင်းအမည်ပေါက် နှစ် ၉၀ ဂရန်မြေအား နှစ် ၉၀ ဂရန်ပျောက်ဆုံးကြောင်း သက်သေခံစာရွက်များ တင်သွင်း၍ ရန်ကုန်အေးဂျင့်ခရိုင်တရားရုံး၊ တရားမဏိဋ္ဌမအမှတ် ၇၁/၂၀၁၅ ၏ ၂၆-၅-၂၀၁၅ ရက်စွဲပါစီရင်ချက်နှင့် အိုင်ဒီကန့်၊ တရားမဏိဋ္ဌအမှတ် ၁၁၆/၂၀၁၅ ၏ (၉-၉-၂၀၁၅)ရက်စွဲပါ အမိန့်အရ မြေနှင့် အိမ်အောင်းအဝယ် မှတ်ပုံတင်စာချုပ်အမှတ် ၁၀၀၈/၂၀၁၈(၁၀-၄-၂၀၁၈)ဖြင့် ပိုင်ဆိုင်သူ ဒေါ်လှမြင့် ၁၂/တမန(နိုင်) ၀၄၂၄၄၆ ကိုယ်စား GIP အမှတ် ၁၀၀၂/၂၀၁၈(၂၅-၁-၂၀၁၈)ရသူ ဦးမြင့်စိုးနိုင် ၁၂/သကတ(နိုင်)၂၉၃၆၈၄ မှ အထွေထွေကိုယ်စားလှယ်လွှဲစာ မရပ်သိမ်းကြောင်းနှင့် အထွေထွေ ကိုယ်စားလှယ်လွှဲစာပေးသူ သက်ရှိထင်ရှားရှိကြောင်း ၂၄-၄-၂၀၁၈ ရက်စွဲပါ ကျမ်းကျိန်လွှာ၊ နှစ် ၉၀ ဂရန်ပျောက်ဆုံးကြောင်းနှင့် တာဝန်ယူကြောင်း ရန်ကုန်အေးဂျင့်ပိုင်းခရိုင်တရားရုံးကျမ်းကျိန်လွှာအမှတ် ၄၁၃၇/၂၀၁၈ (၂၄-၄-၂၀၁၈) ရက်စွဲပါ ကျမ်းကျိန်လွှာ၊ တာမွေမြို့မရဲစခန်း၏ ဂရန်ပျောက်ဆုံးကြောင်းထောက်ခံချက်၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ထောက်ခံချက်၊ ကိုယ်တိုင်ဝန်ခံချက်များတင်ပြ၍ ဂရန်မိတ္တူလျှောက်ထားလာခြင်းအား မြေပိုင်ကွင်းဆင်းစစ်ဆေးရာ မြေမပါ၌ (၂)ထပ်အုပ်ညှပ်တစ်လုံးရှိပြီး လျှောက်ထားသူကိုယ်တိုင်နေထိုင်ကြောင်းတွေ့ရှိပါသဖြင့် ဂရန်မိတ္တူလျှောက်ထားလာရာ တရားဝင်နိုင်လုံသောအထောက်အထားများဖြင့် ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အောက်ဖော်ပြပါ ပုဂ္ဂိုလ်များမှ ဤဌာနသို့ ဆောက်လုပ်ခွင့်လျှောက်ထားလာသည့်အတွက် ကန့်ကွက်လိုပါက ခိုင်လုံသောပိုင်ဆိုင်မှုစာထောက်အထား စာရွက်စာတမ်းများနှင့်တကွ ကြေညာချက်ပါရှိသည့် ရက်မှစ၍ ရက်ပေါင်း(၁၅)ရက်အတွင်း ဤဌာနသို့လျှောက်ထားကန့်ကွက်နိုင်ကြောင်း အသိပေးကြေညာအပ်ပါသည် -						
စဉ်	အမည်	မှတ်ပုံတင်	လိပ်စာ	မြေတိုင်း	မြေကွက်	မြေအမည်ပေါက်
၁	ဦးကိုကိုအောင်	၁၂/တကန(နိုင်)၂၅၃၆၀၀	၉၀၉/က+ခ၊ မာလာမြိုင်(၃)လမ်း၊ ၁၉-ရပ်ကွက်၊ စဝ်မြို့သစ်(တောင်ပိုင်း)	၈၉	၉၀၉/က၊ ၉၀၉/ခ	ဦးဝင်းအောင်၊ ဒေါ်ကုင်ရွှေ
၂	ဒေါ်ဥမ္မာအောင်	၁၂/တမန(နိုင်)၀၀၂၂၇၂	၁၄၆/ခ၊ စက်မှု(၃)လမ်း၊ ၁-ရပ်ကွက်၊ ရွှေပြည်သာ	၄၂/က	၁၄၆/ခ	ဒေါ်ခင်မိုးမိုးလွင်
၃	ဦးထွန်းထွန်းကျော်+၄	၁၂/မရက(နိုင်)၀၂၁၂၃၀	၁၀၊ တောင်သပြေလမ်း၊ ၃-ရပ်ကွက်၊ မရမ်းကုန်း	၁၉-သမိုင်း	၂၂	PRAL ကာစီဆွိန္ဒိယား
၄	ဦးမျိုးမြင့်ဆွေ	၁၂/မရက(နိုင်)၀၈၀၈၄၈	၁၉၊ တောင်သပြေ(၂)လမ်း၊ ၃-ရပ်ကွက်၊ မရမ်းကုန်း	၁၉-သမိုင်း	၂၂	PRAL ကာစီဆွိန္ဒိယား
၅	ဒေါ်သီသီ	၁၂/မရက(နိုင်)၀၀၈၂၈၂	၁၀၀၀၊ ဇေယျာမြိုင်လမ်း၊ ၅၇-ရပ်ကွက်၊ စဝ်မြို့သစ်(တောင်ပိုင်း)	၅၇	၁၀၁၀	ဒေါ်ပြတင်
၆	ဦးဌေးစံ	၁၂/သကတ(နိုင်)၀၆၉၆၁၆	၈၀၈/က၊ သလ္လာဝတီ(၃)လမ်း၊ ၁၀/တောင်ရပ်ကွက်၊ သာဓကတ	၁၀/တောင်	၈၀၈/က	ဒေါ်တင်လှ
၇	ဒေါ်ခင်မိုးကြည်	၁၂/လမန(နိုင်)၀၄၃၇၂၂	၉၃၄/ခ၊ မာယ(၁၂)လမ်း၊ ၁၂-ရပ်ကွက်၊ တောင်ဥက္ကလာပ	၁၂	၉၃၄	ဒေါ်တင်ရီ
၈	ဦးသန်းထိုက်	၁၂/ကမတ(နိုင်)၀၀၀၄၅၉	၃၃၉/ခ၊ ဂန္ဓမာလမ်းသွယ်၊ ၃-ရပ်ကွက်၊ ရွှေပြည်သာ	၁၆	၃၃၉/ခ	ဦးခင်မောင်ဝေ
၉	ဒေါ်တင်ဌေး+၃	၁၄/၀ခမ(နိုင်)၁၄၄၄၈၆	၈၄၊ ဆေးဝါးစက်ရုံလမ်းနှင့်အထက်ဗဟိုလမ်းထောင့်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ အင်းစိန်	၅-C ညောင်တုန်း	၅၂	ဦးဘစိန်
၁၀	ဒေါ်လှမြင့်	၁၂/ဒလန(နိုင်)၀၀၄၁၅၅	၅/၃၁၊ ကနောင်လမ်း၊ ရာဇသင်ကြံနိရပ်ကွက်၊ ဒလ	၅	၃၁	ဒေါ်မြင့်မြင့်ခိုင်
၁၁	ဒေါ်ပပဝင်း	၇/ပခန(နိုင်)၃၆၇၂၁၄	၁၁၄၅၊ အနော်ရထာလမ်း၊ ဗညားဒလရပ်ကွက်၊ ဒလ	၁	၁၁၄၅	ဒေါ်တင်တင်
၁၂	ဒေါ်ခင်စန်းနွယ်	၁၂/အစန(နိုင်)၀၁၃၄၇၄	၁၇၃/က၊ ဦးအောင်မင်း(ကွင်းပိုင်)လမ်း၊ ၂-ရပ်ကွက်၊ မရမ်းကုန်း	၁၂-သမိုင်း	၂	ညီမောင်ဘုရားသားကုမ္ပဏီ
၁၃	ဦးကောင်းမြတ်သော်	၁၂/မရက(နိုင်)၀၆၂၂၃၃	၁၇၃/ခ၊ ဦးအောင်မင်း(ကွင်းပိုင်)လမ်း၊ ၂-ရပ်ကွက်၊ မရမ်းကုန်း	၁၂-သမိုင်း	၂	ညီမောင်ဘုရားသားကုမ္ပဏီ
၁၄	နေနီစန္ဒာမိုး	၁၂/မရက(နိုင်)၀၂၈၇၉၃	၁၇၃၊ ဦးအောင်မင်း(ကွင်းပိုင်)လမ်း၊ ၂-ရပ်ကွက်၊ မရမ်းကုန်း	၁၂-သမိုင်း	၂	ညီမောင်ဘုရားသားကုမ္ပဏီ
၁၅	ဒေါ်စန်းစန်း	၁၂/မရက(နိုင်)၀၅၄၉၃၉	၂၅၊ တောင်ရတနာလမ်း၊ ၂-ရပ်ကွက်၊ မရမ်းကုန်း	၁၅-သမိုင်း	၁/က	ဒေါ်ကြင်စိန်
၁၆	ဒေါ်နနီငါဝါခွန်း	၁၄/မအပ(နိုင်)၀၀၇၁၀၇	၉၅၃+၉၅၄၊ ဧရာဝတီလမ်း၊ ၉၀-ရပ်ကွက်၊ စဝ်မြို့သစ်(ဆိပ်ကမ်း)	၉၀	၉၅၃၊ ၉၅၄	ဦးခင်မောင်ဇော်၊ ဒေါ်နွေးနွေးလွင်
၁၇	ဦးကျော်တင့်	၁၂/အစန(နိုင်)၀၂၂၀၁၁	၆၇၊ ခေမာလမ်း၊ ကမ်းနားအလယ်ရပ်ကွက်၊ အင်းစိန်	၂/B ပေါက်တော	၉ ယခင် ၃/က	SAA ဆူစန္ဒီးယားဆာသပါဒုတိယကိုဇလွယ်
၁၈	ဒေါ်မြင့်မြင့်ကြည်	၁၂/မရက(နိုင်)၀၁၃၅၄၀	၄၃၀၊ ဦးဆွစ်ထွန်းလမ်း၊ ၂-ရပ်ကွက်၊ မရမ်းကုန်း	၁၃/သမိုင်း	၂၂/ခ	RMP နာရာယန်ဆွိန္ဒိယား+၁
၁၉	ဦးဝင်းဇော်	၁၂/အစန(နိုင်)၀၆၅၉၄၇	ည/၄၄၊ ဓနုသီဒ္ဓိလမ်း၊ မော့ကနီရပ်ကွက်၊ အင်းစိန်	၃၉၉/က	၅၅	EE မာဝရက်
၂၀	ဦးဉာကံဝင်း	၁၂/ပဘတ(နိုင်)၀၂၇၉၆၈	၂/ခ၊ ဇိုင်ချပ်လမ်း၊ ၅-ရပ်ကွက်၊ ရွှေပြည်သာ	၂၄	၂/က	ဦးကုလား
ဌာနမှူး၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ ရန်ကုန်မြို့၊တော်စည်ပင်သာယာရေးကော်မတီ						

ဌာနမှူး၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
မုံရွာမြို့၊ စက်မှုရန်ရပ်ကွက်၊ အကွက်အမှတ် (စ-၉/စက်မှုရန်)၊ ဦးပိုင်အမှတ် (စီဇပါလမ်း ၇၂)၊ ဧရိယာ ၀ဒသမဃ၁၀၈ကနှင့် အကွက်အမှတ် (စ-၉၊ နန္ဒဝန်-စက်မှုရန်)၊ ဦးပိုင်အမှတ် (၄၃လမ်း-၃၇)၊ ဧရိယာ ၀ ဒသမ ၁၁၀ ဧကရှိမြေများအား ဦးဇော်ဝင်းလှိုင်-ဒေါ်ယဉ်ယဉ်အေးမှ မြေငှားဂရန် (စက်မှု/စီးပွား၊ စက်မှု/စီးပွားအမည်ပြောင်း)လျှောက်ထားရာ ကျိုးကြောင်းဖော်ပြချက်ခိုင်လုံစွာဖြင့် ကန့်ကွက်တင်ပြနိုင်သူမည်သူမဆို ယခုလျှောက်ထားခြင်းကို ဆောင်ရွက်မပေးသင့်ကြောင်း အထောက်အထားခိုင်လုံစွာဖြင့် ကန့်ကွက်လွှာများကို ဤရုံးသို့ ကြော်ငြာသည့်ရက်မှစ၍ ၁၅ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လျှောက်ထားသူအား အထက်မြန်မာပြည်မြေနှင့်အခွန်စည်းမျဉ်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြေငှားဂရန်(စက်မှု/စီးပွား၊ စက်မှု/စီးပွားအမည်ပြောင်း)ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြော်ငြာအပ်ပါသည်။ ကော်လီတ္တှော်အရာရှိ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အများသိစေရန်ကြေညာချက်
ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ ဒေါ်သူငြဲပိုးအိမ် ၁၃/နမန(နိုင်)၀၇၄၁၄၁ သည် ဦးလှထွန်းစိန် (၄င်း၏အထူးကိုယ်စားလှယ်လွှဲစာရသူ-ဒေါ်ဥမ္မာအောင်) ၁၂/အစန(နိုင်)၀၂၉၇၇၄ ထံမှ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၁၂၊ လူနေရပ်ကွက်အမှတ် ၂၊ မြေကွက်အမှတ် ၇၁၅-အေ/က၊ (အလျား ၂၅/၂၀ပေးပေပေ၀)၊ ဧရိယာ ၁၃၅၀ စတုရန်းပေ နှစ် ၆၀ ဂရန်မြေအမျိုးအစားဟုခေါ်တွင်သည့်မြေကွက်နှင့် ထိုမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်ကို အပြီးအပိုင်ဝယ်ယူရန်အတွက် စရန်ငွေပေးချေထားပြီးဖြစ်သဖြင့် ဤကြေညာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း ကျွန်ုပ်ထံသို့ ခိုင်လုံသောပိုင်ဆိုင်မှုစာရပ်စာတမ်းများဖြင့် လာရောက်ကန့်ကွက်နိုင်ပါသည်။ အကယ်၍ သတ်မှတ်ရက်အတွင်း ကန့်ကွက်ခြင်းမရှိပါက အရောင်းအဝယ်အား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
လွှဲအပ်ညွှန်ကြားချက်အရ- ဒေါ်မော်မော်ခင် (တရားလွှတ်တော်ရှေ့နေ) (စဉ်-၇၃၃၆) တိုက် ၂၁၂၊ အခန်း ၁၁၊ ရန်နိုင်လမ်းသွယ် (၇)၊ (၄) ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ဖုန်း-၀၉-၅၀၂၉၉၅၈၊ ၀၉-၄၃၀၉၅၄၈၆

သိရှိသူဓမ္မမထိစောတစရ ဒေါက်တာဦးဝင်းဇော် ၁၂/ဥကမ(နိုင်)၁၅၁၆၆၈ နှင့်
အများသိစေရန်ကြေညာခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ သယံဇာ်ကျွန်းမြို့နယ်၊ မိချောင်းကန်အပိုင်း (၃)၊ ခေမာသီ(၃)လမ်း၊ အမှတ် (၆၇)နေ ဦးသက်ခိုင် ၁၂/ဥကမ(နိုင်)၁၅၁၆၃၆၊ ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ မွောရုံလမ်း၊ အမှတ်-၆၀(က-ခ)နေ ဒေါ်ချိုချိုမြင့် ၁၂/ဥကမ(နိုင်)၁၁၃၃၀၂၊ ဒေါ်ယုယုမြင့် ၁၂/ဥကမ(နိုင်)၁၁၃၄၂၀၊ ဒေါ်သူဇာမြင့် ၁၂/ဥကမ(နိုင်)၀၃၁၄၆၆ တို့၏ လွှဲအပ်ညွှန်ကြားချက်များအရ အောက်ပါအတိုင်း ကြေညာအပ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ မွောရုံလမ်းရှိ လူနေရပ်ကွက်အမှတ် (ကံဘဲ့)၊ မြေတိုင်းရပ်ကွက်အမှတ် (၃၃)၊ မြေကွက်အမှတ် (ဆီ-)၊ မြေပိုင်မြေ လ/န-၃(ခ)၊ ဧရိယာ ၀ ဒသမ ၀၅၇ ဧကရှိမြေကွက်နှင့် ယင်းမြေကွက်တစ်ဆက်တည်းရှိ လူနေရပ်ကွက်အမှတ် (ကံဘဲ့)၊ မြေတိုင်းရပ်ကွက်အမှတ် (၃၃)၊ မြေကွက်အမှတ် (ဆီ-)၊ မြေပိုင်မြေ လ/န-၃(ခ)၊ ဧရိယာ ၀ ဒသမ ၀၅၇ ဧကရှိမြေကွက်များနှင့် ယင်းမြေကွက်များပေါ်တွင် ဆောက်လုပ်ထားသော အမှတ်-၆၀(က-ခ) နေအိမ်အဆောက်အအုံအပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်တို့သည်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၄၄) ရပ်ကွက်၊ ရွှေစင်(၇)လမ်းရှိ မြေတိုင်းရပ်ကွက်အမှတ် (၄၄)၊ မြေကွက်အမှတ် (၅၅၆)၊ ဧရိယာ ၀ ဒသမ ၀၅၅ ဧကရှိမြေကွက်နှင့် ယင်းမြေကွက်နှင့်တစ်ဆက်တည်းရှိ မြေကွက်အမှတ် (၅၅၅)၊ ဧရိယာ ၀ ဒသမ ၀၅၇ ဧကရှိမြေကွက်များနှင့် ယင်းမြေကွက်များပေါ်တွင် ဆောက်လုပ်ထားသော နေအိမ်အဆောက်အအုံအပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်တို့သည်လည်းကောင်း၊ ဦးသက်ခိုင် ပါ-၄ ဦးနှင့် ဦးဝင်းဇော်အပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်တို့သည်လည်းကောင်း၊ ဖခင်ကြီးဦးရဲမြင့်၏ ကျန်ရှိခဲ့သောအမွေပစ္စည်းဖြစ်ပြီး အထက်အမည်ပါ ဦးသက်ခိုင် ပါ-၄ ဦးနှင့် ဦးဝင်းဇော်အပါအဝင် ညီအစ်ကိုမောင်နှမများ အမွေအကျိုးအဖြစ် အတူတကွ ပိုင်ဆိုင်ကာ ခွဲဝေရယူကြရခြင်းမရှိသေးသော ပစ္စည်းများဖြစ်ပါသည်။ ထို့ကြောင့် အထက်ဖော်ပြပါမြေကွက်များနှင့် နေအိမ်အဆောက်အအုံအပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်တို့သည် ဦးသက်ခိုင် ပါ-၄ ဦးနှင့် ဦးဝင်းဇော်အပါအဝင် ညီအစ်ကိုမောင်နှမများ၏ အမွေဆိုင်ပစ္စည်းများဖြစ်ကြောင်းနှင့် အဆိုပါပစ္စည်းများကို ဦးသက်ခိုင် ပါ-၄ ဦး သဘောတူညီမှုမရှိဘဲ မည်သူတစ်ဦးတစ်ယောက်ကမျှ ပေါင်နံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ လျှော့နံခြင်း တစ်နည်းနည်းဖြင့် စီမံခန့်ခွဲခြင်း၊ စီးပွားရေးအလို့ငှာ အသုံးပြုခြင်းများ မပြုလုပ်ရန်နှင့် ထိုကဲ့သို့ပြုလုပ်ပါက တည်ဆဲတရားဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဝင်းဇော်နှင့်အများသိစေရန် ကြေညာအပ်ပါသည်။
လွှဲအပ်ညွှန်ကြားချက်များအရ- ဦးမျိုးညွန့် L.L.B (ဖာပုံ) တရားလွှတ်တော်ရှေ့နေ (စာ့၂၆) အမှတ်(၄၂)၊ (၅လွှာ)၊ (၁၃၇)လမ်း၊ မအူကုန်းရပ်ကွက်၊ တာမွေမြို့နယ်၊ ဖုန်း-၀၉-၄၅၀၀၁၂၇၀၆၊ ၀၉-၇၈၈၂၀၄၁၂၁

ပျောက်ဆုံးကြောင်း
ကျွန်မ အိန်နိုး ၁၃/တမလ(နိုင်) ၀၇၈၀၀၅ ၏ Pass Port No (မမှတ်မီ) သည် ခရီးသွားရင်း ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိပါက အကြောင်းကြားပေးပါရန်။
ဖုန်း-၀၉-၂၅၁၂၅၀၅၀၀

အမည်ပြောင်းနှင့် မိဘအမည်မှန်
ကျောက်မဲမြို့၊ အထက(၂)၊ KGတန်းမှ မောင်မြင့်မြတ်သူအား မောင်မြင့်မြတ်တိုးဟု ပြောင်းလဲခေါ်ပါရန်နှင့် မိဘအမည်မှန်အမည်ပြောင်းနှင့် မိဘအမည်မှန် ကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း
ယာဉ်အမှတ် ၁၅ယ/၃၉၀၉၈ JIALING 90 Super Cub ယာဉ်လက်ယ်ရှိသူ ဒေါ်တွေ့လျင် ၁၃/လရန(နိုင်)၀၅၃၅၄၄ က (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူမှာ ဦးသိန်းတန် ၁၃/ကမန(နိုင်)၁၀၀၀၀၅ နှင့် ဒေါ်သန်းဌေး ၁၃/ကမန(နိုင်)၀၈၄၆၇၄ ဖြစ်ပါကြောင်း။
ကညန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)

ဖောင်းကြွပျောက်လျှောက်ထားခြင်း
ယာဉ်အမှတ် 8L/5834 ၏ဖောင်းကြွန်ပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွန်ပါတ်ပြားပျက်ပြယ်ပါကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။
ကညန၊ ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း)

ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၀၄-ခ တောရကွင်း)၊ ဦးပိုင်အမှတ် F-247၊ ဧရိယာ ၁ ဒသမ ၂၇ ဧကရှိမြေကို ဦးကျော်စိုး ၅/မရန(နိုင်)၀၅၃၄၁၇ အမည်ဖြင့် မြေငှားစာချုပ်(အမည်ပြောင်း) လျှောက်ထားရာ ကျိုးကြောင်းဖော်ပြချက်ခိုင်လုံစွာဖြင့် ကန့်ကွက်တင်ပြနိုင်သူ မည်သူမဆို ယခုလျှောက်ထားခြင်းကို ဆောင်ရွက်မပေးသင့်ကြောင်း အထောက်အထားခိုင်လုံစွာဖြင့် ကန့်ကွက်လွှာများကို ဤရုံးသို့ ကြော်ငြာသည့်ရက်မှစ၍ ၁၅ ရက်ပြည့်မြောက်သည့်နေ့အထိ ကန့်ကွက်နိုင်ကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လျှောက်ထားသူအား အထက်မြန်မာပြည်မြေနှင့်အခွန်စည်းမျဉ်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြေငှားစာချုပ်(အမည်ပြောင်း)ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ကော်လီတ္တှော်အရာရှိ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အများသိစေရန်ကြေညာချက်
မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေပြည်အေးတောင် (၅)လမ်းနေ ဦးစိုးသန်း ၁၀/ကမရ(နိုင်)၀၀၀၁၂၁ ၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း သိစေအပ်ပါသည်။
မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်၊ ကွင်းအမှတ် (၅၉၉)၊ ဦးပိုင်အမှတ်(၁၅/က)၊ ဧရိယာ ၀ ဒသမ ၈၄ ဧကရှိ မြေကွက်နှင့်တစ်ဆက်တည်း တည်ရှိသော ဧရိယာ ၁ ဒသမ ၁၆ ဧက၊ စုစုပေါင်း ၂ ဒသမ ၀၀ ဧကအား ပိုင်ဆိုင်သူ ဦးလှဝင်းညွန့် ၉/ရမသ(နိုင်)၀၈၆၉၂၄ ထံမှ ဦးစိုးသန်းက ဝယ်ယူမည်ဖြစ်ပါသောကြောင့် အဆိုပါမြေကွက်နှင့်ပတ်သက်၍ ကန့်ကွက်လိုသူများရှိပါက ခိုင်လုံသောအထောက်အထားများတင်ပြ၍ ဦးစိုးသန်းထံသို့ဖြစ်စေ၊ ကျွန်ုပ်တို့ထံသို့ဖြစ်စေ ဤကြော်ငြာပါသည့်ရက်မှ ၁၅ ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ပါသည်။ ၎င်းရက်ကျော်လွန်ပါက အပြီးသတ်အရောင်းအဝယ်ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။
လွှဲအပ်ညွှန်ကြားချက်အရ- ဦးခင်မောင်မြင့် L.L.B, H.G.P တရားလွှတ်တော်ရှေ့နေ (စဉ်-၂၈၂၄) အမှတ် (၁၆)၊ ကျိုက္ခစီလမ်း၊ ကွင်းရပ်၊ မော်လမြိုင်မြို့

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြ်း
ယာဉ်အမှတ် ၃၁ယ/၃၈၇၆၄ Sumbó Star 125, M/C ယာဉ်လက်ဝယ်ရှိသူ ဦးအောင်ဆွေလတ် ၅/မရန(နိုင်)၂၇၄၆၁၃ က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။
ကညန(မုံရွာ)

ဖောင်းကြွပျောက်လျှောက်ထားခြင်း
ယာဉ်အမှတ် 1H/1433 ၏ဖောင်းကြွန်ပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွန်ပါတ်ပြားပျက်ပြယ်ပါကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။
ကညန(မုံရွာ)

ဖောင်းကြွပျောက်လျှောက်ထားခြင်း
ယာဉ်အမှတ် 1H/1438 ၏ဖောင်းကြွန်ပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွန်ပါတ်ပြားပျက်ပြယ်ပါကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။
ကညန(မုံရွာ)

အများသိစေရန်ကြေညာခြင်း
မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်၊ ရေးမြို့မအုပ်စု၊ အကွက်အမှတ်/အမည် ၁၃-ခ/ရန်ကြီးအောင်ရပ်၊ ဦးပိုင်အမှတ် ၁၆၁၊ မြေကွက်အမှတ် ၁၆၇၊ မြေချိန်ဧရိယာ ၀ ဒသမ ၀၄၁ ဧကရှိမြေသည် မြေစာရင်းပုံစံ ၁၀၅၊ မြေရာဇဝင် ၁၀၆ တို့အရ ၁၉၇၀-၇၁ ခုနှစ် မြို့အိမ်ရာမြေကွက်များ ပြန်လည်နေရာချထားစဉ်က မော်လမြိုင်ခရိုင်တံခါး အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ်ကို ဦးထွန်းရှိန်အမည်ဖြင့် ရရှိထားပြီး၊ ဦးထွန်းရှိန်သည် ၁၉၈၂ ခုနှစ်တွင် ကွယ်လွန်သွားသည့်အတွက် မြေကွက်နှင့်နေအိမ်အပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်ကို ၎င်း၏တရားဝင်ဇနီးဖြစ်သူ ဒေါ်ကွန်ပရဲမှ တရားဝင်ပိုင်ဆိုင်ကြောင်း ရေးမြို့နယ်စာချုပ်စာတမ်းမှတ်ပုံတင်အမှတ် ၃၃/၂၀၀၇ ဖြင့် အမေ့ဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ချုပ်ဆိုပြီးနောက်၊ ဒေါ်ကွန်ပရဲမှ သားသမီးငါးဦးရှိသည့်အနက် စာချုပ်အမှတ် ၃၇/၂၀၀၇ ဖြင့် ၎င်း၏သားဖြစ်သူ ဦးမြသောင်းထွေးထံသို့ မေတ္တာဖြင့် ပေးကမ်းခဲ့ခြင်းအပေါ် ကျန်သားသမီးများမှ သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့သဖြင့် ဦးမြသောင်းထွေးမှ တရားဝင်ပိုင်ဆိုင်လာပြီး၊ လျှောက်မြေနှင့်နေအိမ်အား စာချုပ်အမှတ် ၇/၂၀၁၀ဖြင့် ဦးမြသောင်းထွေးနှင့် ဒေါ်ထွေးတင်တို့မှ ဦးကျော်စိန်ထံသို့ တရားဝင်ရောင်းချခဲ့သဖြင့် ဦးကျော်စိန်မှ တရားဝင်ပိုင်ဆိုင်လာ၍ လျှောက်မြေနှင့်နေအိမ်အား ဦးကျော်စိန်အမည်ဖြင့် နှစ်ရှည်မြေငှားဂရန် ပထမအကြိမ်ချထားပေးပါရန် လျှောက်ထားလာခြင်းအပေါ် ကန့်ကွက်လိုသူများရှိပါက ကြော်ငြာပါသည့်ရက်မှစ၍ ၁၅ရက်အတွင်း ခရိုင်အုပ်ချုပ်ရေးမှူး၊ မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အထောက်အထားခိုင်လုံစွာဖြင့် လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် ကန့်ကွက်သူမရှိပါက ဥပဒေ၊ နည်းဥပဒေ၊ လ

ဖခင်အမည်မှန်
တောင်ကြီးမြို့၊ အလက (၁၃)၊ သတ္တမတန်းအောင်မှ မောင်မိုးမင်းစိုး၏ ဖခင်အမည်မှန်မှာ ဦးသန်းထိုက် ၈/နမန(နိုင်)၁၂၂၀၉၉ ဖြစ်ပါကြောင်း။
ဦးသန်းထိုက်

ဖခင်အမည်မှန်
တောင်ကြီးမြို့နယ်၊ အထက(ခွဲ) နမ့်ဆီး၊ သတ္တမတန်းအောင်မှ မထွေးထွေးကျော်၏ ဖခင်အမည်မှန်မှာ ခွန်မျိုးမြင့် ၁၃/ပလန(နိုင်)၀၇၉၄၇၃ ဖြစ်ပါကြောင်း။
ခွန်မျိုးမြင့်

အမည်မှန်
ဦးမင်းဇော်ဦး ၁၃/ကလန(နိုင်) ၀၅၆၇၂၄ ၏သား ကလောမြို့၊ အထက(၁) အဋ္ဌမတန်းမှ ဟိန်းအောင်ခန့်၏ အမည်မှန်မှာ မောင်ဟိန်းစည် ဖြစ်ပါကြောင်း။
မောင်ဟိန်းစည်

မွေးသက္ကရာဇ်အမှန်
ရွာငြိမြို့နယ်၊ မြိုင်ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာနေ မသန်းထွေး ၁၃/ရငန(နိုင်)၀၆၃၂၇၇ ၏ မွေးသက္ကရာဇ်အမှန်မှာ ၁-၅-၁၉၉၆ ဖြစ်ပါကြောင်း။
မသန်းထွေး

မိဘအမည်မှန်
ရပ်စောက်မြို့၊ အလက(၃)၊ အဋ္ဌမတန်းအောင်မှ မောင်ဥက္ကာဘုန်းမြတ်၏ မိဘအမည်မှန်မှာ ဦးတိုးတိုး ၁၃/တကန(နိုင်) ၀၀၀၉၆၇နှင့် ဒေါ်ခင်သီတာနိုင် ၁၃/ရမန(နိုင်)၀၄၀၅၀၃ ဖြစ်ပါကြောင်း။

အမည်ပြောင်း
ဦးခိုင်ဇော်၏သား တောင်ကြီးမြို့၊ အထက(၄) Grade (1)မှ ခွန်မင်းသက်ခိုင်အား ယနေ့မှစ၍ ခွန်ဟိန်း ဓနအောင်ဟု ပြောင်းလဲခေါ်ပါရန်။
ခွန်ဟိန်းဓနအောင်

အမည်ပြောင်း
တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်၊ ပုလဲလမ်းသွယ်(၂)နေ ဦးခိုင်ဇော်၏သမီး နန်းစောယုဝတ်အား ယနေ့မှစ၍ နန်းဆုရွှေရည်ဟု ပြောင်းလဲခေါ်ပါရန်။
နန်းဆုရွှေရည်

ပျောက်ဆုံးကြောင်း
ကျွန်တော်ခွန်တဝင်း ၁၃/ဟပန(နိုင်)၀၄၂၈၉၄ ၏ နိုင်ငံကူးလက်မှတ်အမှတ်(မမှတ်မီ)သည် ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိက အကြောင်းကြားပေးပါရန်။
ဖုန်း-၀၉-၃၆၄၅၇၂၆

မိဘအမည်မှန်
လွိုင်ကော်မြို့၊ ခရိုင်ရုံးနေ မောင်ထက်ဝေယံ၏ မိဘအမည်မှန်မှာ ဦးထွန်းကျော် ၁၃/ဆဆန(နိုင်)၀၅၅၅၁၀ နှင့် ဒေါ်ဝင်းဝင်းမော် ၁၃/ဆဆန(နိုင်)၀၅၆၄၉၃ ဖြစ်ပါကြောင်း။
ဦးထွန်းကျော်-ဒေါ်ဝင်းဝင်းမော်

ကန့်ကွက်နိုင်ပါကြောင်း
ယာဉ်အမှတ် ၅၀ယ/၉၂၆၁၉ ယာဉ်လက်ဝယ်ရှိသူ LWIN MOE AUNG CO.,LTD က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက နိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။
ကညန၊ ကယားပြည်နယ်ရုံး (လွိုင်ကော်)

နေပြည်တော်မြေကွက်ရောင်းမည်။
ခြံအမှတ် (၄၈၁)၊ ရန်ကြီးအောင် (၅) လမ်းသွယ်၊ ဆင်ဖြူရှင်ရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်။
(၁) ၈၀' x ၈၀' ပတ်လည် အုတ်တံတိုင်းခတ်ပြီး မြေကွက်ကို (၂၅၀) သိန်းဖြင့် ရောင်းမည်။
ဖုန်း-၀၉ ၂၅၀၃၅၉၉၀၇ ၀၁ ၃၈၆၄၄၇

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း
ယာဉ်အမှတ် ၄၀ယ/၇၆၆၀၂ Honda Scoopyi 110 ,M/C ယာဉ်လက်ဝယ်ရှိသူ ဦးလင်းစေ ၉/မရတ(နိုင်)၁၉၄၉၈ က (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက နိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။
ကညန၊ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း)၊ မန္တလေးမြို့

ကန့်ကွက်နိုင်ပါသည်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၅-ကံဘဲ့၊ မြေကွက်အမှတ် ၈၇/ဈ-၂/A၊ ဧရိယာ ၀ ဒသမ ၁၁၂ ဧက အလျား ၄၉ ပေ x အနံပေ ၁၀၀ ရှိ နှစ်၆၀ဂရန်မြေကွက်နှင့်ယင်းမြေကွက်ပေါ်ရှိ အမှတ် ၉/A ပြည်သာယာလမ်း၊ (၁၆) ရပ်ကွက်၊ ရန်ကင်းမြို့နယ်ဟုခေါ်တွင်သည့် မြေကွက်နှင့်အကျိုးခံစားခွင့်အရပ်ရပ်အား အမည်ပေါက် ဦးအောင်ဇော်မိုး ၁၂/မဂတ(နိုင်)၀၀၂၃၃၀ ထံမှ ကျွန်ုပ်တို့၏မိတ်ဆွေမှ အပြီးအပိုင်ဝယ်ယူရန် စရန်ငွေပေးချေပြီးဖြစ်ပါသည်။
အဆိုပါမြေကွက်နှင့်ပတ်သက်၍ ကန့်ကွက်လိုပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ၁၄ ရက်အတွင်း နိုင်လုံသောစာရွက်စာတမ်းမူရင်းများဖြင့် ကျွန်ုပ်တို့ထံသို့ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။
ညွှန်ကြားချက်အရ- ဒေါ်တီဝတ်ရည်ထွန်း LL.B, M.A(Business Law) LL.B, LL.M တရားလွှတ်တော်ရှေ့နေ (စဉ်-၉၅၃၃) တရားလွှတ်တော်ရှေ့နေ (စဉ်-၁၁၅၈၉) ဖုန်း-၀၉-၄၃၁၆၃၄၀၇ ဖုန်း-၀၉-၅၃၀၂၃၂၈ အမှတ် ၁၅၊ မာလာမြိုင်လမ်း၊ (၁၆) ရပ်ကွက်၊ ဘောက်ထော်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ဒေါ်အိသီရိကျွ ဒေါ်တီဝတ်ရည်ထွန်း LL.B, M.A(Business Law) LL.B, LL.M တရားလွှတ်တော်ရှေ့နေ (စဉ်-၉၅၃၃) တရားလွှတ်တော်ရှေ့နေ (စဉ်-၁၁၅၈၉) ဖုန်း-၀၉-၄၃၁၆၃၄၀၇ ဖုန်း-၀၉-၅၃၀၂၃၂၈ အမှတ် ၁၅၊ မာလာမြိုင်လမ်း၊ (၁၆) ရပ်ကွက်၊ ဘောက်ထော်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၄၁၊ မြေကွက်အမှတ် ၁၃၀၂၊ မြေအကျယ်အဝန်း ၀ ဒသမ ၀၅၅ ဧကရှိ နှစ် ၆၀ဂရန်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့နှင့်ပတ်သက်၍ အမည်ပေါက် ဒေါ်မမ္မာညိန်းဝင်းထံမှ ကျွန်ုပ်၏မိတ်ဆွေက ဝယ်ယူရန်အတွက် ရောင်းဖိုးငွေ၏ တစ်စိတ်တစ်ဒေသအဖြစ် စရန်ငွေအား ပေးချေပြီးဖြစ်ပါသည်။ ဖော်ပြပါအရောင်းအဝယ်အား ကန့်ကွက်လိုသူများရှိပါက ကြော်ငြာပါရှိသည့်ရက်မှ ခုနစ်ရက်အတွင်း ကျွန်ုပ်ထံသို့ လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်ရန်မရှိပါက အရောင်းအဝယ်အား ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
လွှဲအပ်ညွှန်ကြားချက်အရ- ဒေါ်နီလာခင် LL.B, D.B.L တရားလွှတ်တော်ရှေ့နေ (စဉ်-၉၇၇၁) ဖုန်း-၀၉-၇၃၀၄၉၅၇၁၊ ၀၉-၂၅၂၆၄၀၀၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ သီတာလမ်း၊ အမှတ် ၃၉ ဟုခေါ်တွင်သည့် နှစ်ခန်းတွဲ ရှစ်ထပ်တိုက်အဆောက်အအုံ၏ မြေညီထပ်နှင့် ပထမထပ် တိုက်ရှေ့မျက်နှာမှလျှင် (၁)၊ အကျယ်အဝန်း (၁၅ ပေxပေ ၆၀) စီရှိ တိုက်ခန်းနှစ်ခန်းအား ကန့်ကွက်နိုင်ကြောင်း အသိပေးကြေညာခြင်း
အထက်လိပ်စာဖြစ်သည့် တိုက်ခန်းနှင့်အကျိုးခံစားခွင့်အရပ်ရပ်အားလုံးကို အမည်ပေါက် လက်ရှိပိုင်ဆိုင်ပြီး ရောင်းချပိုင်ခွင့်ရှိသည့်ဟု အဆိုပြုသူ ဦးမြသောင်း ၁၀/မလမ(နိုင်)၀၀၂၂၅၈ ထံမှ ဝယ်ယူရန် ကျွန်ုပ်တို့၏မိတ်ဆွေမှ စရန်ငွေပေးချေထားပြီးဖြစ်ပါသည်။ ယင်းနှင့်ပတ်သက်၍ ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း ကျွန်ုပ်တို့ထံ နိုင်လုံသောအထောက်အထားများဖြင့် လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက်အတွင်း ကန့်ကွက်သူမရှိပါက အရောင်းအဝယ်အား အပြီးသတ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
လွှဲအပ်ညွှန်ကြားချက်အရ- ဦးဘမောင် LL.B (စဉ်-၂၂၄၄၇) ဒေါ်နင်းဖွင့်သန်း LL.B (စဉ်-၂၇၀၇၇) ‘လင်း အကျိုးဆောင်အထက်တန်းရှေ့နေများ အမှတ် ၅/၁၁၊ ဘီ၊ မြေညီ၊ ဖျိုင်းခေါ့ခန်းစင်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၉-၅၁၀၈၀၀၇၊ ၀၉-၅၁၁၅၉၉၁၊ ၀၉-၇၉၀၁၀၉၈၆၀၊ ၀၉-၉၇၄၀၄၀၂၄၂၅

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်းဒါယကာကြီး ဒုဗိုလ်မှူးကြီးထိန်ဝင်း (ငြိမ်း)OTS(32) ကြည်း-၁၀၅၅၈၊ သူရဲကောင်းမှတ်တမ်းဝင် ပဲခူးတိုင်းငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(အတွင်းရေးမှူး)(ငြိမ်း) အသက်(၇၉)နှစ်
ကျမငေးမြို့နေ(ဦးစိန်ခိုင်-ဒေါ်ကျင်)တို့၏သား၊ လက်ပံတန်းမြို့နေ (ဦးမောင်ခွင်-ဒေါ်တင်)တို့၏သားသမက်၊ ကျမငေးမြို့နေ(ဦးကြည်အောင်)-ဒေါ်ရီတီ၏မောင်၊ ဦးဘိုထွေး-ဒေါ်ခင်စန်းမြင့်တို့၏အစ်ကို၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ပုလဲကုန်ခွံ (0601) Aနေ ဒေါ်အေးမွန်(အထပြ-ငြိမ်း)၏ ချစ်လှစွာသောခင်ပွန်း၊ ဒုဗိုလ်မှူးကြီးတင်ထွန်း(ငြိမ်း) (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)-ဒေါ်အေးမြတ်မြတ်ဝင်း၊ ဒုဗိုလ်မှူးကြီးအောင်နိုင်လူ (တပ်မတော်ရေး-ငြိမ်း၊ ရေကြောင်းပြုမှုကြီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်)-ဒေါ်အေးနုနုဝင်း၊ ဦးဇော်မိုးဝင်း-ဒေါ်သူဇာထွန်းတို့၏ ဖခင်၊ မသက်ထားခင်၊ မောင်သူမူဖြိုး၊ မယသော်မြတ်နိုး၊ မစ်ပယ်မြတ်နိုး၊ မငွေစင်လင်းလတ်၊ မောင်မင်းကောင်းခန့်တို့၏အဘိုးသည် ၂၆-၅-၂၀၁၈ရက် ၂၁ ဝေး၁နာရီတွင် အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင်-၅၀၀ ၌ ကွယ်လွန်သွားပါသဖြင့် ၂၇-၅-၂၀၁၈ရက် ၂၁နေ့ ၃နာရီတွင် ရေဝေးသူသန့်သို့ ပို့ဆောင်စီးသင်္ဂြိုဟ်ပြီးဖြစ်ပါကြောင်း၊ ကွယ်လွန်သူအားရည်စူး၍ ၁-၆-၂၀၁၈ရက် (သောကြာနေ့) နံနက် ၇နာရီမှ ၁နာရီအထိ အထက်ပါ နေအိမ်သို့ရက်လည်ဆွမ်း ကွေးတရားတော်နာကြွရောက်ပါရန်စိတ်ကြားအပ်ပါသည်။
ကျန်ရစ်သူမိသားစု

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း
ယာဉ်အမှတ် 2L/8760 Mitsubishi Canter FE82DEV Van(4x2)® ယာဉ်လက်ဝယ်ရှိသူ ဦးတင်ဆွေဦး ၉/မမန(နိုင်)၂၀၀၁၀၀ က (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက နိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။
ကညန၊ ခရိုင်ရုံး (မန္တလေးမြောက်ပိုင်း)၊ မန္တလေးမြို့

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း
လားရှိုးမြို့၊ ရပ်ကွက် (၄)၊ အကွက်အမှတ် (၅၂/မမာရွာရပ်)၊ ဦးပိုင်အမှတ် (ဇ/၉၀)၊ မြေချိန်ဇရိယာ ၀ ဒသမ ၀၆၀ ဧကရှိ မြေရပ်နအမှတ်အမှတ် ၁၆၇-၅/၂၀၀၃-၂၀၀၄(A)သည် ဦးသိန်း ၁၃/လရန(နိုင်)၀၁၇၄၀၀ အမည်ပေါက်ပိုင်ဆိုင်သောမြေကွက်ဖြစ်ပြီး အမည်ပေါက်ပိုင်ဆိုင်သောသူ ဦးသိန်းမှာ ကွယ်လွန်သွားပြီးဖြစ်ပါသည်။ ယခုအခါ ဦးသိန်းအမည်ပေါက်ပိုင်ဆိုင်သော ယင်းမြေကွက်၏ မြေငှားဂရန်အား ဦးသိန်း၏ဇနီးဖြစ်သူ ဒေါ်ခင်မြ ၁၃/လရန(နိုင်)၀၁၇၂၈၆ မှ မြေငှားဂရန်အပ်ပြောင်းသက်တမ်းတိုးမည်ဖြစ်ရာ ကန့်ကွက်လိုသူများရှိပါက အထောက်အထား နိုင်လုံစွာဖြင့် ကြေညာသည့်ရက်မှစ၍ ရက်ပေါင်း ၂၀ အတွင်း လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လားရှိုးမြို့သို့ ကန့်ကွက်နိုင်ကြောင်း ကြေညာပါသည်။
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လားရှိုးမြို့

အများသိစေရန်ကြော်ငြာခြင်း
တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၊ တိုက်ခြောက်လုံး၊ အမှတ် (၁၁/၃) နေ ဦးသိန်းဇော် ၁၃/တကန(နိုင်)၁၃၉၉၉၄ ၏ လွှဲအပ်ညွှန်ကြားချက်အရ အများသိစေရန် ကြော်ငြာအပ်ပါသည်။
ကျွန်ုပ်မိတ်ဆွေ ဦးသိန်းဇော်မှ ဒေါ်အုန်းခင်အမည်ပေါက်ပိုင်ဆိုင်သည့် တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်၊ သီတာ(၂)လမ်း၊ မြေကွက်အမှတ် (၄၆)၊ ဦးပိုင်အမှတ် (F/၅/၃၀၁)၊ ဂရန်အမှတ် (၁၆/၈၆/၈၇)၊ ဧရိယာ ၂၄၃၉ ရှိမြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်တို့ကို အရပ်ကတိစာချုပ်အဆက်ဆက်ဖြင့် ဝယ်ယူပိုင်ဆိုင်လက်ဝယ်ထားရှိကြောင်း အများသိစေရန် ကြော်ငြာအပ်ပါသည်။
လွှဲအပ်ညွှန်ကြားချက်အရ- ဒေါ်ငြိမ်း၊ငြိမ်းအိကျော် တရားလွှတ်တော်ရှေ့နေ (စဉ်-၉၄၆၄) အမှတ် (၃၃၃)၊ မြသပိတ်လမ်း၊ နယ်မြေ (၇)၊ ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီးမြို့၊ ဖုန်း-၀၉-၄၂၈၃၅၈၃၄၃
ဒေါ်ဇင်နွယ်ဝင်းပြည့် အထက်တန်းရှေ့နေ (စဉ်-၄၇၀၇၉) အမှတ် (၁၇၀)၊ တောင်ခြေလမ်း၊ သစ်တောရပ်၊ တောင်ကြီးမြို့၊ ဖုန်း-၀၉-၄၂၈၃၂၄၅၈

ကန့်ကွက်နိုင်ကြောင်း အသိပေးကြေညာခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၉)၊ လူနေရပ်ကွက်အမှတ် ၉၊ မြေကွက်အမှတ် ၅၈/ခ၊ အကျယ်အဝန်း ပေ ၂၀ x ပေ ၆၀ရှိ ကွယ်လွန်သူ ဒေါ်ခင်မြင့်မြင့် ၁၂/ဥကတ(နိုင်)၀၂၇၃၉၆ အမည်ပေါက် နှစ်၆၀ဂရန်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အမှတ် ၅၈/ခ၊ သစ္စာလမ်း၊ (၉)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ဟုခေါ်တွင်သော (၂)ထပ်နေအိမ်အပါအဝင် အကျိုးခံစားခွင့်အားလုံးကို ရောင်းချပိုင်ခွင့်ရှိသည့်ဟု အဆိုပြုသူ ဦးအောင်မိုးသူ ၁၂/ဥကတ(နိုင်)၀၂၆၉၇၇ ထံမှ ဝယ်ယူရန် ကျွန်ုပ်တို့၏မိတ်ဆွေမှ စရန်ငွေပေးချေထားပြီးဖြစ်ပါသည်။ ယင်းနှင့်ပတ်သက်၍ ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း ကျွန်ုပ်တို့ထံသို့ နိုင်လုံသောအထောက်အထား မူရင်းများဖြင့် လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက်အတွင်း ကန့်ကွက်သူမရှိပါက အရောင်းအဝယ်အား အပြီးသတ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြော်ငြာအပ်ပါသည်။
လွှဲအပ်ညွှန်ကြားချက်အရ- ဦးဘမောင် LL.B (စဉ်-၂၂၇၄၇)၊ ဒေါ်နင်းဖွင့်သန်း LL.B (စဉ်-၂၇၀၇၇) အကျိုးဆောင်အထက်တန်းရှေ့နေများ အမှတ် ၅/၁၁၊ မြေညီ၊ ဖျိုင်းခေါ့ခန်းစင်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၅၅၁၆၅၉၊ ၀၉-၅၁၁၈၀၀၇၊ ၀၉-၄၀၂၅၉၄၃၄၇၊ ၀၉-၂၅၄၂၇၈၃၃၆

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း
ယာဉ်အမှတ် 6F/4683, Toyota Alphard Micro BUS (4x2) ယာဉ်လက်ဝယ်ရှိသူ ဦးနိုင်ဦး ၁၂/မရက(နိုင်)၀၄၃၅၃၇ က(ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက နိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။
ကညန၊ ခရိုင်ရုံး (ရန်ကုန်အောက်ပိုင်း)

သားအဖြစ်မှအမွေပြတ်စွန့်လွှတ်ခြင်း
မုံရွာမြို့၊ မြို့သစ်ရပ်၊ အားသစ်လမ်းနေ ဦးဝင်း ၅/မရန(နိုင်) ၀၅၆၈၆၇၊ ဒေါ်ယဉ်ယဉ်မြ ၅/မရန(နိုင်)၀၅၇၀၉၂ ၏သား မောင်ကျော်သီဟ ၅/မရန(နိုင်)၁၉၀၃၈၄ သည် မိဘအား အကြိမ်ကြိမ်စိတ်ဆင်းရဲအောင် ပြုလုပ်နေပါသဖြင့် ယနေ့မှစ၍ သားအဖြစ်မှ စွန့်လွှတ်လိုက်သည်။ ၎င်းနှင့်ပတ်သက်သောကိစ္စများ တာဝန်ယူမည်မဟုတ်ပါ။
(စုံစမ်းမေးမြန်းခြင်းသည်ခံပါ။) ဦးဝင်း-ဒေါ်ယဉ်ယဉ်မြ

(၁)လပြည့် လွှမ်းဆွတ်သတိရခြင်း ဦးအောင်မြင့် (ခ) တေးသံရှင် ဦးအောင်ကျော်ဦး ၂၉-၄-၂၀၁၈ မှ ၂၉-၅-၂၀၁၈
၂၉-၄-၂၀၁၈ ရက်တွင် ကွယ်လွန်သွားပါသော ဦးအောင်မြင့် (ခ)တေးသံရှင် ဦးအောင်ကျော်ဦးသည် ၂၉-၅-၂၀၁၈ ရက်တွင် (၁)လပြည့်မြောက်သည်ဖြစ်သော်လည်း ညီမလေးအနေဖြင့် အစ်ကိုအား ယနေ့တိုင် သတိရ မမေ့နိုင်ပါ။ အစ်ကိုအတွက် ပြုလုပ်သမျှ ကုသိုလ်ကောင်းမှုအစုစုတို့အား ရောက်ရာဘုံဘဝမှနေပြီး အစ်ကို သာဓုခေါ်ဆိုနိုင်ပါစေ။
ဇနီး- တေးသံရှင်မဉ္ဇူသင်း

ဖခင်အမည်မှန် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၊ သတ္တမတန်းမှ မောင်အောင်ပြည့်ဖြိုး၊ မရတီဦးတို့၏ဖခင်အမည်မှန်မှာ ဦးမိုးလင်း ၉/ပမန(နိုင်)၂၈၈၂၁ ဖြစ်ပါကြောင်း။ ဦးမျိုးလင်း	ဖခင်အမည်မှန် ကျောက်ပန်းတောင်းမြို့နယ်၊ လေးရွာအထက(ခွဲ)မှ အဋ္ဌမတန်းအောင်မြင်ခဲ့သော မဇင်မိုးဦးနှင့် တတိယတန်းအောင်မြင်ခဲ့သော မမှူးပြည့်ခိုင်တို့၏ ဖခင်အမည်မှန်မှာ အိမ်ထောင်စုစာရင်းအရ ဦးဇော် ၈/နမန(နိုင်)၀၁၇၃၈၈ ဖြစ်ပါကြောင်း။ ဦးဇော်
--	---

ဖခင်အမည်မှန် မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ နယ်မြေ(၂)၊စက်ရုံရပ်နေ မခင်ဆွေဝင်း၏ ဖခင်အမည်မှန်မှာ ဦးလှမြင့် ၉/ပမန(နိုင်) ၀၃၁၀၂ ဖြစ်ပါသည်။ ဦးလှမြင့်	ပြောင်းလဲခေါ်ပါရန် ဖျာပုံမြို့နယ်၊ သမိန်ထောကုန်းတန်းကျေးရွာ၊ ဒူးမြောက်ရပ်ကွက်နေ ဦးငွေမြင့် ၁၄/ဖမန(နိုင်)၀၃၄၄၄၂၏ သမီး မနင်းသီဂီအား မကြွယ်စင်လင်းလှဟု ပြောင်းလဲခေါ်ပါရန်။
--	---

အမည်ပြောင်း	ဦးအောင်သန့်ဇင် ၁၀/မလမ(နိုင်)၁၇၀၉၇၃၏သမီး တာမွေမြို့နယ် အထက(၃) ဆဋ္ဌမတန်း(က)မှ မကြီးရတီဦးအား မခင်ခင်ဟံသိန်းဟု အမည်ပြောင်းလဲခေါ်ပါရန်။ မခင်ခင်ဟံသိန်း
--------------------	---

အများသိစေရန်ပြန်လည်ကြေညာခြင်း
ကျွန်ုပ်၏ မိတ်ဆွေ ဒေါ်စုလှမွန် ၁၄/ဟသတ(နိုင်)၂၂၁၂၀၁မှ ၂၅-၄-၂၀၁၈ရက်စွဲပါ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၂၇) ၌ ဖော်ပြပါရှိသော ဦးဖြိုးဟန်ဦး-ဒေါ်နုနုလွင် ၁၄/ဘကလ(နိုင်) ၁၃၈၁၂နှင့် အများသိစေရန် ကြော်ငြာစာမှာ ကျွန်ုပ်၏ မိတ်ဆွေ ဒေါ်စုလှမွန်နှင့် ဒေါ်နုနုလွင်တို့မှ နှစ်ဦးနှစ်ဖက် သဘောထားကွဲလွဲ အထင်အမြင်မှားယွင်းသောကြောင့် ဖော်ပြထားခြင်းဖြစ်ရာ အဆိုပါကြေညာချက်အား ကျွန်ုပ်၏မိတ်ဆွေ ဒေါ်စုလှမွန် ၁၄/ဟသတ(နိုင်)၂၂၁၂၀၁မှ ပြန်လည်ရုပ်သိမ်းအပ်ပါကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။
လွှဲအပ်ချက်အရ- ဒေါ်နုနုအိရွှေစင်(စဉ်-၁၃၄၁၉) တရားလွှတ်တော်ရှေ့နေ မမ-၁၆၊ တိုက်အမှတ်-၇၊ အခန်း(၂၀၇)၊ မြရည်နန္ဒာတန်ပိုးမျှတအိမ်ရာ၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့၊ ဖုန်း-၀၉-၄၀၂၅၃၁၉၉၉

ကန့်ကွက်နိုင်ပါကြောင်း
ရန်ကုန်တိုင်းဒေသကြီး၊ သယံဇာတကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ်လမ်း၊ တိုက် ၃၆၂၅(သုံးလွှဲ)၊ခြေရင်းခန်းအား ပိုင်ဆိုင်သူဖြစ်သည့် ဒေါ်လေးလေးကြည် ၁၂/စမန(နိုင်)၀၁၆၃၂၀ထံမှ ဝယ်ယူရန် ကျွန်ုပ်၏မိတ်ဆွေများမှ စရန်ငွေ တစ်စိတ်တစ်ဒေသ ပေးချေပြီးဖြစ်ပါသည်။ အဆိုပါ အရောင်းအဝယ်ကို ကန့်ကွက်လိုပါက နိုင်လုံသောအထောက်အထားများနှင့်အတူ ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း ကျွန်ုပ်ထံသို့ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်မည်သူများမရှိပါက တိုက်ခန်းအရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။
လွှဲအပ်ညွှန်ကြားချက်အရ- ခင်အောင်၊တရားလွှတ်တော်ရှေ့နေ မှတ်ပုံတင်အမှတ်(၇၃၁၄/၂၀၀၄) တိုက် (၂၂)၊ အခန်း(B-5)၊ဒေါ်နုလမ်း၊ ရေကျော်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၉-၅၁၄၇၃၁၂၀၉-၇၆၅၄၇၃၁၂၀၉-၉၆၅၄၇၃၁၂

အများသိစေရန် သတိပေးကြေညာခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ ဦးစံလုံးလမ်း၊ အမှတ်(၄၂/ခ)ဟုခေါ်တွင်သော မြေကွက် (အင်းစိန်မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၉(A)၊ မြေကွက်အမှတ် ၁၃၊ ဧရိယာ ၀ဒသမ ၄၀၀၈က ကျယ်ဝန်းသော မြေကွက်၊ အရှေ့ဘက်တွင် ဦးညှာထံထွန်း မြေကွက်၊ အနောက်ဘက်တွင် ဇောပေါလ်မြန်နှင့် ဦးအောင်ဘော်မြေကွက်၊ တောင်ဘက်တွင် ဦးစံလုံးလမ်း၊ မြောက်ဘက်တွင် ဒေါ်ဖြူနီမာသာမြေကွက်တို့အကြားတွင် တည်ရှိသောမြေကွက်)နှင့် နေအိမ်အထက်ပါမြေကွက်နှင့် နေအိမ်တို့နှင့်ပတ်သက်၍ ဦးဇောပေါလ်ဆင်လှနှင့် ဦးဇောလယ်ထူးတို့က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၊ တရားမအထွေထွေမှုအမှတ်-၄၈/၂၀၁၅၊ (၂၂-၆-၂၀၁၆)ရက်တွင် အမွေထိန်းလက်မှတ်စာကို ရရှိထားသူများဖြစ်ပါသည်။ အဆိုပါမြေကွက်၏ ခြံစည်းရိုးအသစ်ကာရံခြင်း၊ မြေကွက်ဝင်ပေါက်အသစ်ဖောက်ခြင်း၊ မြေကွက်အနေအထား ပြုပြင်ခြင်း၊ လက်ရှိနေထိုင်သူများမှအပ အခြားသူများဝင်ရောက်နေထိုင်ခြင်း၊ အဆောက်အအုံတစ်ခုတစ်ရာဆောက်လုပ်ခြင်းစသော မြေကွက်ပေါ်တွင် စီမံခန့်ခွဲမှုတစ်စုံတစ်ရာတို့ကို အမွေထိန်းလက်မှတ်စာရရှိသူ အထက်အမည်ပါ (၂)ဦး၏ ခွင့်ပြုသဘောတူညီချက်မရှိဘဲ ပြုလုပ်ဆောင်ရွက်ခြင်းမပြုလုပ်ရန် သတိပေးတားမြစ်အပ်ပါသည်။ အထက်ပါ တားမြစ်ချက်ကို လိုက်နာခြင်းမရှိဘဲ ဖျက်ကွက်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
ညွှန်ကြားချက်အရ- ဦးကဲမြင့် (စဉ်-၃၂၃၃/၁၉၈၅) တရားလွှတ်တော်ရှေ့နေ ရှေ့နေများရုံးခန်း၊ စုပေါင်းရုံးဝင်း၊ အင်းစိန်မြို့နယ်

ဦးသိန်းဝင်း (BA.Ed) (၁၉၅၆) စစ်ကွင်း(အထက) ကန်တော့ခံဆရာကြီး အငြိမ်းစား သ/မဦးစီးဌာန အသက်(၈၆)နှစ်
 တောင်ကြီးမြို့၊ မြို့မရပ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရုံးမရိပ်သာ၊ အခန်း (၃၀၂/၃၀၃)နေ ဒေါ်စန်းရီ(အငြိမ်းစား သ/မဦးစီးဌာန)၏ခင်ပွန်း၊ ဟိုင်းကြီးကျွန်းမြို့နေ ဗိုလ်မှူးချုပ်ကျော်ရွှေထွန်း-ဒေါ်ဥမ္မာဝင်း(တရားလွှတ်တော်ရှေ့နေ)၊ တောင်ကြီးမြို့နေ ဦးဝင်းကျော်ဌေး-ဒေါ်စပွါယ်ဝင်း(မရွှေဖူး ဖက်ရှင်ရှေ့နှင့်မြသီတာဆွယ်တာစတိုး)၊ ဒေါ်မဉ္ဇူဝင်း(မြသီတာဆွယ်တာစတိုး၊ ဗိုလ်ချုပ်လမ်း)၊ ဦးကျော်ဆန်းဝင်း(ညွှန်ကြားရေးမှူး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ကယားပြည်နယ်)-ဒေါ်ခိုင်ယဉ်မွှေးတို့၏ဖခင်၊ မောင်ဆက်မြတ်ထွန်း(University of West Scotland UK)၊ မဖြူညီရီကျော်(ဥပဒေထူးချွန်-တနင်္ဂနွေ၊ ရန်ကုန်တက္ကသိုလ်)၊ မမူးဌာနီကျော်(Sec 3 ILBC)၊ မောင်ထူးမြတ်ကျော်(Pro 6 ILBC)၊ မောင်အောင်ကောင်းသန့်တို့၏ဘိုးဘိုးကြီးသည် ၂၇-၅-၂၀၁၈ရက်(တနင်္ဂနွေနေ့) ည ၈နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၂၉-၅-၂၀၁၈ရက် (အင်္ဂါနေ့) မွန်းလွဲ ၁နာရီတွင် အထက်ပါနေအိမ်မှ တိုင်းရင်းသားပေါင်းစုံသူသန်သို့် ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါသည်။ [ကွယ်လွန်သူအားရည်စူး၍ ၂-၆-၂၀၁၈ရက် (စနေနေ့)နံနက် ၆နာရီတွင် အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။] ကျန်ရစ်သူမိသားစု

ဝမ်းနည်းကြေကွဲခြင်း ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ မုခ်ဦး၊ ရေတွင်း၊ ရေကန်၊ ကုဋိ ဒါယကာကြီး ဦးစိုးညွန့် အသက်(၈၄)နှစ်
 ဦးကျော်သက်နိုင် (အောင်သရဖူ လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး)နှင့် ဦးကျော်ညိုမြတ်(ကျော်ညိုမြတ်ထရေးဒင်းကုမ္ပဏီလီမိတက်)၊ အောင်မြန်မာ လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး)တို့၏ဖခင်သည် ၂၆-၅-၂၀၁၈ရက် (စနေနေ့) နံနက် ၂း၅၀နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
Board of Directors Asia General Holding Co.,Ltd

အထူးဝမ်းနည်းကြေကွဲခြင်း ဦးစောမာတင် (တောင်ငူ) အသက်(၇၇)နှစ်
 လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီးမှ ဦးကျော်ကျော်ထွန်း-ဒေါ်နော်သန်းသန်းအေး(သူနာပြုအုပ်ကြီး)တို့၏ကျေးဇူးရှင်ဖခင်ကြီး ဦးစောမာတင် အသက်(၇၇)နှစ်သည် ၂၆-၅-၂၀၁၈ရက် (စနေနေ့) နံနက် ၈း၃၀နာရီတွင် တောင်ငူမြို့ နေအိမ်၌ ကွယ်လွန်သွားကြောင်း သိရပါသဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။
သူနာပြုအုပ်နှင့်သူနာပြုဆရာမများ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့

ဝမ်းနည်းကြေကွဲခြင်း ဦးစိုးဝင်း အသက်(၇၇)နှစ်
 စမ်းချောင်းမြို့နယ်၊ စမ်း/မြောက်ရပ်ကွက် ၁၂၊ ပန်းခြံလမ်းနေ ဒေါက်တာခင်မျိုးမြင့်(အတွင်းရေးမှူး)၊ မြန်မာနိုင်ငံ တီဘီဝန်ထမ်းများအသင်း၏ခင်ပွန်း ဦးစိုးဝင်းသည် ၂၇-၅-၂၀၁၈ရက် နံနက် ၂း၃၀နာရီတွင် ကွယ်လွန်သွားသည့်အတွက် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း။
မြန်မာနိုင်ငံတီဘီဝန်ထမ်းများအသင်း

ဝမ်းနည်းကြေကွဲခြင်း ပါမောက္ခ ဂျယ်ရမီသာထွန်း(ခ)ဦးမောင်မောင်သာ အသက်(၇၀)
 ဒေါ်အေးမရသာ (General Manager) Marketing, Communications,Public relations,Loyalty Program & Corporate Affairs, (Myanmar Airways International & Air KBZ)၏ဖခင် ပါမောက္ခ ဂျယ်ရမီသာထွန်း(ခ)ဦးမောင်မောင်သာသည် ၂၃-၅-၂၀၁၈ရက် ည ၇း၃၀နာရီတွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
Management of Myanmar Airways International

ဝမ်းနည်းကြေကွဲခြင်း ဦးငြိမ်းချမ်းစိုး လေကြောင်းအင်ဂျင်နီယာ(ငြိမ်း) မြန်မာအမျိုးသားလေကြောင်း (MNA) အသက်(၄၈)နှစ်
 ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ကန်သာယာလမ်း၊ FMI Condo၊ တိုက် C၊ အခန်း ၄နေ့ (Capt. ဦးမြင့်စိုး-ဒေါ်ဆွေဆွေမြင့် @ DOLLY)တို့၏ တစ်ဦးတည်းသောသား၊ ချစ်သူငယ်ချင်း ဦးငြိမ်းချမ်းစိုးသည် ၁၇-၅-၂၀၁၈ရက် နံနက် ၃း၁၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် ဝမ်းနည်းကြေကွဲရပါကြောင်း။
အထက(၁)ဒဂုံ၊ ၁၉၈၆ သူငယ်ချင်းများ

ကန့်ကွက်နိုင်ပါကြောင်း
 ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ (၄)ရပ်ကွက်၊ အကွက်အမှတ်(၁၃)၊ အထက်တောင်ပိုင်း၊ ဦးပိုင်အမှတ်(၁၀)၊ ဧရိယာ ၀ ဒသမ ၁၀၅ စတုရံ၊ ဦးကျော်ညိမ်း အမည်ပေါက် အိမ်ယာမြေကွက်အား ဦးကျော်ညိမ်း၏သားအငယ်ဆုံးဖြစ်သူ ဦးမျိုးမြင့်အောင်မှ ဦးကျော်ညိမ်း၏သေစာရင်းမိတ္တူ၊ မြေစာရင်းပုံစံ(၁၀၅)တို့နှင့် ပူးတွဲ၍ ၄င်း၏အမည်သို့ပြောင်းလဲပေးရန် ဤဦးစီးဌာနသို့ လျှောက်ထားလာပါ၍ ကန့်ကွက်လုံသူများအနေဖြင့် အထောက်အထားနိုင်လုံစွာတင်ပြပြီး ရက်ပေါင်း(၃၀)အတွင်း ကန့်ကွက်တင်ပြရန် အသိပေးကြေညာလိုက်သည်။

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ ဇရပ် ဒါယိကာမကြီး ဒေါ်မြခင်ရီ (သထုံ) နိုင်ငံတော်၏ သက်ကြီးကန်တော့ခံ အသက်(၉၅)နှစ်
 ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ (၂)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်း၊ အမှတ် ၂၄၆၊ သုံးလွှာနေ (ဦးအောင်မြတ်-ဒေါ်ဒေါင်း)တို့၏သမီး၊ ဦးကိုကို(ထိပ်တန်းရုပ်ရှင်ကုမ္ပဏီပိုင်ရှင်)၏ချစ်လှစွာသောဇနီး၊ (ဒေါ်ရွှေသန်း)၊ (ဒေါ်မြကြိုင်)၊ (ဒေါ်မြတင်ကြည်)တို့၏ညီမ၊ ဒေါ်မြစန်းကြည်(ကကနက်၊ အငြိမ်းစား)၏အစ်မ၊ ဒေါက်တာအေးအေးကို(ဒုတိယပါမောက္ခချုပ်၊ မြစ်ကြီးနားတက္ကသိုလ်)၏ချစ်လှစွာသောမိခင်၊ မောင်တေဇာထွန်း၏ချစ်လှစွာသောမေမေသည် ၂၆-၅-၂၀၁၈ရက် (စနေနေ့) ည ၉နာရီတွင် နေအိမ်၌ကွယ်လွန်သွားပါသဖြင့် ၂၇-၅-၂၀၁၈ရက် (တနင်္ဂနွေနေ့) ညနေ ၃နာရီတွင် အထက်ပါနေအိမ်မှ ရေဝေးသူသန်သို့် ပို့ဆောင်မီးသင်္ဂြိုဟ်ပြီးဖြစ်ပါကြောင်း။ [ကွယ်လွန်သူအားရည်စူး၍ ၁-၆-၂၀၁၈ရက် (သောကြာနေ့) နံနက် ၈နာရီမှ ၁နာရီအထိ အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။] ကျန်ရစ်သူမိသားစု

ဝမ်းနည်းကြေကွဲခြင်း ဒေါ်မြခင်ရီ အသက်(၉၅)နှစ်
 ဒေါက်တာအေးအေးကို (ဒုတိယပါမောက္ခချုပ်၊ မြစ်ကြီးနားတက္ကသိုလ်)၏ကျေးဇူးရှင်မိခင်ကြီး ဒေါ်မြခင်ရီသည် ၂၆-၅-၂၀၁၈ရက် (စနေနေ့) ည ၉နာရီတွင် ကွယ်လွန်သွားပါသဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
မြစ်ကြီးနားတက္ကသိုလ် ဆရာ/ဆရာမများနှင့်ဝန်ထမ်းများ

ဒေါ်အေးချစ် အသက်(၈၉)နှစ်
 ကျိုက်တော်မြို့နယ်နေ (ဦးဖေသောင်း-ဒေါ်သင်းလှိုင်)တို့၏သမီး၊ ဖွားစော(ခ)ဒေါ်စိတ္တရု၏အစ်မ၊ အေးရိပ်မွန်မီးရထားတိုက်ခန်းနေ ဒေါ်ကြူကြူသင်း(ဘဏ္ဍာရေး၊ မန္တလေး)၏အဒေါ်၊ (ဦးဆန်းအောင်)-ဒေါ်စိုးစိုးမြင့်၊ (ဦးလွင်ကြည်)-ဒေါ်ချိုချိုလေး၊ ဦးချစ်အောင်(ခ)ဦးကျော်စွာ]၊ ဒေါ်သီဂီအောင်၊ (ဒေါ်စန္ဒာအောင်)တို့၏မိခင်၊ မြေးငါးယောက်၊ မြစ်နှစ်ယောက်တို့၏အဘွား၊ (ဦးအောင်ဖေ)၏ဇနီးသည် ၂၇-၅-၂၀၁၈ရက် (တနင်္ဂနွေနေ့) ည ၉း၅၅နာရီတွင် ကွယ်လွန်သွားပါ၍ ၂၉-၅-၂၀၁၈ရက် (အင်္ဂါနေ့) နံနက် ၁၁နာရီတွင် ဆေးရုံကြီးအအေးတိုက်မှ အေးရိပ်ငြိမ်သူသန်သို့် ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ဘုရား၊ ရဟန်း၊ ကျောင်း ဒါယကာကြီး ဦးထွန်းအေးနိုင်(ခ)ဦးနိုင် အသက်(၆၆)နှစ် လူမှုထူးချွန် ပထမဆင့်
 ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊(၉၂)ရပ်ကွက်၊ စစ်တောင်းရိပ်မွန်၊ တိုက် ၃၇၊ အခန်း ၃၀၂နေ ဒေါ်အေးအေးကြည်၏ခင်ပွန်း၊ မိတ္ထီလာမြို့နယ်နေ(ဦးစံထိုက်-ဒေါ်အေးစိန်)တို့၏သား၊ (ဦးစိန်-ဒေါ်အုန်းတင်)တို့၏သားသမက်၊ မိတ္ထီလာမြို့နယ်နေ(ဦးသိန်းအောင်-ဒေါ်မြသန်း)၊ (ဦးတင်လှိုင်)-ဒေါ်တင်အေး၊ (ဦးလှရွှေ-ဒေါ်တင်မြိုင်)၊ ဦးအောင်ခင်-ဒေါ်ဌေးတို့၏ညီ/မောင်၊ ကိုသက်နိုင်ဦး(2/0 Listar Shipping Company)-မခင်သန်းထွေး၊ ကိုမိုးဟိန်းနိုင်-မဝင်းလှရည်တိုး (HR Myanmar Ha Hae Co.,Ltd)၊ ကိုအောင်ကိုကိုဦး(ဦးစီးအရာရှိ၊ မီးသတ်ဦးစီးဌာန၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်)-မအေးသီတာနိုင်(လက်ထောက်ညွှန်ကြားရေးမှူး၊ ရသုံးမုန်းမြေငွေစာရင်းဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန)တို့၏ဖခင်၊ မခင်လပြည့်ဦး၊ အိမ်ချယ်ဦး(အလက-၂၊ လသာ)၊ သူရအောင်နိုင်(မဟာနယ်ကျောင်း)၊ စည်သူအောင်နိုင်တို့၏အဘိုးသည် ၂၇-၅-၂၀၁၈ရက် (တနင်္ဂနွေနေ့) နံနက် ၁၁နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၃၁-၅-၂၀၁၈ရက် ညနေ ၃နာရီတွင် ကိုစုသူသန်သို့် ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း။ (နေအိမ်မှကားများ မွန်းလွဲ ၁း၃၀နာရီတွင်ထွက်ခွာပါမည်။) ကျန်ရစ်သူမိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း ဦးအေးကို စွယ်တော်ဖူးယာဉ်လိုင်းပိုင် အသက်(၆၀)
 မကွေးမြို့၊ ရန်ဝေးရပ်၊ အဝေရလမ်း၊ အမှတ် (အ-၁၀၊ ၁၁)နေ ဦးအေးကို အသက်(၆၀)သည် ၂၇-၅-၂၀၁၈ရက် (တနင်္ဂနွေနေ့) ည ၉နာရီတွင် ကွယ်လွန်သွားကြောင်း သိရပါသဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း။
ကိုသက်ပိုင်ထွန်း-မမာမာနိုင်

ကျိုက်လတ်မြို့နယ်အသင်း(ရန်ကုန်) ဦးစိန်လှိုင် (စာရေးဆရာ မုဒိတာ) အသင်းနာယက	ဦးသူရလင်း Max High Way (Max Myanmar Group) အသက်(၃၆)နှစ်
 မြန်မာနိုင်ငံစာရေးဆရာအသင်း	 ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ (၂)ရပ်ကွက်၊ ဖုန်းခြံ လမ်း၊ အမှတ် ၂၉/၃၂၆နေ(ဦးစောက်ဒို)-ဒေါ်နန်းစောကြည်တို့၏သား၊ ဦးကျော်စွာလင်း၏ညီ၊ ဦးအောင်ကိုကို၏အစ်ကို၊ မဇင်ပါမြင့်(Max Myanmar Group)၏ချစ်လှစွာသောခင်ပွန်းသည် ၂၈-၅-၂၀၁၈ရက် (တနင်္လာနေ့) နံနက် ၇း၃၀နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၃၀-၅-၂၀၁၈ရက်(ဗုဒ္ဓဟူးနေ့)ညနေ ၃နာရီတွင် ရေဝေးသူသန်သို့် ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်ဇီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားအပ်ပါသည်။ (နေအိမ်မှများအား အသိပေးအပ်ပါသည်။
အမှုဆောင်အဖွဲ့	ကားများ မွန်းလွဲ ၁နာရီတွင်ထွက်ခွာပါမည်။ ကျန်ရစ်သူမိသားစု

ခရစ်တော်၌အိပ်ပျော်ခြင်း စောဖေးမတ်ထော (Saw Famous Taw) အသက်(၆၇)နှစ်
 ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ယိုးဒယားဈေးကောဘီစီလမ်းတိုး၊ အမှတ် ၂၆နေ (စောပီထော-နော်မူးရာ)တို့၏သား၊ (စောဂျိုးဇက်)-နော်သန်းစိန်တို့၏သားသမက်၊ နော်ဆာလောအယ်ထော - စောမျိုးမင်းထွန်း၊ နော်ဆာမူမူထော-ကိုရီနောင်တင်၊ နော်ဆာဒိုစိုးထော-စောသောမေးထူး၊ စောဆက်ဘလူထောတို့၏ဖခင်၊ စောယူးရီဂျိုး၏အဘိုး၊ နော်မဲထူး၏ချစ်လှစွာသောခင်ပွန်းသည် ၂၈-၅-၂၀၁၈ရက် (တနင်္လာနေ့) နံနက် ၁၀း၂၅နာရီတွင် ခရစ်တော်၌ အိပ်ပျော်သွားပါသဖြင့် ၃၀-၅-၂၀၁၈ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀နာရီတွင် အင်းစိန် (K.B.C) ကရင်နှစ်ခြင်းအသင်းတော်၌ ဝတ်ပြုဆုတောင်းပြီး ရေဝေး ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဥယျာဉ်တော်၌ ဂူသွင်းသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်းရပ်ဇီးရပ်ဝေးမှ မိတ်သင်္ဂဟအပေါင်းအား အကြောင်းကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ဘုရား၊ ရဟန်း ဒါယိကာမကြီး ဒေါ်ဘောဘီဇေ (ကျိက္ခမီ) အသက်(၆၇)နှစ်
 မွန်ပြည်နယ်၊ မော်လမြိုင်မြို့နေ (ဦးသော်ခင်-ဒေါ်အေးတင်)တို့၏သမီး၊ ကျိက္ခမီမြို့နေ (ဦးကျော်ဒင်)-ဒေါ်ရွှေကျင်တို့၏သမီးချွေးမ၊ (ဦးသိန်းဌေး-ဒေါ်အေးအေးစီ)၊ (ဦးသောင်းငြိမ်း)-ဒေါ်ခင်သန်းဌေး၊ (ဒေါ်ကြည်ကြည်ခင်)၊ (ဦးဉာဏ်ခင်း) - ဒေါ်ခင်ဇော်နဲ့တို့၏ညီမ၊ (ဦးကျော်မင်း)-ဒေါ်ဥမ္မာလှိုင်၊ ဦးတိုးလွင်-ဒေါ်ကြည်ကြည်ခင်၊ ဦးမင်းဆွေ-ဒေါ်ခင်စန်းရီတို့၏အစ်မ၊ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ အုတ်ကုင်းဘူတာရုံအနီး၊မြနန္ဒာအိမ်ရာတိုက်၁၃၊ အခန်း ၃၀၃နေ ဦးကျော်ရွှေ၏ချစ်လှစွာသောဇနီး၊ ကိုဇေလင်းအောင်-မခိုင်မတ်ရည်ကျော်၊ ကိုရန်အောင်ကျော်တို့၏မိခင်၊ မယွန်းယုယအောင်၏အဘွားသည် ၂၇-၅-၂၀၁၈ရက် (တနင်္ဂနွေနေ့) ည ၉း၃၀နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၂၉-၅-၂၀၁၈ရက် (အင်္ဂါနေ့) ညနေ ၃နာရီတွင် ထိန်ပင်အေးအေတိုက်မှ ထိန်ပင်သူသန်သို့် ပို့ဆောင်မီးသင်္ဂြိုဟ်မည် ဖြစ်ပါကြောင်း ရပ်ဇီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားအပ်ပါသည်။ (နေအိမ်မှကားများ မွန်းလွဲ ၁း၃၀နာရီတွင်ထွက်ခွာပါမည်။) ကျန်ရစ်သူမိသားစု

ခရစ်တော်၌အိပ်ပျော်ခြင်း ဦးသိန်းထွေး(ခ) ရော်နယ်အင်းနစ်(စ်) တပ်မတော်-ရေ (အငြိမ်းစား) Exera Co.,Ltd အသက်(၆၁)နှစ်
 ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်၊နတ်စင်လမ်းအမှတ်၂၂နေ ဦးဘဘာ(ခ)အင်းနစ်(စ်)-ဒေါ်မြကြီး]တို့၏သား၊ ဦးအေး-(ဒေါ်အေစီ)တို့၏သားသမက်၊ ဒေါ်လှမျိုးနွယ်(ခ)မေရီအင်းနစ်(စ်)၏ ချစ်လှစွာသောခင်ပွန်း၊ မမေမျိုးသူ၊ မောင်ဇေသီဟတို့၏ဖခင်သည် ၂၇-၅-၂၀၁၈ရက် ည ၁၀နာရီတွင် ခရစ်တော်၌အိပ်ပျော်သွားပါသဖြင့် ၂၉-၅-၂၀၁၈ရက် မွန်းတည့် ၁၂နာရီတွင် တာမွေမြို့နယ်၊ ကျိုက္ကဆဲလမ်း၊ စိန်ဖုရန်စစ်အစီစီ ဘုရားကျောင်း၌ဝတ်ပြုဆုတောင်းပြီး ရေဝေးခရစ်ယာန်သူသန်၌ ဂူသွင်းသင်္ဂြိုဟ်မည် ဖြစ်ပါကြောင်း (နေအိမ်မှကားများ မွန်းလွဲ ၁၂း၃၀နာရီတွင် ထွက်ခွာပါမည်။) ကျန်ရစ်သူမိသားစု

ဒေါ်မြသွေး အထပြ(ငြိမ်း)၊ ခင်ဦး အသက်(၈၀)
 မန္တလေးမြို့၊ ချမ်းအေးသာဇံရပ်၊ ဂုာလမ်း၊ ၃၄×၃၅လမ်းကြား၊ (C ၅)နေ ဦးကျော်မောင် [ဦးစီးအရာရှိ(ငြိမ်း)၊ အမှတ်(၂)အခြေခံပညာဦးစီးဌာန]၏ ဇနီး၊ ဒေါက်တာတင်အောင်စိန်(Surgeon Warwick Hospital UK)-ဒေါက်တာကေသီကျော် (Acute Physician, Queen Elizabeth Hospital UK)၊ ဒေါက်တာအောင်သီဟ(ကထိက၊ ရောဂါဗေဒဌာန)၊ ဒေါက်တာယမင်းကျော်(အထူးကုဆရာဝန်၊ ဦးနောက်နှင့် အာရုံကြောဆေးပညာဌာန)၊ မခိုင်မွန်ကျော်(Business Analyst, YOMA Strategic Holdings Ltd)တို့၏မိခင်၊ မြေးနှစ်ယောက်တို့၏အဘွားသည် ၂၃-၅-၂၀၁၈ရက်(ဗုဒ္ဓဟူးနေ့)ည ၉း၀၆နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၂၄-၅-၂၀၁၈ရက်တွင် အေးရိပ်ငြိမ်သူသန်သို့် ပို့ဆောင်မီးသင်္ဂြိုဟ်ပြီးဖြစ်ပါကြောင်း ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့အား အကြောင်းကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ဘုရားဒါယကာကြီး ဦးရွှေကြည်(ခ)ဦးကြည်သား (ထားဝယ်)ပြည်တွင်းအမှန်ဦးစီးဌာန အသက်(၈၇)နှစ်
 ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၆)ရပ်ကွက်၊ စံရိပ်ငြိမ်လမ်း၊ အမှတ် ၅၀၄နေ ဦးစိုးဝင်းအောင်-ဒေါ်ညွန့်ညွန့်မော်၊ (ဦးဟန်ကွန်း)-ဒေါ်တင်တင်ဝင်း၊ ဒေါ်ဥမ္မာ(ခ)ဒေါ်ခင်မမ၊ ဦးစိုင်းအောင်ဗိုလ်-ဒေါ်မြစန္ဒာ၊ ဦးသန်းထွေးအောင်တို့၏မိခင်၊ မြေးကိုးယောက်၊ မြစ်ငါးယောက်တို့၏ဘွားဘွား၊ ဒေါ်တင်ရီ၏ချစ်လှစွာသောခင်ပွန်းသည် ၂၇-၅-၂၀၁၈ရက်(တနင်္ဂနွေနေ့) ည ၈နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၂၉-၅-၂၀၁၈ရက် (အင်္ဂါနေ့) ညနေ ၄နာရီတွင် ရေဝေးသူသန်သို့် ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း။ (နေအိမ်မှကားများ မွန်းလွဲ ၂း၃၀နာရီတွင် ထွက်ခွာပါမည်။) [ကွယ်လွန်သူအားရည်စူး၍ ၂-၆-၂၀၁၈ရက် (စနေနေ့) နံနက်တွင် အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။] ကျန်ရစ်သူမိသားစု

ဒေါ်ခင်ဖြူဝင်း (စစ်ကိုင်း) (စစ်ကိုင်းတိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငြိမ်း) အသက်(၈၀)
 စစ်ကိုင်းမြို့၊ နန္ဒနီကွက်သစ်ရပ်၊ ဆေးရုံကြီးလမ်းနေ[တောင်ခွင် ဦးမောင်မောင်(အငြိမ်းစား ရာဘာက်စက်ရှင်တရားသူကြီး) - ဒေါ်ခင်ညွန့်]၊တို့၏သမီး၊ (ဗိုလ်ကြီးအောင်ဝင်း) (ဥက္ကဋ္ဌ-ငြိမ်း၊ ကန်မြို့နယ် ပြည်သူ့ကောင်စီ)၏ဇနီး၊ (ကိုင်းမြင့်၊ ကန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငြိမ်း)၊ ရဲတပ်ကြပ်ကျော်ကျော်ထွန်း (မြို့မရဲစခန်း၊ မူဆယ်) - မဝင်းဝင်းထွန်း (စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)၏မိခင်၊ ရန်ကုန်မြို့နေ ဦးကိုကို-(ဒေါ်အေးအေး)၊ စစ်ကိုင်းမြို့နေ (ဦးခင်မောင်ညို၊ ဦးစီးအရာရှိ၊ စစစ)-ဒေါ်သန်းသန်းတို့၏ညီမ၊ မန္တလေးမြို့နေ ဦးမောင်မောင်ခင်(ပါမောက္ခချုပ်၊ ငြိမ်း၊ မန္တလေးအေးသင်တက္ကသိုလ်)-ဒေါ်တင်တင်သူ၊ ဒေါ်ညွန့်ညွန့်ခင်း (စစ်ကိုင်းတိုင်း သမဝါယမအသင်းစုချုပ်)၊ ဦးသိန်းဌေး(ဌာနမှူး၊ ငြိမ်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ)-ဒေါ်စန်းစန်းမြင့်၊ ဦးခင်မောင်ဌေး(ရမ်းပြည့်နယ် တရားလွှတ်တော်တရားသူကြီး)-ဒေါ်ခင်ခင်အေး(ဒု-ညွန့်မှူး၊ ငွေစာရင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)၊ ဦးမြင့်လေး(မြို့နယ်ဦးစီးအရာရှိ၊ စစ်ကိုင်းမြို့နယ် သ/မဦးစီးဌာန) -ဒေါ်ခင်ယောသစ်(လ/ထ ညွှန်မှူး၊ စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့)၊ ဦးမောင်မောင်ထွေး(SAN MAN ကုမ္ပဏီ)၊ ဒေါ်ခင်စန်းဦး (ဦးစီးအရာရှိ၊ စစစ၊ နေပြည်တော်ရုံးချုပ်)၊ ဦးခင်အောင်(ရေအရင်းမြစ်ဦးစီးဌာန၊ ဗုံရွာ)-ဒေါ်နဲ့နဲ့ဦး၊ ဦးမြင့်နိုင်(စစ်ကိုင်းရိုင်ပညာရေးဦးစီးဌာန)-ဒေါ်ခင်ဝင်းဝင်း(အလပြ)၊ ပါရမီ၊ စစ်ကိုင်း)၊ ဦးတင်မောင်ရုံးချမ်းမြသာစည်မြို့နယ်၊ ထွေ/အုပ်ဦးစီးဌာန၊ မန္တလေး)-ဒေါ်အေးအေးခိုင်(ဒု-ညွန့်မှူး၊ မန္တလေးတိုင်း ထွေ/အုပ်ဦးစီးဌာန)၊ (ဦးအောင်ရုံးမြင့်-ဒေါ်သီရိငြိမ်း၊အထပြ၊ ထ-၁၊ သယံဇာ်ကုန်း)၊ ဦးအောင်ဝင်းမြင့် (ရွှေသလွင်ကုမ္ပဏီ) - ဒေါ်ဝင်းပပမြင့် (လ/ထ ညွှန်မှူး)၊ အကောက်ခွန်ဦးစီးဌာန၊ ရုံးချုပ်)၊ ဒေါ်ခင်မေသိုက် (ဦးစီးအရာရှိ၊ ပြင်ဦးလွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့)တို့၏အဒေါ်၊ မြေး ၂၈ယောက်တို့၏အဘွားသည် ၂၄-၅-၂၀၁၈ရက် နံနက် ၅း၄၄နာရီတွင် ကွယ်လွန်သွားပါ၍ ၂၅-၅-၂၀၁၈ရက် (သောကြာနေ့) ညနေ ၄နာရီတွင် စစ်ကိုင်းမြို့ ယုန်ကြွေသူသန်သို့် ပို့ဆောင်မီးသင်္ဂြိုဟ်ပြီးဖြစ်ပါကြောင်း ရပ်ဇီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး ဦးစောသိန်း အဖွဲ့ခွဲမှူး(ငြိမ်း)၊ အလုပ်သမားဝန်ကြီးရုံး အသက်(၇၃)နှစ်
 ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မြလေးရုံလမ်း၊ အမှတ် ၄၆၃နေ ဒေါ်ခင်ထွန်း၏ခင်ပွန်း၊ ကိုမျိုးမင်းဇော်-မအေးအေးစော၊ ကိုလှိုင်မျိုးသိန်း၊ ကိုလှိုင်မင်းသိန်း၊ ကိုတင်ထွန်းဝင်း-မခင်ဖြူဖြူထွန်း၊ ကိုဖြိုးအောင်ကျော်-မဆင့်ဆင့်ထွန်းတို့၏ဖခင်သည် ၂၈-၅-၂၀၁၈ရက် (တနင်္လာနေ့)နံနက် ၇နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၃၀-၅-၂၀၁၈ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၃နာရီတွင် ရေဝေးအအေးတိုက်မှ ရေဝေးသူသန်သို့် ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါသည်။ (နေအိမ်မှကားများ မွန်းလွဲ ၁း၃၀နာရီတွင် ထွက်ခွာပါမည်။) [ကွယ်လွန်သူအားရည်စူး၍ ၃-၆-၂၀၁၈ရက်(တနင်္ဂနွေနေ့) နံနက်၇နာရီမှ ၁နာရီအထိ အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်နာ ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။] ကျန်ရစ်သူမိသားစု

ဦးမျိုးအောင် အသက်(၇၂)နှစ်
 ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သပြေကျေးရွာနေ (ဦးတင့်-ဒေါ်သန်းစိန်)တို့၏သား၊ ပဲခူးမြို့နေ ဦးခင်မော်-(ဒေါ်မြခင်)၊ ဦးစန်းမောင်တို့၏ညီ/မောင်၊ ဦးတိုးမောင်-ဒေါ်ခင်စောဝင်း(ဘိမအထည်ဆိုင်၊ ပဲခူးဈေး)၊ ဦးညွန့်မြင့်-ဒေါ်မူမူအေး၊ ဦးကျော်စိန်(ခ)ဦးတီလုံး-ဒေါ်မူမူဌေး(ကျော်ဖက်ရှင်၊ ပဲခူး)တို့၏အစ်ကို၊ ရန်ကုန်မြို့၊ သယံဇာ်ကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၇)ရပ်ကွက်၊ ကျောင်းလမ်း၊ အမှတ် ၂၈၂/၄နေ ဒေါ်စုကြည်(လ/ထမန်နေဂျာ၊ ငြိမ်း၊ စိုက်ပျိုးရေးဦးစီးဌာန)၏ခင်ပွန်း၊ ဦးမျိုးဝင်းထွဋ်၊ ဦးကျော်ကျော်ဦး-ဒေါ်ဖြူဖြူမျိုးအောင် (AYA Bank)တို့၏ဖခင်၊ မောင်စစ်ပိုင်မှူး၏အဘိုးသည် ၂၈-၅-၂၀၁၈ရက် (တနင်္လာနေ့) နံနက် ၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၃၀-၅-၂၀၁၈ရက် (ဗုဒ္ဓဟူးနေ့) မွန်းတည့် ၁၂နာရီတွင် ရေဝေးအအေးတိုက်မှ ရေဝေးသူသန်သို့် ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း။ (နေအိမ်မှကားများ နံနက် ၁၀း၃၀နာရီတွင်ထွက်ခွာပါမည်။) [ကွယ်လွန်သူအားရည်စူး၍ ၃-၆-၂၀၁၈ရက် (တနင်္ဂနွေနေ့) နံနက် ၇နာရီမှ ၁၀နာရီအထိ အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။] ကျန်ရစ်သူမိသားစု

ဒေါ်မြသွေး အထပြ(ငြိမ်း)၊ ခင်ဦး အသက်(၈၀)
 မန္တလေးမြို့၊ ချမ်းအေးသာဇံရပ်၊ ဂုာလမ်း၊ ၃၄×၃၅လမ်းကြား၊ (C ၅)နေ ဦးကျော်မောင် [ဦးစီးအရာရှိ(ငြိမ်း)၊ အမှတ်(၂)အခြေခံပညာဦးစီးဌာန]၏ ဇနီး၊ ဒေါက်တာတင်အောင်စိန်(Surgeon Warwick Hospital UK)-ဒေါက်တာကေသီကျော် (Acute Physician, Queen Elizabeth Hospital UK)၊ ဒေါက်တာအောင်သီဟ(ကထိက၊ ရောဂါဗေဒဌာန)၊ ဒေါက်တာယမင်းကျော်(အထူးကုဆရာဝန်၊ ဦးနောက်နှင့်

ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့ မောင်တောဒေသအတွင်း ကြည့်ရှုလေ့လာ



ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr. Ichiro MARUYAMA တို့ ဦးဆောင်သောအဖွဲ့ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအခြေအနေများကို ကြည့်ရှုလေ့လာစဉ်။

သတင်းစဉ်

စစ်တွေ မေ ၂၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr. Ichiro MARUYAMA တို့ ဦးဆောင်သောအဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ပြည်နယ်ဝန်ကြီး ဦးကျော်လွင်နှင့်အတူ ယနေ့

နံနက် ၉ နာရီ ၁၀ မိနစ်တွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ တောင်ပြိုလက်ဝဲမြို့သို့ ရောက်ရှိကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများနှင့် ဂျပန်သံအမတ်ကြီး ဦးဆောင်သော အဖွဲ့သည် မော်တော်ယာဉ်များဖြင့် မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ရောက်ရှိကြရာ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က မြန်မာ- ဘင်္ဂလားဒေ့ရှ်

နယ်စပ်အခြေအနေ၊ နယ်စပ်မျဉ်းပေါ်တွင် နေထိုင်သူများ၏ အခြေအနေ၊ တစ်ဖက်နိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ CCTV တပ်ဆင်စောင့်ကြည့်လျက်ရှိသည့် အခြေအနေများနှင့် အဖွဲ့အစည်းအချို့၏ တရားမဝင်ထောက်ပံ့ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

စာမျက်နှာ ၉ ကော်လံ ၁



မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမှ ညွှန်ကြားပြသနေစဉ်။

ဓာတ်ပုံ-စိုးညွန့်

အာဆီယံ အမျိုးသမီးပြိုင်ပွဲ မြန်မာအသင်း ဖိလစ်ပိုင်နှင့် စတင်တွေ့ဆုံ

နေပြည်တော် မေ ၂၈

စတင်တွေ့ဆုံနေသည်။

၂၀၁၈ အာဆီယံ အမျိုးသမီးပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ယင်းပြိုင်ပွဲကို ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းနှင့် ငါးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပမည် စာမျက်နှာ ၁၂ ကော်လံ ၁

ဗိုလ်ချုပ်အောင်ဆန်းခိုင်း ရုံး၊ ထွက်ပြိုင်ပွဲ ဒုတိယအဆင့်ပွဲများ မေ ၃၀ ရက် စတင်ကျင်းပမည်

ရန်ကုန် မေ ၂၈

၂၀၁၈ ခုသီ ဗိုလ်ချုပ်အောင်ဆန်းခိုင်း ရုံး၊ ထွက်ပြိုင်ပွဲ ဒုတိယအဆင့်ပွဲများကို မေ ၃၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး MNL အသင်းကြီးများ စတင်ပါဝင်လာပြီဖြစ်သည်။

ဒုတိယအဆင့်ပွဲများကို မေ ၃၀ ရက်နှင့် ဇွန် ၆ ရက်တွင် ကျင်းပမည် ဖြစ်ပြီး တစ်ရက်လျှင် သုံးပွဲနှုန်းဖြင့် စုစုပေါင်း ခြောက်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဒုတိယအဆင့်ပွဲများအဖြစ် မေ ၃၀ ရက်တွင် အောင်ဆန်းကွင်း၌ မကွေးအသင်းနှင့် ဒဂုံအသင်း၊ သုဝဏ္ဏကွင်း၌ Southern အသင်းနှင့် GFA အသင်း၊ ပဒုမ္မာကွင်း၌ ရော့တီအသင်းနှင့် ရွှင်ရယ်သန်လျှင် အသင်း၊ ဇွန် ၆ ရက်တွင် ပဒုမ္မာကွင်း၌ ရတနာပုံအသင်းနှင့် စစ်ကိုင်းအသင်း၊ အောင်ဆန်းကွင်း၌ ဟံသာဝတီအသင်း

စာမျက်နှာ ၁၂ ကော်လံ ၁

မကွေးအသင်း ဘယ်နောက်ခံလူ နှံ့ကျော်။



ဗဟန်း

ရွှေဂုံတိုင်လမ်းမပေါ်

4 Master Bed Rms | 2 Car Parking | 2021 KEYအပ် | ဦးဆုံးဝယ်သူ 10 ဦးအား

သိန်း 1000 ကို 1% အတိုးနှုန်း

နေ့ရက်၊ 1,2,3 June - 2018 အချိန်၊ 9:00 AM - 6:00 PM | 09 799 089 042 (၂၈၁)၊ ရွှေဂုံတိုင်လမ်းမပေါ်၊ ရွှေဂုံတိုင်ဟိုတယ် (၅)ကွက်ကျော်။ | 09 443 199 101

